THE REPUBLIC OF THE UNION OF MYANMAR

The Myanmar Investment Commission

PERMIT



Permit No. 833/2014 Date 31 October 2014

This Permit is issued by the Myanmar Investment Commission according to the section 13, sub-section (b) of the Republic of the Union of Myanmar Foreign Investment Law-

(a) Name of Investor/Promoter MR. LIN, CHANG YUNG

(b) Citizenship TAIWAN

(c) Address NO-896, SEC.2, NANTUN ROAD, NANTUN DIST., TAICHUNG CITY 40868, TAIWAN, REPUBLIC OF CHINA

(d) Name and Address of Principle Organization POLO INTERNATIONAL HOLDING LIMITED, LEVEL 2, LOTEMAU CENTRE, VAEA STREET, APIA, SAMOA.

(e) Place of incorporation SAMOA

(f) Type of investment business MANUFACTURING OF SHOES ON CMP BASIS

(g) Place(s) at which investment is permitted PLOT NO - X3/X4/X5/X6, MYAY TAING BLOCK NO.20, ANAWYAHTAR INDUSTRIAL ZONE, HLAING THARYAR TOWNSHIP, YANGON REGION.

(h) Amount of foreign capital US$ 25.88 MILLION

(i) Period for Foreign Capital brought in WITHIN FIVE YEARS FROM THE DATE OF ISSUANCE OF MIC PERMIT

(j) Total amount of capital (Kyat) EQUIVALENT IN KYAT OF US$ 25.88 MILLION

(k) Construction period 2 YEARS

(l) Validity of investment permit 50 YEARS

(m) Form of investment WHOLLY FOREIGN OWNED INVESTMENT

(n) Name of Company incorporated in Myanmar TSANG YIH COMPANY LIMITED

Chairman

The Myanmar Investment Commission

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ခွင့်ပြုမိန့်

ခွင့်ပြုမိန့်အမှတ် ၈၃၃/၂၀၁၄ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ-၁၃၊ ပုဒ်မခွဲ(ခ) အရ ဤခွင့်ပြုမိန့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပေးလိုက်သည် -

(က) ရင်းနှီးမြှုပ်နှံသူ/ကမကထပြုသူ၏အမည် MR. LIN, CHANG YUNG

(ခ) နိုင်ငံသား TAIWAN

(ဂ) နေရပ်လိပ်စာ NO-896, SEC.2, NANTUN ROAD, NANTUN DIST., TAICHUNG CITY 40868, TAIWAN, REPUBLIC OF CHINA

(ဃ) ပင်မအဖွဲ့အစည်းအမည်နှင့်လိပ်စာ POLO INTERNATIONAL HOLDING LIMITED, LEVEL 2, LOTEMAU CENTRE, VAEA STREET, APIA, SAMOA.

(င) ဖွဲ့စည်းရာအရပ် SAMOA

(စ) ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအမျိုးအစား CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း

(ဆ) ရင်းနှီးမြှုပ်နှံသည့်အရပ်ဒေသ(များ) မြေကွက်အမှတ် အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆ ၊ မြေတိုင်းရပ်ကွက်အမှတ် ၂၀၊ အနော်ရထာစက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဇ) နိုင်ငံခြားမတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၂၅.၈၈ သန်း

(ဈ) နိုင်ငံခြားမတည်ငွေရင်းယူဆောင်လာရမည့်ကာလ ခွင့်ပြုမိန့် ရရှိသည့်နေ့မှ (၅) နှစ်အတွင်း

(ည) စုစုပေါင်း မတည်ငွေရင်းပမာဏ(ကျပ်) အမေရိကန်ဒေါ်လာ ၂၅.၈၈ သန်း နှင့် ညီမျှသော မြန်မာကျပ်ငွေ

(ဋ) တည်ဆောက်မှုကာလ ၂ နှစ်

(ဌ) ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် သက်တမ်း ၅၀ နှစ်

(ဍ) ရင်းနှီးမြှုပ်နှံမှုပုံစံ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

(ဎ) မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည့် ကုမ္ပဏီအမည် TSANG YIH COMPANY LIMITED

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

THE REPUBLIC OF THE UNION OF MYANMAR
MYANMAR INVESTMENT COMMISSION
No.(1), Thitsar Road, Yankin Township, Yangon

Our ref : DICA-3/FI-1057/2014(552)
Date : 31st October 2014

Tel: 95-1-658128
Fax: 95-1-658136

Subject: **Decision of the Myanmar Investment Commission on the Proposal for "Manufacturing of Shoes on CMP Basis (for exporting of Finished Shoes)" under the name of "Tsang Yih Company Limited"**

Reference: Tsang Yih Company Limited Letter dated (29.8.2014)

1. The Myanmar Investment Commission, at its meeting (23/2014) held on (10-10-2014) had approved the proposal for investment in "Manufacturing of Shoes on CMP Basis (for exporting of Finished Shoes)" under the name of "Tsang Yih Company Limited" submitted by Polo International Holding Limited (60%) and King Global Development Corp. (40%) from Samoa as a wholly foreign owned investment.

2. Hence, the "Permit" is herewith issued in accordance with Chapter VII, section 13(b) of the Foreign Investment Law and Chapter VIII, Rule 49 of the Foreign Investment Rules relating to Foreign Investment Law. Terms and conditions to the "Permit" are stated in the following paragraphs.

3. The permitted duration of the project shall be 50(fifty) years and extendable for another 10 (ten) years 2 (two) times period. The term of the Lease Agreement for land and buildings shall be 30(thirty) years from the date of signing of this agreement with Daw Hla Kay Khaing and Tsang Yih Company Limited and extendable for 10 (ten) years 2 (two) times period. At the expiry of the Lease term period, Tsang Yih Company Limited shall transfer the leased land and buildings to the lessor within 3(three) months in suitable condition with mutual agreement.

4. The annual rent for the land and buildings shall be US$ 337,980 (United States Dollar three hundred and thirty-seven thousand and nine hundred and eighty only) per year of the land and building measuring 67,594.70 square metres (16.703 acres). The rate of rent shall be revised in view of prevailing land and buildings lease rates after thirty years and increase of the rent shall not be more than 10% of the previous rent.

5. In issuing this "Permit," the Commission has granted, the followings, exemptions and reliefs as per Chapter XII, section 27(a), (h), (i) and (k) of Foreign Investment Law. Other exemptions and reliefs under section 27 shall have to be applied upon the actual performance of the project;

(a) As per section 27(a), income tax exemption for a period of five consecutive years including the year of commencement on commercial production;

(b) As per section 27(h), exemption or relief from customs duty or other internal taxes or both on machinery, equipment, instruments, machinery components, spare parts and materials used in the business, which are imported as they are actually required for use during the period of construction of business;

(c) As per section 27(i), exemption or relief from customs duty or other internal taxes or both on raw materials imported for production for the first three-year after the completion of construction of business;

(d) As per section 27(k), exemption or relief from commercial tax on the goods produced for export.

6. Tsang Yih Company Limited shall have to sign the Lease Agreement for land and buildings with Daw Hla Kay Khaing. After signing the Agreement, (5) copies shall have to be forwarded to the Commission.

7. Tsang Yih Company Limited in consultation with the Department of Company Registration, Directorate of Investment and Company Administration shall have to be registered. After registration, (5) copies each of Certificate of Incorporation and Memorandum of Association and Articles of Association shall have to be forwarded to the Commission.

8. Tsang Yih Company Limited shall use its best efforts for timely realization of works stated in the proposal. If none of such works has been commenced within one year from the date of issue of this "Permit", it shall become null and void.

9. Tsang Yih Company Limited has to abide by Chapter X, Rule 58 and 59 of the Foreign Investment Rules for construction period.

10. As per Chapter X, Rule 61 of the Foreign Investment Rules, extension of construction period shall not be allowed more than twice except it is due to

unavoidable events such as natural disasters, instabilities, riots, strikes, emergency of State condition, insurgency and outbreak of wars.

11. As per Chapter X, Rule 63 of the Foreign Investment Rules, if the Tsang Yih Company Limited cannot construct completely in time the construction period or extension period, the Commission will have to withdraw the permit issued to the investor and there is no refund for the expenses of the project.

12. The commercial operation date of the business shall be reported to the Commission.

13. Tsang Yih Company Limited shall endeavour to meet the targets for production and export stated in the proposal as the minimum target.

14. The Commission approves periodical appointments of foreign experts and technicians from abroad as per proposal and also in accordance with Chapter XI, section 24 and section 25 of Foreign Investment Law and Tsang Yih Company Limited has to follow the existing Labour Laws for the recruitment of staff and labour in accordance with Chapter XIII, Rule 84 of the Foreign Investment Rules.

15. In order to evaluate foreign capital and for the purpose of its registration in accordance with the provisions under Chapter XV, section 37 of Foreign Investment Law, it is compulsory to report as early as possible in the following manner:-

(a) the amount of foreign currency brought into Myanmar, attached with the necessary documents issued by the respective bank where the account is opened and defined under Chapter XVI, Rule 134 and 135 of the Foreign Investment Rules;

(b) the detailed lists of the type and value of foreign capital defined under Chapter I, section 2(i) of the Foreign Investment Law, other than foreign currency.

16. Tsang Yih Company Limited brings in foreign capital defined under Chapter I, section 2(i) of the Foreign Investment Law, other than foreign currency in the manner stated in paragraph 15(b) mentioned above, the Inspection Certificate endorsed and issued by an internationally recognized

Inspection Firm with regard to quantity, quality and price of imported materials shall have to be attached.

17. Tsang Yih Company Limited has the right to make account transfer and expend the foreign currency from his bank account in accordance with Chapter XVI, Rule 136 of the Foreign Investment Rules and for account transfer of local currency generated from the business to the local currency account opened at the bank by a citizen or a citizen-owned business in the Union and right to transfer back the equivalent amount of foreign currency from the foreign currency bank account of a citizen or citizen-owned business by submitting the sufficient document in accordance with Chapter XVII, Rule 145 of the Foreign Investment Rules.

18. Tsang Yih Company Limited shall report to the Commission for any alteration in the physical and financial plan of the project. Cost over run, over and above the investment amount pledged in both local and foreign currency shall have to be reported as early as possible.

19. Tsang Yih Company Limited shall be responsible for the preservation of the environment at and around the area of the project site. In addition to this, it shall carry out as per instructions made by Ministry of Environmental Conservation and Forestry in which to conduct Environmental Management Plan (EMP) which describe the measure to be taken for preventing, mitigation and monitoring significant environmental impacts resulting from the implementation and operation of proposed project or business or activity has to be prepared and submitted and to perform activities in accordance with this EMP and to abide by the environmental policy, Environmental Conservation Law and other environmental related rules and procedures.

20. After getting permit from Myanmar Investment Commission, Tsang Yih Company Limited shall have to be registered at the Directorate of Industrial Supervision and Inspection.

21. Tsang Yih Company Limited shall have to abide by the Fire Services Department's rules, regulations, directives and instructions. Moreover, fire prevention measures shall have to undertake such as water storage tank, fire hooks, sand bags, fire extinguishers and provide training to use the fire fighting equipment and also to appoint the fire safety officer.

22. Payment of principal and interest of the loan (if any) as well as payment for import of raw materials and spare parts etc., shall only be made out of export earning (CMP charges) of Tsang Yih Company Limited.

23. Tsang Yih Company Limited in consultation with Myanma Insurance, shall effect such types of insurance defined under Chapter XII, Rule 79 and 80 of Foreign Investment Rules.

(Zay Yar Aung)
Chairman

Tsang Yih Company Limited

cc:
1. Office of the Union Government of the Republic of the Union of Myanmar
2. Ministry of Home Affairs
3. Ministry of Foreign Affairs
4. Ministry of Environmental Conservation and Forestry
5. Ministry of Electric Power
6. Ministry of Immigration and Population
7. Ministry of Industry
8. Ministry of Commerce
9. Ministry of Finance
10. Ministry of National Planning and Economic Development
11. Ministry of Labour, Employment and Social Security
12. Chairman, CMP Enterprises Supervision Committee
13. Office of the Yangon Region Government
14. Director General, Directorate of Investment and Company Administration
15. Director General, Directorate of Industrial Supervision and Inspection
16. Director General , Department of Human Settlements and Housing Development
17. Director General, Customs Department
18. Director General, Internal Revenue Department
19. Director General, Directorate of Trade

20. Director General, Immigration and National Registration Department
21. Director General, Directorate of Labour
22. Director General, Department of Environmental Conservation
23. Director General, Fire Services Department
24. Managing Director, Myanma Foreign Trade Bank
25. Managing Director, Myanma Investment and Commercial Bank
26. Managing Director, Myanma Insurance
27. Managing Director, Myanma Electric Power Enterprise
28. Chairman, Republic of the Union of Myanmar Federation of Chambers of Commerce and Industry(UMFCCI)

ကုမ္ပဏီအမည် - Tsang Yih Co., Ltd.

လုပ်ငန်း - CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း

စဉ်	အကြောင်းအရာ	ဆောင်ရွက်သည့် နေ့စွဲ	ပြန်ကြားချက် ရရှိသည့် နေ့စွဲ	မှတ်ချက်
၁	အဆိုပြုလွှာလက်ခံရရှိခြင်း	၂၉-၈-၂၀၁၄		
၂	**သဘောထားမှတ်ချက်တောင်းခံခြင်း**			
	(က) စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံ ရေးဦးစီးဌာန	၃-၉-၂၀၁၄	၈-၉-၂၀၁၄	
	(ခ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့	၄-၉-၂၀၁၄	၂၃-၉-၂၀၁၄	
	(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန	၄-၉-၂၀၁၄	၁၇-၉-၂၀၁၄	
	(ဃ) စက်မှုဝန်ကြီးဌာန	၄-၉-၂၀၁၄	၂၅-၉-၂၀၁၄	
	(င) CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ	၄-၉-၂၀၁၄	၁၇-၉-၂၀၁၄	
၃	အဆိုပြုချက်စိစစ်ရေးအဖွဲ့အစည်းအဝေး (၃၅/၂၀၁၄) သို့ တင်ပြခြင်း	၈-၉-၂၀၁၄		
၄	အဆိုပြုလွှာ လက်ခံကြောင်းစာ ပေးပို့ခြင်း	၉-၉-၂၀၁၄		
၅	မြေအသုံးပြုခွင့်အား ကော်မရှင်အစည်းအဝေး (၂၃/၂၀၁၄) သို့တင်ပြမည်ဖြစ်ပြီး စီးပွားရေး ရာကော်မတီ အစည်းအဝေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးများသို့ ဆက်လက် တင်ပြမည်ဖြစ်ပါသည်။	-		
၆	ကုမ္ပဏီသို့ လိုအပ်ချက်များပြင်ဆင်ရန် အကြောင်းကြားခြင်း	၂၅-၉-၂၀၁၄		
၇	ကုမ္ပဏီမှ လိုအပ်ချက်များ ပြင်ဆင်တင်ပြခြင်း		၁-၁၀-၂၀၁၄	
၈	ကုမ္ပဏီ၏ ပြင်ဆင်ချက်များအား စက်မှု ဝန်ကြီး ဌာနနှင့် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီတို့မှ ပြန်လည်ပေးပို့ခြင်း		-	ကိုက်ညီမှုရှိပါသည်။
၉	ကုမ္ပဏီမှ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်၍ အဆိုပြုလွှာ အစုံ(၁၅)စုံ ပေးပို့ခြင်း		၃-၁၀-၂၀၁၄	
၁၀	**စုစုပေါင်းကြာမြင့်ရက် ၃၅ ရက်**			

အကြောင်းအရာ။ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Tsang Yih Co., Ltd. တည်ထောင်ကာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုချက် တင်ပြလာခြင်းကိစ္စ

၁။	ကုမ္ပဏီအမည်	- Tsang Yih Co., Ltd.
		- Mr. Lin Chang Yung (Taiwan)
	အဖွဲ့အစည်းပုံသဏ္ဍာန်	ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
		- Polo International Holding Limited (Samoa) 60 %
		- King Global Development Corp. (Samoa) 40 %
	လုပ်ငန်းအမျိုးအစား	- CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း
၂။	တည်နေရာ	- မြေကွက်အမှတ် - X ၃/ X ၄/ X ၅/ X ၆၊ အနော်ရထာစက်မှုဇုန် (၂)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
	မြေဧရိယာ	၁၆.၇၀၃ ဧက (၆၇၅၉၄.၇၀ စတုရန်းမီတာ)
	အဆောက်အဦအကျယ်အဝန်း	၅၁၁၆.၅၀ စတုရန်းမီတာ (၁ ထပ် အဆောက်အဦ) (မူလတည်ဆောက်ပြီးအဆောက်အဦ) (မြေပိုင်ရှင်မှတည်ဆောက်ပေးသည်) ၂၆၅၄၈.၈၀ စတုရန်းမီတာ (၄ ထပ် အဆောက်အဦ) (ထပ်မံတည်ဆောက်မည့် အဆောက်အဦ)
	မြေပိုင်ရှင်	- ဒေါ်လှကေခိုင်
၃။	နှစ်စဉ်မြေနှင့် အဆောက်အဦ ငှားရမ်းခ	- အမေရိကန်ဒေါ်လာ ၃၃၇,၉၈၀ (မြေ ၁၆.၇၀၃ ဧက နှင့် ၁ ထပ် အဆောက်အဦ)
	မြေငှားသက်တမ်း	- ၃၀ နှစ် (သက်တမ်းတိုး ၁၀ နှစ် ၂ ကြိမ်)
၄။	လုပ်ငန်းသက်တမ်း	- ၅၀ နှစ် (သက်တမ်းတိုး ၁၀ နှစ် ၂ ကြိမ်)
	တည်ဆောက်ရေးကာလ	- ၂ နှစ်
၅။	စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	- အမေရိကန်ဒေါ်လာ ၂၅.၈၈ သန်း
	ထည့်ဝင်သည့် အမျိုးအစား	**US$ (သန်း)**
	Foreign Currency	၀.၅၀
	Machinery&Equipments (ပြည်ပ)	
	Phase - I	၃.၁၄
	Phase - 2	၉.၆၀
	Building Cost	၁၁.၁၄
	Motor Vehicles (ပြည်ပဝယ်)	၀.၃၅
	Furniture & Equipment (ပြည်တွင်းဝယ်)	၀ .၇၅
	စုစုပေါင်း	၂၅.၈၈

၆။	ဝန်ထမ်းအင်အား	- ၈၆၈ ဦး
	ပြည်တွင်း	၇၇၃ ဦး (အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာမှာ US$ ၉၅၊ အမြင့်ဆုံး ဝန်ထမ်းတစ်ဦး၏ လစာမှာ US$ ၅၀၀ ဖြစ်ပါသည်။)
	ပြည်ပ	၉၅ ဦး (ပြည်ပကျွမ်းကျင်သူတစ်ဦး၏ အနိမ့်ဆုံးလစာမှာ US$ ၂၀၀၊ အမြင့်ဆုံးလစာမှာ US$ ၇၀၀ ဖြစ်ပါသည်။)
၇။	ရောင်းချမည့် နည်းစနစ်	- ၁၀၀ % ပြည်ပသို့ တင်ပို့ခြင်း
၈။	ကုမ္ပဏီ၏ဝင်ငွေ (ဆဋ္ဌမနှစ်)	- အမေရိကန်ဒေါ်လာ ၁၅.၄၀၀ သန်း
	ကုမ္ပဏီ၏အသုံးစရိတ်(ဆဋ္ဌမနှစ်)	- အမေရိကန်ဒေါ်လာ ၁၄.၃၄၅ သန်း
	ကုမ္ပဏီ၏ အသားတင်အမြတ် (ဆဋ္ဌမနှစ်)	- အမေရိကန်ဒေါ်လာ ၁.၀၅၅ သန်း
၉။	နိုင်ငံတော်မှ ပုံမှန်နှစ်တွင် ရရှိမည့် အကျိုးအမြတ် (ပုံမှန်နှစ်)	
	ဝင်ငွေခွန်	- အမေရိကန်ဒေါ်လာ ၀.၃၅၂ သန်း
၉။	အရင်းကြေကာလ	- ၉ နှစ် ၅ လ
၁၀။	အရင်းအနှီးအပေါ် အကျိုးအမြတ် ပြန်ပေါ်နှုန်း (IRR)	- ၁၀.၂၃ %
		- ၁ US$ = ၉၆၀ ကျပ် နှုန်းဖြင့် တွက်ချက်ထားပါသည်။
၁၀။	နှစ်စဉ်လျှပ်စစ်ဓါတ်အားသုံးစွဲမှု	- ၄,၂၄၃,၂၀၀ kWh (Unit)
၁၁။	CSR	- လူမှုဘဝ သာယာဝပြောရေး တာဝန်ယူမှု (Corporate Social Responsibility) အတွက် အသားတင် အမြတ်ငွေ၏ ၂ % ကို အသုံးပြုမည် ဖြစ်ကြောင်း တင်ပြထားပါသည်။
၁၂။	မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်	မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံအတွင်းနှင့် အပြင်တွင် ရေပုံး၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဘူးများကို အဆင်သင့် ထားရှိမည် ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်အတွက် စည်းကမ်းချက်များ ချမှတ်ထားပြီး ဝန်ထမ်းများ အားလည်း တိကျစွာ လိုက်နာဆောင်ရွက်ရန်လည်း စီမံထားရှိပါကြောင်း၊ စက်ရုံနံရံတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း မီးဘေးအရေးပေါ် ကာကွယ်နိုင်ရန် မီးသတ်နည်း ပညာများ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် အနီး ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားရှိပြီး လျှပ်စစ်နှင့် ပတ်သက်သည့် အန္တရာယ်များ မဖြစ်ပေါ်အောင်လည်း ဆောင်ရွက်ထားရှိမည်ဖြစ်ပါကြောင်း တင်ပြထားပါသည်။

ကုမ္ပဏီအမည်	-	Tsang Yih Co., Ltd.
အဖွဲ့အစည်းပုံသဏ္ဌာန်	-	ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအမျိုးအစား	-	CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း
တည်နေရာ	-	မြေကွက်အမှတ် - X ၃/ X ၄/ X ၅/ X ၆၊ အနော်ရထာစက်မှုဇုန် (၂)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု	-	အမေရိကန်ဒေါ်လာ ၂၅.၈၈ သန်း
ရောင်းချမည့်စနစ်	-	ရာခိုင်နှုန်းပြည့် ပြည်ပသို့တင်ပို့ရောင်းချခြင်း(၁၀၀ %)
လုပ်ငန်းသက်တမ်း	-	၅၀ နှစ် (သက်တမ်းတိုး ၁၀ နှစ် ၂ ကြိမ်)
အရင်းကြေကာလ	-	၉ နှစ် ၅ လ
IRR	-	၁၁.၂၃ %

အထက်ပါလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ Cost & Benefit ကို အောက်ပါဇယားဖြင့် ပြုစု တင်ပြအပ်ပါသည်-

စဉ်	အကြောင်းအရာ	Cost	Benefit
၁	နိုင်ငံ့ဝန်ထမ်း၏လစာ	ကျပ် ၁.၅၄၈ သန်း (တစ်နှစ်)	
၂	ကုမ္ပဏီမှတ်ပုံတင်ကြေး	-	ကျပ် ၁.၁၆၅ သန်း
၃	သွင်းကုန်အခွန်ကင်းလွတ်ခွင့်	ကျပ် ၁,၂၆၁.၄၄ သန်း	
၄	ကုန်သွယ်လုပ်ငန်းခွန်	-	-
၅	ဝင်ငွေခွန်	ကျပ် ၂,၅၉၀.၄၃၅ သန်း	ကျပ် ၁,၆၇၄.၄၁၂ သန်း
၆	ရေ/လောင်စာဆီ/လျှပ်စစ်မီးသုံးစွဲခ		ကျပ် ၁၉,၃၁၀.၆၃ သန်း
၇	လုပ်ခလစာအပေါ် ဝင်ငွေခွန်		တစ်နှစ်ဝင်ငွေကျပ်သိန်း (၂၀) ကျော် ပါကအခွန်ပေးရမည့်ဝန်ထမ်း (၄) ဦး
၈	CSR ၂ %		ကျပ် ၂၃၀.၇၇၅ သန်း
၉	မြေငှားရမ်းခရငွေ		ကျပ် ၂,၉၂၀.၁၄၇ သန်း
၁၀	အလုပ်အကိုင်အခွင့်အလမ်း		ပြည်တွင်း ၇၇၃ ဦး ပြည်ပ ၉၅ ဦး ပြည်တွင်းလုပ်သား (၈၆၈) ဦး အလုပ်အကိုင်ရရှိမည်ဖြစ်၍ ဒေသအလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေပြီးဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုစေနိုင်ပါသည်။
		ကျပ် ၃၈၅၃.၄၂၃သန်း	ကျပ် ၂၄၁၃၇.၁၂၉ သန်း
		၁ : ၆	

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

စာအမှတ်၊ ရက- ၃/န-၁၀၅၇/၂၀၁၄(၃၅၅)
ရက်စွဲ၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ ရက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့
တင်ပြမည့် အမှာစာ

အကြောင်းအရာ။ **ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Tsang Yih Co., Ltd. တည်ထောင်ကာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုချက် တင်ပြလာခြင်းကိစ္စ**

၁။ Samoa နိုင်ငံ Polo International Holding Limited မှ ၆၀% နှင့် King Global Development Corp. မှ ၄၀ % ဖက်စပ်ပြု၍ မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် Tsang Yih Co., Ltd. တည်ထောင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (၂)၊မြေကွက်အမှတ် - X ၃/ X ၄/ X ၅/ X ၆ ရှိ မြေဧရိယာ ၁၆.၇၀၃ ဧက (၆၇၅၉၄.၇၀ စတုရန်းမီတာ) နှင့် ၎င်းမြေပေါ်ရှိ ၅၁၁၆.၅၀ စတုရန်းမီတာ ကျယ်ဝန်းသော ၁ ထပ် အဆောက်အဦအား ငှားရမ်း၍ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုချက် တင်ပြလာပါသည်။

၂။ အဆိုပြုချက်နှင့်အတူ မြေပိုင်ရှင် ဒေါ်လှကေခိုင် နှင့် Tsang Yih Co., Ltd. တို့ ချုပ်ဆိုမည့် မြေနှင့် အဆောက်အဦများ ငှားရမ်းခြင်း သဘောတူစာချုပ်(မူကြမ်း)၊ CMP Contract (မူကြမ်း)၊ အဆောက်အဦဓါတ်ပုံ၊ မြေဆိုင်ရာ အထောက်အထားများနှင့် လုပ်ငန်း တည်နေရာပြ မြေပုံများနှင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းမည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်း (မူကြမ်း) တို့ကို ပူးတွဲ တင်ပြထားပါသည်။

၃။ မြေငှားသက်တမ်းမှာ ကနဦး (၃၀) နှစ်နှင့် သက်တမ်းတိုး (၁၀) နှစ် (၂) ကြိမ် ဖြစ်ပါ သည်။ လုပ်ငန်းဆောင်ရွက်မည့် မြေဧရိယာ ၁၆.၇၀၃ ဧက(၆၇၅၉၄.၇၀ စတုရန်းမီတာ) ဖြစ်ပြီး အဆောက်အဦဧရိယာမှာ ၅၁၁၆.၅၀ စတုရန်း မီတာ ရှိသော ၁ ထပ် အဆောက်အဦ ဖြစ်ပါသည်။ နှစ်စဉ်မြေနှင့် အဆောက်အဦငှားရမ်းခမှာ အမေရိကန်ဒေါ်လာ ၃၃၇,၉၈၀ ဖြစ်ပါသည်။

၄။ လုပ်ငန်းစီမံကိန်းကာလမှာ ကနဦး (၅၀) နှစ်နှင့် (၁၀) နှစ် (၂) ကြိမ်သက်တမ်းတိုးမည် ဖြစ်ပြီး တည်ဆောက်မှုကာလ (၂) နှစ် ကြာမြင့်မည် ဖြစ်ကြောင်း တင်ပြထားပါသည်။

၅။ လုပ်ငန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ US$ ၂၅.၈၈ သန်း ဖြစ်ပြီး ထည့်ဝင်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

US$ (သန်း)

ထည့်ဝင်မည့် အမျိုးအစား	**နိုင်ငံခြား**
ငွေသား	၀.၅၀
စက်နှင့်စက်ပစ္စည်း (Phase - I)	၃.၅၄
စက်နှင့်စက်ပစ္စည်း (Phase - II)	၉.၆၀
အဆောက်အဦစရိတ်	၁၁.၁၄
မော်တော်ယာဥ်(ပြည်ပဝယ်)	၀.၃၅
ပရိဘောဂ (ပြည်တွင်းဝယ်)	၀.၇၅
စုစုပေါင်း	**၂၅.၈၈**

၆။ လုပ်ငန်းဆောင်ရွက်ရန်အတွက် ပြည်တွင်းမှ ဝန်ထမ်း (၇၇၃) ဦးနှင့် ပြည်ပမှ ဝန်ထမ်း (၉၅) ဦး စုစုပေါင်း (၈၆၈) ဦး ခန့်ထားမည်ဖြစ်ပါသည်။ ပြည်တွင်းမှ အနိမ့်ဆုံးဝန်ထမ်း တစ်ဦး၏ လစာမှာ US$ ၉၅ ဖြစ်ပြီး၊ အမြင့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာမှာ US$ ၅၀၀ ဖြစ်ပါသည်။ ပြည်ပမှ အနိမ့်ဆုံးဝန်ထမ်း တစ်ဦး၏ လစာမှာ US$ ၂၀၀ ဖြစ်ပြီး၊ အမြင့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာမှာ US$ ၇၀၀ ဖြစ်ပါသည်။

၇။ လုပ်ငန်းမှ ထွက်ရှိသော ကုန်ချောပစ္စည်းများကို ပြည်ပသို့ ၁၀၀% တင်ပို့မည် ဖြစ်ပါသည်။ ပုံမှန်နှစ် (၆ နှစ်မြောက်) ၏ ထုတ်လုပ်မှု အရေအတွက်နှင့် CMP လက်ခနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အမျိုးအမည်	**ထုတ်လုပ်မှုအရေအတွက် (Pairs)**	**ပြည်ပ ရောင်းဈေးနှုန်း (US$/ Pairs)**
Sports Shoes (pairs)	၄,၄၀၀,၀၀၀	၃.၅၀

၈။ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့်ပုံမှန်နှစ် (၆)နှစ်မြောက်တွင် ရရှိမည့် ကုမ္ပဏီ၏ ဝင်ငွေနှင့် အသုံးစရိတ် ခန့်မှန်းခြေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

		US$ (သန်း)
(က)	ဝင်ငွေ	၁၅.၄၀၀
(ခ)	အသုံးစရိတ်	၁၄.၃၄၅
(ဂ)	အသားတင်အမြတ်	၁.၀၅၅

၉။ ဤလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ ပုံမှန်နှစ်တွင် ရရှိမည့် အကျိုးအမြတ် ခန့်မှန်းခြေမှာ ဝင်ငွေခွန် US$ ၀.၃၅၂ သန်း ရရှိမည်ဖြစ်ပြီး လုပ်ငန်း၏ အရင်းကြေကာလမှာ ၉ နှစ် ၅ လ ဖြစ်ပြီး အရင်းအနှီးအပေါ် အကျိုးအမြတ်ပြန်ပေါ်နှုန်း IRR မှာ ၁၁.၂၇ % ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၉၆၀ ကျပ်နှုန်းဖြင့် တွက်ချက်ဖော်ပြထားပါသည်။

၁၀။ အဆိုပြုလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ အောက်ပါအတိုင်း သဘောထားမှတ်ချက်ပြန်ကြားထားပါသည် -

(က) **ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ** ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာသည် နောင်ပြုလုပ်မည့် (သို့မဟုတ်) လက်ရှိမြို့ပြစီမံကိန်းများကို ထိခိုက်နိုင်ခြင်း မရှိကြောင်း၊ လုပ်ငန်းလည်ပတ်လုပ်ကိုင်ပါက ပြည်တွင်းလုပ်သား အင်အား (၂၉၄၂)ဦး အလုပ်အကိုင် ရရှိမည်ဖြစ်သောကြောင့် မြို့နယ်ဒေသ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပါကြောင်း၊ အဆိုပြုလုပ်ငန်း ဆောင်ရွက်ခြင်းအပေါ် ဒေသခံများက လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အရ လက်ခံနိုင်ခြင်း ရှိပါကြောင်း၊ အဆိုပြုလုပ်ငန်းလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် စီမံဆောင်ရွက်မည်ဟုတင်ပြထားပါကြောင်း၊(၁၈-၉-၂၀၁၄)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃၅/၂၀၁၄) ဆုံးဖြတ်ချက် အပိုဒ် (၇၈)အရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားထားပါသည်။

နောက်ဆက်တွဲ (က)

(ခ) **ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ** အဆိုပြုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားထားပါသည် -

(၁) ဖိနပ်ချုပ်လုပ်ခြင်းလုပ်ငန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုပျက်စီးမှုများ လျော့နည်းစေရန်အတွက် လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်ခြင်း၊ ထုတ်လုပ်ခြင်း အဆင့်ဆင့်တို့အတွက် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့်ကုန်ထုတ်လုပ်မှုနည်းပညာများ၊စက်ပစ္စည်းများကို အသုံးပြုခြင်းနှင့် အဆိုပြုလွှာတွင် ဖော်ပြထားသည့် ကတိကဝတ်များ၊ လုပ်ငန်းစီမံချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

(၂) အဆိုပါလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှု မဖြစ်ပေါ်စေရေး သို့မဟုတ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးတို့အတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ၊ စွန့်ပစ်ပစ္စည်း/စွန့်ပစ် အရည်များစီမံခန့်ခွဲမှု အစီအမံများ၊ အထူးသဖြင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်တပ်ဆင်မှု အစီအမံများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများ၊ စောင့်ကြည့် လေ့လာမည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့ပါးရေး လုပ်ငန်း များဆောင်ရွက်ရန်အတွက်သုံးစွဲမည့် ရန်ပုံငွေများပါဝင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(Environmental Management Plan – EMP) ရေးဆွဲတင်ပြရန်နှင့် စီမံချက်ပါအတိုင်းအကောင်အထည်ဖော်ဆောင်ရွက် ရန်။ **ကုမ္ပဏီမှ သဘောထားမှတ်ချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ် ကြောင်း ဝန်ခံကတိတင်ပြထားပါသည်။** **နောက်ဆက်တွဲ (ခ)**

(ဂ) **စက်မှုဝန်ကြီးဌာန** မှ အဆိုပြုလုပ်ငန်းသည် လျှပ်စစ်သွယ်တန်းအသုံးပြုမှုများကို လျှပ်စစ်ဥပဒေနှင့်အညီ အသုံးမပြုမီ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စိစစ်ချက်ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေနှင့်အညီ စက်မှုမှတ်ပုံတင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်ကြမ်းလိုအပ်ချက်နှင့် ကုန်ချောထုတ်လုပ်မှု အချိုးအစားညီမျှမှု ရှိပါကြောင်း၊ နှစ်စဉ်ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အလုပ်အကိုင် ကျွမ်းကျင်လုပ်သား များပေါ်ထွန်းလာစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေ၊ ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေနှင့် တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်ပါက ကန့်ကွက်ရန် မရှိကြောင်း သဘောထားပြန်ကြား ထားပါသည်။ **နောက်ဆက်တွဲ(ဂ)**

(ဃ) **CMPလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ** အဆိုပြုချက်ပါ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရာတွင် ကုန်ကြမ်း ၁၁၉ မျိုး သုံးစွဲမည်ဖြစ်ပြီး ပထမနှစ်တွင် ထုတ်လုပ် မည့် ကုန်ချောပေါ်မူတည်၍ အရကုန်ကြမ်းလိုအပ်ချက်နှင့် အဆိုပြုကုန်ကြမ်း လိုအပ်ချက်မှာကိုက်ညီမှုရှိပါကြောင်း၊ ပထမနှစ်တွင် 904500 pairs၊ ဒုတိယနှစ်

တွင် 2592000 pairs ထုတ်လုပ်မည်ဖြစ်ပြီး ပထမနှစ်တွင် Income နည်းသဖြင့် အရှုံးပေါ်နေပြီး ဒုတိယနှစ်မှစ၍ Income များ၍ အမြတ်ရရှိလာသည့်အတွက် CMP လက်ခနှုန်းထားများ တင်ပြမှုဆီလျော်မှု ရှိပါကြောင်း၊ နှစ်စဉ်ထုတ်လုပ်မှု၊ စက်အင်အား၊ လူအင်အား အချိုးအစား ညီမျှမှုရှိပါကြောင်း၊ အဆိုပြုလုပ်ငန်းအားခွင့်ပြုပေးသင့်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ အားပေးဆောင်ရွက်စေသင့်ပါကြောင်း သဘောထားမှတ်ချက် ပြန်ကြားထားပါသည်။

နောက်ဆက်တွဲ (ဃ)

၁၁။ ငွေရေးကြေးရေးအထောက်အထားအဖြစ် Polo International Holding Limited သည် Mega International Commercial Bank Co., Ltd. (Taichung Branch) တွင် (၂၈-၅-၂၀၁၄) ရက်စွဲဖြင့် အမေရိကန်ဒေါ်လာ ၆,၇၀၀,၀၀၀ ရှိကြောင်းနှင့် King Global Development Corp. သည် Mega International Commercial Bank Co., Ltd. (Taichung Branch) တွင် (၂၈-၅-၂၀၁၄) ရက်စွဲဖြင့် အမေရိကန်ဒေါ်လာ ၄,၅၇၀,၅၆၂.၉၅ ရှိကြောင်း တင်ပြထားပါသည်။

၁၂။ **မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်** မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံအတွင်းနှင့် အပြင်တွင် ရေပုံး၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဘူးများကို အဆင်သင့် ထားရှိမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်အတွက် စည်းကမ်းချက်များ ချမှတ်ထားပြီး ဝန်ထမ်းများအားလည်း တိကျစွာ လိုက်နာဆောင်ရွက်ရန်လည်း စီမံထားရှိပါကြောင်း၊ စက်ရုံနံရံတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း မီးဘေးအရေးပေါ် ကာကွယ်နိုင်ရန် မီးသတ်နည်းပညာများ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်နှင့် အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားရှိပြီး လျှပ်စစ်နှင့် ပတ်သက်သည့် အန္တရာယ်များ မဖြစ်ပေါ်အောင်လည်း ဆောင်ရွက်ထားရှိမည်ဖြစ်ပါကြောင်း တင်ပြထားပါသည်။

၁၃။ Tsang Yih Co., Ltd. မှ စက်ရုံဝန်ထမ်းများ သက်သာချောင်ချိရေး၊ လုပ်ငန်းခွင်သာယာရေးစီစဉ်ထားရှိမှုများအတွက် နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၁.၅ % ကို Corporate Social Responsibility အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

၁၄။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခံစားခွင့်ပြုပါရန် တင်ပြထားပါသည်။

၁၅။ အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၄ ၏ စီးပွားရေးလုပ်ငန်း အမျိုးအစားများ ပြင်ဆင်သတ်မှတ်ခြင်းတွင် ခွင့်မပြုသည့်လုပ်ငန်း၊ ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည့်လုပ်ငန်း၊ ကန့်သတ်ချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း စာရင်းတို့တွင် မပါဝင်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုနိုင်သော လုပ်ငန်းအမျိုး အစား ဖြစ်ပါသည်။

၁၆။ အဆိုပြုချက်စိစစ်ရေးအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၃၅/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။

၁၇။ **စိစစ်တင်ပြချက်**

(က) အဆိုပြုလုပ်ငန်းမှ ၂၆၅၄၈.၈၀ စတုရန်းမီတာ ကျယ်သော ၄ ထပ် အဆောက် အဦ ၁ လုံးအား ထပ်မံ တည်ဆောက်သွားမည် ဖြစ်ပါသည်။ အသစ်ထပ်မံ တည်ဆောက်မည့် (၄) ထပ် အဆောက်အဦ၏ အကျယ်အဝန်းမှာ ပထမထပ်၊ ဒုတိယထပ် နှင့် စတုတ္ထထပ်တို့သည် ၆၆၀၅.၂၀ စတုရန်းမီတာဖြစ်ပြီး တတိယ ထပ်၏အကျယ်အဝန်းမှာ ၆၇၀၃.၂၀ စတုရန်းမီတာဖြစ်ပါသည်။မြန်မာနိုင်ငံသား ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အဆောက်အဦတည်ဆောက်မှုနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်အား တင်ပြ ထားခြင်းမရှိပါ။

(ခ) ပြည်ပမှ အောက်ပါ Motor Vehicles များအား တင်သွင်းမည်ဖြစ်ပါသည်-

စဉ်	အမျိုးအစား	အရေအတွက်	စုစုပေါင်း (US$) သန်း
၁။	SUV (4 ~ 6 seats)	၂ စီး	၀.၁၀
၂။	Van (9 ~ 12 seats)	၂ စီး	၀.၁၀
၃။	Truck (1.5 T ~ 2 T)	၂ စီး	၀.၀၆
၄။	Forklift (1.5 T)	၁ စီး	၀.၀၃
၅။	Forklift (2.5 T)	၂ စီး	၀.၀၅
	စုစုပေါင်း	၉ စီး	၀.၃၅

SUV (4 ~ 6 seats) နှင့် Van (9 ~ 12 seats) အား အခွန်ပေးဆောင်၍ တင်သွင်း မည်ဖြစ်ပြီး Truck (1.5 T ~ 2 T), Forklift (1.5 T) နှင့် Forklift (2.5 T) များ အတွက် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် တင်ပြထားပါသည်။

(ဂ) အဆိုပြုလုပ်ငန်းမှ ထပ်မံတည်ဆောက်မည့် အဆောက်အဦ တည်ဆောက်နေစဉ် ကာလအတွင်း လုပ်ငန်းလည်ပတ်ခြင်းမှ ရရှိမည့်ဝင်ငွေအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဝင်ငွေခွန်ပေးဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုထားသည့်စာအား တင်ပြထားပါသည်။

(ဃ) အဆိုပြုချက်၏ Attachment – A ၊ Raw Material Requirement စာရင်းတွင် LEATHER အစစ်များ (PIGSKIN NUBUCK , JUPITER , ACE , PU COATED LEATHER , SUEDE , ECO REBOUND) တင်သွင်းမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

(င) Tsang Yih Co., Ltd. ၏ Authorized Capital မှာ အမေရိကန်ဒေါ်လာ ၁၁.၀၀ သန်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၇.၀၀ သန်း အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

(စ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ပုဂ္ဂလိကမြေတွင် ငှားရမ်းဆောင်ရွက်ခွင့်ပြုရန် ကိစ္စကို ကော်မရှင်၏ ၂၃/၂၀၁၄ ကြိမ်မြောက် အစည်းအဝေး၊ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများသို့ ဆက်လက် တင်ပြထားပါသည်။

(ဆ) ပုဂ္ဂလိကမြေတွင် ငှားရမ်းဆောင်ရွက်ခြင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူခွင့်ပြုပြီးမှသာ ကော်မရှင်ခွင့်ပြုမိန့် ထုတ်ပေးမည်ဖြစ်ပါသည်။

ဆုံးဖြတ်ရန်အချက်

၁၈။ Samoa နိုင်ငံ Polo International Holding Limited မှ ၆၀% နှင့် King Global Development Corp. မှ ၄၀% ဖက်စပ်ပြု၍ မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Tsang Yih Co., Ltd. တည်ထောင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (၂)၊ မြေကွက်အမှတ် - X ၃/ X ၄/ X ၅/ X ၆ ရှိ မြေဧရိယာ ၁၆.၇၀၃ ဧက(၆၇၅၉၄.၇၀ စတုရန်းမီတာ) နှင့် ၎င်းမြေပေါ်ရှိ ၅၁၁၆.၅၀ စတုရန်းမီတာ ကျယ်ဝန်းသော ၁ ထပ် အဆောက်အဦအား ငှားရမ်း၍ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ခွင့်ပြုမိန့် ထုတ်ပေးရန် သဘောတူ-မတူ။

ဥက္ကဋ္ဌ(ကိုယ်စား)
(အောင်နိုင်ဦး၊ အတွင်းရေးမှူး)

မိတ္တူ

ရုံးလက်ခံ

ကန့်သတ်

၈

ကုမ္ပဏီဒါရိုက်တာနှင့်အစုရှင်များ၏နေရပ်လိပ်စာစာရင်း

စဉ်	ကုမ္ပဏီအမည်	ဒါရိုက်တာ/အစုရှင်များ၏အမည်	ဒါရိုက်တာ/အစုရှင်များ၏ ဆက်သွယ်ရန်လိပ်စာ
	Tsang Yih Co., Ltd.	Polo International Holding Limited (Incorporated in Samoa) Represented by (၁) Mr. Lin, Chang Yung Managing Director Taiwanese P. P No. 300415462	No - 896, Sec – 2, Nantun District, Taichung City 40868, Taiwan (R.O.C)
		King Global Development Corp. (Incorporated in Samoa) Represented by (၁) Mr. Liao, Jung Ta Director Taiwanese P. P No. 307531160	No - 121-1, Zhongshan Road , Fengyuan District, Taichung City 40868, Taiwan (R.O.C)

၁။ ဆက်သွယ်ရမည့်တယ်လီဖုန်းနံပါတ်၊ ဖက်စ်နံပါတ် - ၀၉-၅၀၇၀၈၈၄၊ ၀၁-၂၁၈၄၀၆

၂။ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံ - -

၃။ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်အမည်၊ရာထူး - ဒေါ်မြဘုန်းထက်

၄။ ကုမ္ပဏီအနေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများ - -

၅။ ကုမ္ပဏီမှတ်ပုံတင်အမှတ်/နေ့စွဲ - -

၆။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းကုန်ဆုံးသည့်နေ့စွဲ - -

၇။ ဘဏ်အမည်နှင့်ဘဏ်စာရင်းအမှတ် - -



၁၄၃၃
၆/၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး

စာအမှတ်၊ ၂ / ၃ - ၆ (၅) / စီးပွား
ရက် စွဲ ၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ လ ၂၃ ရက်

သို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်။

အကြောင်းအရာ ။ **သဘောထားမှတ်ချက်တောင်းခံခြင်းကိစ္စ**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄. ၉. ၂၀၁၄ ရက်စွဲပါစာအမှတ်၊ ရက - ၃ / န - ၁၀၅၇ / ၂၀၁၄ (၂၀၆)

၁။ Samoa နိုင်ငံ Polo International Holding Limited မှ (၆၀%)နှင့် King Global Development Corp. မှ (၄၀%)ဖက်စပ်ပြု၍ မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Tsang Yih Co., Ltd. တည်ထောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်(အပိုင်း-၂)၊ မြေကွက်အမှတ်-အိပ်စ် ၃/အိပ်စ် ၄/အိပ်စ် ၅/အိပ်စ် ၆ ရှိ မြေဧရိယာ ၁၆. ၇၀၃ ဧက(၆၇၅၉၄. ၇၀ စတုရန်းမီတာ)နှင့် ယင်းမြေပေါ်ရှိ ၅၁၁၆. ၅၀ စတုရန်းမီတာ ကျယ်ဝန်းသော ၁ ထပ် အဆောက်အဦအား ငှားရမ်း၍ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားလာမှုအပေါ် သဘောထားမှတ်ချက် ပြန်ကြားပေးပါရန် ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းအကြောင်းကြားလာခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်မှုအရ အောက်ပါအတိုင်း သဘောထားမှတ်ချက် တင်ပြအပ်ပါသည်-

(က) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်နေရာသည် နောင်ပြုလုပ်မည့် (သို့မဟုတ်) လက်ရှိမြို့ပြစီမံကိန်းကို ထိခိုက်နိုင်ခြင်းမရှိပါ၊

(ခ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ပါက ပြည်တွင်းလုပ်သားအင်အား (၂၉၄၂)ဦး အလုပ်အကိုင်ရရှိမည် ဖြစ်သောကြောင့် မြို့နယ်ဒေသအလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပါသည်၊

(ဂ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ရန်အတွက် လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်(အပိုင်း-၂)၊ မြေကွက်အမှတ်-အိပ်စ် ၃/အိပ်စ် ၄/အိပ်စ် ၅/အိပ်စ် ၆ ရှိ မြေဧရိယာ ၁၆. ၇၀၃ ဧက (၆၇၅၉၄. ၇၀ စတုရန်းမီတာ)နှင့် ယင်းမြေပေါ်ရှိ ၅၁၁၆. ၅၀ စတုရန်းမီတာ ကျယ်ဝန်းသော ၁ ထပ် အဆောက်အဦအား မြေနှင့်အဆောက်အဦပိုင်ရှင် ဒေါ်လှကေခိုင် ထံမှ ထိုင်ဝမ်နိုင်ငံသား Mr. Lin Chang Yung က ငှားရမ်းခအဖြစ် မြေတစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၅. ၀)ဒေါ်လာနှုန်းဖြင့် တစ်နှစ်တစ်ကြိမ်စာချုပ်ချုပ်ဆိုပြီး နှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခြင်းအပေါ် ဒေသခံများက လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အရ လက်ခံနိုင်ခြင်းရှိပါသည်၊

D/2014/Cabinet/35 (18)

(ဃ) အဆိုပြုလုပ်ငန်းလုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်မည်ဟု တင်ပြထားပါသည်။

၂။ အထက်ဖော်ပြပါ အချက်များကြောင့် (၁၈. ၉. ၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၁၄)၊ ဆုံးဖြတ်ချက်အပိုဒ် (၇၈)အရ Tsang Yih Co., Ltd.၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ဆောင်ရွက်မှုအား ခွင့်ပြုသင့်ပါကြောင်း ထောက်ခံတင်ပြအပ်ပါသည်။

(မြင့်ဆွေ)
ဝန်ကြီးချုပ်

မိတ္တူကို

ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့်စီးပွားရေးဝန်ကြီး
ရန်ကုန်မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
လှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
Tsang Yih Co., Ltd.
လက်ခံစာတွဲ
မျှောစာတွဲ

D/2014/Cabinet/35..(19)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး

စာအမှတ် ၂/၂၂၀(ခ)(၆)/(၅၀၁၆ /၂၀၁၄)
ရက်စွဲ ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၁၇ ရက်

သို့
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အကြောင်းအရာ။ သဘောထားမှတ်ချက်တင်ပြခြင်း

ရည်ညွှန်းချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄ - ၉ - ၂၀၁၄ ရက်စွဲပါစာအမှတ်၊ ရက - ၃/ န -၁၀၅၇ / ၂၀၁၄ (၂၀၇)

၁။ အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ Samoa International Holding Limited မှ (၆၀%) နှင့် King Global Development Corp မှ (၄၀%) ဖက်စပ်ပြု၍ မြန်မာနိုင်ငံတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Tsang Yih Co.,Ltd တည်ထောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း-၂) ၊ မြေကွက်အမှတ်-အိပ်စ်-၃/ အိပ်စ်-၄/ အိပ်စ်-၅ / အိပ်စ်-၆ ရှိမြေဧရိယာ (၁၆.၇၀၃) ဧက (၆၇၅၉၄.၇၀ စတုရန်းမီတာ) နှင့် ၎င်းမြေပေါ်ရှိ (၅၁၁၆.၅၀စတုရန်းမီတာ) ကျယ်ဝန်းသော (၁)ထပ်အဆောက်အဦအား ငှားရမ်း၍ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ပြီး ဌာနဆိုင်ရာ သဘောထားမှတ်ချက်ကို ပြန်ကြားအပ်ပါသည်။

၂။ ပူးတွဲပေးပို့လာသည့် အဆိုပြုလွှာတွင် ရင်းနှီးမြှုပ်နှံမှုကာလမှာ ပထမ နှစ်(၅၀)ဖြစ်၍ (၁၀)နှစ် ၊ နှစ်ကြိမ် ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း ၊ တည်ဆောက်မှုကာလမှာ (၂)နှစ် ကြာမြင့်မည်ဖြစ်ကြောင်း၊ CMPစနစ်ဖြင့် အမျိုးသား နှင့် အမျိုးသမီးစီး အားကစားဖိနပ်များကို ပထမနှစ်တွင် အရံ(၉၀၀၀၀၀) ကျော်ခန့် ထုတ်လုပ်မည်ဖြစ်ကာ ဒုတိယနှစ်မှစ၍ ပိုမိုတိုးမြှင့် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် လူမှုရေးဆိုင်ရာ တာဝန်ခံမှု (Corporate Social Responsibility - CSR) လုပ်ငန်းအစီအမံများ၊ မီးဘေး ကြိုတင်ကာကွယ်မှုအစီအစဉ် ၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ၊ လုပ်ငန်းခွင်သာယာရေး ၊ ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ပေးရေး အစီအစဉ်များနှင့် လူမှုဖူလုံရေးအတွက် ဆောင်ရွက်

ပေးသွားမည့် အစီအစဉ်များလည်း ဖော်ပြပါရှိပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိပေးခြင်း ၊ ထုတ်လုပ်ရေးလုပ်ငန်းမှ ထွက်ပေါ်လာသော လုပ်ငန်းခွင် စွန့်ပစ်အမှိုက်များကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၃။ အဆိုပြုဖိနပ် ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများတွင် Synthetic Leather (သားရေတု)၊ နိုင်လွန်ချည်မျှင်၊ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ပိတ်စနှင့်ကော်များ စသည်တို့သည် အခြားသောသဘာဝပစ္စည်းများထက် ဆွေးမြေ့ပျက်စီးရန် အချိန်ကြာမြင့်သဖြင့် မြေထုညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြင်း ၊ ဖိနပ်ချုပ်လုပ်ခြင်း နှင့် ထုတ်လုပ်ခြင်း လုပ်ငန်းအဆင့်ဆင့်တို့မှ ထွက်ရှိလာမည့် ဖြတ်စများ ၊ အမှုန်အမွှားများ ၊ စွန့်ပစ်ပစ္စည်းများနှင့် စွန့်ပစ်အရည်များကို စနစ်တကျမစွန့်ပစ်ပါက ရေထုညစ်ညမ်းမှုဖြစ်ပေါ်နိုင်ခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများကြောင့် စက်ရုံပတ်ဝန်းကျင်တွင် အသံညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

၄။ သို့ဖြစ်ပါ၍ Tsang Yih Co., Ltd မှ CMP စနစ်ဖြင့် ဖိနပ်ချုပ်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုပါရန် အဆိုပြုတင်ပြလာခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း သဘောထားမှတ်ချက်ကို ပြန်ကြားအပ်ပါသည်-

(က) ဖိနပ်ချုပ်လုပ်ခြင်းလုပ်ငန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက် ပျက်စီးမှုများ လျော့နည်းစေရန်အတွက် လုပ်ငန်းစီမံကိန်းရေးဆွဲ ချမှတ်ခြင်း၊ ထုတ်လုပ်ခြင်း အဆင့်ဆင့်တို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ကုန်ထုတ်လုပ်မှု နည်းပညာများ၊ စက်ပစ္စည်းများကို အသုံးပြုခြင်းနှင့် အဆိုပြုလွှာတွင် ဖော်ပြထားသည့် ကတိကဝတ်များ ၊ လုပ်ငန်းစီမံချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊

(ခ) အဆိုပါလုပ်ငန်းကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာထိခိုက်မှု မဖြစ်ပေါ်စေရေး သို့မဟုတ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးတို့အတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများ ၊ စွန့်ပစ်ပစ္စည်း / စွန့်ပစ်အရည်များ စီမံခန့်ခွဲမှုအစီအမံများ၊ အထူးသဖြင့်ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်တပ်ဆင်မှုအစီအမံများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအစီအမံများ၊ စောင့်ကြည့် လေ့လာမည့်အစီအမံများ ၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် သုံးစွဲမည့်ရန်ပုံငွေများပါဝင်သည့် ပတ်ဝန်းကျင်

စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) ရေးဆွဲတင်ပြရန်နှင့် စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ဂ) ပြဋ္ဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေ ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ နှင့် ဒေသခံပြည်သူများ၏ ဆန္ဒနှင့်သဘောထားများ ရယူဆောင်ရွက်ရန်။

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)
(မျိုးညွန့် ၊ ရုံး အ ဖွဲ့ မှူး)

မိတ္တူ -ညွှန်ကြားရေးမှူးချုပ် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
-ညွှန်ကြားရေးမှူးချုပ် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန

NPT-1833
26-9-14

စာအမှတ်၊ ၂၁-စမ(၂)၂၀၁၄-၂၀၁၅ (၂၉၄၀)
ရက်စွဲ၊ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၂၅ ရက်

သို့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး

အကြောင်းအရာ။ **သဘောထားမှတ်ချက်ပြန်ကြားခြင်း**

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄.၉.၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ရက-၃/ န-၁၀၅၇/ ၂၀၁၄ (၂၀၈)

၁။ Tsang Yih Co.,Ltd. သည် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်(အပိုင်း-၂)၊ မြေကွက်အမှတ်-အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆ တွင် CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။ အဆိုပါကုမ္ပဏီမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည်-

(က) ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံပြီး CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။

(ခ) လျှပ်စစ်သွယ်တန်းအသုံးပြုမှုများကို လျှပ်စစ်ဥပဒေနှင့်အညီ အသုံးမပြုမီ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ပါသည်။

(ဂ) မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စိစစ်ချက်ဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(ဃ) ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုမှတ်ပုံတင်ဆောင်ရွက်ရန် လိုအပ်ပါသည်။

(င) ကုန်ကြမ်းလိုအပ်ချက်နှင့် ကုန်ချောထုတ်လုပ်မှု အချိုးအစားညီမျှမှု ရှိပါသည်။

(စ) နှစ်စဉ်ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အလုပ်အကိုင်ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

၃။ သို့ပါ၍ Tsang Yih Co.,Ltd. မှ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အထက်ပါလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့်တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ပါက ဤဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန် မရှိပါကြောင်း ပြန်ကြားအပ်ပါသည်။

၂၅.၉.၁၄

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)

(လှမိုး၊ ရုံးအဖွဲ့မှူး)

မိတ္တူကို

စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ

စာအမှတ်၊ ၃၄ - အလ /ခွဲ(၂) ၂၀၁၄(၈၀၇၆)
ရက်စွဲ ၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

သို့
ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အကြောင်းအရာ။ Tsang Yih Co.,Ltd မှ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ

ရည် ညွှန်း ချက်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄-၉-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ရက- ၃/န - ၁၀၅၇ / ၂၀၁၄ (၂၀၉)

၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန် အပိုင်း(၂)၊ မြေကွက်အမှတ် (X-၃၁၄၊၅၊၆) ၌ Samoa နိုင်ငံရှိ Polo International Holding Limited က ၆၀% နှင့် King Global Development Corp က ၄၀% ထည့်ဝင်၍ မြန်မာနိုင်ငံတွင် Tsang Yih Co.,Ltd အမည်နှင့် CMP စနစ်ဖြင့် ဖိနပ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် တင်ပြမှုအပေါ် CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် ရာဘာပစ္စည်း စက်ရုံ ၊ လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်ကြည်ကြည်နွဲ့ နှင့် ၁၁-၉-၂၀၁၄ ရက်နေ့ ၁၀း၃၀ နာရီတွင် တာဝန်ခံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၂။ Tsang Yih Co., Ltd ၏ အဆိုပြုချက်အပေါ် အောက်ပါအတိုင်း စိစစ်တွေ့ရှိရပါသည် -

(က) **C.M.P ကုန်ကြမ်း လိုအပ်ချက်နှင့်ကုန်ချောထုတ်လုပ်မှု အမျိုးအစား ညီညွတ်မှု ရှိ/မရှိ**

စဉ်	**ပစ္စည်းအမျိုးအမည်**	**ပထမနှစ်တွင် ထုတ်လုပ်မည့် အရေအတွက်**	**ဒုတိယနှစ်တွင် ထုတ်လုပ်မည့် အရေအတွက်**
(1)	Sport Shoes	904500 pairs	2592000 pairs

အဆိုပြုချက်ပါ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရာတွင် ကုန်ကြမ်း ၁၁၉ မျိုး သုံးစွဲမည် ဖြစ်ပြီး ပထမနှစ်တွင် ထုတ်လုပ်မည့် ကုန်ချောပေါ် မူတည်၍ Unit Norm အရ ကုန်ကြမ်းလိုအပ်ချက်နှင့် အဆိုပြုကုန်ကြမ်း လိုအပ်ချက်မှာ ကိုက်ညီမှု ရှိပါသည်။

(ခ) **CMPလက်ခနှုန်းထားများ တင်ပြမှုဆီလျော်မှုရှိ/မရှိ**

First Year Production

Sport Shoes- 904500 pairs x 3.5 US$/ pairs		-	3165750 US$
(A)	Total Income	-	3165750 US$
(B)	Expenditure Cost	-	4297070 US$

D:NPT(ET)/2014/CMP(7-2014)/CMP.General

(1)	Salary Wages	-	1320360 US$
(2)	Fuel & Expense	-	1188370 US$
(3)	Power & Electricity Expense	-	509180 US$
(4)	Administration Expense	-	63320 US$
(5)	Repair & Maintenance	-	66480 US$
(6)	Supporting Materials & Spare Parts	-	237850 US$
(7)	Other Expenditures	-	69650 US$
(8)	Land Rental Fee	-	337980 US$
(9)	Depreciation	-	503880 US$

(C) Net Profit (-)1131320 US$

Second Year Production

Sport Shoes- 2592000 pairs x3.5 US$/ pairs		-	9072000US$
(A)	Total Income	-	9072000 US$
(B)	Expenditure Cost	-	8096950 US$
(1)	Salary Wages	-	3034490 US$
(2)	Fuel & Expense	-	1195880 US$
(3)	Power & Electricity Expense	-	1093470 US$
(4)	Administration Expense	-	231440 US$
(5)	Repair & Maintenance	-	322160 US$
(6)	Supporting Materials & Spare Parts	-	434500 US$
(7)	Other Expenditures	-	462880 US$
(8)	Land Rental Fee	-	337980 US$
(9)	Depreciation	-	984150 US$
(C)	Net Profit		(+)975050 US$

အဆိုပြုချက်တွင် ပထမနှစ်တွင် 904500 pairs ၊ ဒုတိယ နှစ်တွင် 2592000 pairs ထုတ်လုပ်မည် ဖြစ်ပြီး ပထမနှစ်တွင် Income နည်းသဖြင့် အရှုံးပေါ်နေပြီး ဒုတိယ နှစ်မှစ၍ Income များ၍ အမြတ်ရရှိလာသည့်အတွက် CMP လက်ခ နှုန်းထားများ တင်ပြမှုဆီလျော်မှု ရှိပါသည်။

(ဂ) နှစ်စဥ်ထုတ်လုပ်မှု ၊ စက်အင်အား ၊ လူအင်အားအချိုးအစား ညီမျှမှု ရှိ/မရှိ

အဆိုပြုချက်၌ ဖိနပ်အမျိုးမျိုးထုတ်လုပ်မှုအတွက် Cutting & Stitching Section တွင် ၄၇၆ လုံး ၊ Assemble Line တွင် ၁၁၂ လုံး ၊ Prepare Department တွင် ၁၅ လုံး ၊ Warehouse တွင် ၁၁ လုံး ၊ Stock Fitting တွင် ၁၆ လုံး ၊ စုစုပေါင်း ၆၃၀ လုံး အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး ၊ စက်အလုံးရေ ၆၃၀ လုံးတွင် ပထမနှစ်၌ Production Worker ၆၇၃ ဦး၊ Technician ၁၆ ဦး ၊ Quality Control Worker ၂၀ ဦး ၊ စုစုပေါင်း ၇၀၉ ဦး တို့ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ဖိနပ်ထုတ်လုပ်မှု အဆင့်ဆင့်တွင် အသုံးပြုမည့် Leather ၊ Synthetic၊ Fabric၊ Canvas၊ Cosmo၊

Foam အမျိုးမျိုး အစရှိသည့် Material များကို ဖြတ်တောက်ခြင်း (Cutting)၊ တွဲဖက်ခြင်း (Pairing)၊ စက်ချုပ်ခြင်း (Stitching)၊ အပေါ်ဖုံး (Upper) ၊ အတွင်းနားကို ကော်သုတ်ခြင်း (Cementing)၊ အပေါ်ဖုံးကို Last တွင် စွပ်ခြင်း၊ Toe Lasting ၊ Side Lasting ၊ Heel Lasting ပြုလုပ်ခြင်း၊ Lasting ပြုလုပ်ပြီး ဖိနပ်အပေါ်ဖုံး၏ အပြင်နှုတ်ခမ်းသားကို Buffing ပြုလုပ်ခြင်း၊ Last တွင် ပုံသွင်းထားသော ဖိနပ်အဖုံး၏ ဘေးပတ်လည်တွင် Marking ပြုလုပ်ခြင်း၊ Air Grinder ပြုလုပ်ခြင်း၊ ကော်သုတ်ခြင်း၊ Inner Foxing Tape ကပ်ခြင်း၊ Out Sole ကပ်ခြင်း၊ စက်ဖြင့် Press ပြုလုပ်ခြင်း၊ ဘယ်ညာအရံတွဲခြင်း၊ Inspection ပြုလုပ်ခြင်း၊ ဖိနပ်မျက်နှာပြင်သန့်ရှင်းခြင်း၊ ဖိနပ်ပေါင်းစင်တွင် ချိတ်ခြင်း၊ ပေါင်းအိုး (Auto Clave) တွင်ပေါင်းခြင်း၊ ပေါင်းအိုးမှ ဖိနပ်ပေါင်းစင်များထုတ်ယူ၍ Cooling Machine တွင် အအေးခံခြင်း၊ Last ဖြုတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Final Inspection ပြုလုပ်ခြင်း၊ ဖိနပ်ကြိုး (Shoe Lace) တပ်ဆင်ခြင်း၊ Inner Box တွင် ကုန်ချောဖိနပ်များထည့်သွင်း၍ Code Label ၊ Sticker တပ်ဆင်ခြင်း၊ Outer Carton Box တွင် ထည့်သွင်းခြင်း၊ Label တပ်ခြင်း တို့ဖြင့် အဆင့်ဆင့် စက်အလုံးရေ ၆၃၀ လုံး ဖြင့် အလုပ်သမား စုစုပေါင်း ၇၀၉ ဦး တို့ဖြင့်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် နှစ်စဥ်ထုတ်လုပ်မှု ၊ စက်အင်အား ၊ လူအင်အား အချိုးအစား ညီမျှမှု ရှိပါသည်။

၃။ သို့ဖြစ်၍ Tsang Yih Co.,Ltd ကို ခွင့်ပြုပေးသင့်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုချက်ရရှိပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို အားပေးဆောင်ရွက်စေသင့်ပါကြောင်း တင်ပြအပ်ပါသည်။

ဥက္ကဋ္ဌ(ကိုယ်စား)
(ထင်အောင်၊ အတွင်းရေးမှူး)
(ဒုတိယဝန်ကြီး၊အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန)

မိတ္တူကို

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
(CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ)
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
(CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့)
Tsang Yih Co.,Ltd
ရုံးလက်ခံ/မျှောစာတွဲ

INVESTMENT PROPOSAL

FOR

MANUFACTURING OF SHOES ON CMP BASIS

FOR

EXPORTING OF FINISHED SHOES

UNDER FOREIGN INVESTMENT LAW

IN

THE REPUBLIC OF THE UNION OF MYANMAR

"TSANG YIH CO., LTD."

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ

ဖိနပ်အမျိုးမျိုးအား စီအမ်ပီစနစ်ဖြင့်
ထုတ်လုပ်ခြင်း၊
ပြန်လည်တင်ပို့ရောင်းချခြင်းလုပ်ငန်း
ဆောင်ရွက်ရန်အတွက်

ရင်းနှီးမြှုပ်နှံလိုသူ၏
လုပ်ငန်းအဆိုပြုချက်

" ချန်းရှိ ကုမ္ပဏီလီမိတက်"

မာတိကာ

To
Chairman
Myanmar Investment Commission
The Republic of the Union of Myanmar
No.(1), Thit Sar Road, Yankin Township, Yangon Region

Dated : 9th September 2014

Subject : **Submitting Investment Proposal to Myanmar Investment Commission**

Dear Sir,

Regarding about above subject, We "Tsang Yih Co., Ltd." which established in (9) day of the month September, 2014 is the 100 % Foreign invested manufacturing company for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes**". Our "Tsang Yih Co., Ltd." is situated at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. So, we would like to request a kind permission from Myanmar Investment Commission for doing subjected business with advanced technology and machines by CMP basis in Myanmar under the Foreign Investment Law.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နေ့စွဲ။ ။၂၀၁၄ ခုနှစ်၊စက်တင်ဘာလ (၉)ရက်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုချက်များပေးပို့ခြင်း။

လေးစားရပါသောလူကြီးမင်းခင်ဗျား ။ ။

အထက်ပါကြောင်းအရာနှင့်ပတ်သက်၍ ကျွန်တော်တို့၏ "**ချန်းရိကုမ္ပဏီလီမိတက်**" "Tsang Yih Co., Ltd." သည် စက်တင်ဘာလ၊ (၉) ရက်၊ ၂၀၁၄-ခုနှစ်တွင် "**ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ပြန်လည်တင်ပို့ ရောင်းချခြင်းလုပ်ငန်း**" လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားသား ၁၀၀ % ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment Company အနေဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခွင့်ကို တင်ပြလျှောက်ထားသောကုမ္ပဏီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆)ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ပြန်လည်တင်ပို့နိုင်ရန် အဆင့်မြင့်နည်းပညာများ၊ ခေတ်မှီစက်ကိရိယာများဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာပေးပို့တင်ပြ လျှောက်ထားသောကုမ္ပဏီ ဖြစ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

To
Chairman
Myanmar Investment Commission
The Republic of the Union of Myanmar
No. (1), Thit Sar Road, Yankin Township, Yangon Region

Dated : 9th September 2014

Subject: **Submitting for Tax Exemption and Reliefs to Myanmar Investment Commission according to Section 27**

Dear Sir,

1. Regarding about above subject, we, "Tsang Yih Co., Ltd." is applying to register as a Foreign Investment Company under Foreign Investment Law in Myanmar. Our factory is situated at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, The Republic of the Union of Myanmar and our land area is (16.703). Acres. So, we would like to request a kind permission from Myanmar Investment Commission for doing subjected business, Manufacturing Industry for production of the variety of shoes with advanced technology and machines in Myanmar by CMP basis.

2. Our company will do the business by accepting of the CMP order for the variety of finished shoes from Polo International Holding Limited and King Global Development Corp. which are registered in Samoa.

3. Our company plan to define the estimated authorized capital of USD (27,000,000.00)and the initial issued capital is USD (25,880,550.00) and which includes investment for machineries and equipments, motor vehicles, office furniture and it also includes invested cash amount (USD 500,000.00). We will apply again if we need to order more machines.

4. We will hire local experts and foreign experts for our business activities related with production of shoes.

5. In order to get revenue for the Republic of Union of Myanmar, to provide job opportunities for Myanmar citizens, and to improve economic development, we kindly request to get permit from Myanmar Investment Commission and we also request for tax incentive and relief according to section (27) in Foreign Investment Law.

6. Moreover, we would like to request for tax exemption to Ministry of Finance for commercial tax and income tax from income which will get from the manufacturing industry for the first (5) years.

7. We attached the following documents with the proposal :

   1) The proposal by proposed director for doing foreign investment at Republic of the Union of Myanmar
   2) Evidence of businesses and financial standing
   3) Company Memorandum of Association and Articles of Association (Draft)
   4) Graph for calculation of national revenue
   5) Table for Financial Profit for Government

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နေ့စွဲ။ ။၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၊ (၉) ရက်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်နှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ-၂၇တို့အရအခွန်ဆိုင်ရာကင်းလွတ်ခွင့်နှင့် သက်သာခွင့်များလျှောက်ထားခြင်း။

လေးစားရပါသောလူကြီးမင်းခင်ဗျား ။ ။

၁။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကျွန်တော်တို့၏ **"ချန်းရိ ကုမ္ပဏီလီမိတက်"** "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Manufacturing Industry for production of shoes) ကို ပြည်ပမှကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့်ချုပ်လုပ်ပြီး နိုင်ငံခြားသို့ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြလျှောက်ထားသောကုမ္ပဏီဖြစ်ပါသည်။

၂။ ကျွန်တော်တို့ကုမ္ပဏီသည် ဆာမိုအာနိုင်ငံမှ Polo International Holding Limited နှင့် King Global Development Corp. မှ CMP order များ ရယူပြီး CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ ကျွန်တော်တို့၏ကုမ္ပဏီသည် **"ဖိနပ်အမျိုးမျိုး ထုတ်လုပ်သည့်လုပ်ငန်း"** လုပ်ကိုင်ရန်အတွက် မတည်ရင်းနှီးငွေကို အမေရိကန်ဒေါ်လာ(၂၇,၀၀၀,၀၀၀.၀၀) ထားရှိကာ ကနဦးရင်းနှီးမြှုပ်နှံခြင်း အမေရိကန်ဒေါ်လာ (၂၅,၈၈၀,၅၅၀.၀၀) တွင် စက်ပစ္စည်းတန်ဖိုး၊ ပရိဘောဂတန်ဖိုး၊ မော်တော်ယာဉ်တန်ဖိုးအပြင် ငွေကြေးအားဖြင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀.၀၀) လည်း ပါဝင်ပါသည်။ ထပ်မံ၍လိုအပ်သည့် စက်ပစ္စည်းများကို လိုအပ်ပါက ခွင့်ပြုမိန့်ထပ်မံတောင်းခံ၍ တင်သွင်းမည်ဖြစ်ပါသည်။

၄။ ကျွန်တော်တို့ ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သောဝန်ထမ်းများကို ပြည်တွင်း/ပြည်ပရှိ အတတ်ပညာရှင်များကို အသုံးပြုထုတ်လုပ်သွားမည် ဖြစ်ပါသည်။ ထုတ်လုပ်ရရှိသော ကုန်ပစ္စည်းများကိုလည်း ပြည်ပသို့ပြန်လည်တင်ပို့ရောင်းချသွားမည်ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများရရှိစေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်လည်းကောင်း ကျွန်တော်တို့ကုမ္ပဏီ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်လျှောက်ထားခြင်းကို လက်ခံစဉ်းစားပေးပါရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ(၂၇)တို့အရ အခွန်ဆိုင်ရာကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ပေးအပ်ပါရန် ရိုသေလေးစားစွာဖြင့် လျှောက်ထားအပ်ပါ သည်။

၆။ ထို့အပြင် ဖိနပ်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းမှ ရရှိလာသော ပထမ(၅)နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် နှင့် ဝင်ငွေခွန်တို့ကို သက်သာခွင့်ပြုရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန သို့ လျှောက်ထားခွင့်ပြုပါရန် မေတ္တာရပ်ခံတင်ပြအပ်ပါသည်။

၇။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအထောက်အထားစာရွက်များကို ပူးတွဲတင်ပြအပ်ပါသည်။

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကမကထပြုသူ၏ ဆောင်ရွက်ရန်အဆိုပြုချက်၊

(၂) လုပ်ငန်းပိုင်းနှင့် ငွေရေးကြေးရေး အထောက်အထားများ

(၃) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများမူကြမ်း

(၄) ဘဏ္ဍာရေးအချက်အလက်များနှင့် ပတ်သက်၍ တွက်ချက်မှုဇယားများ

(၅) နိုင်ငံတော်မှရရှိမည့်ဘဏ္ဍာရေးအကျိုးအမြတ်တွက်ချက်မှုဇယား

ရိုသေလေးစားစွာဖြင့်

လျှောက်ထားသူ

林昌永

(Mr. Lin, Chang Yung)

Proposed Director

TSANG YIH CO., LTD.

To,
Chairman
Myanmar Investment Commission
The Republic of the Union of Myanmar
No. (1), Thit Sar Road, Yankin Township, Yangon Region

Dated : 9th September 2014

Subject : **Undertaking for business progress to Myanmar Investment Commission**

Dear Sir,

1. Regarding about above subject, we, "Tsang Yih Co., Ltd." is applying to register as a Foreign Investment Company under Foreign Investment Law in Myanmar. Our factory is situated at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. So, we would like to request a kind permission from Myanmar Investment Commission for doing subjected business, Manufacturing Industry for production of the variety of shoes with advanced technology and machines in Myanmar by CMP basis.

(a) Our company is 100% foreign investment company.

(b) We undertake that our business will support in building up of National Economy.

(c)We will aware of environment issues, fire safety and will plan to prevent emergency situation and natural disaster. We will also arrange to control the pollution around the area with the guidance of rules and regulations in the Republic of Union of Myanmar.

(d) "Tsang Yih Co., Ltd." can guarantee that the machines we import are brand new ones.

(e) We undertake all foreign currency transactions related with this proposed business will do in either MFTB or MICB or private bank that got the authorized dealer license.

(f) We will follow every rules and regulation for money transactions and exchange system which was set by government for using expenses and salaries of employees.

2. We, "Tsang Yih Co., Ltd." would like to undertake to follow all laws, rules and regulations, procedures, orders and instructions enforced by government of the Republic of the Union of Myanmar.

Yours' truly,
With Regards,

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နေ့စွဲ။ ။၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၊ (၉) ရက်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ပတ်သက် ၍ ကတိဝန်ခံချက်ပေးပို့ခြင်း။

လေးစားရပါသောလူကြီးမင်းခင်ဗျား ။ ။

၁။ အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကျွန်တော်တို့၏ **"ချန်းရိ ကုမ္ပဏီလီမိတက်"** "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Manufacturing Industry for production of shoes) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်စစားစနစ်ဖြင့်ချုပ်လုပ်ပြီး နိုင်ငံခြားသို့ပြန်လည်တင်ပို့ နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြလျှောက်ထားသောကုမ္ပဏီ ဖြစ်ပါသည်။

(က) ဤလုပ်ငန်းသည် နိုင်ငံခြားသား ၁၀၀ % ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီဖြစ်ပါသည်။

(ခ) ဤလုပ်ငန်းသည် နိုင်ငံတော်အတွက် စီးပွားရေးလုပ်ငန်းလုပ်ဆောင်သော အခြေခံစီးပွားရေး လုပ်ငန်းအဆောက်အအုံကို အထောက်အကူပြုသောလုပ်ငန်းဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါ သည်။

(ဂ) ကျွန်တော်တို့ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်အတွက် လိုအပ်သောအစီအမံများ၊ မီးဘေးကြိုတင်ကာကွယ်မှုများ ပြုလုပ်ဆောင်ရွက်ထားမည်ဖြစ်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုအတွက် လည်း အစီအမံများပြုလုပ်သွားမည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ၊ နည်း ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဝန်ခံကတိပြုပါသည်။

(ဃ) **"ချန်းရိ ကုမ္ပဏီလီမိတက်"** "Tsang Yih Co., Ltd." အနေဖြင့် ပြင်ပမှ ဝယ်ယူတင်သွင်းမည့် စက်ပစ္စည်းများရှိခဲ့ပါကလည်း ကောင်းမွန်သော အရည်အသွေးရှိသော ပစ္စည်းများကိုသာ တင်သွင်းမည် ဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်။

(င)ဤအဆိုပြုလုပ်ငန်းများဆောင်ရွက်မှုအတွက် နိုင်ငံခြားငွေဖြင့်ရရှိသောအခကြေးငွေများကို "မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်" (MFTB) သို့မဟုတ် "မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်" (MICB) သို့မဟုတ် "နိုင်ငံခြားငွေများကို တရားဝင် ရောင်းဝယ်ခွင့်ပြုမိန့်ရရှိထားသောပုဂ္ဂလိကဘဏ်များ" ၏ ငွေစာရင်းသို့ မပျက်မကွက်ပေးသွင်းမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

(စ) ယင်းသို့ပေးသွင်းထားရှိသည့် နိုင်ငံခြားငွေများကို နိုင်ငံတော်မှသတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေလဲလှယ်ခြင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခါအားလျော်စွာ ပြဌာန်းလာသော ညွှန်ကြားချက်များအတိုင်းလဲလှယ်ပြီး၊ လုပ်ငန်းလိုအပ်ချက်နှင့် မိမိလုပ်ငန်းအတွက် အလုပ်သမားများ၏ လုပ်အားခများအားပေးဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

၂။ ထို့အပြင် ကျွန်တော်များ "ချန်းရိ ကုမ္ပဏီလီမိတက်" "Tsang Yih Co., Ltd." အနေဖြင့် နိုင်ငံတော်အစိုးရမှ ပြဌာန်းထားသော ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် အခါအားလျော်စွာပြဌာန်းထားသော အမိန့်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်ဆင့်ဝန်ခံကတိပြုပါသည်။

ရှိသေလေးစားစွာဖြင့်
လျှောက်ထားသူ

林昌明

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

To,

Chairman
Myanma Investment Commission
The Republic of the Union of Myanmar.
No.(1), Thit Sar Road, Yankin Township, Yangon Region.

Date : 29.8.2014

Dear Respectful Excellency,

Subject: **Request for Three (3) years exemption of import duties for Supporting Materials and Spare Parts which are going to use for the production**

1. Regarding about above subject, our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, The Republic of Union Of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing **Manufacturing and Exporting Finished Shoes under CMP system** with advanced technology and machines.

2. In our Investment Proposal, we had attached the list for Supporting Materials and Spare Parts which are going to use production of our products. Those materials are needed to import yearly for the whole project life. Please kindly refer to our Proposal where we have shown them for the whole (30) projected years.

3. According to the nature of products, those supporting materials are essential to produce the finished products and we will buy some of them in local markets based on their availability but some shall be imported. We, therefore, would like to request the exemption of import duties for first (3) years for those supporting materials and spare parts by treating as raw materials.

4. Your Excellency's kind understanding and support in this matter would be highly appreciated.

Yours' Respectfully,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

To,

Chairman
Myanma Investment Commission
The Republic of the Union of Myanmar

Dated : 29-8-2014

Dear Excellency,

Subject : ***Explanation for Corporate Social Responsibility***

Regarding about above subject matter, we, "Tsang Yih Co., Ltd." are applying to register as a Foreign Investment Company under Foreign Investment Law in Myanmar. Our factory is situated at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, The Republic of Union Of Myanmar and our land area is (16.703) Acres. So, we would like to request a kind permission from Myanmar Investment Commission for doing subjected business, Manufacturing Industry for production of the variety of shoes with advanced technology and machines in Myanmar by CMP basis.

Regarding to the contribution for Corporate Social Responsibility (CSR), we have planned to contribute the fund of 1.5% upon our net profit after tax with the policy of capacity building for our employees with the view to enhance Industrial development.

With this policy, we are planning to provide the trainings to upgrade the skills of our employees and also planning to support the education assistance to their children. We are now planning to set up a library in the factory with the view to encourage for reading habit. Moreover, we plan to provide scholarship programs to the children who are outstanding at their schools and also provide health care by building up the clinic in our factory.

I would like to thanks Your Excellency in advance for your kind understanding and I am very much appreciated for your kind approval for our investment proposal.

Yours Sincerely,

林昌詠

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

To,

Chairman
Myanmar Investment Commission
The Republic of the Union of Myanmar

Dated : 2nd October 2014

Dear Excellency,

Subject : ***Undertaking about the processing of business***

We, "Tsang Yih Co., Ltd." are applying to register as a Foreign Investment Company under Foreign Investment Law in Myanmar. Our factory is situated at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, The Republic of Union Of Myanmar and our land area is (16.703) Acres. So, we would like to request a kind permission from Myanmar Investment Commission for doing subjected business, Manufacturing Industry for production of the variety of shoes with advanced technology and machines in Myanmar by CMP basis.

Regarding about the rules of Foreign Investment Law, we would like to undertake that if we do need to start the factory operation before completion of the construction period, we will follow the rules about the company tax process for our income.

I would like to thanks Your Excellency in advance for your kind understanding and I am very much appreciated for your kind approval for our investment proposal.

Yours Sincerely,

林昌炯

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကမကထပြုသူ၏ ဆောင်ရွက်ရန် အဆိုပြုချက်

PROPOSAL OF THE PROMOTER TO MAKE FOREIGN INVESTMENT IN THE REPUBLIC OF THE UNION OF MYANMAR

Form (1)

Proposal Form of Investor/Promoter for the investment to be made in the Republic of the Union of Myanmar

To

Chairman
Myanmar Investment Commission

Reference No. -MIC/Tsang Yih Co.,Ltd- 001/2014
Date :

I do apply for the permission to make investment in the Republic of the Union of Myanmar in accordance with the Foreign Investment Law by furnishing the following particulars:-

1. The Investor's or Promoter's:-

(a)	Name	: Mr. Lin, Chang Yung
(b)	Father's Name	: Mr. Lin, Yi Wan (Deceased)
(c)	ID No./Passport No.	: 300415462
(d)	Citizenship	: Taiwan
(e)	Address	:
	(i) Address in Myanmar	:
	(ii) Residence abroad	:No.896, Sec.2,Nantun Rd., Nantun Dist.,Taichung City 40868,Taiwan (R.O.C.)
(f)	Name of Principal Organization	: Polo International Holding Limited
(g)	Type of Business	: Trading Company
(h)	Principal Company's Address	: Level 2, Lotemau Centre, Vaea Street, Apia, Samoa

2. If the investment business is formed under Joint Venture, partners':-

(a)	Name	:)
(b)	Father's Name	:)
(c)	ID/NRC No/ Passport No.	:)
(d)	Citizenship	:)
(e)	Address:	:) Not Applicable
	(i) Address in Myanmar	:)
	(ii) Residence Abroad	:)
(f)	Parent Company	:)
(g)	Type of business	:)
(h)	Parent Company's Address	:)

Remarks: *The following documents have been attached according to the above paragraph (1) and (2):-*

(1) Company Registration Certificate (Copy) – Please see Attachment

(2) Passport (Copies); Please see Attachment

(3) *Evidences about the business and financial conditions of the participants of the proposed investment business; - Please see Attachment*

3. Type of proposed Investment business: -

(a)	Manufacturing	: Manufacturing of Shoes on CMP basis for Exporting of Finished Shoes
(b)	Services Business related with manufacturing	N/A
(c)	Service	N/A
(d)	Others	N/A

4. Type of business organization to be formed:-

(a)	One hundred percent		One Hundred Percent Foreign Investment Company
(b)	Joint Venture:		
	(i)	Foreigner and Citizen	N/A
	(ii)	Foreigner and Government Department/Organization	N/A
(c)	By Contract based:		
	(i)	Foreigner and Citizen	N/A
	(ii)	Foreigner and Government Department/Organization	N/A

....

Remarks: Please see Annexure No. (I)

5. Information related to Company incorporation

(a)	Authorized Capital	USD-11,000,000.00
(b)	Type of Share	Ordinary Share
(c)	Number of Shares	10 USD per Share

....

*Remarks: According to the calculation of investment amount, we planned to raise up the Authorized Capital to **USD 27,000,000.00** from USD 11,000,000.00.*

6. Particulars relating to Capital of the investment business

		US$(Million)	Kyat(Million)
(a)	Amount/Percentage of Local Capital to be contributed	-	-
(b)	Amount/Percentage of Foreign Capital to be brought in	USD- 25.88(100%)	Kyat – 2,4844.80
	Total	USD- 25.88	Kyat-24,844.80

(c) (Annual/period) of proposed capital to be brought in – within 5 years from the date of issuing MIC permit

(d) Last date of capital brought in - Same as above.

(e) Proposed duration of Investment -50 Years + extendable (10) years two times

(f) Commencement date of Construction - After permission by MIC

(g) Construction Period - 2 Years

7. Detail list of foreign capital to be brought in -

	Foreign Currency (Million)	Equivalent Kyat (Million)
(a) Foreign Currency (Type of currency and amount)	USD- 0.50	Kyat - 480.00
(b) Machinery and Equipments and Value (to enclose details list) PHASE -1 Annexure No.(IV) to (IV)(G)	USD- 3.54	Kyat - 3,398.40
(c) Machinery and Equipments and Value (to enclose details list) PHASE -2 Annexure No.(IV) to (IV)(G)	USD- 9.60	Kyat - 9,216.00
(d) Value of License, Intellectual Property, Industrial Design, Trade Mark, Patents ,etc	N/A	N/A
(e) Value of Building Cost (This cost is only for Phase (2) once Phase (1) is constructed by land owner)	USD- 11.14	Kyat-1,0694.40
(f) Motor Vehicles Annexure No.(VI)	USD- 0.35	Kyat- 336.00
(g) Cost of Furniture & Equipments Annexure No.(V) to (V)(A)	USD- 0.75	Kyat- 720.00
Total	**USD- 25.88**	**Kyat – 24,844.80**

Exchange Rate: 1 US$ = 960 kyat /- (Approximately for managed floating rate)

8. Detail list brought from Local –

	Foreign Currency (Million)	Equivalent Kyat (Million)
(a) Cash Amount	N/A	N/A
(b) Value of Machinery and Equipments (to enclose detail list)	N/A	N/A
(c) Rental rate of building/Land	N/A	N/A
(d) Cost of building construction	N/A	N/A
(e) Value of Furniture and Fixture (to enclose detail list)	N/A	N/A
(f) Value of initial Raw Material requirement (to enclose detail list)	N/A	N/A
(g) Value of Motor Vehicles	N/A	N/A
Total -	-	-

9. Particulars about the investment business –

(a) Investment Location(s)/Place- Plot No.(X3/X4/X5/ X6), Anawyahtar Industrial Zone (Phase-II), Hlaing Thar Yar Township, Yangon Region, The Republic of the Union of Myanmar.

(b) Type and area requirement for Land or Land and Building

(i) Location — Yangon Region

(ii) Number of Land/Building and area — 16.703 Acres (Land)
5116.50 sqm (Phase 1) (One storey)
26548.80 sqm (Unit 2) (Four storey)

Remarks: Floor 1,2 and 4 have 6615.20 sqm for each and Floor 3 has 6703.20 sqm in Unit 2

(iii) Owner of the Land

(aa) Name/Company/Department : Daw Hla Kay Khine

(bb) National Registration Card No. : 12/ Ta Ka Na (Naing) 134664

(cc) Address : Building No.(29),Room (104),
Damah Yadanar Street,
Kyan Sit Thar Housing,
Hlaing Thayar Township,Yangon.

(iv)	Type of Land	Industrial Zone
(v)	Period of Land lease Contract	30 Years
(vi)	Lease Period	From 2014 To 2044 (estimated)
(vii)	Rental Rate	Please see attached draft land lease agreement
	(aa) Land	Please see attached draft land lease agreement
	(bb) Building	
(viii)	Ward	
(ix)	Township	Hlaing Thar Yar Township
(x)	State/Region	Yangon Region
(xi)	Lessee :	
	(aa) Name/ Name of Company/ Department	Tsang Yih Co., Ltd.
	(bb) Father's Name	N/A
	(cc) Citizenship	N/A
	(dd) Passport No.	N/A
	(ee) Residence Address	Plot No.(X3/X4/X5/ X6), Anawyahtar Industrial Zone (Phase-II), Hlaing Thar Yar Township, Yangon Region, The Republic of the Union of Myanmar.

Remarks: All evidence will be submitted later.

(c) Requirement of building to be constructed;

(i)	Type / No. of Building	(1) building (four storey) – Phase 2
(ii)	Area	26548.80 sqm

Remark: Building Construction process will handle by local construction company.

(d) Product to be produced/ Service

(1)	Name of Product	Variety of Shoes based on CMP order
(2)	Estimate amount to be produced annually	Annex No.(VIII)
(3)	Type of Service	N/A
(4)	Estimate value of Service annually	N/A

Remarks: Please see Annex No.

(e)	Annual requirement of materials/ raw materials	Attachment (A) to (E)
(f)	Production System	Export 100%
(g)	Technical Know-how	N/A
(h)	Sales System	Annex No.(VIII)

(i) Annual Fuel Requirement (to prescribe type and quantity) — Annex No.(II)

(j) Annual electricity requirement — Annex No. (III)

(k) Annual water requirement (to prescribe daily requirement, if any) — will use from digging well

10. Detail information about financial standing –

(a) Name/ Company Name — Please see Attachment

(b) National Registration Card No./ Passport No. — Please see Attachment

(c) Bank Account No. — Please see Attachment

11. List of employment to be recruited in the investment business:- Annex No.(VII) to (VII)(A)

(a)	Employment from local	(773) No.	(89.06 %)
(b)	Required Technicians and Executives from abroad	: (95) No.	(10.94 %)

12. Particulars with regard to the economic justifications: -

	Foreign Currency	**Equivalent Estimated Kyat**
(a) Annual Income	Annex No. (VIII)	
(b) Annual expenditure	Annex No. (IX) to (IX) (C)	
(c) Annual net profit	Annex No. (IX) to (IX) (C)	
(d) Yearly Investments	Annex No.(X) to (X) B	
(e) Recoupment period	Annex No.(X) to (X) B	
(f) Other benefits (to enclose detail calculation)	Annex No.(XI)	

13. Evaluation of environmental impact: - Will be ask the recommendation from *"Ministry of Environmental Conversation and Forestry"*

(a) Organization for evaluation of environmental assessment;

(b) Duration of the evaluation for environmental assessment;

(c) Compensation programmed for environmental damages (draft environmental law)

(d) Water purification system and waste water treatment system;

(e) Garbage management system;

(f) System for storage of chemicals

14. Evaluation on Socio-economic assessments; Will be ask the recommendation from *"Ministry of Environmental Conversation and Forestry"*

(a) Organization for evaluation of socio-economic assessments;

(b) Duration of the evaluation for socio-economic assessments;

(c) No. of volunteers (Corporate Social Responsibility) programmed;

15. The above mentioned information and documents enclosed herewith this application are true and correct as per my understanding, checked by myself and submitted with signed hereunder.

林昌永

Signature: ....
Name : Mr. Lin, Chang Yung
Occupation: Proposed Director
Tsang Yih Co., Ltd.

Annexure No. (I)

PROPOSAL FORM (1) RE - ITEM 4 (a)
LIST OF EXECUTIVES OF TSANG YIH CO., LTD

Sr No.	Name	Citizenship & Passport No.	Address	Proposed Designation	Amount of Authorised Capital	Shares-holding
1	Polo International Holding Limited Represented by -	Incorporated in Samoa	Level 2,Lotemau Centre, Vaea Street, Apia, Samoa			60%
	A. Mr.Lin,Chang Yung	Taiwanese PP.No 300415462	No.896, Sec.2, Nantun Rd., Nantun Dist., Taichung City 40868, Taiwan (R.O.C.)	Managing Director		
2	King Global Development Corp. Represented by -	Incorporated in Samoa	Level 2,Lotemau Centre, Vaea Street, Apia, Samoa			40%
	A. Mr.Liao,Jung -Ta	Taiwanese PP.No 307531160	No.121-1,Zhongshan Rd., Fengyuan Dist., Taichung City 40868, Taiwan (R.O.C)	Director		
			Total Capital			**100%**

Annexure No. (II)

PROPOSAL FORM (1) RE - ITEM 9 (i)
ANNUAL FUEL REQUIREMENT

Currency in USD Thousand

Particulars	A/U	Year 1		Year 2		Year 3		Year 4		Year 5 - Year 30	
(Type)		Qty	Amount	Qty	Amount	Qty	Amount	Qty	Amount	Qty	Amount
Petrol for Vehicle	Gallon	1,597.76	7.51	3,195.52	15.02	3,838.62	18.04	4,473.70	21.03	4,473.70	21.03
Diesel for Vehicle	Gallon	1,597.76	7.51	1,597.76	7.51	2,395.76	11.26	2,395.76	11.26	3,993.52	18.77
Diesel for generator	Gallon	249,650.00	1,173.36	249,650.00	1,173.36	249,650.00	1,173.36	249,650.00	1,173.36	249,650.00	1,173.36
Total			**1,188.37**		**1,195.88**		**1,202.66**		**1,205.64**		**1,213.15**

Note : The quantity unit for diesel and petrol are gallon.

1 Unit 4.7 US$

Annexure No. (III)

PROPOSAL FORM (1) RE - ITEM 9 (j)
ANNUAL ELECTRICITY REQUIREMENT

Currency in USD Thousand

Particulars	Year 1		Year 2		Year 3		Year 4		Year 5 - Year 30	
(Type)	Unit	Amount	Unit	Amount	Unit	Amount	Unit	Amount	Unit	Amount
Electricity	4,243,200	509.18	9,112,272	1,093.47	9,112,272	1,093.47	9,112,272	1,093.47	9,112,272	1,093.47
Total USD'000		**509.18**		**1,093.47**		**1,093.47**		**1,093.47**		**1,093.47**

Note: The electricity price was applied as USD 0.12 per kwh.

PROPOSAL FORM (1) RE - ITEM 7(b) **Annexure No. (IV)**

VALUE OF MACHINERIES & EQUIPMENT

TO BE PURCHASED - IMPORTED **Currency in USD**

SR No	Particulars	Model	Unit Price USD	PHASE 1		PHASE 2			
				Year 1		Year 1		Year 2	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
	1.Cutting & Stitching								
1	Programmable hydraulic cutting machine	YG-501PT	5,184.00	25.00	129,600.00	15.00	77,760.00	30.00	155,520.00
2	Hydraulic Swing Arm Cutting Machine	YG-520	4,218.00	15.00	63,270.00	9.00	37,962.00	18.00	75,924.00
3	Automatic Size Label heat-seal machine	YW-182FA-2	3,936.00	5.00	19,680.00	3.00	11,808.00	6.00	23,616.00
4	Hot melt cementing and hammering machine	JY-730T	3,163.00	5.00	15,815.00	3.00	9,489.00	6.00	18,978.00
5	Digital Hot melt cement applying machine(single-head)	JY-888	2,109.00	10.00	21,090.00	6.00	12,654.00	12.00	25,308.00
6	Computer-controlled Stitching Machine	AMS-221EN3020082	17,825.00	40.00	713,000.00	24.00	427,800.00	48.00	855,600.00
7	Direct-Drive Post-bed Single Needle Sewing Machine	MS-691D-810	1,692.00	80.00	135,360.00	48.00	81,216.00	96.00	162,432.00
8	Double Needle Post-bed Sewing Machine	MS-674D-500	1,428.00	20.00	28,560.00	12.00	17,136.00	24.00	34,272.00
9	Single Needle Flatbed Sewing Machine with automatic thread trimme	DDL-8700H-7	1,127.00	15.00	16,905.00	9.00	10,143.00	18.00	20,286.00
10	Double Needle Flatbed Sewing Machine	MS-8842	989.00	10.00	9,890.00	6.00	5,934.00	12.00	11,868.00
11	Zigzag sewing machine	MS-20U	923.00	10.00	9,230.00	6.00	5,538.00	12.00	11,076.00
12	Three point Zigzag sewing machine	475A-326-M	1,758.00	5.00	8,790.00	3.00	5,274.00	6.00	10,548.00
13	Hammering Machine	EF-102AT	1,538.00	5.00	7,690.00	3.00	4,614.00	6.00	9,228.00
14	Cementing machine	JY-690AS	1,845.00	5.00	9,225.00	3.00	5,535.00	6.00	11,070.00
15	Punching machine	YW-45	800.00	5.00	4,000.00	3.00	2,400.00	6.00	4,800.00
16	Automatic toecap creasing sewing machine	CS-5940	11,422.00	5.00	57,110.00	3.00	34,266.00	6.00	68,532.00
17	Leather buffing machine	YM-918D	2,307.00	2.00	4,614.00	1.00	2,307.00	2.00	4,614.00
18	Leather Skiving Machine	MS-801	637.00	10.00	6,370.00	6.00	3,822.00	12.00	7,644.00
19	Eyelet machine	YW-727E10MM	1,676.00	5.00	8,380.00	3.00	5,028.00	6.00	10,056.00
20	LOCKSTITCH SEWING MACHINE	MS-335	945.00	5.00	4,725.00	3.00	2,835.00	6.00	5,670.00
21	Trimming machine	TY-202	888.00	5.00	4,440.00	3.00	2,664.00	6.00	5,328.00
22	Thread flaming machine		174.00	2.00	348.00	1.00	174.00	2.00	348.00
23	Metal Detector	ZS-630C/B	2,875.00	5.00	14,375.00	3.00	8,625.00	6.00	17,250.00
24	Air filtering machine		600.00	5.00	3,000.00	3.00	1,800.00	6.00	3,600.00
25	Manual work table	100cm	57.00	60.00	3,420.00	36.00	2,052.00	72.00	4,104.00
26	Thread divider machine	H-04	659.00	2.00	1,318.00	1.00	659.00	2.00	1,318.00
27	Bobbin thread rolling machine		350.00	2.00	700.00	1.00	350.00	2.00	700.00
28	Wire connectors 1m	1m	30.00	200.00	6,000.00	120.00	3,600.00	240.00	7,200.00
29	Wire connectors 3m	3m	35.00	30.00	1,050.00	18.00	630.00	36.00	1,260.00
	2.Assemble line				-	-	-		
30	Digital Hot melt cement applying machine(single-head)	JY-888	2,416.00	3.00	7,248.00	3.00	7,248.00	5.00	12,080.00
31	Cool and hot counter moulding machine	YK-988W-HC	10,983.00	3.00	32,949.00	3.00	32,949.00	5.00	54,915.00
32	Overseaming Machine	MS-460	1,977.00	9.00	17,793.00	9.00	17,793.00	15.00	29,655.00
33	Upper steaming machine	EF-158	2,373.00	3.00	7,119.00	3.00	7,119.00	5.00	11,865.00
34	Last insert machine		1,845.00	3.00	5,535.00	3.00	5,535.00	5.00	9,225.00
35	Heel lasting machine	EF-861	5,579.00	3.00	16,737.00	3.00	16,737.00	5.00	27,895.00
36	Side wall marker machine	YM-7055	571.00	6.00	3,426.00	6.00	3,426.00	10.00	5,710.00
37	Dust exhausting buffing machine	YM-7008-7D	1,538.00	6.00	9,228.00	6.00	9,228.00	10.00	15,380.00
38	Upper heat setting machine	DS-9261-3.4M	10,455.00	3.00	31,365.00	3.00	31,365.00	5.00	52,275.00
39	Assembly Conveyor	DS-888A2-62	29,323.00	3.00	87,969.00	3.00	87,969.00	5.00	146,615.00
40	Walled sole attaching pressing machine	YG-925	10,675.00	3.00	32,025.00	3.00	32,025.00	5.00	53,375.00
41	Shoes chiller machine	DS726TB-3.4M	13,179.00	3.00	39,537.00	3.00	39,537.00	5.00	65,895.00
42	De-last machine		1,845.00	3.00	5,535.00	3.00	5,535.00	5.00	9,225.00
43	Sockliner cementing machine	JY-690AS	1,845.00	3.00	5,535.00	3.00	5,535.00	5.00	9,225.00
44	Pressurise tank cementing feeding tool		1,116.00	30.00	33,480.00	30.00	33,480.00	50.00	55,800.00
45	Metal Detector	ZS-630C/B	2,875.00	3.00	8,625.00	3.00	8,625.00	5.00	14,375.00
46	Manual work table	100cm	57.00	36.00	2,052.00	36.00	2,052.00	60.00	3,420.00
47	EMERY WHEEL BEVELING MACHINE	YM-953D	2,241.00	3.00	6,723.00	3.00	6,723.00	5.00	11,205.00
48	FORMING LINE FIXING MACHINE	YM-951BD	2,460.00	2.00	4,920.00	1.00	2,460.00	3.00	7,380.00
49	PNEUMATIC GLUE MIXING MACHINE	YM-7035	1,538.00	1.00	1,538.00	-	-	1.00	1,538.00
50	Mould line drawin machine	YM-7106-1	2,416.00	1.00	2,416.00	-	-	-	-
	3.Prepare dep				-	-	-		
51	Welding Machine	HJG-K-6000*20m	19,000.00	3.00	57,000.00	-	-	4.00	76,000.00
52	Vertical high frequency pressing machine	YW-868SHY	6,765.00	8.00	54,120.00	-	-	6.00	40,590.00
53	Sockliner conveyor		2,500.00	1.00	2,500.00	-	-	-	-
54	Sockliner cement applying machine	JY-690AS	1,845.00	2.00	3,690.00	-	-	-	-
55	Metal detector	ZS-630C/B	2,875.00	1.00	2,875.00	-	-	-	-
56	Cyclone dust collector	HC-626A	1,582.00	1.00	1,582.00	-	-	-	-
57	Vertical grinding machine	HC-790	2,351.00	1.00	2,351.00	-	-	-	-
58	Manual work table	100cm	57.00	20.00	1,140.00	-	-	10.00	570.00

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT
TO BE PURCHASED - IMPORTED

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 1		PHASE 2			
				Year 1		Year 1		Year 2	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
59	Sockliner transfer printing machine		2,200.00	2.00	4,400.00	-	-	6.00	13,200.00
60	Computerized embroidery machine	15 station	94,000.00	-	-	-	-	2.00	188,000.00
	4. Warehouse				-	-	-		
61	Computerized multi-angle cutting machine	HF-560	7,073.00	2.00	14,146.00	-	-	1.00	7,073.00
62	Slitting machine 14"	TH-10A	2,970.00	1.00	2,970.00	-	-	-	-
63	Electronic leather measuring machine (Width 1820 mm)	706B-C	12,300.00	1.00	12,300.00	-	-	-	-
64	Fabric measuring machine	YW-150	9,445.00	1.00	9,445.00	-	-	-	-
65	Laminating machine	YW2-AT-1AC	38,130.00	-	-	-	-	1.00	38,130.00
66	Single Needle Flatbed Sewing Machine with automatic thread trimmer	DDL-8700H-7	1,127.00	-	-	-	-	1.00	1,127.00
67	Pull material platform		648.00	1.00	648.00	-	-	1.00	648.00
68	Semi-automatic cutting machine	HS-7	14,049.06	-	-	-	-	1.00	14,049.06
69	65" wide folding machine with bottom sewing machine	HS-15	20,532.39	-	-	-	-	1.00	20,532.39
70	45 degrees textile rolling machine	HS-21	10,266.81	-	-	-	-	1.00	10,266.81
71	10" wide stripes folding machine	HS-5	2,054.10	-	-	-	-	1.00	2,054.10
72	1 HP knife-grinder		302.58	-	-	-	-	1.00	302.58
73	Conveyor		9,000.00	-	-	-	-	3.00	27,000.00
74	Matal Detector		6,000.00	1.00	6,000.00	-	-	-	-
75	Size label printing machine		10,000.00	1.00	10,000.00	-	-	-	-
76	Box label printing machine		4,600.00	1.00	4,600.00	-	-	-	-
77	Scan and Packing machine		3,000.00	2.00	6,000.00	-	-	1.00	3,000.00
78	Material shelves	1.2M*3M	562.11	70.00	39,347.70	-	-	100.00	56,211.00
79	Last shelves	0.4M*6M	1,289.04	20.00	25,780.80	-	-	50.00	64,452.00
80	Cutting die shelves	0.5M*3.5M	562.11	20.00	11,242.20	-	-	30.00	16,863.30
81	Manual folklift		285.36	4.00	1,141.44	-	-	1.00	285.36
82	Pallet		50.43	400.00	20,172.00	100.00	5,043.00	500.00	25,215.00
83	Ventilation fan		602.70	70.00	42,189.00	20.00	12,054.00	90.00	54,243.00
88	Elevator	2t	48,321.41	1.00	48,321.41	1.00	48,321.41	-	-
89	Elevator	3t	55,000.00	1.00	55,000.00	1.00	55,000.00	-	-
91	Explosion-proof lights	4ft	76.00	60.00	4,560.00	-	-	60.00	4,560.00
92	Safety plugs	32A-6H	7.50	100.00	750.00	-	-	150.00	1,125.00
93	Power Plug	20A250V	1.50	600.00	900.00	-	-	600.00	900.00
94	Power automatic switch	10A-1P	4.30	20.00	86.00	-	-	20.00	86.00
95	Power automatic switch	32A-3P	31.50	200.00	6,300.00	-	-	150.00	4,725.00
97	Shaver machine		10,543.56	1.00	10,543.56	-	-	-	-
98	Cyclone dust collector 3HP	HC-626A	1,670.00	1.00	1,670.00	-	-	-	-
	5.Stock fitting				-	-	-		
99	RUBBER BELT CONVEYOR	DS-702-8M	2,285.00	3.00	6,855.00	-	-	2.00	4,570.00
100	Heat chamber	DS-818HA-2M	3,778.00	6.00	22,668.00	-	-	4.00	15,112.00
101	RUBBER BELT CONVEYOR	DS-702-PVC-1M	500.00	1.00	500.00	-	-	1.00	500.00
102	Shoes chiller machine	DS-726T(B)-3.4M	13,179.00	1.00	13,179.00	-	-	1.00	13,179.00
103	UV machine	DS-304	11,861.00	1.00	11,861.00	-	-	1.00	11,861.00
104	Rubber outsole clear machine	DS-200A-11M	35,143.00	1.00	35,143.00	-	-	-	-
105	Assembly Conveyor	DS-888B3-90	29,323.00	1.00	29,323.00	-	-	2.00	58,646.00
106	Vertical outsole pressing machine		2,812.00	2.00	5,624.00	-	-	4.00	11,248.00
107	Hydraulic outsole pressing machine	600	8,950.00	2.00	17,900.00	-	-	4.00	35,800.00
108	RUBBER BELT CONVEYOR	DS-702-5M	1,867.00	1.00	1,867.00	-	-	2.00	3,734.00
109	Manual work table	100cm	57.00	25.00	1,425.00	-	-	25.00	1,425.00
110	Metal detector	ZS-630C/B	2,875.00	1.00	2,875.00	-	-	2.00	5,750.00
111	Dust exhausting buffing machine	YM-952ckd	1,538.00	4.00	6,152.00	-	-	8.00	12,304.00
112	pressurise tank cementing feeding tool		1,116.00	20.00	22,320.00	-	-	40.00	44,640.00
113	EVA midsole clear machine	DS-200B-7M	30,750.00	1.00	30,750.00	-	-	1.00	30,750.00
114	Vertical grinding machine	HC-790	2,351.00	-	-	-	-	3.00	7,053.00
115	EVA twin surface grind roughen machine	HC-811	4,525.00	-	-	-	-	1.00	4,525.00
116	NOISELESS SHOSE ROUGHING &dust collect machine	YM-915D	2,460.00	1.00	2,460.00	-	-	1.00	2,460.00
117	Mould line drawing machine	YM-920D	1,977.00	-	-	-	-	1.00	1,977.00
	6.Outsole pressing				-	-	-		
118	Pulling test machine	YG-501PT	5,271.43	-	-	-	-	2.00	10,542.86
119	Constant temperature and humidity machine - Big	ML2-3 16"	54,032.14	-	-	-	-	1.00	54,032.14
120	Constant temperature and humidity machine - Small	ML2-3 16"	10,103.57	-	-	-	-	1.00	10,103.57
121	Aging test machine	ML2-3 16"	9,225.00	-	-	-	-	1.00	9,225.00
122	Sunlight tester	ML2-3 16"	70,285.71	-	-	-	-	1.00	70,285.71

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT
TO BE PURCHASED - IMPORTED

Annexure No. (IV)(B)

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 1		PHASE 2			
				Year 1		Year 1		Year 2	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
123	Hardness measurements meter	ML2-3 18"	70,285.71	-	-	-	-	1.00	70,285.71
124	Martindale abrasion tester M/C	ML2-3 18"	11,509.29	-	-	-	-	1.00	11,509.29
125	Flexural testing machine	ML2-3 18"	10,982.14	-	-	-	-	1.00	10,982.14
126	Friction tester M/C	ML2-3 18"	2,064.64	-	-	-	-	1.00	2,064.64
127	Velcro fatigue testing machine	ML2-3 22"	103,232.14	-	-	-	-	1.00	103,232.14
128	Rubber Punch M/C	ML2-3 22"	16,473.21	-	-	-	-	1.00	16,473.21
129	DIN Abrasion Tester	ML2-3 22"	17,132.14	-	-	-	-	1.00	17,132.14
130	Hardness measurements machine	ML2-3 22"	13,617.86	-	-	-	-	1.00	13,617.86
131	Leather thickness gauge	TY-202	887.36	-	-	-	-	6.00	5,324.14
132	Fabric thickness tester		72,570.00	-	-	-	-	2.00	145,140.00
133	Electronic scales		11,860.71	-	-	-	-	1.00	11,860.71
134	Printed friction tester		369,000.00	-	-	-	-	-	-
135	Adhesion testing tools	YC-502C (15t)	23,282.14	-	-	-	-	3.00	69,846.43
136	Leather softness tester	LBC-15t	8,785.71	-	-	-	-	3.00	26,357.14
137	Handlastometer device	15t	7,467.86	-	-	-	-	3.00	22,403.57
138	Bending test machine - Adult	5HP	5,271.43	-	-	-	-	1.00	5,271.43
139	Bending test machine - Kids	PHM-075	195,921.43	-	-	-	-	1.00	195,921.43
140	Washing test machine	DS-316	3,865.71	-	-	-	-	1.00	3,865.71
141	Shoelaces / eyelet pulling testing machine		18,388.50	-	-	-	-	1.00	18,388.50
142	Shoelaces / eyelet pulling testing machine		460.72	-	-	-	-	4.00	1,842.89
143	Spray Testing Machine		7,325.09	-	-	-	-	2.00	14,650.18
144	Walking test machine		3,233.14	-	-	-	-	1.00	3,233.14
145	FGT-78 test equipment	ML2-3 12"	35,142.86	-	-	-	-	1.00	35,142.86
146	Vulcanization testing machine		34,440.00	-	-	-	-	1.00	34,440.00
147	Melting Point Tester		2,851.23	-	-	-	-	1.00	2,851.23
148	Moisture tester		2,419.81	-	-	-	-	1.00	2,419.81
149	Viscosity Tester		1,409.45	-	-	-	-	1.00	1,409.45
150	PH value tester		202.07	-	-	-	-	1.00	202.07
151	Lightbox		101.04	-	-	-	-	2.00	202.07
152	Colorimeter	ZS-630C/B	3,075.00	-	-	-	-	1.00	3,075.00
153	Small cutting machine		16,888.12	-	-	-	-	-	-
	7.Labor. Room				-	-	-		
154	Pulling test machine		18,450.00	1.00	18,450.00	-	-	2.00	36,900.00
155	Constant temperature and humidity machine - Big		11,070.00	1.00	11,070.00	-	-	-	-
156	Constant temperature and humidity machine - Small		4,920.00	1.00	4,920.00	-	-	-	-
157	Aging test machine		3,690.00	1.00	3,690.00	-	-	-	-
158	Sunlight tester		24,600.00	1.00	24,600.00	-	-	-	-
159	Hardness measurements meter		1,845.00	1.00	1,845.00	-	-	1.00	1,845.00
160	Martindale abrasion tester M/C		4,305.00	1.00	4,305.00	-	-	1.00	4,305.00
161	Flexural testing machine		3,690.00	1.00	3,690.00	-	-	1.00	3,690.00
162	Friction tester M/C		4,920.00	1.00	4,920.00	-	-	-	-
163	Velcro fatigue testing machine		4,305.00	1.00	4,305.00	-	-	-	-
164	Rubber Punch M/C		615.00	1.00	615.00	-	-	-	-
165	DIN Abrasion Tester		4,920.00	1.00	4,920.00	-	-	-	-
166	Hardness measurements machine		3,690.00	1.00	3,690.00	-	-	-	-
167	Leather thickness gauge		615.00	1.00	615.00	-	-	-	-
168	Fabric thickness tester		430.50	1.00	430.50	-	-	-	-
169	Electronic scales		246.00	2.00	492.00	-	-	-	-
170	Printed friction tester		2,706.00	1.00	2,706.00	-	-	-	-
171	Adhesion testing tools		615.00	1.00	615.00	-	-	-	-
172	Leather softness tester		4,305.00	1.00	4,305.00	-	-	-	-
173	Handlastometer device		800.00	1.00	800.00	-	-	-	-
174	Bending test machine - Adult		36,900.00	1.00	36,900.00	-	-	-	-
175	Bending test machine - Kids		5,535.00	1.00	5,535.00	-	-	-	-
176	Washing test machine		30,750.00	1.00	30,750.00	-	-	-	-
177	Shoelaces / eyelet pulling testing machine Up		1,845.00	1.00	1,845.00	-	-	-	-
178	Shoelaces / eyelet pulling testing machine Down		2,460.00	1.00	2,460.00	-	-	-	-
179	Spray Testing Machine		30,000.00	1.00	30,000.00	-	-	-	-
180	Walking test machine		49,200.00	1.00	49,200.00	-	-	-	-
181	FGT-78 test equipment		3,075.00	1.00	3,075.00	-	-	-	-
182	Vulcanization testing machine		22,140.00	1.00	22,140.00	-	-	-	-

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT
TO BE PURCHASED - IMPORTED

Annexure No. (IV)(C)

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 1		PHASE 2			
				Year 1		Year 1		Year 2	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
183	Melting Point Tester		3,690.00	1.00	3,690.00	-	-	-	-
184	Moisture tester		2,706.00	1.00	2,706.00	-	-	-	-
185	Viscosity Tester		18,450.00	1.00	18,450.00	-	-	-	-
186	PH value tester		1,476.00	1.00	1,476.00	-	-	-	-
187	Lightbox		2,706.00	1.00	2,706.00	-	-	-	-
188	Colorimeter		10,455.00	1.00	10,455.00	-	-	-	-
189	Small cutting machine		3,075.00	1.00	3,075.00	-	-	-	-
190	Water maker (PH8)		2,214.00	1.00	2,214.00	-	-	-	-
191	On swatch		369.00	1.00	369.00	-	-	-	-
192	Test piece Cutting die		2,460.00	1.00	2,460.00	-	-	-	-
	<u>8. Water treatment system</u>				-	-	-		
193	Conveying pump*5HP and accessory		3,294.64	2.00	6,589.29	-	-	-	-
194	Liquid level controler		219.64	11.00	2,416.07	-	-	-	-
195	Mechanical type drift fender		6,369.64	1.00	6,369.64	-	-	-	-
196	Conveying pump*3HP and accessory		2,569.82	2.00	5,139.64	-	-	-	-
197	Roots blower*15HP		5,491.07	2.00	10,982.14	-	-	-	-
198	Stirring equipment(aeration)		439.29	1.00	439.29	-	-	-	-
199	Stirrer 3HP*60rpm		2,877.32	2.00	5,754.64	-	-	-	-
200	Roots blower*30HP		7,687.50	2.00	15,375.00	-	-	-	-
201	Aeration Plate<slender>		65.89	70.00	4,612.50	-	-	-	-
202	Backwash pump*7.5HP and accessory		3,755.89	2.00	7,511.79	-	-	-	-
203	Clarifier air lift pump 2"		166.93	4.00	667.71	-	-	-	-
204	Floating slag collector		241.61	2.00	483.21	-	-	-	-
205	Block plate overflow weir (m)		109.82	24.00	2,635.71	-	-	-	-
206	Central rectifier tube Ø1.0m*1.8mH		1,098.21	1.00	1,098.21	-	-	-	-
207	Booster pump*5HP and accessory		3,184.82	2.00	6,369.64	-	-	-	-
208	Precision filter		2,855.36	3.00	8,566.07	-	-	-	-
209	Active carbon tubeΦ2.0m×1.8mH		17,132.14	1.00	17,132.14	-	-	-	-
210	Stirring equipment(aeration)		109.82	1.00	109.82	-	-	-	-
211	Reagent feeder AHA-32		1,669.29	2.00	3,338.57	-	-	-	-
212	Chemical catridge 1000L		360.21	2.00	720.43	-	-	-	-
213	Stirring equipment(aeration)		87.86	1.00	87.86	-	-	-	-
214	Water release pump*5HP and accessory		3,294.64	2.00	6,589.29	-	-	-	-
215	Water release meter 6"		3,338.57	1.00	3,338.57	-	-	-	-
216	Stirring equipment(aeration)		197.68	1.00	197.68	-	-	-	-
217	Mud transfer pump		1,098.21	1.00	1,098.21	-	-	-	-
218	Block plate overflow weir (m)		1,537.50	18.00	27,675.00	-	-	-	-
219	Central rectifier tube Ø1.0m*1.8mH		1,098.21	1.00	1,098.21	-	-	-	-
220	Duel filter belt spin dryer		360.21	1.00	360.21	-	-	-	-
221	Pipe and accessory		15,375.00	1.00	15,375.00	-	-	-	-
222	Eletric wire		2,284.29	1.00	2,284.29	-	-	-	-
223	Zincification pipe and metal accessory		8,566.07	1.00	8,566.07	-	-	-	-
224	Active carbon tube		15,375.00	1.00	15,375.00	-	-	-	-
	<u>9. Engineering Department</u>				-	-	-		-
225	Power generator	C1675D5	282,903.00	1.00	282,903.00	-	-	1.00	282,903.00
226	Power generator	C700D5	86,100.00	1.00	86,100.00	-	-	-	-
227	Low-voltage generator control panel 380VAC		26,208.00	2.00	52,416.00	-	-	1.00	26,208.00
228	Generator wires		118,184.00	2.00	236,368.00	-	-	1.00	118,184.00
229	Air storage tank	2 Ton	4,393.00	1.00	4,393.00	-	-	1.00	4,393.00
230	Air compressor	75HP 55KW GA-55	2,852.00	2.00	5,704.00	-	-	1.00	2,852.00
231	Compressed air water vapor dryer	TG-75AS	3,813.00	2.00	7,626.00	-	-	1.00	3,813.00
232	Precision Pro Filter TG-F120P	TG-F120P	738.00	2.00	1,476.00	-	-	1.00	738.00
	TOTAL AMOUNTS USD			2,632.00	3,540,215.54	604.00	1,259,834.41	2,883.00	4,591,110.79

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT
TO BE PURCHASED - IMPORTED

Annexure No. (IV)(D)

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 2					
				Year 3		Year 4		Year 5	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
	1.Cutting & Stitching								
1	Programmable hydraulic cutting machine	YG-501PT	5,184.00	15.00	77,760.00	-	-	-	-
2	Hydraulic Swing Arm Cutting Machine	YG-520	4,218.00	9.00	37,962.00	-	-	-	-
3	Automatic Size Label heat-seal machine	YW-182FA-2	3,936.00	3.00	11,808.00	-	-	-	-
4	Hot melt cementing and hammering machine	JY-730T	3,163.00	3.00	9,489.00	-	-	-	-
5	Digital Hot melt cement applying machine(single-head)	JY-888	2,109.00	6.00	12,654.00	-	-	-	-
6	Computer-controlled Stitching Machine	AMS-221EHS3020SZ	17,825.00	24.00	427,800.00	-	-	-	-
7	Direct-Drive Post-bed Single Needle Sewing Machine	MS-691D-810	1,692.00	48.00	81,216.00	-	-	-	-
8	Double Needle Post-bed Sewing Machine	MS-674D-500	1,428.00	12.00	17,136.00	-	-	-	-
9	Single Needle Flatbed Sewing Machine with automatic thread trimme	DDL-8700H-7	1,127.00	9.00	10,143.00	-	-	-	-
10	Double Needle Flatbed Sewing Machine	MS-8842	989.00	6.00	5,934.00	-	-	-	-
11	Zigzag sewing machine	MS-20U	923.00	6.00	5,538.00	-	-	-	-
12	Three point Zigzag sewing machine	475A-326-M	1,758.00	3.00	5,274.00	-	-	-	-
13	Hammering Machine	EF-102AT	1,538.00	3.00	4,614.00	-	-	-	-
14	Cementing machine	JY-690AS	1,845.00	3.00	5,535.00	-	-	-	-
15	Punching machine	YW-45	800.00	3.00	2,400.00	-	-	-	-
16	Automatic toecap creasing sewing machine	CS-5940	11,422.00	3.00	34,266.00	-	-	-	-
17	Leather buffing machine	YM-918D	2,307.00	2.00	4,614.00	-	-	-	-
18	Leather Skiving Machine	MS-801	637.00	6.00	3,822.00	-	-	-	-
19	Eyelet machine	YW-727E10MM	1,676.00	3.00	5,028.00	-	-	-	-
20	LOCKSTITCH SEWING MACHINE	MS-335	945.00	3.00	2,835.00	-	-	-	-
21	Trimming machine	TY-202	888.00	3.00	2,664.00	-	-	-	-
22	Thread flaming machine		174.00	2.00	348.00	-	-	-	-
23	Metal Detector	ZS-630C/B	2,875.00	3.00	8,625.00	-	-	-	-
24	Air filtering machine		600.00	3.00	1,800.00	-	-	-	-
25	Manual work table	100cm	57.00	36.00	2,052.00	-	-	-	-
26	Thread divider machine	H-04	659.00	2.00	1,318.00	-	-	-	-
27	Bobbin thread rolling machine		350.00	2.00	700.00	-	-	-	-
28	Wire connectors 1m	1m	30.00	120.00	3,600.00	-	-	-	-
29	Wire connectors 3m	3m	35.00	18.00	630.00	-	-	-	-
	2.Assemble line						-		
30	Digital Hot melt cement applying machine(single-head)	JY-888	2,416.00	3.00	7,248.00	-	-	-	-
31	Cool and hot counter moulding machine	YK-988W-HC	10,983.00	3.00	32,949.00	-	-	-	-
32	Overseaming Machine	MS-460	1,977.00	9.00	17,793.00	-	-	-	-
33	Upper steaming machine	EF-158	2,373.00	3.00	7,119.00	-	-	-	-
34	Last insert machine		1,845.00	3.00	5,535.00	-	-	-	-
35	Heel lasting machine	EF-861	5,579.00	3.00	16,737.00	-	-	-	-
36	Side wall marker machine	YM-7055	571.00	6.00	3,426.00	-	-	-	-
37	Dust exhausting buffing machine	YM-7008-7D	1,538.00	6.00	9,228.00	-	-	-	-
38	Upper heat setting machine	DS-9261-3.4M	10,455.00	3.00	31,365.00	-	-	-	-
39	Assembly Conveyor	DS-888A2-62	29,323.00	3.00	87,969.00	-	-	-	-
40	Walled sole attaching pressing machine	YG-925	10,675.00	3.00	32,025.00	-	-	-	-
41	Shoes chiller machine	DS726TB-3.4M	13,179.00	3.00	39,537.00	-	-	-	-
42	De-last machine		1,845.00	3.00	5,535.00	-	-	-	-
43	Sockliner cementing machine	JY-690AS	1,845.00	3.00	5,535.00	-	-	-	-
44	Pressurise tank cementing feeding tool		1,116.00	30.00	33,480.00	-	-	-	-
45	Metal Detector	ZS-630C/B	2,875.00	3.00	8,625.00	-	-	-	-
46	Manual work table	100cm	57.00	36.00	2,052.00	-	-	-	-
47	EMERY WHEEL BEVELING MACHINE	YM-953D	2,241.00	3.00	6,723.00	-	-	-	-
48	FORMING LINE FIXING MACHINE	YM-951BD	2,460.00	2.00	4,920.00	-	-	-	-
49	PNEUMATIC GLUE MIXING MACHINE	YM-7035	1,538.00	1.00	1,538.00	-	-	-	-
50	Mould line drawin machine	YM-7106-1	2,416.00	-	-	-	-	-	-
	3.Prepare dep								
51	Welding Machine	HJG-K-6000*20m	19,000.00	4.00	76,000.00	-	-	-	-
52	Vertical high frequency pressing machine	YW-868SHY	6,765.00	4.00	27,060.00	-	-	-	-
53	Sockliner conveyor		2,500.00	-	-	-	-	-	-
54	Sockliner cement applying machine	JY-690AS	1,845.00	-	-	-	-	-	-
55	Metal detector	ZS-630C/B	2,875.00	-	-	-	-	-	-
56	Cyclone dust collector	HC-626A	1,582.00	-	-	-	-	-	-
57	Vertical grinding machine	HC-790	2,351.00	-	-	-	-	-	-
58	Manual work table	100cm	57.00	10.00	570.00	-	-	-	-

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT TO BE PURCHASED - IMPORTED

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 2					
				Year 3		Year 4		Year 5	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
59	Sockliner transfer printing machine		2,200.00	4.00	8,800.00	-	-	-	-
60	Computerized embroidery machine	15 station	94,000.00	1.00	94,000.00	-	-	-	-
	4. Warehouse								
61	Computerized multi-angle cutting machine	HF-560	7,073.00	1.00	7,073.00	-	-	-	-
62	Slitting machine 14"	TH-10A	2,970.00	-	-	-	-	-	-
63	Electronic leather measuring machine (Width 1820 mm)	706B-C	12,300.00	-	-	-	-	-	-
64	Fabric measuring machine	YW-150	9,445.00	-	-	-	-	-	-
65	Laminating machine	YW2-AT-1AC	38,130.00	-	-	-	-	-	-
66	Single Needle Flatbed Sewing Machine with automatic thread trimmer	DDL-8700H-7	1,127.00	-	-	-	-	-	-
67	Pull material platform		648.00	-	-	-	-	-	-
68	Semi-automatic cutting machine	HS-7	14,049.06	-	-	-	-	-	-
69	65" wide folding machine with bottom sewing machine	HS-15	20,532.39	-	-	-	-	-	-
70	45 degrees textile rolling machine	HS-21	10,266.81	-	-	-	-	-	-
71	10" wide stripes folding machine	HS-5	2,054.10	-	-	-	-	-	-
72	1 HP knife-grinder		302.58	-	-	-	-	-	-
73	Conveyor		9,000.00	1.00	9,000.00	-	-	-	-
74	Matal Detector		6,000.00	1.00	6,000.00	-	-	-	-
75	Size label printing machine		10,000.00	-	-	-	-	-	-
76	Box label printing machine		4,600.00	-	-	-	-	-	-
77	Scan and Packing machine		3,000.00	1.00	3,000.00	-	-	-	-
78	Material shelves	1.2M*3M	562.11	50.00	28,105.50	-	-	-	-
79	Last shelves	0.4M*6M	1,289.04	50.00	64,452.00	-	-	-	-
80	Cutting die shelves	0.5M*3.5M	562.11	30.00	16,863.30	-	-	-	-
81	Manual folklift		285.36	1.00	285.36	-	-	-	-
82	Pallet		50.43	500.00	25,215.00	-	-	-	-
83	Ventilation fan		602.70	70.00	42,189.00	-	-	-	-
88	Elevator	2t	48,321.41	1.00	48,321.41	-	-	-	-
89	Elevator	3t	55,000.00	-	-	-	-	-	-
91	Explosion-proof lights	4ft	76.00	20.00	1,520.00	-	-	-	-
92	Safety plugs	32A-6H	7.50	50.00	375.00	-	-	-	-
93	Power Plug	20A250V	1.50	500.00	750.00	-	-	-	-
94	Power automatic switch	10A-1P	4.30	10.00	43.00	-	-	-	-
95	Power automatic switch	32A-3P	31.50	50.00	1,575.00	-	-	-	-
97	Shaver machine		10,543.56	-	-	-	-	-	-
98	Cyclone dust collector 3HP	HC-626A	1,670.00	-	-	-	-	-	-
	5.Stock fitting								
99	RUBBER BELT CONVEYOR	DS-702-8M	2,285.00	-	-	-	-	-	-
100	Heat chamber	DS-818HA-2M	3,778.00	-	-	-	-	-	-
101	RUBBER BELT CONVEYOR	DS-702-PVC-1M	500.00	-	-	-	-	-	-
102	Shoes chiller machine	DS-726T(B)-3.4M	13,179.00	-	-	-	-	-	-
103	UV machine	DS-304	11,861.00	-	-	-	-	-	-
104	Rubber outsole clear machine	DS-200A-11M	35,143.00	1.00	35,143.00	-	-	-	-
105	Assembly Conveyor	DS-888B3-90	29,323.00	1.00	29,323.00	-	-	2.00	58,646.00
106	Vertical outsole pressing machine		2,812.00	2.00	5,624.00	-	-	4.00	11,248.00
107	Hydraulic outsole pressing machine	600	8,950.00	2.00	17,900.00	-	-	4.00	35,800.00
108	RUBBER BELT CONVEYOR	DS-702-5M	1,867.00	1.00	1,867.00	-	-	-	-
109	Manual work table	100cm	57.00	15.00	855.00	-	-	20.00	1,140.00
110	Metal detector	ZS-630C/B	2,875.00	-	-	-	-	2.00	5,750.00
111	Dust exhausting buffing machine	YM-952ckd	1,538.00	5.00	7,690.00	-	-	8.00	12,304.00
112	pressurise tank cementing feeding tool		1,116.00	20.00	22,320.00	-	-	40.00	44,640.00
113	EVA midsole clear machine	DS-200B-7M	30,750.00	1.00	30,750.00	-	-	-	-
114	Vertical grinding machine	HC-790	2,351.00	3.00	7,053.00	-	-	-	-
115	EVA twin surface grind roughen machine	HC-811	4,525.00	-	-	-	-	-	-
116	NOISELESS SHOSE ROUGHING &dust collect machine	YM-915D	2,460.00	1.00	2,460.00	-	-	-	-
117	Mould line drawing machine	YM-920D	1,977.00	1.00	1,977.00	-	-	-	-
	6.Outsole pressing								
118	Pulling test machine	YG-501PT	5,271.43	-	-	2.00	10,542.86	2.00	10,542.86
119	Constant temperature and humidity machine - Big	ML2-3 16"	54,032.14	-	-	1.00	54,032.14	-	-
120	Constant temperature and humidity machine - Small	ML2-3 16"	10,103.57	-	-	1.00	10,103.57	-	-
121	Aging test machine	ML2-3 16"	9,225.00	-	-	1.00	9,225.00	-	-
122	Sunlight tester	ML2-3 16"	70,285.71	-	-	1.00	70,285.71	-	-

PROPOSAL FORM (1) RE - ITEM 7(b)
VALUE OF MACHINERIES & EQUIPMENT
TO BE PURCHASED - IMPORTED

Annexure No. (IV)(F)

Currency in USD

SR No	Particulars	Model	Unit Price USD	PHASE 2					
				Year 3		Year 4		Year 5	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
123	Hardness measurements meter	ML2-3 18"	70,285.71	-	-	1.00	70,285.71	-	-
124	Martindale abrasion tester M/C	ML2-3 18"	11,509.29	-	-	1.00	11,509.29	-	-
125	Flexural testing machine	ML2-3 18"	10,982.14	-	-	1.00	10,982.14	-	-
126	Friction tester M/C	ML2-3 18"	2,064.64	-	-	1.00	2,064.64	-	-
127	Velcro fatigue testing machine	ML2-3 22"	103,232.14	-	-	1.00	103,232.14	-	-
128	Rubber Punch M/C	ML2-3 22"	16,473.21	-	-	1.00	16,473.21	-	-
129	DIN Abrasion Tester	ML2-3 22"	17,132.14	-	-	1.00	17,132.14	-	-
130	Hardness measurements machine	ML2-3 22"	13,617.86	-	-	1.00	13,617.86	-	-
131	Leather thickness gauge	TY-202	887.36	2.00	1,774.71	6.00	5,324.14	6.00	5,324.14
132	Fabric thickness tester		72,570.00	-	-	2.00	145,140.00	2.00	145,140.00
133	Electronic scales		11,860.71	-	-	1.00	11,860.71	1.00	11,860.71
134	Printed friction tester		369,000.00	1.00	369,000.00	-	-	1.00	369,000.00
135	Adhesion testing tools	YC-502C (15t)	23,282.14	-	-	-	-	1.00	23,282.14
136	Leather softness tester	LBC-15t	8,785.71	-	-	1.00	8,785.71	1.00	8,785.71
137	Handlastometer device	15t	7,467.86	-	-	1.00	7,467.86	1.00	7,467.86
138	Bending test machine - Adult	5HP	5,271.43	-	-	1.00	5,271.43	-	-
139	Bending test machine - Kids	PHM-075	195,921.43	-	-	1.00	195,921.43	-	-
140	Washing test machine	DS-316	3,865.71	-	-	1.00	3,865.71	-	-
141	Shoelaces / eyelet pulling testing machine		18,388.50	-	-	-	-	-	-
142	Shoelaces / eyelet pulling testing machine		460.72	-	-	-	-	-	-
143	Spray Testing Machine		7,325.09	-	-	1.00	7,325.09	1.00	7,325.09
144	Walking test machine		3,233.14	-	-	-	-	-	-
145	FGT-78 test equipment	ML2-3 12"	35,142.86	-	-	-	-	-	-
146	Vulcanization testing machine		34,440.00	-	-	1.00	34,440.00	-	-
147	Melting Point Tester		2,851.23	-	-	-	-	-	-
148	Moisture tester		2,419.81	-	-	-	-	-	-
149	Viscosity Tester		1,409.45	-	-	-	-	-	-
150	PH value tester		202.07	-	-	-	-	-	-
151	Lightbox		101.04	-	-	-	-	-	-
152	Colorimeter	ZS-630C/B	3,075.00	-	-	1.00	3,075.00	-	-
153	Small cutting machine		16,888.12	-	-	1.00	16,888.12	-	-
	7.Labor. Room								
154	Pulling test machine		18,450.00	-	-	-	-	-	-
155	Constant temperature and humidity machine - Big		11,070.00	-	-	-	-	-	-
156	Constant temperature and humidity machine - Small		4,920.00	-	-	-	-	-	-
157	Aging test machine		3,690.00	-	-	-	-	-	-
158	Sunlight tester		24,600.00	-	-	-	-	-	-
159	Hardness measurements meter		1,845.00	-	-	-	-	-	-
160	Martindale abrasion tester M/C		4,305.00	-	-	-	-	-	-
161	Flexural testing machine		3,690.00	-	-	-	-	-	-
162	Friction tester M/C		4,920.00	-	-	-	-	-	-
163	Velcro fatigue testing machine		4,305.00	-	-	-	-	-	-
164	Rubber Punch M/C		615.00	-	-	-	-	-	-
165	DIN Abrasion Tester		4,920.00	-	-	-	-	-	-
166	Hardness measurements machine		3,690.00	-	-	-	-	-	-
167	Leather thickness gauge		615.00	-	-	-	-	-	-
168	Fabric thickness tester		430.50	-	-	-	-	-	-
169	Electronic scales		246.00	-	-	-	-	-	-
170	Printed friction tester		2,706.00	-	-	-	-	-	-
171	Adhesion testing tools		615.00	-	-	-	-	-	-
172	Leather softness tester		4,305.00	-	-	-	-	-	-
173	Handlastometer device		800.00	-	-	-	-	-	-
174	Bending test machine - Adult		36,900.00	-	-	-	-	-	-
175	Bending test machine - Kids		5,535.00	-	-	-	-	-	-
176	Washing test machine		30,750.00	-	-	-	-	-	-
177	Shoelaces / eyelet pulling testing machine Up		1,845.00	-	-	-	-	-	-
178	Shoelaces / eyelet pulling testing machine Down		2,460.00	-	-	-	-	-	-
179	Spray Testing Machine		30,000.00	-	-	-	-	-	-
180	Walking test machine		49,200.00	-	-	-	-	-	-
181	FGT-78 test equipment		3,075.00	-	-	-	-	-	-
182	Vulcanization testing machine		22,140.00	-	-	-	-	-	-

PROPOSAL FORM (1) RE - ITEM 7(b) **Annexure No. (IV)(G)**

VALUE OF MACHINERIES & EQUIPMENT

TO BE PURCHASED - IMPORTED **Currency in USD**

SR No	Particulars	Model	Unit Price USD	PHASE 2					
				Year 3		Year 4		Year 5	
				QTY	Amount USD	QTY	Amount USD	QTY	Amount USD
183	Melting Point Tester		3,690.00	-	-	-	-	-	-
184	Moisture tester		2,706.00	-	-	-	-	-	-
185	Viscosity Tester		18,450.00	-	-	-	-	-	-
186	PH value tester		1,476.00	-	-	-	-	-	-
187	Lightbox		2,706.00	-	-	-	-	-	-
188	Colorimeter		10,455.00	-	-	-	-	-	-
189	Small cutting machine		3,075.00	-	-	-	-	-	-
190	Water maker (PH8)		2,214.00	-	-	-	-	-	-
191	On swatch		369.00	-	-	-	-	-	-
192	Test piece Cutting die		2,460.00	-	-	-	-	-	-
	8. Water treatment system								
193	Conveying pump*5HP and accessory		3,294.64	-	-	-	-	-	-
194	Liquid level controler		219.64	-	-	-	-	-	-
195	Mechanical type drift fender		6,369.64	-	-	-	-	-	-
196	Conveying pump*3HP and accessory		2,569.82	-	-	-	-	-	-
197	Roots blower*15HP		5,491.07	-	-	-	-	-	-
198	Stirring equipment(aeration)		439.29	-	-	-	-	-	-
199	Stirrer 3HP*60rpm		2,877.32	-	-	-	-	-	-
200	Roots blower*30HP		7,687.50	-	-	-	-	-	-
201	Aeration Plate<slender>		65.89	-	-	-	-	-	-
202	Backwash pump*7.5HP and accessory		3,755.89	-	-	-	-	-	-
203	Clarifier air lift pump 2"		166.93	-	-	-	-	-	-
204	Floating slag collector		241.61	-	-	-	-	-	-
205	Block plate overflow weir (m)		109.82	-	-	-	-	-	-
206	Central rectifier tube Ø1.0m*1.8mH		1,098.21	-	-	-	-	-	-
207	Booster pump*5HP and accessory		3,184.82	-	-	-	-	-	-
208	Precision filter		2,855.36	-	-	-	-	-	-
209	Active carbon tubeΦ2.0m×1.8mH		17,132.14	-	-	-	-	-	-
210	Stirring equipment(aeration)		109.82	-	-	-	-	-	-
211	Reagent feeder AHA-32		1,669.29	-	-	-	-	-	-
212	Chemical catridge 1000L		360.21	-	-	-	-	-	-
213	Stirring equipment(aeration)		87.86	-	-	-	-	-	-
214	Water release pump*5HP and accessory		3,294.64	-	-	-	-	-	-
215	Water release meter 6"		3,338.57	-	-	-	-	-	-
216	Stirring equipment(aeration)		197.68	-	-	-	-	-	-
217	Mud transfer pump		1,098.21	-	-	-	-	-	-
218	Block plate overflow weir (m)		1,537.50	-	-	-	-	-	-
219	Central rectifier tube Ø1.0m*1.8mH		1,098.21	-	-	-	-	-	-
220	Duel filter belt spin dryer		360.21	-	-	-	-	-	-
221	Pipe and accessory		15,375.00	-	-	-	-	-	-
222	Eletric wire		2,284.29	-	-	-	-	-	-
223	Zincification pipe and metal accessory		8,566.07	-	-	-	-	-	-
224	Active carbon tube		15,375.00	-	-	-	-	-	-
	9. Engineering Department				-		-		-
225	Power generator	C1675D5	282,903.00	-	-	-	-	-	-
226	Power generator	C700D5	86,100.00	-	-	-	-	-	-
227	Low-voltage generator control panel 380VAC		26,208.00	-	-	-	-	-	-
228	Generator wires		118,184.00	-	-	-	-	-	-
229	Air storage tank	2 Ton	4,393.00	-	-	-	-	-	-
230	Air compressor	75HP 55KW GA-55	2,852.00	-	-	-	-	-	-
231	Compressed air water vapor dryer	TG-75AS	3,813.00	-	-	-	-	-	-
232	Precision Pro Filter TG-F120P	TG-F120P	738.00	-	-	-	-	-	-
	TOTAL AMOUNTS USD			1,903.00	2,141,838.29	32.00	844,851.64	96.00	758,256.52

PROPOSAL FORM (1) RE - ITEM 7 (g)
LIST OF FURNITURE AND FIXTURE
TO BE PURCHASED - LOCAL

Annexure No.(V)

Currency in USD

SR NO.	Description	A/U	Year 1			Year 2			Year 3			Year 4			Year 5		
			Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)
1	Telepone	Pc	90,000	15	1,350,000	95,000	12	1,140,000	100,000	15	1,500,000	-	-	-	-	-	-
2	Computer	Pc	680,000	30	20,400,000	730,000	30	21,900,000	780,000	30	23,400,000	-	-	-	-	-	-
3	Photocopy machine	Pc	2,500,000	1	2,500,000	2,800,000	1	2,800,000	3,000,000	1	3,000,000	-	-	-	-	-	-
4	Laser Printer	Pc	280,000	2	560,000	320,000	2	640,000	350,000	2	700,000	-	-	-	-	-	-
5	Color printer	Pc	105,000	1	105,000	110,000	1	110,000	110,000	1	110,000	-	-	-	-	-	-
6	Uninterruptible Power Supply	Pc	35,000	30	1,050,000	48,000	30	1,440,000	-	-	-	-	-	-	-	-	-
7	Extention wire 2M	Pc	12,000	10	120,000	15,000	10	150,000	-	-	-	-	-	-	-	-	-
8	Ground cleaner	Pc	5,804.80	2	11,609.60	8,000	1	8,000	-	-	-	-	-	-	-	-	-
9	Air conditioner 1.5t~2t	Pc	280,000	29	8,120,000	320,000	17	5,440,000	340,000	20	6,800,000	-	-	-	-	-	-
10	Fan	Pc	380,000	10	3,800,000	250,000	100	25,000,000	250,000	30	7,500,000	-	-	-	-	-	-
11	Fluorescent tube(big)	Pc	12,000	1,500	18,000,000	12,500	500	6,250,000	12,800	200	2,560,000	13,500	800	10,800,000.00	14,000	400	5,600,000.00
12	Fluorescent tube(small)	Pc	7,500	10	75,000	8,500	10	85,000	8,700	10	87,000	9,000	10	90,000.00	9,200	10	92,000.00
13	Light bulb	Pc	2,500	10	25,000	2,800	10	28,000	3,000	10	30,000	3,200	10	32,000.00	3,500	10	35,000.00
14	TV 42"	Pc	45,000	29	1,305,000	48,000	13	624,000	480,000	6	2,880,000	500,000	5	2,500,000.00	520,000	3	1,560,000.00
15	Refrigerator	Pc	230,000	23	5,290,000	250,000	12	3,000,000	-	-	-	-	-	-	-	-	-
16	Washing machine	Pc	300,000	1	300,000	300,000	1	300,000	-	-	-	-	-	-	-	-	-
17	Range hood	Pc	25,000	1	25,000	25,000	1	25,000	-	-	-	-	-	-	-	-	-
18	Electric iron	Pc	12,000	1	12,000	12,500	1	12,500	-	-	-	-	-	-	-	-	-
19	Calculator	Pc	10,000	30	300,000	12,000	30	360,000	12,000	30	360,000	15,000	30	450,000.00	18,000	30	540,000.00
20	Drinking machine	Pc	120,000	12	1,440,000	125,000	12	1,500,000	-	-	-	-	-	-	-	-	-
21	Office table 1200mm*700mm	Pc	60,000	30	1,800,000	65,000	30	1,950,000	-	-	-	-	-	-	-	-	-
22	Office table 1500mm*800mm	Pc	120,000	3	360,000	-	-	-	-	-	-	-	-	-	-	-	-
23	Office table 1800mm*900mm	Pc	310,000	1	310,000	-	-	-	-	-	-	-	-	-	-	-	-
24	Office table 2000mm*950mm	Pc	350,000	2	700,000	-	-	-	-	-	-	-	-	-	-	-	-
25	Meeting table 2000mm*1000mm	Pc	570,000	1	570,000	630,000	10	6,300,000	-	-	-	-	-	-	-	-	-
26	Meeting table 6000mm*1500mm	Pc	800,000	1	800,000	-	-	-	-	-	-	-	-	-	-	-	-
27	Wood chair	Pc	25,000	10	250,000	28,000	10	280,000	-	-	-	-	-	-	-	-	-
28	Swivel armchair (Small)	Pc	45,000	30	1,350,000.00	48,000	30	1,440,000	-	-	-	-	-	-	-	-	-
29	Swivel armchair (Big)	Pc	60,000	3	180,000	65,000	1	65,000	-	-	-	-	-	-	-	-	-
30	Sofa-table-side table-Chair (Leather)	Set	1,200,000	1	1,200,000	-	-	-	-	-	-	-	-	-	-	-	-
31	Sofa-table-side table-Chair	Set	850,000	2	1,700,000	-	-	-	-	-	-	-	-	-	-	-	-
32	Bed (Single bed)	Set	180,000	30	5,400,000.00	220,000	20	4,400,000	230,000	20	4,600,000	-	-	-	-	-	-
33	Office shelves	Pc	150,000	10	1,500,000	180,000	5	900,000	-	-	-	-	-	-	-	-	-
34	File Folder Box	Pc	80,000	20	1,600,000	80,000	20	1,600,000	-	-	-	-	-	-	-	-	-
35	Dining table 60mm*200mm	Pc	350,000	7	2,450,000	380,000	7	2,660,000	-	-	-	-	-	-	-	-	-
36	Plastic Dining chair	Pc	12,000	42	504,000	12,500	42	525,000	-	-	-	-	-	-	-	-	-
37	Dining table 60mm*240mm	Pc	450,000	200	90,000,000	480,000	150	72,000,000	490,000	200	98,000,000	500,000	100	50,000,000	510,000	50	25,500,000
38	Dining chair	Pc	12,000	800	9,600,000	12,000	700	8,400,000	12,500	800	10,000,000	13,000	400	5,200,000	13,500	200	2,700,000

PROPOSAL FORM (1) RE - ITEM 7 (g)
LIST OF FURNITURE AND FIXTURE
TO BE PURCHASED - LOCAL

Annexure No.(V)(A)

Currency in USD

SR NO.	Description	A/U	Year 1			Year 2			Year 3			Year 4			Year 5		
			Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)	Unit Price (Kyat)	Qty	Amount (Kyat)
39	File Folders	Pc	80,000	20	1,600,000	80,000	20	1,600,000	-	-	-	-	-	-	-	-	-
40	Chair (Plastic)	Pc	6,000	1,200	7,200,000	6,500	800	5,200,000	-	-	-	-	-	-	-	-	-
41	Ruler	Pc	4,500	47	211,500	5,000	20	100,000	5,500	20	110,000	6,000	20	120,000	6,500	20	130,000
42	Scissors (Big)	Pc	15,000	20	300,000	16,000	20	320,000	17,500	20	350,000	18,000	20	360,000	20,000	20	400,000
43	Scissors (Small)	Pc	10,000	490	4,900,000	11,000	490	5,390,000	12,000	490	5,880,000	13,000	490	6,370,000	14,000	490	6,860,000
44	Garbage can (Big)	Pc	35,000	15	525,000	38,000	15	570,000	38,000	15	570,000	38,000	15	570,000	38,000	15	570,000
45	Garbage can (Small)	Pc	20,000	30	600,000	20,000	30	600,000	20,000	30	600,000	20,000	30	600,000	20,000	30	600,000
46	Punch tool	Pc	7,500	5	37,500	7,500	5	37,500	7,500	5	37,500	7,500	5	37,500	7,500	5	37,500
47	Stapler	Pc	3,000	30	90,000	3,000	30	90,000	3,000	30	90,000	3,000	30	90,000	3,000	30	90,000
48	Water bucket	Pc	60,000	24	1,440,000	60,000	24	1,440,000	60,000	24	1,440,000	60,000	24	1,440,000	60,000	24	1,440,000
49	Dustpan	Pc	2,500	24	60,000	2,500	24	60,000	2,500	24	60,000	2,500	24	60,000	2,500	24	60,000
50	Mop	Pc	18,000	48	864,000	18,000	48	864,000	19,000	48	912,000	20,000	48	960,000	20,000	48	960,000
51	Broom	Pc	1,000	96	96,000	1,000	96	96,000	1,000	96	96,000	1,000	96	96,000	1,000	96	96,000
52	Fire extinguisher	Pc	15,000	145	2,175,000	150,000	145	21,750,000	18,000	145	2,610,000	18,000	145	2,610,000	20,000	145	2,900,000
53	Aid box	Pc	10,000	12	120,000	10,000	12	120,000	-	-	-	-	-	-	-	-	-
TOTAL AMOUNT KYAT				**5,146**	**205,281,609.60**		**3,598**	**209,570,000.00**		**2,322**	**174,282,500.00**		**2,302**	**82,385,500.00**		**1,650**	**50,170,500.00**
TOTAL EQUIVALENT USD'000					**213.835**			**218.302**			**181.544**			**85.818**			**52.261**

Note : Exchange Rate 1US$ = Kyat 960/- (Approximately for managed floating rate)

PROPOSAL FORM (1) RE - ITEM 7 (f)
VALUE OF MOTOR VEHICLES
TO BE PURCHASED - IMPORTED

Currency in USD

Sr No.	Particulars	Specification	Year 1			Year 2			Year 3			Year 4			Year 5		
			QTY	Unit Price USD	Amount USD	QTY	Unit Price USD	Amount USD	QTY	Unit Price USD	Amount USD	QTY	Unit Price USD	Amount USD	QTY	Unit Price USD	Amount USD
1	SUV	4~6 seats	-	-	-	1	55,000	55,000.00	-	-	-	1	55,000	55,000.00	-	-	-
2	Van	9~12 seats	1	50,440	50,440.00	-	-	-	1	50,440	50,440.00	-	-	-	-	-	-
3	Truck	1.5T~2T	1	30,000	30,000.00	-	-	-	-	-	-	-	-	-	1	30,000	30,000.00
4	Forklift	1.5T	1	25,000	25,000.00	-	-	-	-	-	-	-	-	-	-	-	-
5	Forklift	2.5T	-	-	-	1	27,000	27,000.00	-	-	-	-	-	-	1	27,000	27,000.00
TOTAL AMOUNT USD'000			**3**		**105.44**	**2**		**82.00**	**1**		**50.44**	**1**		**55.00**	**2**		**57.00**

Note : 1) We would like to request to get tax exemption for importing of business used vehicles mentioned at No (3), (4) and (5).

2) We will pay the related tax when we import the vehicles mentioned at No (1) and (2) accoridng to the rules of Foreign Investment Law, however, we would like to request you to get the tax exemption for imporing of these vehicles.

PROPOSAL FORM (1) RE - ITEM 11 (a)

(A) Local Personnel Required

Annuxe No.(VII)

Currency in USD

Sr.No	Type of Personnel	Department	Monthly Pay Scale USD	Yearly Pay Scale USD	Proposed period of Employment to Year 1		Proposed period of Employment to Year 2		Proposed period of Employment to Year 3		Proposed period of Employment to Year 4		Proposed period of Employment to Year 5-30	
					No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)
1	Cutting/ Stitching Staff	Production	95.00	1,140.00	422	481.08	1,030	1,409.04	1,468	2,409.87	1,495	2,945.03	1,495	3,534.04
2	Assembly Staff	Production	95.00	1,140.00	150	171.00	450	615.60	700	1,149.12	715	1,408.49	715	1,690.19
3	Outsole processing	Production	95.00	1,140.00	55	62.70	140	191.52	215	352.94	220	433.38	220	520.06
4	Outsole worker	Production	95.00	1,140.00	-	-	50	68.40	60	98.50	70	137.89	70	165.47
5	Print worker	Production	95.00	1,140.00	20	22.80	35	47.88	40	65.66	42	82.74	42	99.28
6	Supervisor	Production	105.00	1,260.00	26	32.76	50	75.60	62	112.49	62	134.99	62	161.99
7	Staff	Business	100.00	1,200.00	3	3.60	4	5.76	6	10.37	9	18.66	9	22.39
8	Staff	Export/ Import	100.00	1,200.00	3	3.60	3	4.32	5	8.64	9	18.66	9	22.39
9	Accounting staff	Financial	100.00	1,200.00	3	3.60	7	10.08	10	17.28	12	24.88	12	29.86
10	Purchasing staff	Purchasing	100.00	1,200.00	3	3.60	8	11.52	12	20.74	15	31.10	15	37.32
11	Staff	IT	100.00	1,200.00	3	3.60	4	5.76	6	10.37	9	18.66	9	22.39
12	Nurse	Clinic	100.00	1,200.00	1	1.20	3	4.32	4	6.91	6	12.44	6	14.93
13	HR manager	SEA	500.00	6,000.00	1	6.00	1	6.60	1	7.26	1	7.99	1	8.78
14	Staff	SEA	100.00	1,200.00	3	3.60	5	7.20	7	12.10	9	18.66	9	22.39
15	Staff	Production Management	100.00	1,200.00	3	3.60	6	8.64	9	15.55	12	24.88	12	29.86
16	Staff	IE/CI	100.00	1,200.00	3	3.60	4	5.76	6	10.37	9	18.66	9	22.39
17	Staff	Quality Control	100.00	1,200.00	20	24.00	65	93.60	103	177.98	105	217.73	105	261.27
18	Staff	Laboratory Control	100.00	1,200.00	5	6.00	8	11.52	12	20.74	17	35.25	17	42.30
19	Warehouse staff	Warehouse Management	100.00	1,200.00	20	24.00	29	41.76	34	58.75	37	76.72	37	92.07
20	Technician	Technical Control	100.00	1,200.00	16	19.20	30	43.20	38	65.66	42	87.09	42	104.51
21	Gate keeper		95.00	1,140.00	11	12.54	28	38.30	41	67.31	41	80.77	41	96.92
22	Driver		95.00	1,140.00	2	2.28	3	4.10	4	6.57	5	9.85	5	11.82
	Total (A) USD'000				**773**	**894.36**	**1,963**	**2,710.49**	**2,843**	**4,705.17**	**2,942**	**5,844.55**	**2,942**	**7,012.66**

Exchange Rate : 1 US$ = 960 Kyat /- (Approximately for managed floating rate)

PROPOSAL FORM (1) RE - ITEM 11 (b) **Annuxe No.(VII)(A)**

(B) Foreign Experts And Techincians Requirement **Currency in USD**

Sr.No	Type of Personnel	Department	Monthly Pay Scale USD	Yearly Pay Scale USD	Proposed period of Employment to Year 1		Proposed period of Employment to Year 2		Proposed period of Employment to Year 3		Proposed period of Employment to Year 4		Proposed period of Employment to Year 5-30	
					No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)	No.of Persons	Yearly Amt USD('000)
1	Skilled Operations worke	Production Line	200	2,400	50	120.00	25	60.00	10	24.00	5	12.00	-	-
2	Professional Managemen	QC/SEA/HR/Planning/Ex-Import	700	8,400	25	210.00	20	168.00	20	168.00	18	151.20	16	134.40
3	Professional Technical Pe	ME/IE/QIP/IT/Admin/Financ	400	4,800	20	96.00	20	96.00	20	96.00	20	96.00	20	96.00
	Total (B) USD'000				**95**	**426.00**	**65**	**324.00**	**50**	**288.00**	**43**	**259.20**	**36**	**230.40**
	Total (A)+(B)					**1,320.36**		**3,034.49**		**4,993.17**		**6,103.75**		**7,243.06**

Annexure No. (VIII)

PROPOSAL FORM (1)RE - ITEM 9 (d),(h),12 (a)

GOODS TO BE PRODUCED

Currency in USD

NO.	PARTICULARS		UNIT	MAXIMUM CAPACITY 312 DAYS / YEARS				
				YEAR				
	NAME	TYPE		1	2	3	4	5 - 30
	Production Quantity							
	Quantity for C.M.P System							
1	Sports shoes	Cold cement	pairs	904,500	2,592,000	4,000,000	4,200,000	4,400,000
	Total			**904,500**	**2,592,000**	**4,000,000**	**4,200,000**	**4,400,000**
	Export Sales (CMP) quantity (100%)							
1	Sports shoes	Cold cement	pairs	904,500	2,592,000	4,000,000	4,200,000	4,400,000
	Total quantity for production			**904,500**	**2,592,000**	**4,000,000**	**4,200,000**	**4,400,000**
	Income Pirce for C.M.P System							
1	Sports shoes	Cold cement	pairs	3.50	3.50	3.50	3.50	3.50
	Income Value for Export							
1	Sports shoes	Cold cement	USD	3,165,750.00	9,072,000.00	14,000,000.00	14,700,000.00	15,400,000.00
	Total Income from production		**USD/000**	**3,165.75**	**9,072.00**	**14,000.00**	**14,700.00**	**15,400.00**

PROPOSAL FORM (1) RE - ITEM 12 (b), (c) **Annexure No.(IX)**

PARTICULAR RELATING TO ECONOMIC JUSTIFICATION

PROFIT & LOSS BUDGET

Currency In USD Thousand

Sr No.		Particulars	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
			Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD
1		**INCOME**										
		Export Sales Income	3,165.75	9,072.00	14,000.00	14,700.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
		Sub- Total	**3,165.75**	**9,072.00**	**14,000.00**	**14,700.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
2		**COST OF EXPENDITURE ETC:-**										
	1	Salary & Wages	1,320.36	3,034.49	4,993.17	6,103.75	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06
	2	Fuel Expenses	1,188.37	1,195.88	1,202.66	1,205.64	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15
	3	Power & Electricity expenses	509.18	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47
	4	Administration expenses etc;	63.32	231.44	586.60	588.00	619.08	617.54	617.54	754.60	754.60	754.60
	5	Repair & Maintenance	66.48	322.16	420.00	426.30	462.00	462.00	462.00	693.00	693.00	693.00
	6	Supporting Material and Spare Parts	237.85	434.50	350.51	345.29	337.19	337.19	337.19	337.19	337.19	337.19
	8	Other Expenditures	69.65	462.88	642.00	676.20	758.40	748.40	738.40	758.40	748.40	745.40
	9	Land Rental Fee	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98
	10	Depreciation	503.88	984.15	1,380.86	1,476.51	1,562.08	1,562.08	1,562.08	1,562.08	1,518.34	1,518.34
		Sub- Total	4,297.07	8,096.96	11,007.26	12,253.14	13,626.40	13,614.86	13,604.86	13,992.92	13,939.19	13,936.19
3		**Net Profit before tax**	(1,131.32)	975.04	2,992.74	2,446.86	1,773.60	1,785.14	1,795.14	1,407.08	1,460.81	1,463.81
4		**Income Tax 25%**	-	-	-	-	-	-	-	351.77	365.20	365.95
5		**Net Profit after tax**	(1,131.32)	975.04	2,992.74	2,446.86	1,773.60	1,785.14	1,795.14	1,055.31	1,095.61	1,097.86
6		**CSR 1.5%**	(16.97)	14.63	44.89	36.70	26.60	26.78	26.93	15.83	16.43	16.47

Note : (1) Income Tax is calculated at the rate of 25% on Net Profit after tax holidays for five years or years for which allowed by MIC.

(2) Year 1 and Year 2 are noted as the construction period.

PROPOSAL FORM (1) RE - ITEM 12 (b), (c)

Annexure No.(IX)(A)

PARTICULAR RELATING TO ECONOMIC JUSTIFICATION

PROFIT & LOSS BUDGET

Currency In USD Thousand

Sr No.		Particulars	Year 11	Year 12	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20
			Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD
1		**INCOME**										
		Export Sales Income	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
		Sub- Total	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
2		**COST OF EXPENDITURE ETC:-**										
	1	Salary & Wages	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06
	2	Fuel Expenses	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15
	3	Power & Electricity expenses	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47
	4	Administration expenses etc;	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00
	5	Repair & Maintenance	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00
	6	Supporting Material and Spare Parts	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19
	8	Other Expenditures	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40
	9	Land Rental Fee	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98
	10	Depreciation	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73
		Sub- Total	12,754.98	12,754.98	12,754.98	12,754.98	12,754.98	12,754.98	12,754.98	12,754.98	12,754.98	12,754.98
3		**Net Profit before tax**	2,645.02	2,645.02	2,645.02	2,645.02	2,645.02	2,645.02	2,645.02	2,645.02	2,645.02	2,645.02
4		**Income Tax 25%**	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26
5		**Net Profit after tax**	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77
6		**CSR 1.5%**	29.76	29.76	29.76	29.76	29.76	29.76	29.76	29.76	29.76	29.76

PROPOSAL FORM (1) RE - ITEM 12 (b), (c)
PARTICULAR RELATING TO ECONOMIC JUSTIFICATION
PROFIT & LOSS BUDGET
Currency In USD Thousand

Annexure No.(IX)(B)

Sr No.		Particulars	Year 21	Year 22	Year 23	Year 24	Year 25	Year 26	Year 27	Year 28	Year 29	Year 30
			Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD	Total USD
1		**INCOME**										
		Export Sales Income	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
		Sub- Total	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
2		**COST OF EXPENDITURE ETC:-**										
	1	Salary & Wages	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06	7,243.06
	2	Fuel Expenses	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15	1,213.15
	3	Power & Electricity expenses	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47	1,093.47
	4	Administration expenses etc;	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00	924.00
	5	Repair & Maintenance	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00	693.00
	6	Supporting Material and Spare Parts	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19	337.19
	8	Other Expenditures	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40	708.40
	9	Land Rental Fee	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98	337.98
	10	Depreciation	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14
		Sub- Total	12,717.39	12,717.39	12,717.39	12,717.39	12,717.39	12,717.39	12,717.39	12,717.39	12,717.39	12,717.39
3		**Net Profit before tax**	2,682.61	2,682.61	2,682.61	2,682.61	2,682.61	2,682.61	2,682.61	2,682.61	2,682.61	2,682.61
4		**Income Tax 25%**	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65
5		**Net Profit after tax**	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96
6		**CSR 1.5%**	30.18	30.18	30.18	30.18	30.18	30.18	30.18	30.18	30.18	30.18

(3) Calculation for Depreciation:

Year 1						**USD (000)**
Furniture	:USD	213.84	x	5% Per annum	=	10.69
Machineries	:USD	4,800.05	x	10% Per annum	=	480.00
Motor Vehicles	:USD	105.44	x	12.5% Per annum	=	13.18
						503.88
Year 2						
Furniture	:USD	432.14	x	5% Per annum	=	21.61
Machineries	:USD	9,391.16	x	10% Per annum	=	939.12
Motor Vehicles	:USD	187.44	x	12.5% Per annum	=	23.43
						984.15
Year 3						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	613.68	x	5% Per annum	=	30.68
Machineries	:USD	11,533.00	x	10% Per annum	=	1,153.30
Motor Vehicles	:USD	237.88	x	12.5% Per annum	=	29.74
						1,380.86
Year 4						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	699.50	x	5% Per annum	=	34.97
Machineries	:USD	12,377.85	x	10% Per annum	=	1,237.79
Motor Vehicles	:USD	292.88	x	12.5% Per annum	=	36.61
						1,476.51
Year 5						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	751.76	x	5% Per annum	=	37.59
Machineries	:USD	13,136.11	x	10% Per annum	=	1,313.61
Motor Vehicles	:USD	349.88	x	12.5% Per annum	=	43.74
						1,562.08
Year 6 - 8						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	751.76	x	5% Per annum	=	37.59
Machineries	:USD	13,136.11	x	10% Per annum	=	1,313.61
Motor Vehicles	:USD	349.88	x	12.5% Per annum	=	43.74
						1,562.08
Year 9 - 10						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	751.76	x	5% Per annum	=	37.59
Machineries	:USD	13,136.11	x	10% Per annum	=	1,313.61
						1,518.34
Year 11 - 20						
Building	:USD	11,142.80	x	1.5% Per annum	=	167.14
Furniture	:USD	751.76	x	5% Per annum	=	37.59
						204.73
Year 21 - 30						
Building	:USD	11,142.80	x	1.5% Per annum		**167.14**

PROPOSAL FORM (1) RE - ITEM 12 (d), (e)

Annuxe No.(X)

RECOUPMENT PERIOD

Currency in USD Thousand

Sr No.	Particulars	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
1	2	3	4	5	6	7	8	9	10	11	12
1	**NET PROFIT AFTER TAX**										
	1 Profits/ (Losses) in after Tax	(1,131.32)	975.04	2,992.74	2,446.86	1,773.60	1,785.14	1,795.14	1,055.31	1,095.61	1,097.86
	Add back:-										
	2 Depreciation	503.88	984.15	1,380.86	1,476.51	1,562.08	1,562.08	1,562.08	1,562.08	1,518.34	1,518.34
		(627.44)	1,959.19	4,373.60	3,923.37	3,335.67	3,347.21	3,357.21	2,617.38	2,613.95	2,616.20
2	**INVESTMENT**										
	1 Capital Contribution in Cash	(200.00)	(100.00)	(100.00)	(50.00)	(50.00)					
	2 Capital Contribution in kinds										
	a. Value of Machinery & equipment etc:	(4,800.05)	(4,591.11)	(2,141.84)	(844.85)	(758.26)					
	b. Value of Furniture	(213.84)	(218.30)	(181.54)	(85.82)	(52.26)					
	c. Value of Motor Vechicles	(105.44)	(82.00)	(50.44)	(55.00)	(57.00)					
	d. Value of Building Cost	(3,107.63)	(8,035.18)	-	-	-					
		(8,426.95)	(13,026.59)	(2,473.82)	(1,035.67)	(917.52)	-	-	-	-	-
3	**Total Net Profit**	(9,054.39)	(11,067.40)	1,899.78	2,887.70	2,418.15	3,347.21	3,357.21	2,617.38	2,613.95	2,616.20
4	**Opening Balance**	-	(9,054.39)	(20,121.79)	(18,222.01)	(15,334.31)	(12,916.15)	(9,568.94)	(6,211.73)	(3,594.35)	(980.40)
5	**Accumulative Net Profit**	(9,054.39)	(20,121.79)	(18,222.01)	(15,334.31)	(12,916.15)	(9,568.94)	(6,211.73)	(3,594.35)	(980.40)	1,635.80

Note (1) Recoupment period (Payback Period) (Estimated) = 9 years 5 months

For Fulfill months = (980.40) x 12 months / 2,616.20 = 4.50 months

Say = 5 months

PROPOSAL FORM (1) RE - ITEM 12 (d), (e) **Annuxe No.(X)(A)**

RECOUPMENT PERIOD

Currency in USD Thousand

Sr No.	Particulars	Year 11	Year 12	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20
1	2	13	14	15	16	17	18	19	20	21	22
1	NET PROFIT AFTER TAX										
	1 Profits/ (Losses) in after Tax	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77	1,983.77
	Add back:-										
	2 Depreciation	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73	204.73
		2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50
2	INVESTMENT										
	1 Capital Contribution in Cash										
	2 Capital Contribution in kinds										
	a. Value of Machinery & equipment etc:										
	b. Value of Furniture										
	c. Value of Motor Vechicles										
	d. Value of Building Cost										
		-	-	-	-	-	-	-	-	-	-
3	**Total Net Profit**	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50
4	**Opening Balance**	1,635.80	3,824.30	6,012.79	8,201.29	10,389.79	12,578.28	14,766.78	16,955.27	19,143.77	21,332.27
5	**Accumulative Net Profit**	3,824.30	6,012.79	8,201.29	10,389.79	12,578.28	14,766.78	16,955.27	19,143.77	21,332.27	23,520.76

PROPOSAL FORM (1) RE - ITEM 12 (d), (e) **Annuxe No.(X)(B)**

RECOUPMENT PERIOD

Currency in USD Thousand

Sr No.	Particulars	Year 21	Year 22	Year 23	Year 24	Year 25	Year 26	Year 27	Year 28	Year 29	Year 30
1	2	23	24	25	26	27	28	29	30	31	32
1	NET PROFIT AFTER TAX										
	1 Profits/ (Losses) in after Tax	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96	2,011.96
	Add back:-										
	2 Depreciation	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14	167.14
		2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10
2	**INVESTMENT**										
	1 Capital Contribution in Cash										
	2 Capital Contribution in kinds										
	a. Value of Machinery & equipment etc:										
	b. Value of Furniture										
	c. Value of Motor Vechicles										
	d. Value of Building Cost										
		-	-	-	-	-	-	-	-	-	-
3	**Total Net Profit**	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10
4	**Opening Balance**	23,520.76	25,699.86	27,878.96	30,058.06	32,237.16	34,416.26	36,595.36	38,774.46	40,953.56	43,132.66
5	**Accumulative Net Profit**	25,699.86	27,878.96	30,058.06	32,237.16	34,416.26	36,595.36	38,774.46	40,953.56	43,132.66	45,311.75

PROPOSAL FORM (1) RE - ITEM 12 (f)

INTERNAL RATE OF RETURN (IRR)

Currency in USD thousand

YEAR	INVESTMENT	NET PROFIT	DEPRECIATION	TOTAL CASH IN FLOW	CASH FLOW	DISCOUNT FACTOR 10%	NPV	DISCOUNT FACTOR 12%	NPV	REMARKS
0	-	-	-	-	-	1.000	-	1.000	-	
1	(8,426.95)	(1,131.32)	503.88	(9,054.39)	(9,054.39)	0.909	(8,230.44)	0.8930	(8,085.57)	
2	(13,026.59)	975.04	984.15	(11,067.40)	(11,067.40)	0.826	(9,141.67)	0.7970	(8,820.71)	
3	(2,473.82)	2,992.74	1,380.86	1,899.78	1,899.78	0.751	1,426.74	0.7120	1,352.64	
4	(1,035.67)	2,446.86	1,476.51	2,887.70	2,887.70	0.683	1,972.30	0.6360	1,836.58	
5	(917.52)	1,773.60	1,562.08	2,418.15	2,418.15	0.621	1,501.67	0.5670	1,371.09	
6		1,785.14	1,562.08	3,347.21	3,347.21	0.564	1,887.83	0.5070	1,697.04	
7		1,795.14	1,562.08	3,357.21	3,357.21	0.513	1,722.25	0.4520	1,517.46	
8		1,055.31	1,562.08	2,617.38	2,617.38	0.467	1,222.32	0.4040	1,057.42	
9		1,095.61	1,518.34	2,613.95	2,613.95	0.424	1,108.31	0.3610	943.64	
10		1,097.86	1,518.34	2,616.20	2,616.20	0.386	1,009.85	0.3220	842.42	
11		1,983.77	204.73	2,188.50	2,188.50	0.350	765.97	0.2870	628.10	
12		1,983.77	204.73	2,188.50	2,188.50	0.319	698.13	0.2570	562.44	
13		1,983.77	204.73	2,188.50	2,188.50	0.290	634.66	0.2290	501.17	
14		1,983.77	204.73	2,188.50	2,188.50	0.263	575.57	0.2050	448.64	
15		1,983.77	204.73	2,188.50	2,188.50	0.239	523.05	0.1830	400.49	
16		1,983.77	204.73	2,188.50	2,188.50	0.218	477.09	0.1630	356.72	
17		1,983.77	204.73	2,188.50	2,188.50	0.198	433.32	0.1460	319.52	
18		1,983.77	204.73	2,188.50	2,188.50	0.180	393.93	0.1300	284.50	
19		1,983.77	204.73	2,188.50	2,188.50	0.164	358.91	0.1160	253.87	
20		1,983.77	204.73	2,188.50	2,188.50	0.149	326.09	0.1040	227.60	
21		2,011.96	167.14	2,179.10	2,179.10	0.135	294.18	0.0920	200.48	
22		2,011.96	167.14	2,179.10	2,179.10	0.123	268.03	0.0820	178.69	
23		2,011.96	167.14	2,179.10	2,179.10	0.112	244.06	0.0730	159.07	
24		2,011.96	167.14	2,179.10	2,179.10	0.102	222.27	0.0650	141.64	
25		2,011.96	167.14	2,179.10	2,179.10	0.092	200.48	0.0580	126.39	
26		2,011.96	167.14	2,179.10	2,179.10	0.083	180.87	0.0520	113.31	
27		2,011.96	167.14	2,179.10	2,179.10	0.076	165.61	0.0460	100.24	
28		2,011.96	167.14	2,179.10	2,179.10	0.069	150.36	0.0410	89.34	
29		2,011.96	167.14	2,179.10	2,179.10	0.063	137.28	0.0370	80.63	
30		2,011.96	167.14	2,179.10	2,179.10	0.057	124.21	0.0330	71.91	
TOTAL	(25,880.55)	53,843.20	17,349.11	45,311.75	45,311.75		1,653.23		(1,043.24)	

$$IRR \quad \text{Lower Rate} + \frac{\text{NPV of Lower Rate}}{\text{NPV of Lower Rate} - \text{NPV of Higher Rate}} \times (\text{Higher Rate} - \text{Lower Rate})$$

$$= 10\% + \frac{1653.23 \times 2}{2,696.47}$$

$$= 10\% + 1.23\%$$

$$= 11.23\%$$

AMOUNT OF WORKING CAPITAL & INVESTMENT CAPITAL STATEMENT

CASH FLOW STATEMENT

Currency in USD Thousand

Sr. No	Particulars	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
1	2	3	4	5	6	7	8	9	10	11	12
	CASH INFLOW										
1	Income from Sale	3,165.75	9,072.00	14,000.00	14,700.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
	CASH OUTFLOW										
2	Cost of Expenditure etc:-	3,793.19	7,112.81	9,626.40	10,776.63	12,064.33	12,052.79	12,042.79	12,430.85	12,420.85	12,417.85
3	Tax on Operation 25%	-	-	-	-	-	-	-	351.77	365.20	365.95
4	**Cash Flow from Operation (1-2-3)**	(627.44)	1,959.19	4,373.60	3,923.37	3,335.67	3,347.21	3,357.21	2,617.38	2,613.95	2,616.20
5	**Change in Working Capital**	(200.00)	(100.00)	(100.00)	(50.00)	(50.00)	-	-	-	-	-
6	**Capital Investment and Disposal**	(8,226.95)	(12,926.59)	(2,373.82)	(985.67)	(867.52)	-	-	-	-	-
7	Net Cash Flow (4+5+6)	(9,054.39)	(11,067.40)	1,899.78	2,887.70	2,418.15	3,347.21	3,357.21	2,617.38	2,613.95	2,616.20
8	Discount Factor 10%	0.909	0.826	0.751	0.683	0.621	0.564	0.513	0.467	0.424	0.386
	PV at 10%	(8,230.44)	(9,141.67)	1,426.74	1,972.30	1,501.67	1,887.83	1,722.25	1,222.32	1,108.31	1,009.85
	Net Present Value Positive (+)										

AMOUNT OF WORKING CAPITAL & INVESTMENT CAPITAL STATEMENT

CASH FLOW STATEMENT

Currency in USD Thousand

Sr. No	Particulars	Year 11	Year 12	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20
1	2	13	14	15	16	17	18	19	20	21	22
	CASH INFLOW										
1	Income from Sale	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
	CASH OUTFLOW										
2	Cost of Expenditure etc:-	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25
3	Tax on Operation 25%	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26
4	**Cash Flow from Operation (1-2-3)**	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50
5	**Change in Working Capital**	-	-	-	-	-	-	-	-	-	-
6	**Capital Investment and Disposal**	-	-	-	-	-	-	-	-	-	-
7	Net Cash Flow (4+5+6)	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50	2,188.50
8	Discount Factor 10%	0.350	0.319	0.290	0.263	0.239	0.218	0.198	0.180	0.164	0.149
	PV at 10%	765.97	698.13	634.66	575.57	523.05	477.09	433.32	393.93	358.91	326.09
	Net Present Value Positive (+)										

AMOUNT OF WORKING CAPITAL & INVESTMENT CAPITAL STATEMENT

CASH FLOW STATEMENT

Currency in USD Thousand

Sr. No	Particulars	Year 21	Year 22	Year 23	Year 24	Year 25	Year 26	Year 27	Year 28	Year 29	Year 30
1	2	23	24	25	26	27	28	29	30	31	32
	CASH INFLOW										
1	Income from Sale	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
	CASH OUTFLOW										
2	Cost of Expenditure etc:-	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25
3	Tax on Operation 25%	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65
4	**Cash Flow from Operation (1-2-3)**	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10
5	**Change in Working Capital**	-	-	-	-	-	-	-	-	-	-
6	**Capital Investment and Disposal**	-	-	-	-	-	-	-	-	-	-
7	Net Cash Flow (4+5+6)	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10	2,179.10
8	Discount Factor 10%	0.135	0.123	0.112	0.102	0.092	0.083	0.076	0.069	0.063	0.057
	PV at 10%	294.18	268.03	244.06	222.27	200.48	180.87	165.61	150.36	137.28	124.21
	Net Present Value Positive (+)										

FOREIGN EXCHANGE AND LOCAL SAVING

Currency in USD Thousand

	Unit	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
Foreign Currency Earnings											
Income in USD	USD 000	3,165.75	9,072.00	14,000.00	14,700.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
Total Income in USD		**3,165.75**	**9,072.00**	**14,000.00**	**14,700.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
Foreign Exchange Savings											
Local Currency Earings											
Expenditures in FE	USD 000	3,793.19	7,112.81	9,626.40	10,776.63	12,064.33	12,052.79	12,042.79	12,430.85	12,420.85	12,417.85
Taxes:Income Tax	USD 000	-	-	-	-	-	-	-	351.77	365.20	365.95
Total Expenditure in USD	USD 000	**3,793.19**	**7,112.81**	**9,626.40**	**10,776.63**	**12,064.33**	**12,052.79**	**12,042.79**	**12,782.62**	**12,786.05**	**12,783.80**
Net Saving in USD	USD 000	**(627.44)**	**1,959.19**	**4,373.60**	**3,923.37**	**3,335.67**	**3,347.21**	**3,357.21**	**2,617.38**	**2,613.95**	**2,616.20**
Accumulated Foreign Currency Net Savings	USD 000	**(627.44)**	**1,331.75**	**5,705.35**	**9,628.73**	**12,964.40**	**16,311.61**	**19,668.82**	**22,286.20**	**24,900.15**	**27,516.35**

FOREIGN EXCHANGE AND LOCAL SAVING

Currency in USD Thousand

	Year 11	Year 12	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20
Foreign Currency Earnings										
Income in USD	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
Total Income in USD	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
Foreign Exchange Savings										
Local Currency Earings										
Expenditures in FE	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25
Taxes:Income Tax	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26	661.26
Total Expenditure in USD	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**	**13,211.50**
Net Saving in USD	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**	**2,188.50**
Accumulated Foreign Currency Net Savings	**29,704.85**	**31,893.34**	**34,081.84**	**36,270.34**	**38,458.83**	**40,647.33**	**42,835.82**	**45,024.32**	**47,212.82**	**49,401.31**

FOREIGN EXCHANGE AND LOCAL SAVING

Currency in USD Thousand

	Year 21	Year 22	Year 23	Year 24	Year 25	Year 26	Year 27	Year 28	Year 29	Year 30
Foreign Currency Earnings										
Income in USD	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00	15,400.00
Total Income in USD	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**	**15,400.00**
Foreign Exchange Savings										
Local Currency Earings										
Expenditures in FE	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25	12,550.25
Taxes:Income Tax	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65	670.65
Total Expenditure in USD	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**	**13,220.90**
Net Saving in USD	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**	**2,179.10**
Accumulated Foreign Currency Net Savings	**51,580.41**	**53,759.51**	**55,938.61**	**58,117.71**	**60,296.81**	**62,475.91**	**64,655.01**	**66,834.11**	**69,013.21**	**71,192.30**

TAX CONTRIBUTION TO THE HOST COUNTRY (MYANMAR)

Currency in USDThousand

Sr No	Year	Income Tax 25%	Personal Salaries Income Tax (Foreign)(Est) (10%)	Total
1	2014 - 2015	-	42.60	42.60
2	2015 - 2016	-	32.40	32.40
3	2016 - 2017	-	28.80	28.80
4	2017 - 2018	-	25.92	25.92
5	2018 - 2019	-	23.04	23.04
6	2019 - 2020	-	23.04	23.04
7	2020 - 2021	-	23.04	23.04
8	2021 - 2022	351.77	23.04	374.81
9	2022 - 2023	365.20	23.04	388.24
10	2023 - 2024	365.95	23.04	388.99
11	2024 - 2025	661.26	23.04	684.30
12	2025 - 2026	661.26	23.04	684.30
13	2026 - 2027	661.26	23.04	684.30
14	2027 - 2028	661.26	23.04	684.30
15	2028 - 2029	661.26	23.04	684.30
16	2029 - 2030	661.26	23.04	684.30
17	2030 - 2031	661.26	23.04	684.30
18	2031 - 2032	661.26	23.04	684.30
19	2032 - 2033	661.26	23.04	684.30
20	2033 - 2034	661.26	23.04	684.30
21	2034 - 2035	670.65	23.04	693.69
22	2035 - 2036	670.65	23.04	693.69
23	2036 - 2037	670.65	23.04	693.69
24	2037 - 2038	670.65	23.04	693.69
25	2038 - 2039	670.65	23.04	693.69
26	2039 - 2040	670.65	23.04	693.69
27	2040 - 2041	670.65	23.04	693.69
28	2041 - 2042	670.65	23.04	693.69
29	2042 - 2043	670.65	23.04	693.69
30	2043 - 2044	670.65	23.04	693.69
Total				15,130.76

Note : During the course of project life for thirty years,accumulated contribution under tax to Union Government amounting to USD in Thousand (15,130.76)

PROPOSAL FORM (1) RE - ITEM 9 (e)

TOTAL RAW MATERIAL REQUIREMENT

TO BE PURCHASED (IMPORTED)

Attachment - A

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		QTY	QTY	QTY	QTY	QTY
	1.Leather							
1	PIGSKIN NUBUCK	1.2-1.4MM	SQF	9,045.00	25,920.00	40,000.00	42,000.00	44,000.00
2	JUPITER	1.2-1.4MM	SQF	32,442.00	92,968.12	143,469.32	150,642.79	157,816.25
3	ACE	1.2-1.4MM	SQF	101,534.00	290,963.10	449,017.14	471,467.99	493,918.85
4	PU COATED LEATHER	1.2-1.4MM	SQF	82,936.00	237,667.34	366,770.59	385,109.12	403,447.65
5	SUEDE	1.2-1.4MM	SQF	11,504.00	32,966.69	50,874.52	53,418.24	55,961.97
6	SUEDE	1.4-1.6mm	SQF	14,290.00	40,950.45	63,195.14	66,354.89	69,514.65
7	ECO REBOUND	1.2-1.4MM	SQF	633.00	1,813.97	2,799.34	2,939.30	3,079.27
	2.Synthetic							
8	132CM 0.3MM HULEX MONO SMT/ROXANE	140*100CM 1.35MM	M	6,513.00	18,664.12	28,802.65	30,242.78	31,682.92
9	132CM 0.3MM HULEX MONO SMT-NEON/ROXANE	54" 0.7mm	M	6,513.00	18,664.12	28,802.65	30,242.78	31,682.92
10	137CM 0.7mm DE-7 EMBOSS DANIELA	54" 0.7mm	M	7,598.00	21,773.37	33,600.88	35,280.93	36,960.97
11	140*100CM 1.1MM HULEX SCB KID/ATHENA/NEON	54" 0.7mm	M	23,789.00	68,171.46	105,202.88	110,463.02	115,723.16
12	140*100CM 1.1MM HULEX SCB KID/BENGAL	44" 0.8mm	M	5,970.00	17,108.06	26,401.33	27,721.39	29,041.46
13	140*100CM 1.1MM HULEX SCB KID/PRISMA/NEON	44" 1.2mm	M	6,422.00	18,403.34	28,400.22	29,820.23	31,240.24
14	140*100CM 1.1MM HULEX SCB KID/SERGE	140*100CM 1.2mm	M	6,422.00	18,403.34	28,400.22	29,820.23	31,240.24
15	140*100CM 1.1MM HULEX SCB KID/UM 18	100*100CM 1.6MM	M	23,789.00	68,171.46	105,202.88	110,463.02	115,723.16
16	140*100CM 1.1MM HULEX SCB KID-NEON/ATHENA	54" 0.8mm	M	23,789.00	68,171.46	105,202.88	110,463.02	115,723.16
17	140*100CM 1.1MM HULEX SCB KID-NEON/BENGAL	54" 0.6mm	M	2,985.00	8,554.03	13,200.66	13,860.70	14,520.73
18	140*100CM 1.1MM HULEX SCB KID-NEON/PRISMA	54" 0.6mm	M	6,422.00	18,403.34	28,400.22	29,820.23	31,240.24
19	54" 0.7mm CLEAR(9987) R8010	54" 0.8mm	YRD	995.00	2,851.34	4,400.22	4,620.23	4,840.24
20	DE-7 EMBOSS DANIELA	137CM 0.7mm	M	6,558.00	18,793.08	29,001.66	30,451.74	31,901.83
21	R53 EMBOSS DANIELA	137CM 0.7mm	M	59.00	169.07	260.92	273.96	287.01
22	R51 EMBOSS DANIELA	137CM 0.7mm	M	172.00	492.89	760.64	798.67	836.70
23	SUN KID	54" 1.2mm	YRD	6,212.00	17,801.55	27,471.53	28,845.11	30,218.69
24	HULEX	140*100CM 1.2mm	M	2,494.00	7,146.98	11,029.30	11,580.76	12,132.23
25	HULEX EDD	140*100CM 1.2mm	M	836.00	2,395.70	3,697.07	3,881.93	4,066.78

PROPOSAL FORM (1) RE - ITEM 9 (e)
TOTAL RAW MATERIAL REQUIREMENT
TO BE PURCHASED (IMPORTED)

Attachment - B

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		QTY	QTY	QTY	QTY	QTY
	3.Textile							
26	0.5mm NATURAL(NA02) HYPERFAST MESH K/CFK P372	0.5mm	PRS	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
27	3mm GATHERING TAPE	3mm	M	786,915.00	2,255,040.00	3,480,000.00	3,654,000.00	3,828,000.00
28	44" 0.8MM COSMO STROBEL	44"	M	18,362.00	52,619.46	81,202.88	85,263.02	89,323.16
29	44" LJ A 3406	44"	YRD	47,758.00	136,858.75	211,201.77	221,761.86	232,321.94
30	44" LJ A37	44"	YRD	75,798.00	217,212.18	335,203.98	351,964.18	368,724.38
31	44" YHM 354	44"	YRD	75,798.00	217,212.18	335,203.98	351,964.18	368,724.38
32	46" 200G SKETCH MESH UNBACKED	46"	YRD	88,008.00	252,202.03	389,200.66	408,660.70	428,120.73
33	50" S15(A7L5) LJ-F1979AD	50"	YRD	20,080.00	57,542.69	88,800.44	93,240.47	97,680.49
34	18P SLENDER	44"	YRD	25,144.00	72,054.45	111,195.14	116,754.89	122,314.65
35	18P SLENDER	54"	YRD	3,008.00	8,619.94	13,302.38	13,967.49	14,632.61
36	210D NYLON	44"	YRD	8,095.00	23,197.61	35,798.78	37,588.72	39,378.66
37	LJ B 165	44"	YRD	43,282.00	124,032.00	191,407.41	200,977.78	210,548.15
38	LJ B 145	44"	YRD	14,099.00	40,403.10	62,350.47	65,467.99	68,585.51
39	LJ B 165	54"	YRD	1,421.00	4,072.12	6,284.14	6,598.34	6,912.55
40	6OZ CANVAS(CY-6N)	44"	YRD	13,375.00	38,328.36	59,148.70	62,106.14	65,063.57
41	10OZ CANVAS(CY-10N)	44"	YRD	4,985.00	14,285.37	22,045.33	23,147.59	24,249.86
42	8 OZ CANVAS(CY-8N)	44"	YRD	966.00	2,768.24	4,271.97	4,485.57	4,699.17
43	FINON P 3150 ANW	44" 1.0mm	M	2,717.00	7,786.03	12,015.48	12,616.25	13,217.03
44	44" 0.4MM AD 04 NON WOVEN		YRD	8,412.00	24,106.03	37,200.66	39,060.70	40,920.73
45	44" 0.7mm SUPER LIGHT SL3801 ADHESIVE		YRD	4,704.00	13,480.12	20,802.65	21,842.78	22,882.92
46	SUPER LIGHT SL560(SL132)ADHESIVE	44" 0.45MM	YRD	1,203.00	3,447.40	5,320.07	5,586.07	5,852.07
	4.Thread							
47	ECOBOBS	M41(L=23.5M)	PCE	74,984.00	214,879.52	331,604.20	348,184.41	364,764.62
48	ECOBOBS	M41(G=29M)	PCE	215,905.00	618,712.84	954,803.76	1,002,543.95	1,050,284.14
49	NYLBOND	M40	ROLL	50.00	143.28	221.12	232.17	243.23
50	NYLBOND	M60	ROLL	179.00	512.95	791.60	831.18	870.76

PROPOSAL FORM (1) RE - ITEM 9 (e) **Attachment - C**

TOTAL RAW MATERIAL REQUIREMENT

TO BE PURCHASED (IMPORTED)

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		QTY	QTY	QTY	QTY	QTY
51	GRAL INDUSTRIAL	M40	ROLL	32,001.00	91,704.36	141,519.07	148,595.03	155,670.98
52	GRAMAX	M80	ROLL	114.00	326.69	504.14	529.35	554.56
53	NYLBOND	M30	ROLL	6.00	17.19	26.53	27.86	29.19
54	GRAMAX	M80	ROLL	272.00	779.46	1,202.88	1,263.02	1,323.16
55	NYLBOND	M8	ROLL	38.00	108.90	168.05	176.45	184.85
	5.Foam							
56	LATEX ARCH COOKIE	23.0 ASKER C	PRS	160,521.00	460,000.48	709,877.28	745,371.14	780,865.01
57	LATEX FOAM (16.0 ASKER C)	31008	PRS	444,155.00	1,272,802.39	1,964,201.22	2,062,411.28	2,160,621.34
58	TRICOT	36g	YRD	57,127.00	163,707.22	252,634.60	265,266.33	277,898.06
59	T30 FOAM(50.0 ASKER F)	2mm	YRD	4,705.00	13,482.99	20,807.08	21,847.43	22,887.78
60	T30 FOAM(50.0 ASKER F)	4mm	YRD	3,047.00	8,731.70	13,474.85	14,148.59	14,822.33
61	T30 FOAM(50.0 ASKER F)	6mm	YRD	5,945.00	17,036.42	26,290.77	27,605.31	28,919.84
62	T30 FOAM(50.0 ASKER F)	8mm	YRD	9,099.00	26,074.74	40,238.80	42,250.74	44,262.68
63	T30 FOAM(50.0 ASKER F)	12mm	YRD	472.00	1,352.60	2,087.34	2,191.71	2,296.07
64	T50 FOAM(80.0 ASKER F)	2mm	YRD	965.00	2,765.37	4,267.55	4,480.93	4,694.31
65	T50 FOAM(80.0 ASKER F)	4mm	YRD	1,806.00	5,175.40	7,986.73	8,386.07	8,785.41
66	T50 FOAM(80.0 ASKER F)	5mm	YRD	1,698.00	4,865.91	7,509.12	7,884.58	8,260.03
67	T50 FOAM(80.0 ASKER F)	6mm	YRD	5,415.00	15,517.61	23,946.93	25,144.28	26,341.63
68	T50 FOAM(80.0 ASKER F)	8mm	YRD	6,141.00	17,598.09	27,157.54	28,515.42	29,873.30
69	T50 FOAM(80.0 ASKER F)	10mm	YRD	1,978.00	5,668.30	8,747.38	9,184.74	9,622.11
70	T50 FOAM(80.0 ASKER F)	12mm	YRD	5,008.00	14,351.28	22,147.04	23,254.40	24,361.75
71	T50 FOAM(80.0 ASKER F)	14MM	YRD	478.00	1,369.79	2,113.88	2,219.57	2,325.26
72	T50 FOAM(80.0 ASKER F)	20mm	YRD	185.00	530.15	818.13	859.04	899.95
73	015 40C DC	2mm	YRD	4,134.00	11,846.69	18,281.92	19,196.02	20,110.12
74	015 40C DC	3mm	YRD	12,451.00	35,680.48	55,062.46	57,815.59	60,568.71
75	015 40C DC	4mm	YRD	14,928.00	42,778.75	66,016.58	69,317.41	72,618.24
76	25% RECYCLE EVA	3mm	YRD	6,343.00	18,176.95	28,050.86	29,453.40	30,855.94

PROPOSAL FORM (1) RE - ITEM 9 (e)

Attachment - D

TOTAL RAW MATERIAL REQUIREMENT

TO BE PURCHASED (IMPORTED)

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		QTY	QTY	QTY	QTY	QTY
	6.Shoe Lace							
77	GATHERING TAPE	3mm	M	71,648.00	205,319.64	316,851.30	332,693.87	348,536.43
78	REG FLAT E SOURCING TTL 364 C WITH LACE TIP 20MM	6mm	PRS	812.00	2,326.93	3,590.94	3,770.48	3,950.03
79	8mm TTO 264N	8mm	YRD	71,185.00	203,992.84	314,803.76	330,543.95	346,284.14
	7.Eyelet							
80	ALUMIUIUM EYELETS	NORMAL	SET	16,281,000.00	46,656,000.00	72,000,000.00	75,600,000.00	79,200,000.00
81	ALUMIUIUM EYELETS	DULL FINISHED	SET	16,281,000.00	46,656,000.00	72,000,000.00	75,600,000.00	79,200,000.00
	8. Packing							
82	Standard Hangtag	HSD2	PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
83	20100003 SP ADIFIT HANGTAG		PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
84	Standard shoes box label	ABSBOX	PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
85	Standard Outer carton label	OSD2	PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
86	RUNNING WHITE FTW(01F7) WRAPPING PAPER		PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
87	SHOE BOX	Paper made	PCE	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
	9.Bottom							
88	EVA Midsole		PRS	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
89	Rubber OUTSOLE		PRS	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
90	Heel counter	HC C2002	PRS	904,500.00	2,592,000.00	4,000,000.00	4,200,000.00	4,400,000.00
	10.Chemical							
91	Hot melt cement		KGS	3,799.00	10,886.69	16,800.44	17,640.47	18,480.49
92	Water-based PU adhesive	NWA-01	KGS	14,925.00	42,770.15	66,003.32	69,303.48	72,603.65
93	Water-based Primer	6002	KGS	2,036.00	5,834.51	9,003.87	9,454.06	9,904.25
94	Water-based adhesive	6326K3	KGS	2,036.00	5,834.51	9,003.87	9,454.06	9,904.25
95	Water-based Rubber Primer	6006EAB	KGS	2,804.00	8,035.34	12,400.22	13,020.23	13,640.24
96	PU Primer	PU45	KGS	848.00	2,430.09	3,750.14	3,937.64	4,125.15
97	Rubber Primer	001AB	KGS	7,463.00	21,386.51	33,003.87	34,654.06	36,304.25
98	EVA/Phylon Primer	258H	KGS	3,890.00	11,147.46	17,202.88	18,063.02	18,923.16

TOTAL RAW MATERIAL REQUIREMENT

TO BE PURCHASED (IMPORTED)

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		QTY	QTY	QTY	QTY	QTY
99	Leathers Primer	PL55	KGS	3,166.00	9,072.72	14,001.10	14,701.16	15,401.21
100	EVA/Phylon Primer	320NT5-1	KGS	3,166.00	9,072.72	14,001.10	14,701.16	15,401.21
101	Oil Leathers Primer	311FT6	KGS	1,357.00	3,888.72	6,001.10	6,301.16	6,601.21
102	Nylons Primer	740A8	KGS	453.00	1,298.15	2,003.32	2,103.48	2,203.65
103	Adhesive	577NT3	KGS	1,086.00	3,112.12	4,802.65	5,042.78	5,282.92
104	PU Adhesive	98NH	KGS	9,950.00	28,513.43	44,002.21	46,202.32	48,402.43
105	Hardener	WH-03	KGS	394.00	1,129.08	1,742.40	1,829.52	1,916.64
106	Hardener	RFE02	KGS	353.00	1,011.58	1,561.08	1,639.14	1,717.19
107	Hardener	348	KGS	995.00	2,851.34	4,400.22	4,620.23	4,840.24
108	Cleaner	311A5	KGS	7,689.00	22,034.15	34,003.32	35,703.48	37,403.65
109	NATURAL RUBBER LATEX		KGS	764.00	2,189.37	3,378.66	3,547.60	3,716.53
110	Cleaner	MEK	KGS	560.00	1,604.78	2,476.51	2,600.33	2,724.16
111	Oil Paint		KGS	1,809.00	5,184.00	8,000.00	8,400.00	8,800.00
112	Anti-blocking primer	T-009	KGS	114.00	326.69	504.14	529.35	554.56
113	Waterbase deluster	CW-101	KGS	64.00	183.40	283.03	297.18	311.33
114	Primer	C-106C	KGS	815.00	2,335.52	3,604.20	3,784.41	3,964.62
115	Gold-oil	C-11008	KGS	751.00	2,152.12	3,321.17	3,487.23	3,653.29
116	Waterbase platform glue	C-04	KGS	597.00	1,710.81	2,640.13	2,772.14	2,904.15
117	Primer	C-20	KGS	236.00	676.30	1,043.67	1,095.86	1,148.04
118	Primer	C-22	KGS	1,809.00	5,184.00	8,000.00	8,400.00	8,800.00
119	Bridging Agent	CW-75	KGS	10.00	28.66	44.22	46.44	48.65

THE USE OF RAW MATERIAL PER UNIT CONSUMPTION

Attachment - 1

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption
	1.Leather							
1	PIGSKIN NUBUCK	1.2-1.4MM	SQF	0.010000000	0.010000000	0.010000000	0.010000000	0.010000000
2	JUPITER	1.2-1.4MM	SQF	0.035867330	0.035867330	0.035867330	0.035867330	0.035867330
3	ACE	1.2-1.4MM	SQF	0.112254284	0.112254284	0.112254284	0.112254284	0.112254284
4	PU COATED LEATHER	1.2-1.4MM	SQF	0.091692648	0.091692648	0.091692648	0.091692648	0.091692648
5	SUEDE	1.2-1.4MM	SQF	0.012718629	0.012718629	0.012718629	0.012718629	0.012718629
6	SUEDE	1.4-1.6mm	SQF	0.015798784	0.015798784	0.015798784	0.015798784	0.015798784
7	ECO REBOUND	1.2-1.4MM	SQF	0.000699834	0.000699834	0.000699834	0.000699834	0.000699834
	2.Synthetic							
8	132CM 0.3MM HULEX MONO SMT/ROXANE	140*100CM 1.35MM	M	0.007200663	0.007200663	0.007200663	0.007200663	0.007200663
9	132CM 0.3MM HULEX MONO SMT-NEON/ROXANE	54" 0.7mm	M	0.007200663	0.007200663	0.007200663	0.007200663	0.007200663
10	137CM 0.7mm DE-7 EMBOSS DANIELA	54" 0.7mm	M	0.008400221	0.008400221	0.008400221	0.008400221	0.008400221
11	140*100CM 1.1MM HULEX SCB KID/ATHENA/NEON	54" 0.7mm	M	0.026300719	0.026300719	0.026300719	0.026300719	0.026300719
12	140*100CM 1.1MM HULEX SCB KID/BENGAL	44" 0.8mm	M	0.006600332	0.006600332	0.006600332	0.006600332	0.006600332
13	140*100CM 1.1MM HULEX SCB KID/PRISMA/NEON	44" 1.2mm	M	0.007100055	0.007100055	0.007100055	0.007100055	0.007100055
14	140*100CM 1.1MM HULEX SCB KID/SERGE	140*100CM 1.2mm	M	0.007100055	0.007100055	0.007100055	0.007100055	0.007100055
15	140*100CM 1.1MM HULEX SCB KID/UM 18	100*100CM 1.6MM	M	0.026300719	0.026300719	0.026300719	0.026300719	0.026300719
16	140*100CM 1.1MM HULEX SCB KID-NEON/ATHENA	54" 0.8mm	M	0.026300719	0.026300719	0.026300719	0.026300719	0.026300719
17	140*100CM 1.1MM HULEX SCB KID-NEON/BENGAL	54" 0.6mm	M	0.003300166	0.003300166	0.003300166	0.003300166	0.003300166
18	140*100CM 1.1MM HULEX SCB KID-NEON/PRISMA	54" 0.6mm	M	0.007100055	0.007100055	0.007100055	0.007100055	0.007100055
19	54" 0.7mm CLEAR(9987) R8010	54" 0.8mm	YRD	0.001100055	0.001100055	0.001100055	0.001100055	0.001100055
20	DE-7 EMBOSS DANIELA	137CM 0.7mm	M	0.007250415	0.007250415	0.007250415	0.007250415	0.007250415
21	R53 EMBOSS DANIELA	137CM 0.7mm	M	0.000065229	0.000065229	0.000065229	0.000065229	0.000065229
22	R51 EMBOSS DANIELA	137CM 0.7mm	M	0.000190160	0.000190160	0.000190160	0.000190160	0.000190160
23	SUN KID	54" 1.2mm	YRD	0.006867883	0.006867883	0.006867883	0.006867883	0.006867883
24	HULEX	140*100CM 1.2mm	M	0.002757324	0.002757324	0.002757324	0.002757324	0.002757324
25	HULEX EDD	140*100CM 1.2mm	M	0.000924268	0.000924268	0.000924268	0.000924268	0.000924268

THE USE OF RAW MATERIAL PER UNIT CONSUMPTION

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption
	3.Textile							
26	0.5mm NATURAL(NA02) HYPERFAST MESH K/CFK P372	0.5mm	PRS	1.000000000	1.000000000	1.000000000	1.000000000	1.000000000
27	3mm GATHERING TAPE	3mm	M	0.870000000	0.870000000	0.870000000	0.870000000	0.870000000
28	44" 0.8MM COSMO STROBEL	44"	M	0.020300719	0.020300719	0.020300719	0.020300719	0.020300719
29	44" LJ A 3406	44"	YRD	0.052800442	0.052800442	0.052800442	0.052800442	0.052800442
30	44" LJ A37	44"	YRD	0.083800995	0.083800995	0.083800995	0.083800995	0.083800995
31	44" YHM 354	44"	YRD	0.083800995	0.083800995	0.083800995	0.083800995	0.083800995
32	46" 200G SKETCH MESH UNBACKED	46"	YRD	0.097300166	0.097300166	0.097300166	0.097300166	0.097300166
33	50" S15(A7L5) LJ-F1979AD	50"	YRD	0.022200111	0.022200111	0.022200111	0.022200111	0.022200111
34	18P SLENDER	44"	YRD	0.027798784	0.027798784	0.027798784	0.027798784	0.027798784
35	18P SLENDER	54"	YRD	0.003325594	0.003325594	0.003325594	0.003325594	0.003325594
36	210D NYLON	44"	YRD	0.008949696	0.008949696	0.008949696	0.008949696	0.008949696
37	LJ B 165	44"	YRD	0.047851852	0.047851852	0.047851852	0.047851852	0.047851852
38	LJ B 145	44"	YRD	0.015587617	0.015587617	0.015587617	0.015587617	0.015587617
39	LJ B 165	54"	YRD	0.001571034	0.001571034	0.001571034	0.001571034	0.001571034
40	6OZ CANVAS(CY-6N)	44"	YRD	0.014787175	0.014787175	0.014787175	0.014787175	0.014787175
41	10OZ CANVAS(CY-10N)	44"	YRD	0.005511332	0.005511332	0.005511332	0.005511332	0.005511332
42	8 OZ CANVAS(CY-8N)	44"	YRD	0.001067993	0.001067993	0.001067993	0.001067993	0.001067993
43	FINON P 3150 ANW	44" 1.0mm	M	0.003003870	0.003003870	0.003003870	0.003003870	0.003003870
44	44" 0.4MM AD 04 NON WOVEN		YRD	0.009300166	0.009300166	0.009300166	0.009300166	0.009300166
45	44" 0.7mm SUPER LIGHT SL3801 ADHESIVE		YRD	0.005200663	0.005200663	0.005200663	0.005200663	0.005200663
46	SUPER LIGHT SL560(SL132)ADHESIVE	44" 0.45MM	YRD	0.001330017	0.001330017	0.001330017	0.001330017	0.001330017
	4.Thread							
47	ECOBOBS	M41(L=23.5M)	PCE	0.082901050	0.082901050	0.082901050	0.082901050	0.082901050
48	ECOBOBS	M41(G=29M)	PCE	0.238700940	0.238700940	0.238700940	0.238700940	0.238700940
49	NYLBOND	M40	ROLL	0.000055279	0.000055279	0.000055279	0.000055279	0.000055279
50	NYLBOND	M60	ROLL	0.000197899	0.000197899	0.000197899	0.000197899	0.000197899
51	GRAL INDUSTRIAL	M40	ROLL	0.035379768	0.035379768	0.035379768	0.035379768	0.035379768

THE USE OF RAW MATERIAL PER UNIT CONSUMPTION

Attachment - 3

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption
52	GRAMAX	M80	ROLL	0.000126036	0.000126036	0.000126036	0.000126036	0.000126036
53	NYLBOND	M30	ROLL	0.000006633	0.000006633	0.000006633	0.000006633	0.000006633
54	GRAMAX	M80	ROLL	0.000300719	0.000300719	0.000300719	0.000300719	0.000300719
55	NYLBOND	M8	ROLL	0.000042012	0.000042012	0.000042012	0.000042012	0.000042012
	5.Foam							
56	LATEX ARCH COOKIE	23.0 ASKER C	PRS	0.177469320	0.177469320	0.177469320	0.177469320	0.177469320
57	LATEX FOAM (16.0 ASKER C)	31008	PRS	0.491050304	0.491050304	0.491050304	0.491050304	0.491050304
58	TRICOT	36g	YRD	0.063158651	0.063158651	0.063158651	0.063158651	0.063158651
59	T30 FOAM(50.0 ASKER F)	2mm	YRD	0.005201769	0.005201769	0.005201769	0.005201769	0.005201769
60	T30 FOAM(50.0 ASKER F)	4mm	YRD	0.003368712	0.003368712	0.003368712	0.003368712	0.003368712
61	T30 FOAM(50.0 ASKER F)	6mm	YRD	0.006572692	0.006572692	0.006572692	0.006572692	0.006572692
62	T30 FOAM(50.0 ASKER F)	8mm	YRD	0.010059701	0.010059701	0.010059701	0.010059701	0.010059701
63	T30 FOAM(50.0 ASKER F)	12mm	YRD	0.000521835	0.000521835	0.000521835	0.000521835	0.000521835
64	T50 FOAM(80.0 ASKER F)	2mm	YRD	0.001066888	0.001066888	0.001066888	0.001066888	0.001066888
65	T50 FOAM(80.0 ASKER F)	4mm	YRD	0.001996683	0.001996683	0.001996683	0.001996683	0.001996683
66	T50 FOAM(80.0 ASKER F)	5mm	YRD	0.001877280	0.001877280	0.001877280	0.001877280	0.001877280
67	T50 FOAM(80.0 ASKER F)	6mm	YRD	0.005986733	0.005986733	0.005986733	0.005986733	0.005986733
68	T50 FOAM(80.0 ASKER F)	8mm	YRD	0.006789386	0.006789386	0.006789386	0.006789386	0.006789386
69	T50 FOAM(80.0 ASKER F)	10mm	YRD	0.002186844	0.002186844	0.002186844	0.002186844	0.002186844
70	T50 FOAM(80.0 ASKER F)	12mm	YRD	0.005536761	0.005536761	0.005536761	0.005536761	0.005536761
71	T50 FOAM(80.0 ASKER F)	14MM	YRD	0.000528469	0.000528469	0.000528469	0.000528469	0.000528469
72	T50 FOAM(80.0 ASKER F)	20mm	YRD	0.000204533	0.000204533	0.000204533	0.000204533	0.000204533
73	015 40C DC	2mm	YRD	0.004570481	0.004570481	0.004570481	0.004570481	0.004570481
74	015 40C DC	3mm	YRD	0.013765616	0.013765616	0.013765616	0.013765616	0.013765616
75	015 40C DC	4mm	YRD	0.016504146	0.016504146	0.016504146	0.016504146	0.016504146
76	25% RECYCLE EVA	3mm	YRD	0.007012714	0.007012714	0.007012714	0.007012714	0.007012714
	6.Shoe Lace							
77	GATHERING TAPE	3mm	M	0.079212825	0.079212825	0.079212825	0.079212825	0.079212825

THE USE OF RAW MATERIAL PER UNIT CONSUMPTION

Attachment - 4

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption
78	REG FLAT E SOURCING TTL 364 C WITH LACE TIP 20MM	6mm	PRS	0.000897734	0.000897734	0.000897734	0.000897734	0.000897734
79	8mm TTO 264N	8mm	YRD	0.078700940	0.078700940	0.078700940	0.078700940	0.078700940
	7.Eyelet							
80	ALUMIUIUM EYELETS	NORMAL	SET	18.000000000	18.000000000	18.000000000	18.000000000	18.000000000
81	ALUMIUIUM EYELETS	DULL FINISHED	SET	18.000000000	18.000000000	18.000000000	18.000000000	18.000000000
	8. Packing							
82	Standard Hangtag	HSD2	PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
83	20100003 SP ADIFIT HANGTAG		PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
84	Standard shoes box label	ABSBOX	PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
85	Standard Outer carton label	OSD2	PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
86	RUNNING WHITE FTW(01F7) WRAPPING PAPER		PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
87	SHOE BOX	Paper made	PCE	1.000000000	1.000000000	1.000000000	1.000000000	1.000000000
	9.Bottom							
88	EVA Midsole		PRS	1.000000000	1.000000000	1.000000000	1.000000000	1.000000000
89	Rubber OUTSOLE		PRS	1.000000000	1.000000000	1.000000000	1.000000000	1.000000000
90	Heel counter	HC C2002	PRS	1.000000000	1.000000000	1.000000000	1.000000000	1.000000000
	10.Chemical							
91	Hot melt cement		KGS	0.004200111	0.004200111	0.004200111	0.004200111	0.004200111
92	Water-based PU adhesive	NWA-01	KGS	0.016500829	0.016500829	0.016500829	0.016500829	0.016500829
93	Water-based Primer	6002	KGS	0.002250967	0.002250967	0.002250967	0.002250967	0.002250967
94	Water-based adhesive	6326K3	KGS	0.002250967	0.002250967	0.002250967	0.002250967	0.002250967
95	Water-based Rubber Primer	6006EAB	KGS	0.003100055	0.003100055	0.003100055	0.003100055	0.003100055
96	PU Primer	PU45	KGS	0.000937535	0.000937535	0.000937535	0.000937535	0.000937535
97	Rubber Primer	001AB	KGS	0.008250967	0.008250967	0.008250967	0.008250967	0.008250967
98	EVA/Phylon Primer	258H	KGS	0.004300719	0.004300719	0.004300719	0.004300719	0.004300719
99	Leathers Primer	PL55	KGS	0.003500276	0.003500276	0.003500276	0.003500276	0.003500276
100	EVA/Phylon Primer	320NT5-1	KGS	0.003500276	0.003500276	0.003500276	0.003500276	0.003500276
101	Oil Leathers Primer	311FT6	KGS	0.001500276	0.001500276	0.001500276	0.001500276	0.001500276

THE USE OF RAW MATERIAL PER UNIT CONSUMPTION **Attachment - 5**

SR NO	Particulars		A/U	Year 1	Year 2	Year 3	Year 4	Year 5 - Year 30
	TYPE	Specification		Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption	Per Unit Consumption
102	Nylons Primer	740A8	KGS	0.000500829	0.000500829	0.000500829	0.000500829	0.000500829
103	Adhesive	577NT3	KGS	0.001200663	0.001200663	0.001200663	0.001200663	0.001200663
104	PU Adhesive	98NH	KGS	0.011000553	0.011000553	0.011000553	0.011000553	0.011000553
105	Hardener	WH-03	KGS	0.000435600	0.000435600	0.000435600	0.000435600	0.000435600
106	Hardener	RFE02	KGS	0.000390271	0.000390271	0.000390271	0.000390271	0.000390271
107	Hardener	348	KGS	0.001100055	0.001100055	0.001100055	0.001100055	0.001100055
108	Cleaner	311A5	KGS	0.008500829	0.008500829	0.008500829	0.008500829	0.008500829
109	NATURAL RUBBER LATEX		KGS	0.000844666	0.000844666	0.000844666	0.000844666	0.000844666
110	Cleaner	MEK	KGS	0.000619127	0.000619127	0.000619127	0.000619127	0.000619127
111	Oil Paint		KGS	0.002000000	0.002000000	0.002000000	0.002000000	0.002000000
112	Anti-blocking primer	T-009	KGS	0.000126036	0.000126036	0.000126036	0.000126036	0.000126036
113	Waterbase deluster	CW-101	KGS	0.000070757	0.000070757	0.000070757	0.000070757	0.000070757
114	Primer	C-106C	KGS	0.000901050	0.000901050	0.000901050	0.000901050	0.000901050
115	Gold-oil	C-11008	KGS	0.000830293	0.000830293	0.000830293	0.000830293	0.000830293
116	Waterbase platform glue	C-04	KGS	0.000660033	0.000660033	0.000660033	0.000660033	0.000660033
117	Primer	C-20	KGS	0.000260918	0.000260918	0.000260918	0.000260918	0.000260918
118	Primer	C-22	KGS	0.002000000	0.002000000	0.002000000	0.002000000	0.002000000
119	Bridging Agent	CW-75	KGS	0.000011056	0.000011056	0.000011056	0.000011056	0.000011056

SUPPORTING MATERIAL AND SPARE PARATS
(TO BE PURCHASED -IMPORTED)

Currency in USD

Sr. No.	Particulars	Unit	Year 1			Year 2			Year 3			Year 4			Year 5 - Year 30		
			Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount
1	Generator filter(250H)	Pc	40.00	150.00	6,000.00	40.00	273.00	10,920.00	40.00	273.00	10,920.00	40.00	273.00	10,920.00	40.00	273.00	10,920.00
2	Generator circuit board	Pc	40.00	1.00	40.00	40.00	3.00	120.00	40.00	3.00	120.00	40.00	3.00	120.00	40.00	3.00	120.00
3	Drive belt	Pc	40.00	10.00	400.00	40.00	15.00	600.00	40.00	15.00	600.00	40.00	15.00	600.00	40.00	15.00	600.00
4	Lubricating oil	Pc	33.30	2,250.00	74,925.00	33.30	3,303.00	109,989.90	33.30	-	0.00	33.30	-	0.00	33.30	-	0.00
5	Switch	Pc	25.00	15.00	375.00	25.00	15.00	375.00	25.00	21.00	525.00	25.00	21.00	525.00	25.00	21.00	525.00
6	Circuit Breaker	Pc	5.20	15.00	78.00	5.20	15.00	78.00	5.20	21.00	109.20	5.20	21.00	109.20	5.20	21.00	109.20
7	safety valve	Pc	20.10	-	0.00	20.10	5.00	100.50	20.10	5.00	100.50	20.10	5.00	100.50	20.10	5.00	100.50
8	Control box	Pc	120.00	-	0.00	120.00	5.00	600.00	120.00	5.00	600.00	120.00	5.00	600.00	120.00	5.00	600.00
9	Resister	Pc	5.20	15.00	78.00	5.20	21.00	109.20	5.20	21.00	109.20	5.20	21.00	109.20	5.20	21.00	109.20
10	Timer	Pc	11.90	15.00	178.50	11.90	21.00	249.90	11.90	21.00	249.90	11.90	21.00	249.90	11.90	21.00	249.90
11	Computer stitching machine cover	Pc	15.20	-	0.00	15.20	5.00	76.00	15.20	5.00	76.00	15.20	10.00	152.00	15.20	10.00	152.00
12	Computer stitching machine bobin case	Pc	25.00	-	0.00	25.00	5.00	125.00	25.00	5.00	125.00	25.00	10.00	250.00	25.00	10.00	250.00
13	Computer stitching machine bobin shuttle	Pc	15.20	-	0.00	15.20	5.00	76.00	15.20	5.00	76.00	15.20	10.00	152.00	15.20	10.00	152.00
14	Computer stitching machine air pressure meter	Pc	24.80	-	0.00	24.80	5.00	124.00	24.80	5.00	124.00	24.80	10.00	248.00	24.80	10.00	248.00
15	Computer stitching machine threat cutter	Pc	33.80	150.00	5,070.00	33.80	288.00	9,734.40	33.80	288.00	9,734.40	33.80	288.00	9,734.40	33.80	288.00	9,734.40
16	Bobin case	Pc	0.40	-	0.00	0.40	5.00	2.00	0.40	15.00	6.00	0.40	20.00	8.00	0.40	20.00	8.00
17	Bobin shuttle	Pc	6.40	-	0.00	6.40	5.00	32.00	6.40	15.00	96.00	6.40	20.00	128.00	6.40	20.00	128.00
18	Bobin cover	Pc	1.60	-	0.00	1.60	5.00	8.00	1.60	5.00	8.00	1.60	15.00	24.00	1.60	15.00	24.00
19	Screw	Pc	0.72	150.00	108.00	0.72	288.00	207.36	0.72	288.00	207.36	0.72	288.00	207.36	0.72	288.00	207.36
20	Thread cutter	Pc	7.40	288.00	2,131.20	7.40	288.00	2,131.20	7.40	288.00	2,131.20	7.40	288.00	2,131.20	7.40	288.00	2,131.20
21	Broad ax	Pc	88.60	-	0.00	88.60	5.00	443.00	88.60	8.00	708.80	88.60	10.00	886.00	88.60	10.00	886.00
22	Strobel machine's bearing	Pc	2.80	-	0.00	2.80	5.00	14.00	2.80	5.00	14.00	2.80	10.00	28.00	2.80	10.00	28.00
23	Latch needle	Pc	8.96	21.00	188.16	8.96	21.00	188.16	8.96	21.00	188.16	8.96	21.00	188.16	8.96	21.00	188.16
24	Temperature sensor wire	Pc	3.90	10.00	39.00	3.90	21.00	81.90	3.90	21.00	81.90	3.90	21.00	81.90	3.90	21.00	81.90
25	Trimming knife	Pc	5.50	15.00	82.50	5.50	30.00	165.00	5.50	40.00	220.00	5.50	50.00	275.00	5.50	50.00	275.00
26	Electronic food pedal	Pc	10.40	-	0.00	10.40	5.00	52.00	10.40	5.00	52.00	10.40	5.00	52.00	10.40	5.00	52.00
27	Grinding stone	Pc	1.34	10.00	13.40	1.34	21.00	28.14	1.34	21.00	28.14	1.34	21.00	28.14	1.34	21.00	28.14
28	Skiving knife	Pc	8.91	-	0.00	8.91	21.00	187.11	8.91	21.00	187.11	8.91	21.00	187.11	8.91	21.00	187.11
29	Belt	Pc	11.90	10.00	119.00	11.90	42.00	499.80	11.90	42.00	499.80	11.90	50.00	595.00	11.90	50.00	595.00
30	Counter lasting wipers	Pc	81.33	1.00	81.33	81.33	3.00	243.99	81.33	3.00	243.99	81.33	3.00	243.99	81.33	3.00	243.99
31	Printing squeegee - 1M	Pc	61.61	4.00	246.44	61.61	3.00	184.83	61.61	6.00	369.66	61.61	6.00	369.66	61.61	6.00	369.66
32	Slitting machine knife	Pc	73.93	-	0.00	73.93	3.00	221.79	73.93	3.00	221.79	73.93	3.00	221.79	73.93	3.00	221.79
33	Platform 8713	Pc	14.38	-	0.00	14.38	2.00	28.76	14.38	6.00	86.28	14.38	10.00	143.80	14.38	10.00	143.80
34	Cement brush	Pc	1.08	1,500.00	1,620.00	1.08	3,000.00	3,240.00	1.08	4,000.00	4,320.00	1.08	4,500.00	4,860.00	1.08	4,500.00	4,860.00
35	ORTHOPEDIC FOOT - SIZE 5.5 UK	Pc	760.00	-	0.00	760.00	1.00	760.00	760.00	-	0.00	760.00	1.00	760.00	760.00	1.00	760.00
36	ORTHOPEDIC FOOT - SIZE 8.5 UK	Pc	760.00	-	0.00	760.00	1.00	760.00	760.00	-	0.00	760.00	1.00	760.00	760.00	1.00	760.00
37	Artificial flexing foot.	Pc	484.11	-	0.00	484.11	1.00	484.11	484.11	-	0.00	484.11	1.00	484.11	484.11	1.00	484.11
38	Forming machine EVA mold(cold process)	Pc	238.22		0.00	238.22	3.00	714.66	238.22	-	0.00	238.22	3.00	714.66	238.22	3.00	714.66
39	Forming machine EVA mold(heat process)	Pc	238.22		0.00	238.22	3.00	714.66	238.22	-	0.00	238.22	3.00	714.66	238.22	3.00	714.66
40	LM-898A-Left/Right PU Sponge mold (200*75*50mm)	Pc	39.02		0.00	39.02	10.00	390.20	39.02	15.00	585.30	39.02	15.00	585.30	39.02	15.00	585.30

SUPPORTING MATERIAL AND SPARE PARATS
(TO BE PURCHASED -IMPORTED)

Currency in USD

Sr. No.	Particulars	Unit	Year 1			Year 2			Year 3			Year 4			Year 5 - Year 30		
			Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount
41	LM-898A-Front/Rear PU Sponge mold (350*75*50mm)	Pc	39.02		0.00	39.02	10.00	390.20	39.02	15.00	585.30	39.02	15.00	585.30	39.02	15.00	585.30
42	Toe lasting wipers EF-868-2B	Pc	129.38	-	0.00	129.38	1.00	129.38	129.38	1.00	129.38	129.38	1.00	129.38	129.38	1.00	129.38
43	Toe lasting tighting equipment EP-868-2B	Pc	44.36	-	0.00	44.36	1.00	44.36	44.36	1.00	44.36	44.36	1.00	44.36	44.36	1.00	44.36
44	Cutting die	Set	650.00	5.00	3,250.00	650.00	10.00	6,500.00	650.00	10.00	6,500.00	650.00	7.00	4,550.00	650.00	7.00	4,550.00
45	Cutting board	kg	2.35	40,000.00	94,000.00	2.35	85,000.00	199,750.00	2.35	100,000.00	235,000.00	2.35	100,000.00	235,000.00	2.35	100,000.00	235,000.00
46	Shoe last	Pair	27.00	1,800.00	48,600.00	27.00	1,800.00	48,600.00	27.00	1,500.00	40,500.00	27.00	1,200.00	32,400.00	27.00	900.00	24,300.00
47	Outsole mold	Set	1,300.00	-	0.00	1,300.00	26.00	33,800.00	1,300.00	26.00	33,800.00	1,300.00	26.00	33,800.00	1,300.00	26.00	33,800.00
	Total in USD			46,435.00	237,623.53		94,624.00	434,274.51		107,074.00	350,283.73		107,349.00	345,057.08		107,049.00	336,957.08
	Total in USD'000				237.62			434.27			350.28			345.06			336.96

SUPPORTING MATERIAL AND SPARE PARATS
(TO BE PURCHASED - LOCAL)

Currency in USD

Sr. No.	Particulars	Unit	Year 1			Year 2			Year 3			Year 4			Year 5 - Year 30		
			Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount	Unit Price	Qty	Total Amount
1	Starter	Pc	6.90	21.00	144.90	6.90	21.00	144.90	6.90	21.00	144.90	6.90	21.00	144.90	6.90	21.00	144.90
2	Air tube	Pc	4.00	21.00	84.00	4.00	21.00	84.00	4.00	21.00	84.00	4.00	21.00	84.00	4.00	21.00	84.00
	Total in USD			42.00	228.90		42.00	228.90		42.00	228.90		42.00	228.90		42.00	228.90
	Total in USD'000				0.23			0.23			0.23			0.23			0.23

Nature of Business

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes"** with advanced technology and machines.

We, "Tsang Yih Co., Ltd." have planned to produce the variety of shoes by using advanced technology in Myanmar and then 100% export back to ordered countries. Our CMP price will define the competitive one in international price and we will contribute the tax according to the tax system in Myanmar.

Moreover, according to the setting up of our business, there will be many benefits such as employment opportunities for Myanmar citizens and getting technical know- how and expending business environment for local people.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

<u>လုပ်ငန်းသဘောသဘာဝ</u>

ကျွန်တော်တို့၏ "**ချန်းရီ ကုမ္ပဏီလီမိတက်**" "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်တော်တို့ "**ချန်းရီ ကုမ္ပဏီလီမိတက်**" "Tsang Yih Co., Ltd." သည် "ဖိနပ်အမျိုးမျိုး" ကို အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ပြီး နိုင်ငံခြားသို့ ၁၀၀ % ပြန်လည်တင်ပို့ရောင်းချမည် ဖြစ်ပါသည်။ ထိုသို့ တင်ပို့ရောင်းချရာတွင် နိုင်ငံတကာသတ်မှတ်ဈေးနှုန်းထက်မနိမ့်စေဘဲ တင်ပို့ရောင်းချမည့်အပြင် နိုင်ငံတော် အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများလည်း ရရှိမည်ဖြစ်ပါသည်။

ထိုပြင် စက်ရုံတည်ထောင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ခြင်း၊ နည်းပညာများတိုးတက်စေခြင်း၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများ ကိုလည်း ရရှိစေနိုင်မည်ဖြစ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Water and Electricity Usage Plan

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes**" with advanced technology and machines.

We will save water in water tanks for the use of water in factory and we planned to take required water from digging well. For the usage electricity, we will use normal supply and if our electricity usage won't enough from normal electricity supply, we will use generator to get required amount.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

<u>ရေ နှင့် လျှပ်စစ်ဓါတ်အား ရယူသုံးစွဲမည့်အစီအစဉ်</u>

ကျွန်တော်တို့၏ **"ချန်းရိ ကုမ္ပဏီလီမိတက်"** "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြလျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်တော်တို့ကုမ္ပဏီသည် ရေသုံးစွဲမှုအတွက် ရေလှောင်ကန်များလည်းထားရှိမည်ဖြစ်ပြီး၊ စက်ရုံအတွက် လိုအပ်သော ရေအား အဝီစိတွင်းမှ စုတ်ယူရန်စီစဉ်ထားပါသည်။ ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်ဓါတ်အားများသုံးစွဲမှုအတွက် ပုံမှန်လျှပ်စစ်ဓါတ်အားကို သုံးစွဲမည်ဖြစ်ပြီး ပုံမှန်လျှပ်စစ်ဓါတ်အား ရရှိမှုမလုံလောက်ပါက Generator ကိုပါ အားဖြည့်၍သုံးစွဲမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Fire Safety Plan

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union Of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes**" with advanced technology and machines.

In doing manufacturing business, we planned to save water bucket, sand bags etc. for fire problems in project site. We will also define some rules and regulations for fire safety plans and announce to employees to obey those rules. We planned to put fire extinguishers at some corners of factory for emergency use. We will also plan to train the employees about the techniques for fire emergency matters. We will restrict smoking and electricity usage for prevention of fire problems.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်

ကျွန်တော်တို့၏ "ချန်းရိ ကုမ္ပဏီလီမိတက်" "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်တော်တို့၏ကုမ္ပဏီအနေဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုအနေဖြင့် စက်ရုံအတွင်းနှင့်အပြင်တွင် ရေပုံး၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဘူးများကို အဆင်သင့်ထားရှိမည်ဖြစ်ပါသည်။ ထို့ပြင် မီးဘေးအန္တရာယ်အတွက် စည်းကမ်းချက်များချမှတ်ထားပြီး၊ ဝန်ထမ်းများအားလည်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်လည်း စီမံထားရှိပါသည်။ စက်ရုံနံရံတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရှိမည်ဖြစ်ပါသည်။ ဝန်ထမ်းများကိုလည်း မီးဘေးအရေးပေါ် ကာကွယ်နိုင်ရန် မီးသတ်နည်းပညာများ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။ လုပ်ငန်းခွင် နှင့် အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်ခြင်းကိုလည်း တင်းကြပ်စွာတားမြစ်ထားရှိပြီး လျှပ်စစ်နှင့် ပတ်သက်သည့်အန္တရာယ်များ မဖြစ်ပေါ်အောင်လည်း ဆောင်ရွက်ထားရှိမည်ဖြစ်ပါသည်။

ရှိသေလေးစားစွာဖြင့်
လျှောက်ထားသူ

林昌勇

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Creating New Job Opportunities

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes**" with advanced technology and machines.

After getting the approval from MIC, we will hire local and foreign technicians and also general workers for production of shoes. Therefore, (2942) local people will meet job opportunities when we start our business.

We also have plan to extend our business after a couple of years , so Myanmar citizens will have job opportunities in future and also will help to increase country's funding by taxing from personal tax and income tax of the company.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

<u>အလုပ်အကိုင်သစ်များပေါ်ပေါက်လာမည့်အခြေအနေ</u>

ကျွန်တော်တို့၏ "ချန်းရိ ကုမ္ပဏီလီမိတက်" "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ထိုသို့ ဖိနပ်အမျိုးမျိုးထုတ်လုပ်ရာတွင် လိုအပ်သောဝန်ထမ်းများကို ပြည်တွင်းပြည်ပရှိ အတတ်ပညာရှင်များ၊ လုပ်သားအင်အားကိုအသုံးပြုပြီး ထုတ်လုပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဖော်ပြပါ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိပါက မြန်မာနိုင်ငံသားဝန်ထမ်းများ (၂၉၄၂) ဦးခန့် အလုပ်အကိုင်များ ရရှိကြမည် ဖြစ်ပါသည်။

နောင်အချိန်တွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့လုပ်ငန်းတိုးချဲ့ဆောင်ရွက်ပါက မြန်မာနိုင်ငံသားဝန်ထမ်းများပိုမို၍ အလုပ်အကိုင်ရရှိကြပြီး တဘက်တလမ်းမှလည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ တိုးတက်ရေးကို ဝန်ထမ်းလစာများ အခွန်ထမ်းဆောင်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းမှဝင်ငွေခွန်များ ပေးဆောင်ခြင်းဖြင့်လည်းကောင်း ဝင်ငွေခွန်များတိုးတက်ရရှိနိုင်ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Incentives and Reliefs for Employees

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes"** with advanced technology and machines.

For our business activity, we will employ technicians, office staff, and general workers for production. In order to make the pleasure of all employees, we planned to dofun fairs and sport competitions and seminar in order to develop their knowledge. Occasionally, we are planning to award to those who are excellent in working.

Moreover, we will plan for safety in factory place and keep medicines and medical supporting materials for emergency usage. We will contribute the social security fund for our factory.

Yours' truly,
With Regards,

林昌炯

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

<u>လုပ်ငန်းခွင်သာယာရေးနှင့်ဝန်ထမ်းသက်သာချောင်ချိရေးစီမံချက်</u>

ကျွန်တော်တို့၏ **"ချန်းရိ ကုမ္ပဏီလီမိတက်"** **"Tsang Yih Co., Ltd."** သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ထိုသို့ ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်တွင်းရှိ အတတ်ပညာရှင်များ၊ ရုံးဝန်ထမ်းများ၊ ထုတ်လုပ်ရေးဝန်ထမ်းများခန့်အပ်၍ ဆောင်ရွက်မည်ဖြစ်ပြီး ထိုဝန်ထမ်းများ လုပ်ငန်းခွင်သာယာရေးအနေဖြင့် နေ့ထူးနေ့မြတ်များတွင် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးခြင်း၊ ပညာဗဟုသုတများ တိုးတက်စေရန် ပညာပေးဟောပြောပွဲများ အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအလိုက် ထူးချွန်ဆုချီးမြှင့်ပေးခြင်းများ စသည်တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ထို့ပြင် လုပ်ငန်းခွင်လုံခြုံရေးကို ကောင်းစွာရရှိနိုင်ရန်ဆောင်ရွက်ထားရှိပြီး ၊ ဝန်ထမ်းများနာမကျန်းဖြစ်ပါက အရေးပေါ်ကုသနိုင်ရေးအတွက် ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများကိုလည်း စက်ရုံတွင်ထားရှိမည့် အပြင် လူမှုဖူလုံကြေးများကိုထည့်ဝင်ကာ လူမှုဖူလုံရေးအတွက် အပြည့်အဝဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Undertaking for Personal Tax of Employees' Salary

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing "**Manufacturing of Shoes on CMP basis for Exporting of Finished Shoes**" with advanced technology and machines.

In our manufacturing activity, we planned to hire local and foreign experts and skilled employees for our productionand we would like to undertake for taking responsibility for paying of personal tax according to the individual salaries of workers according to the tax rules and regulations in the Republic of the Union of Myanmar.

Yours' truly,
With Regards,

林昌丽

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

ဝင်ငွေခွန်ပေးဆောင်မည်ဖြစ်ကြောင်းဝန်ခံကတိပြုခြင်း

ကျွန်တော်တို့၏ **"ချန်းရိ ကုမ္ပဏီလီမိတက်"** "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်တော်တို့၏ ကုမ္ပဏီအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်တွင်းရှိ အတတ်ပညာရှင်များ၊ ရုံးဝန်ထမ်းများ၊ ထုတ်လုပ်ရေးအလုပ်သမားများခန့်၍ အရည်အသွေးကောင်းမွန်သော အရည်အသွေး မြင့်မားသော ဖိနပ်အမျိုးမျိုးအား ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါဝန်ထမ်းများ၏ လစာနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ဦးချင်းစီအလိုက် နိုင်ငံတော်၏ဝင်ငွေခွန်ဥပဒေနှင့်အညီ ကျသင့်သောဝင်ငွေခွန်များကိုလည်း ပေးဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုတင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

Environmental Sustainability and Cleaning Program

Our company, "Tsang Yih Co., Ltd." is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar and our land area is (16.703) Acres. We are requesting a kind permission from Myanmar Investment Commission for doing **"Manufacturing of Shoes on CMP basis for Exporting of Finished Shoes"** with advanced technology and machines.

In the point of view for the cleanness of environment, we planned to put dustbins in factory and we will dispose the waste products according to the rules and regulations of Yangon City Development Committee. We also planned to reduce air pollution and sound pollution and we will follow the instructions by Ministry of Environmental Conservation and Forestry in the future activities.

Yours' truly,
With Regards,

林昌永

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းသာယာရေးစီမံချက်အစီအစဉ်

ကျွန်တော်တို့၏ "ချန်းရိ ကုမ္ပဏီလီမိတက်" "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သော (Shoes Industry) ကို ပြည်ပမှ ကုန်ကြမ်းပစ္စည်းများတင်သွင်း၍ (CMP) ချုပ်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ ပေးပို့တင်ပြ လျှောက်ထားသော ကုမ္ပဏီဖြစ်ပါသည်။

ကျွန်တော်တို့၏ ကုမ္ပဏီအနေဖြင့် စက်ရုံပတ်ဝန်းကျင်တွင် သန့်ရှင်းမှုရှိစေရန် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိပေးခြင်း၊ ထုတ်လုပ်ရေးလုပ်ငန်းမှ ထွက်ပေါ်လာသော လုပ်ငန်းခွင် စွန့်ပစ်အမှိုက်များကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှု၊ အသံဆူညံမှု မဖြစ်ပေါ်အောင်လည်း တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်ရန်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်
လျှောက်ထားသူ

(Mr. Lin, Chang Yung)
Proposed Director
TSANG YIH CO., LTD.

ချန်းရိ ကုမ္ပဏီ လီမိတက်

ရင်းနှီးမြှုပ်နှံမှု အစီအစဉ်

၁။ တည်နေရာ

"ချန်းရိ ကုမ္ပဏီလီမိတက်" "Tsang Yih Co., Ltd." သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ (၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိ စက်ရုံတွင် ဖိနပ်အမျိုးမျိုးကို စီအမ်ပီစနစ်ဖြင့် ချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာ တင်ပြထားပါသည်။

၂။ အဆောက်အဦဆောက်လုပ်ခြင်း အစီအစဉ်

ယခုတင်ပြသော အဆိုပြုလုပ်ငန်း၏ မြေကွက်ပေါ်တွင် အဆောက်အဦ (၂)လုံးပါဝင်ပြီး ပထမအဆောက်အဦ(Phase I)မှာ မြေပိုင်ရှင်မှ တာဝန်ယူတည်ဆောက်ပေးမည်ဖြစ်ပြီး တစ်ထပ်အဆောက်အဦ ဖြစ်ပါသည်။ ဒုတိယအဆောက်အဦ (Phase II)မှာ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုအဖြစ်တည်ဆောက်မည်ဖြစ်ပြီး လေးထပ်အဆောက်အဦ ဖြစ်ပါသည်။ ထိုလေးထပ်အဆောက်အဦ ဆောက်လုပ်မှုအား မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားဆောက်လုပ်ရေးကုမ္ပဏီအားအပ်နှံကာ ၎င်းတို့မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပါသည်။ Phase II အဆောက်အဦအတွက် ကုန်ကျစရိတ်မှ အမေရိကန်ဒေါ်လာ ၁၁.၁၄ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း မြန်မာနိုင်ငံသားဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ အခွန်ကင်းလွတ်ခွင့်အား တင်ပြထားခြင်းမရှိပါ။ အဆောက်အဦများ၏ အကျယ်အဝန်းများအား အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

စဉ်	အဆောက်အဦ	အထပ်အရေအတွက်	အကျယ်အဝန်း (စတုရန်းမီတာ)				
၁။	Phase I	(၁) ထပ်	၅၁၁၆.၅၀				
			ပထမထပ်	ဒုတိယထပ်	တတိယထပ်	စတုတ္ထထပ်	စုစုပေါင်း
၂။	Phase II	(၄) ထပ်	၆၆၀၅.၂၀	၆၆၀၅.၂၀	၆၇၀၃.၂၀	၆၆၀၅.၂၀	၂၆၅၄၈.၈၀

၃။ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်

ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်းအောက်ပါအတိုင်းဖြစ်ပါသည်။

Currency in USD

Description	Phase I	Phase 2					Grand Total For (5) years
	Year 1	Year 1	Year 2	Year 3	Year 4	Year 5	
Capital Contribution in Cash	200,000.00	-	100,000.00	100,000.00	50,000.00	50,000.00	500,000.00
Machinery Import	3,540,215.54	1,259,834.41	4,591,110.79	2,141,838.29	844,851.64	758,256.52	13,136,107.19
Furniture Local	213,835.01	-	218,302.08	181,544.27	85,818.23	52,260.94	751,760.53
Motor Vehicles	105,440.00	-	82,000.00	50,440.00	55,000.00	57,000.00	349,880.00
Building Cost	3,107,627.28	-	8,035,175.00	-	-	-	11,142,802.28
Total Investment	7,167,117.83	1,259,834.41	13,026,587.88	2,473,822.56	1,035,669.87	917,517.46	

၄။ အလုပ်သမားခန့်အပ်မှုအစီအစဉ်

ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက် အလုပ်သမားများ ခန့်အပ်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ချမှတ်ထားသော စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်ပြီး အလုပ်သမားများခန့်အပ်ရာတွင် Employment Contract (EC) စာချုပ်ချုပ်ဆို ခန့်အပ်မည်ဖြစ်ပါသည်။ ထိုစာချုပ်ပုံစံအားလည်း သက်ဆိုင်ရာ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ ပုံစံအတိုင်း MIC permit ရရှိပြီးနောက်ပိုင်း မှီငြမ်းကာ ချုပ်ဆိုမည်ဖြစ်ပါသည်။ စာချုပ်မူကြမ်းအားပူးတွဲဖော်ပြထားပါသည်။

၅။ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မည့် အစီအစဉ်

ချန်းရိကုမ္ပဏီအနေဖြင့် နောင်တွင် ထပ်မံရင်းနှီးမြှုပ်နှံမည့်အစီအစဉ်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ထပ်မံတင်ပြကာ ခွင့်ပြုချက်တောင်းခံသွားမည်ဖြစ်ပါသည်။

"LEASE AGREEMENT FOR LAND AND BUILDING" (DRAFT)

THIS LEASE AGREEMENT FOR LAND AND BUILDING is made:-

BETWEEN

"DAW HLA KAY KHAING" at Building No.(29),Room (104), Damah Yadanar Street, Kyan Sit Thar Housing, Hlaing Thar Yar Township,,Yangon Region in the Republic of the Union of Myanmar with its office at Building No.(29),Room (104), Damah Yadanar Street, Kyan Sit Thar Housing, Hlaing Thar Yar Township,,Yangon Region in the Republic of the Union of Myanmar(hereinafter referred to as 'LESSOR" which expression shall and include its successors or permitted assigns unless the context the otherwise requires) of the one part,

AND

"TSANG YIH COMPANY LIMITED" a private Company which is under incorporated in the Republic of the Union of Myanmar having its registered office at Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, the Republic of the Union of Myanmar (hereinafter referred to as "LESSEE" which expression shall and include its successors or permitted assigns unless the context the otherwise requires), for the purpose of this Agreement represent by Managing Director , of the other part.

WHEREAS

1. Whereas the Lessee, a private Company under established in the Republic of the Union of Myanmar, is desirous of the developing variety of shoes with supporting facilities for the purpose of its "Tsang Yih Co., Ltd." which is situated Plot No (X3/X4/X5/X6), Anawyahtar Industrial Zone (Phase II), Hlaing Thar Yar Township, Yangon Region, The Republic of Union Of Myanmar and having an land area of (16.703) acres, more fully described on the site map attached hereto take on the lease of the land and a building (5116.50 sqm) to be constructed, managing the production of the variety of shoes on CMP basis (hereinafter referred to as "the Factory") with all the facilities usually found at such land thereon, subject to covenant's term and conditions set out here after.
2. Whereas each party legally authorized to enter into this Leased Agreement.
3. Whereas the Lease desires to utilize the said "Land" for the purpose of operating the production of the variety of shoes in the Republic of the Union of Myanmar.
4. Whereas the lesser represent and warrants that it has the legal and beneficial right on said land.

NOW THIS AGREEMENT WITNESSETH as follows:

5.1 In consideration of the rent hereinafter reserved and covenants by the Lessee hereinafter contained the lesser both hereby lease unto the Lessee all the piece or parcel of land including building, more particularly described in "Annexure A" attached hereto (which shall form an integral part of this lease) together with all the rights, easements and appurtenances thereto but especially except all mines, mineral products, coal, petroleum and other natural resources as well as buried treasure occurring in under or within the said Land.

5.2 This Agreement shall be entered subject to approval by "Myanmar Investment Commission" in which supporting recommendation by "Regional Authority" and length of the lease for land period shall be minimum lease period of thirty (30)years with the option for the Lessee to renew for further period of ten years (10) years two times which is subject to approval by "Myanmar Investment Commission, Ministries and Regional Authorities" concerns thereof, an annual rent calculation in the manner herein below calculated as per Clause No.6 of this agreement.

LESSEE'S RIGHTS AND OBLIGATIONS

6. The Lessee hereby covenants with the Lessor that during the terms of the Lease of the followings:-

6.1 The Lessee shall pay the said rent and fee in the manner herein before appointed for payment thereof and also to be responsible for charges collectable be the respective authorities with respect to any services supplied except land and building rental.

6.2 The Lessee shall not to sub-lease, assign or transfer the whole or any part of the leasehold interest hereby created without the prior approval of the Lessor.

6.3 To ensure that all activities and operations carried out by the Lessee on the said Land are in conformity with the laws of the Republic of the Union of Myanmar.

6.4 The Lessee shall be responsible for preservation of the environment in and around the area of the project site and to control pollution of air and water and land, and other environmental degradation. The lessee shall take necessary measures in order to fulfill environmental protection such as installation of the waste water treatment procedures to keep project site environmental friendly

6.5 The Lessee shall be allowed to use whatever machinery, equipment and materials necessary for operation for shoes on the leased site in accordance with the existing laws of the Republic of the Union of Myanmar.

6.6 The Lessee shall pay all municipal tax or rates as well as assessments of similar nature that now are or may hereafter during the said term be imposed upon the demised premises or any part thereof except land revenue.

6.7 The Lessee may peacefully and quietly hold the demised premises during the terms of the lease without any interruption or disturbance of whatsoever nature by the Lessor or any person lawfully or in trust for the Lessor.

6.8 The Lessee shall ensure that foreign personnel, and their families employed by it shall abide by the laws of the Republic of the Union of Myanmar.

LESSOR'S RIGHTS AND OBLIGATIONS

7. The Lessor do hereby covenants with the Lessee during the terms of the Lease for the following:

7.1 The Lessor shall be no interference in the operation and management of the factory or disturbance of whatsoever nature by the Lessor or any person lawfully claiming to represent the Lessor during the term that this Lease in effect.

7.2 The Lessor also agrees that the Lessee shall implement the proposed development after receiving the approval of authorities concerns, as agreed by both parties.

7.3 The Lessor shall pay the land revenue annually during the leased period.

RENTAL FEE

8.1 The annual rental fee shall be determined and cumulated for Thirty (30) years or terms of Myanmar Investment Commission Permit and extended period which shall be agreed by both parties. Method of payment shall be determined by both parties consensus.

For the annual rental calculation = USD – 337,980 per year (USD – 28,165 x 12 months)

For thirty years= USD 337,980 x 30 years = USD 10,139,400

8.2 The effective date of the lease shall be the date on which this Agreement is signed and the thirty (30) years terms of lease shall be counted from the date of approval from "Myanmar investment Commission"

RENTAL REVIEW

9. The rent shall be reviewed and revised after thirty years which is first approved by "Myanmar Investment Commission Permit", and the rate of increase in rent shall not be more than 10% of the previous rent.

TERM OF LEASE

10.1 The land shall be leased initially for a period of thirty (30) years from the date of singing this Agreement and after approval by "Myanmar investment Commission".
10.2 The Lease of land may be extendible for a further period till getting (70) years with consent of both parties and the approval of " Myanmar Investment Commission".

NON-PERFORMANCE

11. It is also hereby mutually agreed that if the Lessee shall in any substantial respect fail to perform or observe the terms and conditions of this lease and fails to clarify such non-performance or non-observance within (30)days from the date in writing from the Lesser of such default, the Lessor shall be in liberty to re-enter upon and take cease and terminate, provided that such right of re-entry shall not prejudice any right of action of the Lessor for the recovery of money due from the Lessee by the way of rent of compensation of damages.

OPTION TO RENEW

12. It is hereby agreed and understood between the Lessor and the Lessee that the rent provided to be payable and the terms and conditions covenanted herein shall be subject to renegotiate on the expiry of the thirty (30) years period from the date of approval by Myanmar Investment Commission.

TERMINATION/EVENT OF DEFULT

13.1 In the event the Lessee shall fail to make the annual rental hereinbefore mentioned under Clause 6(a) to the Lessor, the Lessor may terminate this agreement and claim damages from the Lessee.

13.2 Except for the special circumstances mentioned in Clause 9 above, which may lead to termination of this Agreement, any other event that the Lessor/Lessee shall fail to observe or

perform other otherwise be in breach of any of the provisions of this Agreement, the Lesser shall be entitled at the cost and expenses of the Lessor/Lessee to the remedy of specific performance of this agreement, as the case may be, against the Lessor/Lessee and to all reliefs flowing there from. No breach or default by the Lessor/Lessee of any of the provisions of this Agreement shall entitle the Lessor/Lessee to terminate this Agreement before the expiry of the performance or compensation by way of damages shall at all times be deemed to be adequate remedy for any such breach or default.

13.3 The Lessee agrees to transfer the leased land and buildings (two buildings, the first one is provided by Lessor and the second one will be constructed by the Lessee) to the Lessor within three (3) months in suitable condition with mutual agreement.

ABRITRATION

14. In the event of any differences or dispute which may arise between the parties hereto or pertaining to or in connection with or relating to this Agreement the same shall be settled first by mutual discussions, failing which parties hereto shall nominate a mutually acceptable third party fails to resolve the differences or dispute, then the same shall be referred to arbitration in accordance with Myanmar Arbitration Act (Act No.4 of 1994).

The cost of such arbitration proceeding shall be borne by the party against whom the award is made. The forum of arbitration shall be mutually agreed upon between the parties.

GOVERNING LAWS

15. This Lease Agreement shall be governed and constructed in accordance with laws of the Republic of the Union of Myanmar and the parties hereby submit to the jurisdiction of the relevant court of the Republic of the Union of Myanmar and all courts competent to hear appeals here from.

LANGUAGE

16. All correspondence under and for the purpose of this lease shall be in English.

ENTIRE AGREEMENT

17. This Agreement contains the entire understanding of the parties as to the terms and conditions of their relationship except as otherwise noted in this Agreement and supersedes all prior agreements and representations between the parties which shall hereby be replaced.

NOTICE

18.1 Any notice required to be given under any of the provisions of this Agreement shall be in writing by the Lessee or Lessor (as the case may be) or their respective agents, and shall be deemed to have been sufficiently served on the other Party if it is left at the usual or last known place of business of the parties or sent by post with postage prepaid to any of such aforesaid addresses and in the last mentioned case the service shall be deemed to have been made at the time when the letter would in the ordinary course of post be delivered.

18.2 Any notice so given shall be deemed to be received, if by air mail 20 days after posting or if by hand delivery on the day of delivery or if by telex, facsimile transmission or cable or any other electronic mails on the day of dispatch.

MAP OF LAND

19. The map of the land under this Lease Agreement and the layout is attached in Appendix (A).

MINES AND QUARRIES

20. Mineral resources as well as, buried treasure coal, petroleum, oil and quarries whatsoever in under or within the said land shall be the property of the Lessor and the lesser shall be in liberty to excavate at any time in accordance with the laws, rules, regulations of the Republic of the Union of Myanmar.

SEVERANCE

21. Any term, conditions, stipulation, provision, covenant or undertaking in this Agreement which is or may be rendered illegal void prohibitory or unenforceable shall be ineffective to the extent of such voidness, illegality, prohibition or enforceability without invalidating the remaining provisions hereof any other term condition, stipulation, provision, covenant or undertaking herein contained.

TIME TO BE OF THE ESSENCE

22. Time whenever mentioned shall be deemed to be and treated as the essence of this Agreement.

BINDING EFFECT OF AGREEMENT

23. This Agreement shall be binding upon the respective heirs personal representatives' successors in title and lawful assigns of the parties hereto

IN WITNESS WHEREOF the parties have caused their duly authorized representatives to execute this Agreement on the date written herein above.

This Agreement shall be subject to the final approval of the Government of the Republic of the Union of Myanmar.

LESSOR

....

Name - Daw Hla Kay Khaing
NRC No -12/ Ta Ka Na (Naing) 134664
Address – Building No.(29),Room (104),
Damah Yadanar Street,
Kyan Sit Thar Housing,
Hlaing Thar Yar Township,Yangon.

LESSEE

....

(on behalf of Tsang Yih Co., Ltd.)
Name - Mr. Lin, Chang Yung
PP No. – 300415462
Address- No.896, Sec.2,Nantun Rd.,
Nantun Dist.,Taichung City
40868,Taiwan (R.O.C.)

...ုရှင်း

...င်စုမြန်မာနိုင်ငံတော်အစိုးရ — ၁၇ / ၁.၇.၁၁

...ာက်လုပ်ရေးဝန်ကြီးဌာန — ၆၈၀၂၊-

...အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

...အမှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

...ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

------၏ သား/သမီး------

------အား ------

------ဧရိယာခန့်မှန်းခြေ ------ ဧက ရှိ

------ မြေ(၁)ကွက်ကို ------

...က်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်း

------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်

------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင် ...အတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်။

(၂) စက်မှုလက်မှုမြေကွက်အတွင်း ------ အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ။

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံးမပြုရ။

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ။

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၆၈၀၂၊ -)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေခများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်။

မူရင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

"စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

ရန်ကုန် မြို့ ----------------------------------၏ သား/သမီး----------------------------------

အမျိုးသားမှတ်ပုံတင်အမှတ်----------------------------------အား ----------------------------------

မြေတိုင်းရပ်ကွက်အမှတ်----------------------------------ရေိယာခန့်မှန်းခြေ ---------------------- ဧက ရှိ

မြေကွက်အမှတ်---------------------------------- မြေ(၁)ကွက်ကို ----------------------------------

----------------------------------လုပ်ငန်းအတွက်အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်းချက်များဖြင့် ပူးတွဲပါ မြေပုံအရ ၂၀၁၁ ခုနှစ် ----------------------------------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်သည်။

(၁) ----------------------------------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ(၃)လအတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်။

(၂) စက်မှုလက်မှုမြေကွက်အတွင်း ----------------------------------
အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံး မပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်း ချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ။

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၆၈၀၂/-)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေခများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်။

(၇) ဝက်မွေးလက်မှတ်ပိုင်ရှင်သည် [illegible] အသိအမှတ်ပြုသည့် [illegible] ၂၀ [illegible] ခုနှစ် [illegible] ၇ ရက်နေ့တွင် [illegible] အသုံးပြုခွင့်ကာလကုန်ဆုံးသောအခါ [illegible] ဝက်အသုံးပြုခွင့် [illegible] မြေငှားခ [illegible]

(၈) ဝက်မွေးလက်မှတ် [illegible] ရန်ပုံငွေကြေး [illegible] အဦးနှင့်တကွမြို့ရွာနှင့်ဆိုင်ရာ [illegible] ဖြင့်ရှင်းလင်းပြန်လည်သိမ်းယူပိုင်ခွင့်ရှိသည်။

(၉) ဝက်မွေးလက်မှတ်အလုပ်ရုံ [illegible] ဆောက်လုပ် [illegible] ဆောင်ရွက်ရန် အဆောက်အဦပုံစံနှင့် မြေကွက်ပေါ်တွင် [illegible] အနေအထားပြ ပုံစံတို့ကို [illegible] စည်ပင်သာယာရေးကော်မတီ [illegible] ရယူရမည်။

(၁၀) ဝက်မွေးလက်မှ မြေကွက်တွင် [illegible] ဆောက်လုပ်ရမည် -

(က) အလျား x အနံ	----------	[illegible] ပေ x [illegible] ပေရှိ မြေကွက်တွင်
ရှေ့ကန့်သတ်	----------	၂၅ ပေ
နောက်ဖေး	----------	[illegible] ပေ
ဘေးဘက်	----------	[illegible] ပေ
(က) အလျား x အနံ	----------	[illegible] ပေ x ၄၀ ပေရှိ မြေကွက်တွင်
ရှေ့ကန့်သတ်	----------	[illegible] ပေ
နောက်ဖေး	----------	[illegible] ပေ
ဘေးဘက်	----------	[illegible] ပေ

ဝက်ရုံအဆောက်အဦ [illegible] **ပြန်လည်သိမ်းယူမည်။**

(Signature)

(Signature)
[illegible]
[illegible]
[illegible] မြို့နယ်စည်ပင်သာယာရေး

မြေအသုံးပြုခွင့်လက်မှတ်

စာအမှတ်၊ [illegible] / [illegible] / ၁၁၄ / [illegible] (၂၈၃)
ရက်စွဲ၊ ၂၀၁ [illegible] ခုနှစ်၊ [illegible] ၁၀ ၈ ရက်

မိတ္တူကို -

၁။ မူရင်းမြေအသုံးပြုခွင့်အမိန့်ကို မြေအသုံးပြုခွင့်ရသူ ---- ဒေါ်ကြူ ကျော်ဒိုင် ----
---- ---- ၁၂/ဗဟန(နိုင်)၁၃၄၆၆၄ ----

အား ထုတ်ပေးသည်။

၂။ ဒုတိယညွှန်ကြားရေးမှူး၊ မြေတိုင်းဌာနခွဲသို့ မြို့မြေစာရင်းတွင်မှတ်သားရန်နှင့် မှိုရာကွာတားမှစ၍ သုံးလပတ်မြေခနှုန်းထား ---- ကျပ် ---- တိတိဖြင့် စည်းကြပ်ကောက်ခံနိုင်ရန် ပေးပို့ပါသည်။

၃။ ဦးစီးအရာရှိ၊ မြေယာရုံးခွဲ (၁၀) ---- ဗိုလ်တထောင်မြို့နယ် ---- သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ---- ဗိုလ်တထောင်မြို့နယ် ----
သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၅။ ရုံးလက်ခံ

ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ငွေလက်ခံဖြတ်ပိုင်း

မူရင်း

နေ့စွဲ ၁.၇.၁၁

အမည် ဒေါ်မြကြိုင် ------ အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/တကန (နိုင်) ၁၃၄၆၆၆
နေရပ်လိပ်စာ ၁၁၁၁၁ . မက . ၂၀ . မက . X . ၁

အကြောင်းအရာ	သင့်ငွေ	
	ကျပ်	ပြား
၂၀၁၁ - ၁၂ (ဒုတိယကာလ)	၆၈၀၂	

ဦး / ဒေါ် မြကြိုင်
စာဖြင့် (ကျပ်ခြောက်ထောင့်ရှစ်ရာနှစ်ကျပ်) ကို အထက်ပါအတိုင်းလက်ခံရရှိပါသည်။
ထံမှငွေပေါင်း ၆၈၀၂

ဒုတိယညွှန်ကြားရေးမှူး
(6 . 235)
လက်ခံသူ ၁/၇/၂၀၁၁

DHSHD Treasury
Date.. 1/ 7/2011
Acct.. MD0473
Chalan 17
Amount 6802.00

MD-00086

မူရင်း

ရန်ကုန်မြို့တော်

အိုးအိမ်ပုံစံ

အက်စ် - ၂၂

-------- လှိုင်သာယာ --- မြို့နယ်၊ လူနေရပ်ကွက်အမှတ် -- အနောက်ရွာစက်မှုဇုန် ---

မြေတိုင်းရပ်ကွက်အမှတ် -------- ၂၀ ------- မှ မြေကွက်အမှတ် -------- X.3 --------- ၏မြေပုံ

၁ – လက်မလျှင် ၁၀၀ ပေ စကေး



ရည်ညွှန်းချက်

--------------- ဧရိယာ

စတုရန်းပေ ------- ၂၇၁၆၀၀ -------

ဧက ------- ၆.၂၃၅ -------

မြေတိုင်း (၄) မြေတိုင်း (၃) မြေတိုင်း (၂) ဒုတိယညွှန်ကြားရေးမှူး

မြေတိုင်းဌာနခွဲ

မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ပုံရှင်း

ာင်စုမြန်မာနိုင်ငံတော်အစိုးရ = ၁၈ / ၁.၇.၂၀၁၁

ာက်လုပ်ရေးဝန်ကြီးဌာန = ၃၇၅၈၊-

ဒ်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

လုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

၏ သား/သမီး

အား

ဧရိယာခန့်မှန်းခြေ ကေ ရှိ

မြေ(၁)ကွက်ကို

ာက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်း

လ(၆)ရက်နေ့မှစ၍ ခွင့်ပြု လိုက်

စက်မှုလက်မှုလုပ်ငန်း

လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင်

အတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်။

(၂) စက်မှုလက်မှုမြေကွက်အတွင်း

အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ။

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံး မပြုရ။

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်း ချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ။

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၃၇၅၈၊-)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေခများကို မှန်ကန် စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်း ကမ်းများကိုလိုက်နာရမည်။

ပုံစံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ　　　　　　　၁၈
　　　　　　　　　　　　　　　　　　　　　　　　၁.၇.၂၀၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန
　　　　　　　　　　　　　　　　　　　　　　　　= ၃၇၅၈၊-
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

" စက်မှုလက်မှုလုပ်ငန်းအတွက်မြေအသုံးပြုခွင့်"

တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

ရန်ကုန် မြို့ ------------------------၏ သား/သမီး------------------------
အမျိုးသားမှတ်ပုံတင်အမှတ်------------------------------အား ------------------------
မြေတိုင်းရပ်ကွက်အမှတ်----------------------ဧရိယာခန့်မှန်းခြေ ----------------ဧက ရှိ
မြေကွက်အမှတ်----------------------- မြေ(၁)ကွက်ကို -----------------------------
--------------------လုပ်ငန်းအတွက်အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်းချက်များဖြင့် ပူးတွဲပါ မြေပုံအရ ၂၀၁၁ ခုနှစ် ----------------လ(၅)ရက်နေ့မှစ၍ ခွင့်ပြု လိုက်သည်။

စက်မှုလက်မှုလုပ်ငန်း

(၁) ------------------------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ(၃)လအတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်။

(၂) စက်မှုလက်မှုမြေကွက်အတွင်း ---------------------------------- အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံးမပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ။

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၃၇၅၈ ၊-)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေခများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်။

စက်မှုဇုန်...
ညွှန်ကြား...ကို
လိုက်...

ရှင်း

(၇) စက်မှုလက်မှုလုပ်ငန်း [illegible] သည်

၂၀ [illegible] ခုနှစ် ------- [illegible] ၇ ရက် [illegible]

အသုံးပြုခွင့်ကာလကုန်ဆုံး [illegible] မြေအသုံးပြုခွင့် [illegible]

မြေငှားရမ်းခ [illegible]

(၈) စက်မှုလက်မှု [illegible] အစည်းအဝေး [illegible]

ရှိန်ပျက်ကွက်ပါက [illegible]

အဦးနှင့်ပစ္စည်းများအပါအဝင် [illegible] မပြန်လည်သိမ်းယူပိုင်ခွင့်ရှိသည်။

(၉) စက်မှုလက်မှုအလုပ်ရုံ [illegible] ဆောက်လုပ်ပြီး ဖော်ထုတ်ရမည့် အဆောက်အဦပုံစံ

နှင့် မြေကွက်ပေါ်တွင် [illegible] အဆောက်အဦ ပုံစံတို့ကို [illegible]

စည်ပင်သာယာရေး [illegible] ရမည်

(၁၀) စက်မှုလက်မှု မြေကွက်များတွင် [illegible] ချန်လှပ်၍ အဆောက်အဦ

ဆောက်လုပ်ရမည် -

(က) အလျား x အနံ	----------	[illegible] မြေကွက်တွင်
ရှေ့မျက်နှာစာ	----------	၂၄ ပေ
နောက်ဖေး	----------	[illegible] ပေ
ဘေးဘက်	----------	၈ ပေ
(က) အလျား x အနံ	----------	[illegible] x ၄၀ ပေရှိ မြေကွက်တွင်
ရှေ့မျက်နှာစာ	----------	[illegible] ပေ
နောက်ဖေး	----------	[illegible] ပေ
ဘေးဘက်	----------	[illegible]

ကော်ရှုံးအဆောက်အဦ [illegible] သိမ်းယူမည်။

[illegible]

[illegible]

[illegible] အဖွဲ့

မြေအသုံးပြုခွင့်ရသူ၏လက်မှတ်

သဘောမှတ် [illegible] / ၁၁၈ / [illegible] (၂၈၃၃)

ရက်စွဲ၊ ၂၀ [illegible] ခုနှစ်၊ [illegible] လ ၈ ရက်

မိတ္တူကို -

၁။ ပူးရင်းမြေအသုံးပြုခွင့်အမိန့်ကို မြေအသုံးပြုခွင့်ရသူ --
၁၂/ဗဟန(နိုင်)၁၃၃၆၆၄ --

အား ထုတ်ပေးသည်။

၂။ ဒုတိယညွှန်ကြားရေးမှူး၊ မြေတိုင်းဌာနခွဲသို့ မြို့မြေစာရင်းတွင်မှတ်သားရန်နှင့် မှီရာကွာတားမှုစ၍ သုံးလပတ်မြေခွန်နှုန်းထား ---------------------------- ကျပ် ----------------------
တိတိဖြင့် စည်းကြပ်ကောက်ခံနိုင်ရန် ပေးပို့ပါသည်။

၃။ ဦးစီးအရာရှိ၊ မြေယာရုံးခွဲ ( ) ---------------------------- သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ --
သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၅။ ရုံးလက်ခံ

ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ငွေလက်ခံဖြတ်ပိုင်း

မူရင်း

နေ့စွဲ ၁.၇.၁၁

အမည် ဒေါ်ယုကာခိုင် အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/တကတ(နိုင်) ၁၃၄၆၆၄

နေရပ် ၁၁၁၁ ၊ ၅၀ ၊ X - 4

အကြောင်းအရာ	သင့်ငွေ	
	ကျပ်	ပြား
၂၀၁၁ - ၁၂ (ဒုတိယကာလ)	၃၇၅၈	

ဦး / ဒေါ် ယုကာခိုင် ထံမှငွေပေါင်း ၃၇၅၈/-

စာဖြင့် (ကျပ်သုံးထောင့်ခုနစ်ရာ ငါးဆယ့်ရှစ်ကျပ်တိတိ) ကို အထက်ပါအတိုင်းလက်ခံရရှိပါသည်။

ဦး[illegible]
ဒုတိယညွှန်ကြားရေးမှူး
မြို့နှင့်ကျေးရွာ(ရုံးချုပ်)ဌာနခွဲ

(3.445)

လက်ခံသူ

DHSHD Treasury
Date 1/ 7/2011
MD0473
Challan 18
Amount 3758.00

MD-00086

မူရင်း

ရန်ကုန်မြို့တော်

အိုးအိမ်ပုံစံ

အကၡစ် – ၂၂

--------ရွှေပြည်သာ------ မြို့နယ်၊ လူနေရပ်ကွက်အမှတ် ---အနောက်ရထားစက်ရုံ--- မြေတိုင်းရပ်ကွက်အမှတ် ------၂၀------ မှ မြေကွက်အမှတ် ------X.4------ ၏မြေပုံ

၁ – လက်မလျှင် ၁၀၀ ပေ စကေး



ရည်ညွှန်းချက်

---------------- ဧရိယာ

စတုရန်းပေ ------၁၅၀၀၈၀------

ဧက ------၃.၄၄၅------

မြေတိုင်း (၄) မြေတိုင်း (၃) မြေတိုင်း (၂)

ဒုတိယညွှန်ကြားရေးမှူး
မြေတိုင်းဌာနခွဲ
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ပုံစံ(၇)

ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

နှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

၁၉

၁.၇.၂၀၁၁

၅၇၉၆၂/-

ါမှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

င်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ



------------------၏ သား/သမီး------------------

------------------အား ------------------

----------ရေိယာခန့်မှန်းခြေ ---------- ဧက ရှိ

---------- မြေ(၁)ကွက်ကို ----------

ာက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်း

----------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်

-------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင်

...အတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်၊

(၂) စက်မှုလက်မှုမြေကွက်အတွင်း ----------
အဆောက်အဦမှတပါး ခွင့်ပြုထားသည့် ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံးမပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ၊

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၅၇၉၆၂/-)တိတိကိုကြိုတင်ပေးဆောင်ရမည်၊

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေငှားများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်.



ပုံစံ(၇)

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

ရန်ကုန်မြို့

၁၉

၁.၇.၂၀၁၁

၅၇၉၆၁-

"စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

ရန်ကုန် မြို့ -- ၏ သား/သမီး------------------------ အမျိုးသားမှတ်ပုံတင်အမှတ်--အား ------------------------------ မြေတိုင်းရပ်ကွက်အမှတ်------------------------------ဧရိယာခန့်မှန်းခြေ ---------------- ဧက ရှိ မြေကွက်အမှတ်-- မြေ(၁)ကွက်ကို -------------------------------------- ----------------------------လုပ်ငန်းအတွက်အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်းချက်များဖြင့် ပူးတွဲပါ မြေပုံအရ ၂၀၁၁ ခုနှစ် -----------------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်သည်။

စည်းကမ်းချက်များ

(၁) ----------------------------------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ(၃)လအတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်၊

(၂) စက်မှုလက်မှုမြေကွက်အတွင်း -- အဆောက်အဦမှတပါး ခွင့်ပြုထားသည့် ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံးမပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ၊

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၅၇၉၆၁ -)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေဖိုးများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်.

မူရင်း

(၇) ဝက်မှုလောက်မှုလုပ်ငန်း [illegible] ပြ [illegible] သည်
၂၀ [illegible] ခုနှစ် ...... [illegible] ရက် [illegible] အသုံးပြုခွင့်ကာလကုန်[illegible] ထပ်မံအသုံးပြုခွင့် [illegible] ခြေရှားတချုပ် [illegible]

(၈) ဝက်မှုလောက်မှု [illegible] သတ်မှတ်ထားသည့် [illegible] ရှိမြေ [illegible] အညီနှင့်တကျပြီးမြောက်အောင် [illegible] မပြုပါက ပြန်လည်သိမ်းယူပိုင်ခွင့်ရှိသည်၊

(၉) ဝက်မှုလောက်မှုအလုပ်ရုံဆောင်လုပ်ရန် [illegible] အဆောက်အဦပုံစံနှင့် မြေကွက်ပေါ် [illegible] အဆောင်အဦ ပုံစံတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ [illegible] ရမည်

(၁၀) ဝက်မှုလောက်မှု မြေကွက်[illegible] ပါဝင်မှု [illegible] အဆောက်အဦ ဆောက်လုပ်ရမည် -

(က) အလျား x အနံ	....	[illegible] ပေ မြေကွက်တွင်
မျက်နှာစာ	....	၂[illegible] ပေ
နောက်ဖေး	....	[illegible] ပေ
ဘေးဘက်	....	[illegible] ပေ
(ခ) အလျား x အနံ	....	[illegible] x [illegible] ပေရှိ မြေကွက်တွင်
မျက်နှာစာ	....	[illegible] ပေ
နောက်ဖေး	....	[illegible] ပေ
ဘေးဘက်	....	[illegible] ပေ

ဝက်ရုံအဆောက် [illegible] သိမ်းယူမည်။

ချမ်းသာ [illegible]
[illegible]
[illegible] ဦးစီးဌာန [illegible]

မြေအသုံးပြုခွင့်သူ၏လက်မှတ်

စာအမှတ် [illegible] / ၁၁၉ / [illegible] ၂၀၁၄

ရက်စွဲ၊ ၂၀[illegible] ခုနှစ် [illegible] ရက်

မိတ္တူကို -

၁။ မူရင်းမြေအသုံးပြုခွင့်အမိန့်ကို မြေအသုံးပြုခွင့်ရသူ [illegible]
၁၂/အကန(နိုင်)၁၃၄၆၆၄
အား ထုတ်ပေးသည်။

၂။ ဒုတိယညွှန်ကြားရေးမှူး၊ မြေတိုင်းဌာနခွဲသို့ မြို့မြေစာရင်းတွင်မှတ်သားရန်နှင့် မှိုရာကွာတားမှုစ၍ သုံးလပတ်မြေခနှုန်းထား ---------- ကျပ် ---------- တိတိဖြင့် စည်းကြပ်ကောက်ခံနိုင်ရန် ပေးပို့ပါသည်။

၃။ ဦးစီးအရာရှိ၊ မြေယာရုံးခွဲ ([illegible]) [illegible] သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ [illegible] သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၅။ ရုံးလက်ခံ

ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ငွေလက်ခံဖြတ်ပိုင်း

မူရင်း

1/ 7/2011

နေ့စွဲ ၁.၇.၁၁

အမည် ဒေါ်ညိုကောင်း

အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/တကန(နိုင်) ၁၄၄၉၉

နေရပ်လိပ်စာ

အကြောင်းအရာ	သင့်ငွေ	
	ကျပ်	ပြား
၂၀၁၁-၁၂ (ဒုတိယသက္ကရာဇ်)	၅၇၉၆	

ဦး / ဒေါ် ညိုကောင်း ထံမှငွေပေါင်း ၅၇၉၆/-

စာဖြင့် ကျပ်ငါးထောင့်ခုနစ်ရာကိုးဆယ့်ခြောက် ကို အထက်ပါအတိုင်းလက်ခံရရှိပါသည်။

(5.313)

ဒုတိယညွှန်ကြားရေးမှူး
မြို့နယ်အခွန်ဌာနခွဲ(ရုံးချုပ်)

Acct.
Amount

~~MD0473~~
19
5796.00

MD-0008

မူရင်း

ရန်ကုန်မြို့တော်

အိုးအိမ်ပုံစံ
အကွက် - ၂၂

---------လှိုင်သာယာ------ မြို့နယ်၊ လူနေရပ်ကွက်အမှတ် ---ဟာနေဒ်ရွာစက်မှုဇုန်--- မြေတိုင်းရပ်ကွက်အမှတ် --------၂၀-------- မှ မြေကွက်အမှတ် --------X-5-------- ၏မြေပုံ

၁ – လက်မလျှင် ၁၀၀ ပေ စကေး



ရည်ညွှန်းချက်

---------------- ဧရိယာ

စတုရန်းပေ ------၂၃၁၄၅၀------

ဧက ------၅.၃၁၃------

မြေတိုင်း (၄) မြေတိုင်း (၃) မြေတိုင်း (၂)

ဒုတိယညွှန်ကြားရေးမှူး
မြေတိုင်းဌာနခွဲ
မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

...ရှုရင်း

...ဝင်စုမြန်မာနိုင်ငံတော်အစိုးရ = ၂၀

...က်လုပ်ရေးဝန်ကြီးဌာန ၁.၇.၂၀၁၁

...အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန = ၁၈၆၆၊-

ရန်ကုန်မြို့

...လုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

...ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

----------------၏ သား/သမီး----------------

----------------အား ----------------

-----ရပ်ယာခန့်မှန်းခြေ ---------------- ဧက ရှိ

----- မြေ(၁ ကွက်ကို ----------------

...်အဦး ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်း

----------------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်

...--လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင်

...အတွင်းအဆောက်အဦးစတင်ဆောက်လုပ်အသုံးပြုရမည်၊

(၂) စက်မှုလက်မှုမြေကွက်အတွင်း ----------------
အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံး မပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်း ချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ၊

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(၁၈၆၆၊-)တိတိကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေခများကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါ အားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်၊

မူရင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ရန်ကုန်မြို့

၂၀
၁.၇.၂၀၁၁
= ၁၈၆၆၊-

"စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့်"

တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခွင့်မရှိရ

ရန်ကုန် မြို့ ------------------------------------၏ သား/သမီး------------------
အမျိုးသားမှတ်ပုံတင်အမှတ်-----------------------------------အား ------------------
မြေတိုင်းရပ်ကွက်အမှတ်----------------------------ရေိယာခန့်မှန်းခြေ -------------------- ဧက ရှိ
မြေကွက်အမှတ်-------------------------------------- မြေ(၁)ကွက်ကို -----------------------------
----------------------လုပ်ငန်းအတွက်အဆောက်အဦ ဆောက်လုပ်အသုံးပြုရန် အောက်ပါစည်းကမ်းချက်များဖြင့် ပူးတွဲပါ မြေပုံအရ ၂၀၁၁ ခုနှစ် ------------------လ(၈)ရက်နေ့မှစ၍ ခွင့်ပြု လိုက်သည်။

စည်းကမ်းချက်များ

(၁) -----------------------------လုပ်ငန်းအတွက်အသုံးပြုခွင့်ရသောမြေကွက်တွင် ရရှိပြီးသည့်နေ့မှ(၁)လအတွင်းအဆောက်အဦစတင်ဆောက်လုပ်အသုံးပြုရမည်၊

(၂) စက်မှုလက်မှုမြေကွက်အတွင်း -- အဆောက်အဦမှတပါး ခွင့်ပြုထားသူ၏ ကြိုတင်ခွင့်မရှိဘဲ အခြား လူနေအိမ် - စသည်များကို ဆောက်လုပ်ခွင့်မပြုရ၊

(၃) စက်မှုလက်မှုမြေအတွင်းစက်မှုလုပ်ငန်းမှတပါး အခြားလုပ်ငန်းများအတွက်အသုံးမပြုရ၊

(၄) စက်မှုလက်မှုမြေကွက်ရသူသည် မြေကွက်ကိုခွဲစိတ်ခြင်း၊တဆင့်လွှဲပြောင်း/ရောင်းချ/ပေါင်နှံ/ပေးကမ်းခြင်းလုံးဝမပြုလုပ်ရ၊

(၅) သုံးလပတ်ကျသင့်မြေငှားခငွေ(**၁၈၆၆၊-**)ကိုကြိုတင်ပေးဆောင်ရမည်။

(၆) စက်မှုလက်မှုမြေကွက်ရသူသည် သတ်မှတ်ထားသောမြေခွန်မြေငှားကို မှန်ကန်စွာပေးဆောင်ရမည့်အပြင် အခြားအခါအားလျော်စွာ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်.

မူရင်း

(၇) ဝက်မှုလက်မှုလုပ်ငန်း [illegible] ပြီး [illegible] သည်
၂၀[illegible] ခုနှစ် ----- [illegible] လ [illegible] ၇ ရက် [illegible]
အသုံးပြုခွင့်ကာလကုန်ဆုံး [illegible] ပါက အသုံးပြုခွင့် [illegible]
မြေငှားဘရျှပါ [illegible]

(၈) ဝက်မှုလက်မှု [illegible] သစ်ညှိုးတာင်း [illegible]
ရှိမြက်ကွက်ပေါ်တွင် [illegible]
အဦနှင့်ဂတွဲပြီး ရွှေ့ပြောင်းပြီး [illegible] မပြုနိုင်လည်သိမ်းယူခွင့်ရှိသည်။

(၉) ဝက်မှုလက်မှုအလုပ်ရုံ [illegible] တရားဝင်ကျင့်သုံးရန် အဆောက်အဦပုံစံ
နှင့် မြေကွက်ပေါ်တွင် [illegible] ရှိ ပုံစံဒီဇိုင်းကို [illegible]
စည်ပင်သာယာရေး [illegible] ကို ရယူရမည်။

(၁၀) ဝက်မှုလက်မှု မြေကွက်ပေါ်တွင် ဖော်ပြပါအတိုင်း ချန်လှပ်၍ အဆောက်အဦ
ဆောက်လုပ်ရမည် -

(က) အလျား x အနံ	----------	[illegible] ပေ x [illegible] ပေရှိ မြေကွက်တွင်
ရှေ့တန်းခွာ	----------	၂၅ ပေ
နောက်ဖေး	----------	၇ ပေ
ဘေးဘက်	----------	၈ ပေ
(က) အလျား x အနံ	----------	၆၀ပေ x ၄၀ပေရှိ မြေကွက်တွင်
ရှေ့တန်းခွာ	----------	၉ ပေ
နောက်ဖေး	----------	၇ ပေ
ဘေးဘက်	----------	၅ ပေ

ကော်ရှုံအဆောက် [illegible] **မဆောက်** [illegible] **ယူမည်။**

[illegible]

မြေအသုံးပြုခွင့်ရသူ၏လက်မှတ်

[illegible]
[illegible]
[illegible] မြေစီမံခန့်ခွဲရေး [illegible]

သာအမှတ် [illegible] /၁၀ [illegible] (၂၀၃၅)
ရက်စွဲ ၂၀[illegible] ခုနှစ် [illegible] လ [illegible] ၇ ရက်

မိတ္တူကို -

၁။ မူရင်းမြေအသုံးပြုခွင့်အမိန့်ကို မြေအသုံးပြုခွင့်ရသူ ---[illegible]--- ---၁၂/အကန(နိုင်)၁၄၄၃၇၄---

အား ထုတ်ပေးသည်။

၂။ ဒုတိယညွှန်ကြားရေးမှူး၊ မြေတိုင်းဌာနခွဲသို့ ငြိုး၊ မြေစာရင်းတွင်မှတ်သားရန်နှင့် မှီရာကွာတားမှစ၍ သုံးလပတ်မြေခနှုန်းထား ---------- ကျပ် ----------
တိတိဖြင့် စည်းကြပ်ကောက်ခံနိုင်ရန် ပေးပို့ပါသည်။

၃။ ဦးစီးအရာရှိ၊ မြေယာရုံးခွဲ ([illegible]) ---[illegible]--- သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ---[illegible]---
သို့ သိသာရန်နှင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပေးပို့ပါသည်။

၅။ ရုံးလက်ခံ

ဆောက်လုပ်ရေးဝန်ကြီးဌာန
မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန
ငွေလက်ခံဖြတ်ပိုင်း

မူရင်း

Acct. Chalan Amount

MD0477
20
1866.00

နေ့စွဲ ၁.၇.၁၁

အမည် [illegible] အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/တကန(နိုင်)[illegible]

နေရပ် [illegible]

အကြောင်းအရာ	သင့်ငွေ	
	ကျပ်	ပြား
၂၀၁၁-၁၂ ([illegible])	၁၈၆၆	

ဦး / ဒေါ် [illegible] ထံမှငွေပေါင်း ၁၈၆၆/-

စာဖြင့် ([illegible]) ကို အထက်ပါအတိုင်းလက်ခံရရှိပါသည်။

MD-000862

ဒုတိယညွှန်ကြားရေးမှူး (1-71)
မြို့နယ်[illegible]
ဌာနခွဲ

လက်မှတ် ၁/၇/၂၀၁[illegible]

မူရင်း

ရန်ကုန်မြို့တော်

အိုးအိမ်ပုံစံ

အက်စ် – ၂၂

--------လှိုင်သာယာ---- မြို့နယ်၊ လူနေရပ်ကွက်အမှတ် ---အမှတ်(၇)ရပ်ကွက်စက်မှုဇုန်---

မြေတိုင်းရပ်ကွက်အမှတ် --------၂၀-------- မှ မြေကွက်အမှတ် ------X. 6------------ ၏မြေပုံ

၁ – လက်မလျှင် ၁၀၀ ပေ စကေး



ရည်ညွှန်းချက်

-------------------- ရေးယာ

စတုရန်းပေ --------၇၄၄၉၇--------

ဧက --------၁.၇၁၀--------

မြေတိုင်း (၄) မြေတိုင်း (၃) မြေတိုင်း (၂)

ဒုတိယညွှန်ကြားရေးမှူး
မြေတိုင်းဌာနခွဲ
မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန

14:51
搜尋
Google

Pathein Rd
Hlaing River Rd
Yangon - Pathein Rd
地圖
相片
Tsang Yih co.,LTD
1000 英呎
500 公尺
Imagery ©2014 Cnes/Spot Image, DigitalGlobe, 地圖資料 ©2014 Google

PHASE II
APYIN BADAN
Village
86.29
KANPYO
Village
31.23
Tsang Yih co.,LTD
Sold
Village
Monastery(Myanmar)

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နေ့စွဲ။ ။၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ( )ရက်။

အကြောင်းအရာ။ ။ **မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ငှားရမ်းထားသောမြေနှင့် ပတ်သက်၍ ကတိဝန်ခံချက် ပေးပို့ခြင်း။**

လေးစားရပါသောလူကြီးမင်းခင်ဗျား ။ ။

အထက်ပါကြောင်းအရာနှင့်ပတ်သက်၍ ကျွန်မပိုင်ဆိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် (အပိုင်း -၂)၊ မြေကွက်အမှတ် (အိပ်စ် ၃/ အိပ်စ် ၄/ အိပ်စ် ၅/ အိပ်စ် ၆) ရှိ ဧရိယာ(၁၆.၇၀၃ ဧက) အကျယ်အဝန်းရှိ မြေကွက်ပေါ်ရှိစက်ရုံတွင် "ဖိနပ်အမျိုးမျိုး" ချုပ်လုပ်သောလုပ်ငန်း ဆောင်ရွက်ရန် ငှားရမ်းခြင်းဖြစ်ပါသည်။

အဆိုပါမြေနေရာအား ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်မည့် လုပ်ငန်း၏လိုအပ်ချက်အားဖြင့် ကျွန်မဘက်မှ တာဝန်ယူ၍ (၅၁၁၆.၅၀ စတုရန်းမီတာ) အတိုင်းအတာရှိသော တစ်ထပ်အဆောက်အဦ တစ်လုံးအား ပုံပိုးတည်ဆောက်ပေးမည်ဖြစ်ပါသည်။ ယခုအခါ ထိုဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သော တင်ပြမှုများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ပါသည်။ သို့ပါ၍ ဆောက်လုပ်ခွင့်အား လက်ခံရရှိသည့်အချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြသွားပါမည်ဟု ဝန်ခံကတိပြုတင်ပြအပ်ပါသည်။

ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်မှုလက်မှုလုပ်ငန်းအတွက်မြေအသုံးပြုခွင့် (အဆိုပြုလွှာတွင် ပူးတွဲဖော်ပြထားပါသည်) ရရှိထားပြီးဖြစ်ပါသည်။ အဆိုပါ မြေအသုံးပြုခွင့်အား သက်တမ်းတိုးမြှင့်ရန်စီစဉ်ထားရှိပြီး အဆောက်အဦဆောက်လုပ်ပြီးစီးပါက မြေဂရန်အားလည်း ထပ်မံလျှောက်ထားမည်ဖြစ်ပါသည်။ မြေဂရန်ရရှိပါကလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ထပ်မံပေးပို့တင်ပြမည်ဖြစ်ကြောင်း ဝန်ခံကတိပြုတင်ပြအပ်ပါသည်။

ရိုသေလေးစားစွာဖြင့်

(ဒေါ်လှကေခိုင်)
၁၂/တကန(နိုင်) ၁၃၄၆၆၄



REV. DATE: DESCRIPTION:

CLIENT

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NADECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE	
ARCH. NGUYEÃN XUAÂN TOAØN	
PRESIDING ARCHITECT	
ARCH. LEÂ NGUYEÃN THUÝ V	
ENGINEERING MANAGER	
ARCH. LEÂ NGUYEÃN THUÝ V	
DESIGNED BY	
ARCH. NGUYEÃN LEÂ QUANG	
DRAW BY	
PHAÏM MAI HOØNG	
CHECKED BY	
ARCH. NGUYEÃN XUAÂN TOAØN	

PROJECT NAME:

LACTY PROJECT IN MYANMAR

ITEM: - 03

DINING

DRAWING TITLE:

ELEVATION

DATE: 08/2013	DRAWING No :
SCALE	WORKING DESIGN
D.A:	A-03-04/07
FILE NAME:	



ROOF PLAN
SCALE 1/200

N

REV.	DATE.	DESCRIPTION.

CLIENT
TSANG YIH COMPANY LIMITED

NAGECCO
NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

DESIGNING ENTERPRISE No1

D.A CODE
FILENAME
B. O GENERAL DIRECTOR

DIRECTOR OF ENTERPRISE	
ARCH. NGUYEÃN XUAÂN TOAÙN	
PRESIDING ARCHITECT	
ARCH. LEÂ NGUYEÃN THUÙY V	
ENGINEERING MANAGER	
ARCH. LEÂ NGUYEÃN THUÙY V	
DESIGNED BY	
ARCH. NGUYEÃN LEÂ QUANG	
DRAW BY	
PHAÏM MAI HÖÔNG	
CHECKED BY	
ARCH. NGUYEÃN XUAÂN TOAÙN	

PROJECT NAME:
LACTY PROJECT IN MYANMAR

ITEM: - 03
DINING

DRAWING TITLE
ROOF PLAN

DATE: 08/2013	DRAWING No
SCALE:	WORKING DESIGN
D.A:	A-03-03/07
FILE NAME:	

FLOOR PLAN

SCALE 1/200



DETAIL 1

SCALE 1/50



DETAIL 2

SCALE 1/50



DETAIL 3

SCALE 1/50



DETAIL 4

SCALE 1/50



DETAIL 5

SCALE 1/50



DETAIL 6

SCALE 1/50



DETAIL 7

SCALE 1/50



DETAIL 8

SCALE 1/50

GAIN DETAIL

SCALE 1/50



REV. DATE DESCRIPTION

CLIENT

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

DESIGNING ENTERPRISE No1

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE

ARCH. NGUYEÃN XUAÂN TOAÙN

PRESIDING ARCHITECT

ARCH. LEÂ NGUYEÃN THUÙY V

ENGINEERING MANAGER

ARCH. LEÂ NGUYEÃN THUÙY V

DESIGNED BY

ARCH. NGUYEÃN LEÂ QUANG

DRAW BY

PHAÏM MAI HÖÔNG

CHECKED BY

ARCH. NGUYEÃN XUAÂN TOAÙN

PROJECT NAME:

LACTY PROJECT IN MYANMAR

ITEM:

DINING

DRAWING TITLE:

FLOOR PLAN

DATE: 08/2013

SCALE:

D.A:

FILE NAME:

DRAWING No:

WORKING DESIGN

A-03-02/07

SECTION 1-1
SCALE 1/100

SECTION 2-2
SCALE 1/100

SECTION 6-6
SCALE 1/100

SECTION 3-3
SCALE 1/100

SECTION 4-4
SCALE 1/100

SECTION 5-5
SCALE 1/100



MARK	SIZE	QUANTITY	DESCRIPTION	DRAWING LABELS
Dc1	6050x4000	06 UNIT	ROOL - UP POWER DOOR GAVANIZE ZINC MILD STEEL 1,4mm THK COLORBOND	6050; 4000
Dc2	4200x4000	01 UNIT	ROOL - UP POWER DOOR GAVANIZE ZINC MILD STEEL 1,4mm THK COLORBOND	4000; 4000
W1	3275x3000	14 UNIT	SLIDING WINDOW ALUMINIUM FRAME TSA-TS888. GLASS 5mm GREEN GAVANIZE	3275; 3000; 1700; 1300; 1000; MOSQUITO SCREEN
W1'	3275x700	14 UNIT	FIX LOUVER TSA-F200 GREEN GAVANIZE	3275; 700; MOSQUITO SCREEN
W2 / W3	2900x3000 & 3000x3000 (W3)	38 UNIT 02 UNIT (W3)	SLIDING WINDOW ALUMINIUM FRAME TSA-TS888 GLASS 5mm GREEN GAVANIZE	2900; 3000(W3); 3000; 1700; 1300; 1000; MOSQUITO SCREEN
W2'	2900x1000	66 UNIT	FIX LOUVER TSA-F200 GREEN GAVANIZE	2900; 1000; MOSQUITO SCREEN
W3'	3000x1000	02 UNIT	ADJUSTIBLE LOUVER TSA-F200 GREEN GAVANIZE	3000; 1000; MOSQUITO SCREEN
W4	2678x1000	04 UNIT	SLIDING WINDOW ALUMINIUM FRAME TSKT-TS888 GLASS 5mm GREEN GAVANIZE	2678; 1800; 878; 1000; MOSQUITO SCREEN; FIX GLASS
W5	3000x1000	06 UNIT	SLIDING WINDOW ALUMINIUM FRAME TSA-TS888 GLASS 5mm GREEN GAVANIZE	3000; 1000; MOSQUITO SCREEN
W6	2678x1000	22 UNIT	SLIDING WINDOW ALUMINIUM FRAME TSA TS888 GLASS 5mm GREEN GAVANIZE	2900; 1000; MOSQUITO SCREEN
W7	2690x1000	04 UNIT	SLIDING WINDOW ALUMINIUM FRAME TSA-TS888. GLASS 5mm GREEN GAVANIZE	2690; 1000; MOSQUITO SCREEN; FIX GLASS
D1	900x2200	01 UNIT	DOOR ALUMINIUM FRAME TSA-TS1000 GLASS 5mm GREEN GAVANIZE	900; 2200; GLASS 5mm; LOUVER

N

REV. | DATE: | DESCRIPTION

CLIENT:

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NAGECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE	ARCH. NGUYEÃN XUAÂN TOBAN
PRESIDING ARCHITECT	ARCH LEÂ NGUYEÃN THUÝ V
ENGINEERING MANAGER	ARCH. LEÂ NGUYEÃN THUÝ V
DESIGNED BY	ARCH. NGUYEÃN LEÂ QUANG
DRAW BY	PHAÏM MAI HÖÔNG
CHECKED BY	ARCH. NGUYEÃN XUAÂN TOBAN

PROJECT NAME: LACTY IN MYANMAR

ITEM. DINING

DRAWING TITLE: DOOR & WIDOW DETAIL

DATE: 08/2013	DRAWING No
SCALE: 1/50	WORKING DESIGN
D.A:	A-03-07/07
FILE NAME:	

LIST ARCHITEC DRAWING

No	SIGN DWG.	NAME DRAWING
1	A-03-01/07	ARCHITEC NOTE
2	A-03-02/07	FLOOR PLAN
3	A-03-03/07	ROOF PLAN
4	A-03-04/07	ELEVATION
5	A-03-05/07	SECTION
6	A-03-06/07	DETAILS
7	A-03-07/07	DOOR AND WINDOW DETAIL

SYMBOL DRAWING

No	SYMBOL	BLOCK NAME	
01	1	Syb-door	
02	1	Syb-wind	
03	A	Syb-axis	
04	1 AA-08-00-00	Syb-Detail	
05	A A AA-08-00-00	Syb-section 1	
06	+3.200	Syb-code FFL	
07	Code +25.200	Syb-CEIL	
08	W1	Syb-wall	
09	C1	Syb-cell	
10	F1	Syb-floor	
11	i=2%	Syb-slope	
12	F C2 W +3.150 — Syb-floor, Syb-cell, Code-floor, Syb-wall		

DWG NAME-A1

NAME OF TITLE

FLOOR NAME

SCALE 1/100

STIPULAT

A-03-01/07 — SYMBOL OF SUBJECT; SYMBOL OF ITEM; SYMBOL OF DRAWING; NUMBER IN DETAIL ITEM; TOTAL DRAWING ARCH. OF ITEM

NOTE STRUCTURE

SYMBOL	DESCRIPTION OF MATERIALS	
F1	- POWER FLOATING FINISH BY HARDENER (4.5kg/m²) - RC SLAB SEE STRUCTURE DWG - LAYER ROCK 500mm THK. - GEOTEXTILE G.P 250 - LAYER SAND 500mm THK - COMPACTED SOIL TO 90% STANDARD PROSTOR DENSITY	DINING FLOOR
R1	- CEMENT MORTAR WITH 0.5% SLOPE THE MINIMUM THICKNESS 20 THK - WATER PROOFING BY CONTRACT - RC SLAB (SEE STRUCTURAL DWG)	CONC ROOF
R2	- 0.55mm ZINCALUM SHEET - 50mm KIMMCO CLEAN LINE (GLASS FIBER) - ASTRO - FOIL (REFLECTIVE INSULASION) - WIRE MESH - PURLIN C200 SEE DRAWING STRUCTURE - TRUSS SEE DRAWING STRUCTURE	ROOF
Gu	- CEMENT MORTAR WITH 0.5% SLOPE THE MINIMUM THICKNESS 20 THK. - WATER PROOFING BY CONTRACT - RC SLAB (SEE STRUCTURAL DWG) - SIKA MONO TOP CONCRETE REPAIR SYSTEM - MASTIC EMULSION PAINT	CONC GUTTER
W1	-WALL FINISHED BY INTERIOR EMULSION PAINTING ICI LIGHT YELLOW COLOUR,	
C1	-CELLING IS ROOF ZINCALUM SHEET	
C2	-STEEL DECK	
C3	-WHITE PAINT	

THE WALL OUTSIDE PAINTED BY EXTERIOR EMULSION LIGHT YELOWN COLOR



REV.	DATE:	DESCRIPTION.

CLIENT:

TSANG YIH COMPANY LIMITED

NAGECCO — NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE ARCH. NGUYEÃN XUAÂN TOAØN	
PRESIDING ARCHITECT ARCH. LEÂ NGUYEÃN THUÝ V	
ENGINEERING MANAGER ARCH. LEÂ NGUYEÃN THUÝ V	
DESIGNED BY ARCH. NGUYEÃN LEÂ QUANG	
DRAW BY PHAÏM MAI HÖÔNG	
CHECKED BY ARCH. NGUYEÃN XUAÂN TOAØN	

PROJECT NAME:

LACTY IN MYANMAR

ITEM: - 03-

DINING

DRAWING TITLE:

LIST DWG.
NOTE STRUCTURE
SYMBOL DWG.

DATE. 08/2013	DRAWING No :
SCALE.	WORKING DESIGN
D.A:	A-03-01/07
FILE NAME:	



SECTION 1-1

SCALE 1/100

REV.	DATE:	DESCRIPTION:

CLIENT:

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NAGECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE
ARCH. NGUYEÃN XUAÂN TOBAN

PRESIDING ARCHITECT
ARCH. LEÂ NGUYEÃN THUÏY V

ENGINEERING MANAGER
ARCH. LEÂ NGUYEÃN THUÏY V

DESIGNED BY
ARCH. NGUYEÃN LEÂ QUANG

DRAW BY
PHAÏM MAI HÖÔNG

CHECKED BY
ARCH. NGUYEÃN XUAÂN TOBAN

PROJECT NAME:
TSANG YIH FACTORY

ITEM: - 01
FACTORY

DRAWING TITLE:
SECTION 1-1

DATE: 05-05-2014	DRAWING No :
SCALE: 1/100	WORKING DESIGN
D.A:	A-01-08/41
FILE NAME:	



SECTION 2-2
SCALE 1/100

REV	DATE:	DESCRIPTION:

CLIENT:
TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY
NAGECCO

DESIGNING ENTERPRISE No1

D.A CODE
FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE
ARCH. NGUYEÃN XUAÂN TOÅN
PRESIDING ARCHITECT
ARCH. LEÂ NGUYEÃN THUÏY V
ENGINEERING MANAGER
ARCH. LEÂ NGUYEÃN THUÏY V
DESIGNED BY
ARCH. NGUYEÃN LEÂ QUANG
DRAW BY
PHAÏM MAI HÖØNG
CHECKED BY
ARCH. NGUYEÃN XUAÂN TOÅN

PROJECT NAME.
TSANG YIH FACTORY

ITEM: - 01
FACTORY

DRAWING TITLE
SECTION 2-2

DATE: 05-05-2014	DRAWING No :
SCALE 1/100	WORKING DESIGN
D.A	A-01-09/41
FILE NAME	

SECTION 3-3
SCALE 1/100

REV.	DATE	DESCRIPTION:

CLIENT

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NAGECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE
ARCH. NGUYEÃN XUAÂN TOØAN

PRESIDING ARCHITECT
ARCH. LEÂ NGUYEÃN THUÙY V

ENGINEERING MANAGER
ARCH. LEÂ NGUYEÃN THUÙY V

DESIGNED BY
ARCH. NGUYEÃN LEÂ QUANG

DRAW BY
PHAÏM MAI HÖÔNG

CHECKED BY
ARCH. NGUYEÃN XUAÂN TOØAN

PROJECT NAME:
TSANG YIH FACTORY

ITEM:
FACTORY

DRAWING TITLE:
SECTION 3-3

DATE: 05-05-2014	DRAWING No
SCALE: 1/100	WORKING DESIGN
D.A.	A-01-10/41
FILE NAME.	



SECTION 4–4
SCALE 1/100

REV.	DATE	DESCRIPTION:

CLIENT.

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NAGECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O GENERAL DIRECTOR

DIRECTOR OF ENTERPRISE
ARCH. NGUYEÂN XUAÂN TOBAN
PRESIDING ARCHITECT
ARCH. LEÂ NGUYEÂN THUÛY V
ENGINEERING MANAGER
ARCH. LEÂ NGUYEÂN THUÛY V
DESIGNED BY
ARCH. NGUYEÂN LEÂ QUANG
DRAW BY
PHAÏM MAI HOÔNG
CHECKED BY
ARCH. NGUYEÂN XUAÂN TOBAN

PROJECT NAME.
TSANG YIH FACTORY

ITEM: – 01
FACTORY

DRAWING TITLE:
SECTION 4–4

DATE: 05-05-2014	DRAWING No
SCALE: 1/100	WORKING DESIGN
D.A:	A–01–11/41
FILE NAME	



SECTION 5–5

SCALE 1/100

REV.	DATE:	DESCRIPTION

CLIENT

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY

NAGECCO

DESIGNING ENTERPRISE No1

TEL (84-8) 8.293.320
FAX (84-8) 8.238.845
E-MAIL : NAGECCO1@ HCM.FPT.VN

ADDRESS 28 BIS NGUYEÃN BÆNH CHIEÅU, DIST.1, HOÀ CHÍ MINH City

D.A CODE

FILENAME

B. O. GENERAL DIRECTOR

DIRECTOR OF ENTERPRISE	
ARCH. NGUYEÃN XUAÂN TOBAN	
PRESIDING ARCHITECT	
ARCH. LEÂ NGUYEÃN THUÙY V	
ENGINEERING MANAGER	
ARCH. LEÂ NGUYEÃN THUÙY V	
DESIGNED BY	
ARCH. NGUYEÃN LEÂ QUANG	
DRAW BY	
PHAÏM MAI HÖÔNG	
CHECKED BY	
ARCH. NGUYEÃN XUAÂN TOBAN	

PROJECT NAME:

TSANG YIH FACTORY

ITEM: – 01

FACTORY

DRAWING TITLE.

SECTION 5–5

DATE: 05–05–2014	DRAWING No .
SCALE: 1/100	WORKING DESIGN
D.A:	A–01–12/41
FILE NAME	



SECTION 6-6
SCALE 1/100

REV.	DATE.	DESCRIPTION

CLIENT

TSANG YIH COMPANY LIMITED

NATIONAL GENERAL CONSTRUCTION CONSULTING JOINT STOCK COMPANY
NAGECCO

DESIGNING ENTERPRISE No1

D.A CODE

FILENAME

B. O GENERAL DIRECTOR

DIRECTOR OF ENTERPRISE ARCH. NGUYEÃN XUAÂN TOØAN	
PRESIDING ARCHITECT ARCH. LEÂ NGUYEÃN THUÏY V	
ENGINEERING MANAGER ARCH. LEÂ NGUYEÃN THUÏY V	
DESIGNED BY ARCH. NGUYEÃN LEÂ QUANG	
DRAW BY PHAÏM MAI HÖØNG	
CHECKED BY ARCH. NGUYEÃN XUAÂN TOØAN	

PROJECT NAME:

TSANG YIH FACTORY

ITEM: - 01

FACTORY

DRAWING TITLE:

SECTION 6-6

DATE: 05-05-2014	DRAWING No
SCALE: 1/100	WORKING DESIGN
D.A:	A-01-13/41
FILE NAME	

PRODUCT SAMPLE

Sport Shoe

CMP CONTRACT
(Draft)

NO: **CMP-2014-01**
Date: June 13, 2014

The two parties are:
Party A: **TSANG YIH CO., LTD.**
- Address: PLOT No.X3~X6, ANAW YAHTA INDUSTRIAL ZONE(Phase-II), HLAING THAR YAR TOWNSHIP, YANGON, MYANMAR.
- Represented by **Mr. LIN, CHANG YUNG,**-General Director

Party B: **POLO INTERNATIONAL HOLDING LIMITED**
- Address: Level 2, Lotemau Centre, Vaea Street, Apia, Samoa
- Represented by **Mr. CHIU, CHI HSIEN,** -General Director

After having discussion, the two parties agree to sign this contract with the following terms and conditions:

Article 1: OBJECT
- Party A agrees to manufacture and export shoes to Party B under CMP system.
  - Commodity : Variety of shoes under CMP order;
  - Shipment condition : FOB Yangon Port, or CNF, CIF depends on shipping instruction from Party B.

Article 2: MARK, LABELS PROPERTY:
- Party B should take legal responsibility with registered marks and labels used to make shoes for them.

Article 3: MODE AND TIME OF PAYMENT:
3.1) Mode of payment:
- Payment by T/T remittance.
- Party B will remit advance payment to Party A if there is request.

3.2) Time of Payment:
- At 60 days after receiving the debits with both parties confirmation;
- When Party A requests advance payment, Party A must inform party B 7days in advance and Party B will remit to Party B within 10 days to the advised bank account.

3.3) Payment currency: USD

Article 4: GENERAL CONDITIONS:
- This is the principal contract has validity in the CMP process between the two parties by annex which shall be un-separated parts of this contract. Any dispute arising during the process of execution this contract shall be solved on mutual understanding and benefit.
- This contract can be adjusted by attached annexes which are agreed by the two parties and which are necessary parts of the contract and not separated from the contract.
- This contract is made at Tsang Yih Co., Ltd. in Yangon, Myanmar, dated on June.13, 2014 with four(04) English originals and four(04) Myanmar ones, each party keeps two(02) English and two(02) Myanmar originals, which have the same legal value.
- The contract shall be effective from the signed date to December 31,2015

PARTY A **PARTY B**

လိုင်သာယာမြို့နယ်

-------------------------------- စက်မှုဇုန်

ရှိ

----------------------------------- စက်ရုံ

၏

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

၂၀၁၄ ခုနှစ်၊ လ ရက်။

မာတိကာ

--------------- စက်ရုံ ၏

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ---------------စက်မှုဇုန်၊ ------------လမ်း၊ အမှတ်(   )တွင် တည်ရှိသော စက်ရုံ မှ (အလုပ်ရှင်/စီမံခန့်ခွဲသူ) အမည် -------------------------- နှင့် မြန်မာနိုင်ငံ ---------------------- တွင် နေထိုင်သော အမည် ------------------- အဘအမည် ---------------၊ အသက် ------------ နှစ်၊ (မှတ်ပုံတင်/နိုင်ငံသား/နိုင်ငံကူးလက်မှတ်အမှတ်/ အလုပ်သမား၏ ကိုယ်ပိုင် အမှတ်) -----------------------၊ ပညာအရည်အချင်း -----------------------------------၊ ကျွမ်းကျင်သည့်အတတ်ပညာ -- ရှိသော အလုပ်လုပ်ကိုင်သူတို့သည် အောက်ဖော်ပြပါအတိုင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို -------------- ခုနှစ်၊ --------------- လ၊ ------- ရက်နေ့ --------------------------------- နေရာတွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည်။

၁။ အလုပ်အကိုင်အမျိုးအစား

(က) အလုပ်အကိုင်အမျိုးအစား -------------------------------------

(ခ) ရာထူး / အဆင့် -------------------------------------

၂။ လုပ်ခလစာ

နေ့စား -------------------------------------

ပုတ်ပြတ် -------------------------------------

လစား -------------------------------------

ထုတ်ပေးမည့်ရက် လဆန်း (၅) ရက်

၃။ အလုပ်အကိုင်တည်နေရာ

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ -------------------------- စက်မှုဇုန်၊ --------------------------- လမ်း၊ အမှတ် (   )။

၄။ စာချုပ်သက်တမ်း

- အစမ်းခန့်ကာလ -------------------------------------
- စာချုပ်ကာလ ------------------------ နှစ် ------------------------- လ
- သက်တမ်းတိုးကာလ ---------------------- နှစ် -------------------- လ
- အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်သဘောတူညီချက်အရ စာချုပ်သက်တမ်းတိုးနိုင်သည်။

၅။ အလုပ်ချိန်

သာမန်အလုပ်ချိန်ကို တစ်ရက်လျှင်(၈)နာရီဟု ဥပဒေအရ သတ်မှတ်ထားသည်။ အဆိုင်းစနစ်ဖြင့် ဆောင်ရွက်ပါက တစ်ရက်လျှင် ၂ ဆိုင်း (သို့မဟုတ်) ၃ ဆိုင်း ဖြင့်ဆောင်ရွက်ရမည်။ ရက်သတ္တပတ် အလုပ်လုပ်ရက် (၆)ရက်ဟု သတ်မှတ်သည်။

၆။ နားရက် / အလုပ်ပိတ်ရက်နှင့်ခွင့်

အလုပ်ပိတ်ရက်နှင့် ခွင့်ရက်တို့သည် တည်ဆဲဥပဒေအရ သတ်မှတ်ချက်အတိုင်း ဖြစ်ရမည်။

(က) <u>နားရက်</u>

ရက်သတ္တပတ်လျှင် နားရက် (၁) ရက် သတ်မှတ်၍ အလုပ်သမားအား လုပ်ခ/လစာဖြင့် နားရက်ပေးရမည်။

(ခ) <u>အလုပ်ပိတ်ရက်</u>

အစိုးရရုံးပိတ်ရက် (အများအလုပ်ပိတ်ရက်)နှင့် တစ်ကမ္ဘာလုံး အလုပ်သမားရေးရာဆိုင်ရာ ပိတ်ရက်တို့မှာ နိုင်ငံတော်မှ သတ်မှတ်ထားသည့်အတိုင်းဖြစ်သည်။

(ဂ) <u>ခွင့်</u>

(၁) အရေးပေါ်ခွင့် (ရှောင်တခင်ခွင့်)
လုပ်ခဖြင့် တစ်နှစ်လျှင် (၆) ရက် ခံစားခွင့် ပေးရပါမည်။

(၂) လုပ်သက်ခွင့်
လုပ်သက် (၁၂) လ တစ်ဆက်တည်းပြည့်ပြီး လစဉ်အနည်းဆုံး အလုပ်လုပ်ရက် (၂၀) ရက် ရှိပါက ပျမ်းမျှလုပ်ခလစာဖြင့် (၁၀) ရက် ခံစားခွင့်ရှိသည်။

(၃) ဆေးလက်မှတ်ခွင့်
လုပ်ခဖြင့် တစ်နှစ်လျှင် (၃၀) ရက် ခံစားခွင့် ပေးရပါမည်။

(၄) မီးဖွားခွင့်
လူမှုဖူလုံရေးအက်ဥပဒေနှင့် အကျုံးဝင်သူဖြစ်ပါက လူမှုဖူလုံရေးအက်ဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေးအက်ဥပဒေနှင့် အကျုံးမဝင်သူဖြစ်ပါက မီးမဖွားမီ ရက်သတ္တပတ် (၆)ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ် (၆)ပတ်ကာလ အပိုင်းအခြားအတွက် (လစာပြည့်ဖြင့်) ခံစားခွင့်ပြုရမည်။

၇။ အချိန်ပိုလုပ်ကိုင်ခြင်း

(က) အလုပ်ရှင်နှင့်အလုပ်သမားတို့ ညှိနှိုင်းလျက် တစ်ရက်လျှင် ------------ နာရီဖြင့် ရက်သတ္တပတ် တစ်ပါတ်လျှင် -------- ရက် စုစုပေါင်း ------ နာရီကို ဥပဒေခွင့်ပြုချက်အရ လုပ်ကိုင်နိုင်သည်။

(ခ) အချိန်ပိုလုပ်ခ/လစာမှာ သာမန်လုပ်ခ/လစာ၏ ------------- အဆပေးရမည်။

(ဂ) နားရက်/အလုပ်ပိတ်ရက်တွင် အလုပ်ရှင်သည် (အလုပ်လိုအပ်ချက်) အရ ခိုင်းစေပါက သာမန် လုပ်ခလစာ၏ ------------- အဆပေးရမည်။

၈။ အလုပ်ချိန်အတွင်း အစားအသောက် အစီအစဉ်

အလုပ်ရှင်သည် (နံနက်စောစော / နေ့လည်စာ / ညနေစာ / အချိန်ပိုမဆင်းမီ အဆာပြေ / မုန့်ဘိုး) စီစဉ်ပေးမည်။

၉။ နေရာထိုင်ခင်း

(က) အလုပ်ရှင်မှ စီစဉ်ပေးမည်။

(ခ) အလုပ်သမားက မိမိအစီအစဉ်ဖြင့် နေထိုင်ရမည်။

၁၀။ ဆေးဝါးကုသခြင်း

(က)အလုပ်ရှင်သည် အောက်ပါရွေးချယ်မှုအတိုင်း ဆေးဝါးကုသပေးမည်-

(၁) အလုပ်ခွင် ထိခိုက်ဒဏ်ရာရမှု၊

(၂) အလုပ်ခွင် ရောဂါရရှိမှု၊

(၃) သာမန်ဖျားနာမှု၊

(ခ) လူမှုဖူလုံရေးအက်ဥပဒေနှင့် အကျုံးဝင်သဖြင့် ဆေးဝါးကုသပေးခြင်း။

၁၁။ အလုပ်ခွင်သို့ ကြို / ပို့ ယာဉ် စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း

(က) <u>အလုပ်ခွင်သို့ ကြို / ပို့ ယာဉ် စီစဉ်ပေးခြင်း</u>

(၁) မိမိအစီအစဉ်၊

(၂) အလုပ်ရှင်မှ စီစဉ်ပေးမည်၊

(၃) ကြို/ပို့ယာဉ်စရိတ်---------------------------------- မှ ပေးမည်။

(ခ) <u>ခရီးသွားလာခြင်း</u>

(၁) နိုင်ငံခြားခရီးစရိတ် (အလုပ်ရှင်မှ / မိမိအစီအစဉ်ဖြင့်) ကျခံရမည်။

(၂) အလုပ်ဝင် / အလုပ်ထွက်ခရီးစရိတ် (အလုပ်ရှင်မှ / မိမိအစီအစဉ်ဖြင့်) ကျခံရမည်။

၁၂။ အလုပ်သမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ

(က) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများ၏ လုပ်ငန်းသဘာဝ၊ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အလုပ်ရှင်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် လိုအပ်သလိုထုတ်ပြန်ရမည်။

(ခ) ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်လုပ်ကိုင်သူနှင့် ၎င်းတို့၏မိသားစုများသည် မြန်မာနိုင်ငံ၏ဥပဒေကို လေးစားလိုက်နာရမည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။

(ဂ) လုပ်ငန်းတွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပါက အလုပ်ရှင်ကစီစဉ်ပေးထား သည့် နေရာမှ (၇) ရက်အတွင်း ဖယ်ရှားပေးရမည်။

၁၃။ စာချုပ်ရပ်စဲခြင်း

အောက်ပါအချက်များကြောင့် သဘောတူစာချုပ် ရပ်စဲနိုင်သည်။

(က) အလုပ်ရှင်

(၁) အလုပ်သမားအား ငှားရမ်းသည့်ကာလ ကုန်ဆုံးခြင်း။

(၂) စက်ရုံဖျက်သိမ်းခြင်း။

(၃) မမျှော်မှန်းနိုင်သောဖြစ်ရပ်ကြောင့် လုပ်ငန်းရပ်စဲသွားခြင်း။

(ခ) အလုပ်သမား

(၁) စည်းမျဉ်းစည်းကမ်းလိုက်နာမှုမရှိခြင်း။

(၂) အလုပ်သမားသေဆုံးခြင်း။

(၃) အလုပ်သမားပြစ်မှုကျူးလွန်၍ ထောင်ချအပြစ်ပေးခံရခြင်း။

၁၄။ တာဝန်ရှိမှုများ

(က) အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုဖြစ်ပွားပါက ၂၀၁၂ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့် နည်းပညာအရ ဖြေရှင်းဆောင်ရွက်ရမည်။

(ခ) <u>**အလုပ်ရှင်၏ တာဝန်ဝတ္တရားများ**</u>

(၁) အလုပ်ရှင်က စာချုပ်ဖောက်ဖျက်ခြင်း (သို့မဟုတ်) တာဝန်ရှိမှုကို ပျက်ကွက်ခြင်းဖြစ်ပါက အလုပ်သမားအားနစ်နာကြေးပေးရမည်။

(၂) အလုပ်သမားတွင် ပြစ်မှုတစ်စုံတစ်ရာမရှိဘဲ အလုပ်ထုတ်ပစ်ပါက နစ်နာကြေးပေးရမည်။

(၃) လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရရှိ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု/သေဆုံးမှု များအတွက် ထိုက်သင့်သောလျော်ကြေးပေးရမည်။

(၄) လုပ်ခလစာများကို ပြက္ခဒိန်တစ်လကုန်ဆုံးပြီးသည့်နေ့မှစ၍ နောက်လဆန်း(၅)ရက်နေ့ ထက်နောက်မကျစေဘဲ ထုတ်ပေးရမည်။ အဆိုပါနေ့ရက်သည် ရက်သတ္တပတ်စဉ် အလုပ်ပိတ်ရက် (သို့မဟုတ်) အများအလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်နေလျှင် ထိုနေ့မတိုင်မီ

ထုတ်ပေးရမည်။ လုပ်ခလစာတိုးပေးခြင်းအား လုပ်ငန်းအကျိုးအမြတ်ရရှိခြင်းအပေါ် အခြေခံ၍ အလုပ်ရှင်နှင့်အလုပ်သမားတို့ ညှိနှိုင်းဆောင်ရွက်ပေးရမည်။

(ဂ) **အလုပ်သမား၏ တာဝန်ဝတ္တရားများ**

(၁) အလုပ်သမားသည် စာချုပ်တာဝန်ရှိမှုနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက အလုပ်မှထုတ်ပယ်ခြင်းခံရမည်။

(၂) အလုပ်သမား၏ဖျက်ဆီးမှုကြောင့် ပျက်စီးခြင်းများရှိပါက ပစ္စည်း၏တန်ရာတန်ဘိုး ပေးလျော်ရမည့်အပြင် အလုပ်မှထုတ်ပယ်ခြင်းခံရမည်။

(၃) အလုပ်သမားကြောင့် မတော်တဆပျက်ဆီးမှုများတွင် ပေါ့ဆမှု (သို့မဟုတ်) တာဝန်မကျေပွန်မှုရှိပါက ပစ္စည်းတန်ရာတန်ကြေးပေးလျော်ခြင်းအပြင် အလုပ်မှ ထုတ်ပယ်ခြင်းခံရမည်။

၁၅။ အလုပ်ခန့်ထားမှု သဘောတူစာချုပ်အား အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ဖျက်သိမ်းခြင်း

အလုပ်ရှင်ဘက်မှသော်လည်းကောင်း၊ အလုပ်သမားဘက်မှသော်လည်းကောင်း၊ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါက အကောင်အထည်မဖော်နိုင်သည့်ဘက်မှ စာဖြင့်ရေးသား၍ (၁)လ ကြိုတင်အသိပေးညှိနှိုင်းရမည်။

၁၆။ အခြားကိစ္စရပ်များ

သဘာဝဘေးအန္တရာယ်နှင့် မမျှော်လင့်သော အခြားအန္တရာယ်များ ကျရောက်လာပါက အလုပ်ရှင်သည် အလုပ်သမားများအတွက် လိုအပ်သောအစီအမံများကို ဆောင်ရွက်ပေးရမည်။

၁၇။ စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း

အလုပ်ရှင်သည် စည်းကမ်းများ၏ မည်သည့်အစိတ်အပိုင်းကိုမဆို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထပ်မံ ဖြည့်စွက်ခြင်းများ ပြုလုပ်လိုပါက အလုပ်သမားများနှင့် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်ရယူပြီး အလုပ်သမားတစ်ဦးချင်းစီ လက်မှတ်ရေးထိုးစေလျက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ရမည်။

၁၈။ အထွေထွေ

စာချုပ်တွင်ဖော်ပြထားခြင်းမရှိသည့် အခြားသောအချက်များသည် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်ရမည်။

အလုပ်သမား၏လက်မှတ် (သို့မဟုတ်) လက်ဝဲလက်မပုံစံ		စီမံခန့်ခွဲသူ/အလုပ်ရှင်၏လက်မှတ်	
အမည်	----------------------------------	အမည်	----------------------------------
အဘအမည်	----------------------------------	ရာထူး	----------------------------------
မွေးသက္ကရာဇ်	----------------------------------	လုပ်ငန်း/ဌာန	----------------------------------
လူမျိုး/ဘာသာ	----------------------------------		----------------------------------
ပညာအရည်အချင်း	---------------------------------		----------------------------------
နေရပ်လိပ်စာ	----------------------------------	တည်နေရာ	----------------------------------
	----------------------------------		----------------------------------
	----------------------------------		----------------------------------
		စာချုပ် ချုပ်ဆိုသည့်ရက်စွဲ	----------------------------------

ကျွန်ုပ်တို့၏ ရှေ့မှောက်တွင်

အလုပ်သမားများလိုက်နာရန်စည်းကမ်းများ

အလုပ်သမားများသည် အောက်ပါစည်းကမ်းချက်များကို ကျူးလွန်ကြောင်းထင်ရှားလျှင် ပထမအကြိမ်တွင် နှုတ်ဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် စာဖြင့်သတိပေးခြင်း၊ တတိယအကြိမ်တွင် စာဖြင့်ဝန်ခံကတိ လက်မှတ်ရေးထိုးစေလျှက် ပြင်းထန်စွာ သတိပေးပြီးနောက် ထပ်မံကျူးလွန်ပါက အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးနိုင်သည်။ ထိုအခါ အလုပ်သမားသည် မည်သည့်နစ်နာကြေး အကျိုးခံစားခွင့်ကိုမျှ ခံစားခွင့်မရှိပါ -

၁။ အလုပ်ချိန်တွင် ထမင်းစားခြင်း၊ မုန့်စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အိပ်နေခြင်း၊ အပြင်ထွက် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အိပ်နေခြင်း။

၂။ လုပ်ငန်းသုံးပစ္စည်းများအား မထိမ့်မြင်ပြုခြင်း။

၃။ တာဝန်ချိန်အတွင်း ဝန်ထမ်းကဒ်ချိတ်ဆွဲရန် ပျက်ကွက်ခြင်း။

၄။ ကြီးကြပ်သူခေါင်းဆောင်များကို မထီမဲ့မြင်ပြုခြင်း။

၅။ ရည်ရွယ်ချက်ဖြင့် တမင်သက်သက် လုပ်ငန်းကျဆုံးစေခြင်း၊ စွမ်းဆောင်ရည်လျော့ချခြင်း။

၆။ မိမိ၏လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် စက်ရုံပိုင်ပစ္စည်းများကို ကိုင်တွယ်သုံးစွဲရာ၌ ပေါ့ဆစွာ လုပ်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခြင်း။

၇။ သတ်မှတ်အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာကိစ္စများပြောခြင်း။

၈။ လုပ်ငန်းတာဝန်မဟုတ်ဘဲ အခြားဌာနသို့သွားခြင်း။

၉။ သတ်မှတ်အလုပ်ချိန်အတွင်း လုပ်ငန်းနှင့်မသက်ဆိုင်သော စာရေးခြင်း၊ စာဖတ်ခြင်း၊ မှန်ကြည့်ခြင်း၊ ခေါင်းဖီးခြင်းစသည့် ကိုယ်ရေးကိုယ်တာကိစ္စများဆောင်ရွက်ခြင်း။

၁၀။ လုပ်ငန်းသုံးပစ္စည်းများမှအပ ချွန်ထက်သောပစ္စည်းများနှင့် အခြားပစ္စည်းများ လုပ်ငန်းခွင်အတွင်း ကိုင်ဆောင်ခြင်း။

၁၁။ အလုပ်လွှတ်ချိန်တွင် လုပ်ငန်းသုံးစက်ပစ္စည်းခလုပ် ပိတ်မထားခြင်း။

၁၂။ အလုပ်လွှတ်ချိန်တွင် မိမိလိုင်း၊ ဌာနမှ ထွက်ခွာရန် အလှည့်မရောက်မီ ကြိုတင်ထွက်ခွာခြင်း။

၁၃။ အခြားဝန်ထမ်းများ အရှက်ရစေရန်နှင့် သိက္ခာပျက်ယွင်းစေရန် ရည်ရွယ်ချက်ဖြင့် နောက်ပြောင်ခြင်း၊ ဆဲဆိုခြင်း၊ နှုတ်ဖြင့်ရန်ဖြစ်ပွားခြင်း၊ ကြိမ်းမောင်းခြင်း။

၁၄။ အလုပ်ရှင်၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော အမိန့်၊ ကြော်ငြာစာများကို တမင်သက်သက် ဖျက်စီးခြင်း၊ ထပ်မံရေးခြစ်ပုံပျက်စေခြင်း။

အလုပ်သမားများသည် အောက်ပါစည်းကမ်းချက်တစ်ခုခုကို ကျူးလွန်ကြောင်းထင်ရှားလျှင် အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးနိုင်သည်။ ထိုအခါ အလုပ်သမားသည် မည်သည့်နစ်နာကြေး အကျိုးခံစားခွင့်ကိုမျှ ခံစားခွင့်မရှိပါ။

၁။ ခိုးမှုကျူးလွန်ခြင်း၊ အလွဲသုံးစားမှုပြုလုပ်ခြင်း။

၂။ စက်ရုံပိုင်ပစ္စည်းတစ်ခုခုကို တမင်သက်သက် ပျက်စီးစေခြင်း၊ ဆုံးရှုံးစေခြင်း။

၃။ စက်ရုံအတွင်းသို့ လက်နက်(သို့)ပေါက်ကွဲစေတတ်သော ပစ္စည်းများယူဆောင်လာခြင်း။

၄။ အလုပ်ခွင်တွင် တစ်စုံတစ်ဦးအား အပြင်းအထန်နာကျင်စေမှုဖြစ်စေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း။

၅။ အကျင့်စာရိတ္တပျက်ပြားမှုနှင့် စပ်လျဉ်းသည့် ရာဇဝတ်မှုကျူးလွန်ခြင်း။

၆။ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း။

၇။ အလုပ်ခွင်အတွင်း တားမြစ်ထားသောနေရာသို့ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း။

၈။ မူးယစ်စေတတ်သော အရက်သေစာ၊ ဆေးဝါးများကို ဝယ်ခြင်း၊ ရောင်းခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ရှိခြင်း။

၉။ လုပ်ငန်းခွင်အေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့် အပြုအမူများ၊ အပြောအဆိုများဖြင့် စည်းဝေးခြင်း၊ လှုံ့ဆော် စည်းရုံးဆောင်ရွက်ခြင်း။

၁၀။ စက်ရုံ၏ ပေါက်ကွဲမီးလောင်နိုင်သည့် နေရာ၌ ထုတ်ပြန်ထားသောအမိန့်၊ စည်းကမ်းများကို ဖောက်ဖျက်ခြင်း။

၁၁။ အလုပ်ခွင်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ပြုလုပ်ခြင်း။

၁၂။ အလုပ်ခွင်အတွင်း အလုပ်ချိန်၌ သောက်စားမူးယစ် ရမ်းကားခြင်း။

၁၃။ အလုပ်ခွင်အတွင်း လောင်းကစားမှုများ ကျူးလွန်ခြင်း။

၁၄။ အလုပ်ရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ခွင့်မဲ့တစ်ဆက်တည်း (၃)ရက် ပျက်ကွက်ခြင်း။ သနပ်ခါးလိမ်းခြင်း၊ ငွေတိုးပေးခြင်း။

300415462

持照人填寫欄 (INFORMATION OF BEARER)

國內住址及電話 (DOMESTIC ADDRESS AND PHONE NUMBER)

國外住址及電話 (FOREIGN ADDRESS AND PHONE NUMBER)

緊急事故通知人 (IN CASE OF EMERGENCY, NOTIFY THE INDIVIDUAL NAMED BELOW)

姓名 (NAME)

地址及電話 (ADDRESS AND PHONE NUMBER)

林昌永

持照人簽名 (SIGNATURE OF BEARER)

護照 PASSPORT 中華民國 REPUBLIC OF CHINA

型式 / Type: P
代碼 / Code: TWN
護照號碼 / Passport No.: 300415462
姓名 / Name (Surname, Given names): 林昌永 LIN, CHANG-YUNG
國籍 / Nationality: REPUBLIC OF CHINA
身分證統一編號 / Personal Id. No.: L120172196
性別 / Sex: M
出生日期 / Date of birth: 07 MAR 1964
發照日期 / Date of issue: 28 JUL 2009
出生地 / Place of birth: TAIWAN
效期截止日期 / Date of expiry: 28 JUL 2019
發照機關 / Authority: MINISTRY OF FOREIGN AFFAIRS

P<TWNLIN<<CHANG<YUNG<<<<<<<<<<<<<<<<<<<<<<<<<<

3004154625TWN6403072M1907287L120172196<<<<02

307531160

持照人填寫欄 (INFORMATION OF BEARER)

國內住址及電話 (DOMESTIC ADDRESS AND PHONE NUMBER)

台中市豐原區中山路121-1號

國外住址及電話 (FOREIGN ADDRESS AND PHONE NUMBER)

0933517846

緊急事故通知人 (IN CASE OF EMERGENCY, NOTIFY THE INDIVIDUAL NAMED BELOW)

姓名(NAME) 徐秋月

地址及電話 (ADDRESS AND PHONE NUMBER)

0933517846

廖榮達

持照人簽名 (SIGNATURE OF BEARER)

護　照 中華民國 REPUBLIC OF CHINA

PASSPORT





型式 / Type: P

代碼 / Code: TWN

護照號碼 / Passport No.: 307531160

姓名 / Name (Surname, Given names): 廖榮達 LIAO, JUNG-TA

國籍 / Nationality: REPUBLIC OF CHINA

身分證統一編號 / Personal Id. No.: L120229485

性別 / Sex: M

出生日期 / Date of birth: 08 AUG 1960

發照日期 / Date of issue: 05 JUN 2013

出生地 / Place of birth: TAICHUNG CITY

效期截止日期 / Date of expiry: 05 JUN 2023

發照機關 / Authority: MINISTRY OF FOREIGN AFFAIRS

P<TWNLIAO<<JUNG<TA<<<<<<<<<<<<<<<<<<<<<<<<<<<<<<

3075311608TWN6008086M2306050L120229485<<<<80

Company No.: **23874**

INTERNATIONAL COMPANIES ACT 1987
(Section 14(3))

CERTIFICATE OF INCORPORATION

It is hereby certified that pursuant to the provisions of Section 14(3) of the International Companies Act 1987

POLO INTERNATIONAL HOLDING LTD.

was incorporated as an international company on the 5th day of January 2006.

Given under my hand and seal at Apia this 5th day of January 2006.

P. PENN
DEPUTY REGISTRAR OF INTERNATIONAL
AND FOREIGN COMPANIES

This Certificate of Incorporation shall remain valid until the company is struck off and dissolved, pursuant to the provisions of the International Companies Act 1987.

An annual renewal fee is due and payable by the company on the 30th day of November of every year following incorporation.

SAMOA

薩摩亞

Company No.: **26097**
公司編號

INTERNATIONAL COMPANIES ACT 1987
(SECTION 14(3))
國際公司法1987（第十四（三）節）

CERTIFICATE OF INCORPORATION
公司註冊證書

It is hereby certified that pursuant to the provisions of Section 14(3) of the International Companies Act 1987
茲 此 証 明 依 據 薩 摩 亞 國 際 公 司 法 1 9 8 7 第 十 四 （ 三 ） 節

KING GLOBAL DEVELOPMENT CORP.
錦德環球開發股份有限公司

was incorporated as an international company on the 23rd day of May 2006.
在 二OO六年 五月廿叁日 起 註 冊 成 為 國 際 公 司 。

Given under my hand and seal at Apia this 23rd day of May 2006.
於 二OO六年 五月廿叁日 在 Apia 簽 署 及 蓋 章

P. PENN
DEPUTY REGISTRAR OF INTERNATIONAL AND FOREIGN COMPANIES
海外及國際公司註冊處代理處長

This Certificate of Incorporation shall remain valid until the company is struck off and dissolved, pursuant to the provisions of the International Companies Act 1987.
依據國際公司法1987除非此公司被除名或解散，此公司註冊證書實為有效。

An annual renewal fee is due and payable by the company on the 30th day of November of every year following incorporation.
此公司應於註冊後每年十一月三十日前繳交到期之年費。

CONFIRMATION LETTER

1. **Mr. Chiu Chi Hsien**, the owner of the company, "**POLO INTERNATIONAL HOLDING LIMITED**", hereby confirm and certify that each of the following items has been decided by me.

(1) Registration of the company under the name of "**Tsang Yih Co., Ltd.**" (or) name which is allowed by company registration office in the Republic of the Union of Myanmar by jointly make investment and expand the business activities with **KING GLOBAL DEVELOPMENT CORP**. The share contribution is as follows :

POLO INTERNATIONAL HOLDING LIMITED : 60%

KING GLOBAL DEVELOPMENT CORP : 40%

(2) Appointment of the following person(s) as the representative(s) for and on behalf of **POLO INTERNATIONAL HOLDING LIMITED** in the Republic of the Union of Myanmar:

(a) **Mr. Lin Chang Yung , holding Passport No. 300415462**

(3) Appointment of the following person(s) will become the Authorized Person(s) for the Bank Account of the company which is incorporated in the Republic of the Union of Myanmar.

(a) Mr. Lin Chang Yung , holding Passport No. 300415462

Apr . 03 , 2014

邱其憲

(Mr. Chiu Chi Hsien)

POLO INTERNATIONAL HOLDING LIMITED

CONFIRMATION LETTER

1. **Mr. Lin, Shang Yi**, the owner of the company, "**KING GLOBAL DEVELOPMENT CORP**", hereby confirm and certify that each of the following items has been decided by me.

(1) Registration of the company under the name of "**Tsang Yih Co., Ltd.**" (or) name which is allowed by company registration office in the Republic of the Union of Myanmar by jointly make investment and expand the business activities with **POLO INTERNATIONAL HOLDING LIMITED.** The share contribution is as follows :

POLO INTERNATIONAL HOLDING LIMITED : 60%

KING GLOBAL DEVELOPMENT CORP : 40%

(2) Appointment of the following person(s) as the representative(s) for and on behalf of **KING GLOBAL DEVELOPMENT CORP** in the Republic of the Union of Myanmar:

(a) Mr. Liao Jung Ta , holding Passport No. 307531160

(3) Appointment of the following person(s) will become the Authorized Person(s) for the Bank Account of the company which is incorporated in the Republic of the Union of Myanmar.

(a) Mr. Lin Chang Yung , holding Passport No. 300415462

Mar . 28 , 2014

林尚毅

(Mr. Lin, Shang Yi)

KING GLOBAL DEVELOPMENT CORP

MEGA INTERNATIONAL COMMERCIAL BANK CO., LTD.

Certificate of Deposit Account Balance

Date:2014.05.28

To whom it may concern:

This is to certify that POLO INTERNATIONAL HOLDING LIMITED has
SAVINGS ACCOUNT (MULTI CCY) USD6,710,000

With the total balance of United States Dollars: 6,710,000

This certificate serves no other than verification of deposit balance.

Best Regards.

Yours' Faithfully,

(………………)
Manager
Bank of MEGA INTERNATIONAL COMMERCIAL BANK CO., LTD.
Banker of POLO INTERNATIONAL HOLDING LIMITED

Mega International Commercial Bank Co., Ltd.
Taichung Branch

Meiling Chen
03634
Authorized Signature

兆豐國際商業銀行
Mega International Commercial Bank

MEGA INTERNATIONAL COMMERCIAL BANK CO.,LTD.

Certificate of Deposit Account Balance

Date:28 May,2014

To whom it may concern:

This is to certify that King Global Development Corp. has
SAVINGS ACCOUNT (MULTICCY) USD4,571,562.95

With the total balance of United States Dollars 4,571,562.95 as of 28 May,2014.

This certificate serves no other than verification of deposit balance.

Best Regards.

Your Faithfully

2882

Assistant Vice President
Bank of MEGA INTERNATIONAL COMMERCIAL BANK CO.,LTD.
Banker of KING Global Development Corp.

POLO INTERNATIONAL HOLDING LTD

Independent Auditor's Report

December 31, 2013

Lien Fong CPAs firm
3F, No.92, Boguan Road, Taichung City

POLO INTERNATIONAL HOLDING LTD

Contents

INDEPENDENT AUDITOR'S REPORT

The Board of Directors and Shareholders

POLO INTERNATIONAL HOLDING LTD

We have audited the accompanying balance sheets of POLO INTERNATIONAL HOLDING LTD as of December 31, 2013 and 2012 , and the related statements of income, changes in stockholders' equity and cash flows for the period ended . These financial statements are the responsibility of the Company's management. Our responsibility is to express an opinion on these financial statements based on our audits.

We conducted our audits in accordance with generally accepted auditing standards. Those standards require that we plan and perform the audit to obtain reasonable assurance about whether the financial statements are free of material misstatement. An audit includes examining, on a test basis, evidence supporting the amounts and disclosures in the financial statements. An audit also includes assessing the accounting principles used and significant estimates made by management, as well as evaluating the overall financial statement presentation. We believe that our audits provide a reasonable basis for our opinion.

In our opinion, such financial statements present fairly, in all material respects, the financial position of POLO INTERNATIONAL HOLDING LTD at December 31, 2013 and 2012 , and the results of its operations and its cash flows for the period ended ,in conformity with accounting principles generally accepted in the People Republic of China.

Lien Chun Chung

Lien Fong CPAs firm

CPA：LIEN CHUN CHUNG

MARCH 28, 2014

POLO INTERNATIONAL HOLDING LTD
BALANCE SHEETS
2013/12/31&2012/12/31

Unit: USD

Assets	2013	%	2012	%
Current Assets				
Cash and cash equivalents	8,629,510.97	66.39	7,961,464.89	63.70
Accounts receivable	369,459.77	2.84	536,496.83	4.29
Other receivables	4,000,000.00	30.77	4,000,000.00	32.01
Total Current Assets	12,998,970.74	100.00	12,497,961.72	100.00
Total Assets	12,998,970.74	100.00	12,497,961.72	100.00

Liabilities and Stockholders' Equity	2013	%	2012	%
Current Liabilities				
Accounts payable	341,340.48	2.63	497,744.26	3.98
Temporary receipts	5.00	0.00	5.00	0.00
Total Current Liabilities	341,345.48	2.63	497,749.26	3.98
Total Liabilities	341,345.48	2.63	497,749.26	3.98
Stockholders' Equity Capital				
Common stock	10,000,000.00	76.93	10,000,000.00	80.01
Retained earnings	2,657,625.26	20.44	2,000,212.46	16.01
Accumulated profit or loss	2,000,212.46	15.39	1,380,564.59	11.05
Net income or loss for current period	657,412.80	5.05	619,647.87	4.96
Total Stockholders' Equity	12,657,625.26	97.37	12,000,212.46	96.02
Total Liabilities and Stockholders' Equity	12,998,970.74	100.00	12,497,961.72	100.00

Chairman：　　　Chief Accountant：　　　Tabulation：

POLO INTERNATIONAL HOLDING LTD
STATEMENTS OF INCOME
2013/12/31&2012/12/31

Unit: USD

Item	2013	%	2012	%
Net Operating Revenues	8,753,832.18	100.00	2,965,212.01	100.00
Operating Costs	8,096,419.38	92.49	2,345,564.14	79.10
Gross Profit	657,412.80	7.51	619,647.87	20.90
Operating Expenses	0.00	0.00	0.00	0.00
Net Operating Income (Loss)	657,412.80	7.51	619,647.87	20.90
Non-Operating Income and Gains				
Interest income	0.00	0.00	0.00	0.00
Total Non-Operating Income and Gains	0.00	0.00	0.00	0.00
Non-Operating Expenses and Losses				
Interest expense	0.00	0.00	0.00	0.00
Total Non-Operating Expenses and Losses	0.00	0.00	0.00	0.00
Net Income (Loss)	657,412.80	7.51	619,647.87	20.90

Chairman : Chief Accountant : Tabulation :

POLO INTERNATIONAL HOLDING LTD
STATEMENTS OF CASH FLOWS
2013 & 2012

Unit: USD

Item	2013	2012
Cash Flows From Operating Activities		
Net Income	657,412.80	619,647.87
Accounts receivable	167,037.06	(111,099.32)
Other receivables	0.00	0.00
Prepayments	0.00	0.00
Accounts payable	(156,403.78)	265,146.60
Expance payable	0.00	5.00
Net cash provided by operating activities	668,046.08	773,700.15
Cash Flows From Investing Activities		
Purchase of Property, Plant and Equipment	0.00	0.00
Net cash used in investing activities	0.00	0.00
Cash Flows From Financing Activities		
Increase in other current liabilities	0.00	0.00
Net cash used in financing activities	0.00	0.00
Net Increase in Cash	668,046.08	773,700.15
Cash Balance, Beginning of Period	7,961,464.89	7,187,764.74
Cash Balance, End of Period	8,629,510.97	7,961,464.89

Chairman : Chief Accountant : Tabulation :

POLO INTERNATIONAL HOLDING LTD

STATEMENTS OF CHANGES IN STOCKHOLDERS' EQUITY

2013&2012

Unit: USD

Item	Capital Stock	a legal surplus	Unappropriated earnings	Total Stockholders' Equity
Balance, January 1, 2012	10,000,000.00	0.00	1,380,564.59	11,380,564.59
Net Income in 2012	0.00	0.00	619,647.87	619647.87
Balance, December 31, 2012	10,000,000.00	0.00	2,000,212.46	12,000,212.46
Balance, January 1, 2013	10,000,000.00	0.00	2,000,212.46	12,000,212.46
Net Income in 2013	0.00	0.00	657,412.80	657412.80
Balance, December 31, 2013	10,000,000.00	0.00	2,657,625.26	12,657,625.26

Chairman：　　Chief Accountant：　　Tabulation：

POLO INTERNATIONAL HOLDING LTD
NOTES TO FINANCIAL STATEMENTS
December 31, 2013

Unit: USD

1. ORGANIZATION AND OPERATIONS

(1)POLO INTERNATIONAL HOLDING LTD was incorporated in January 5, 2006 in Samoan country. Until 2013/12/31, registration capital is $ 10,000,000 .

(2)The major business activities of the Company are the sale of Wholesale of Cloths, Clothes, Shoes, Hat, Umbrella and Apparel, Clothing Accessories and Other Textile Products and international trade .

2. SUMMARY OF SIGNIFICANT ACCOUNTING POLICIES

(1) Inventories

Inventories are stated at the lower of cost or market value. Cost is determined using the weighted-average method.

(2) Allowance for Doubtful Accounts

An allowance for doubtful accounts is provided based on management's judgment of the collectibility and aging analysis of accounts and other receivables.

(3) Property, Plant and Equipment

1.Property, plant and equipment are stated at cost.

2.The depreciation depends on "the fixed asset durable year mathematical table" year of number the stipulation, raises by the method of average idea.

3.Maintenance and repairs are charged to expense as incurred. Significant renewals and improvements are treated as capital expenditures and are depreciated over their estimated useful lives.

4.Upon disposal of property, plant and equipment, the original cost and accumulated depreciation are written off and the related gain or loss is classified as non-operating income or expense.

5. Because of obtains the fixed asset to have the loan interest to obtain before this property or not to finish, includes cost of the fixed asset.

(4) Picture of minute of capital outlay and revenue expenditure

Of futures economy benefit a disbursement will reach to the future various issue, will list as the property and according to its serviceable life amortization A disbursement will not have the futures economy benefit, then the row has not worked as time expense or loss .

(5) Capital surplus

The punishment fixed asset full profit after the tax the net amount transfers the enumeration in the inferior year

(6) A legal surplus

Stipulated according to the law of corporation that the company after giving all duties, when distributes the earnings, proposes first 10% for the legal earnings surplus. But when the legal reserve has reached the capital, does not limit in this, the legal reserve uses to make up the corporate deficit, and an item of surplus has reached paid-up capital 50%at this time, and can half of appropriate for another use the capital stock.

(7) Income Tax

The Company adopted SFAS No. 22, "Accounting for Income Taxes" for inter-period and intra-period income tax allocation. The provision for income taxes includes deferred income tax assets and liabilities that are a result of temporary differences between carrying amounts of assets and liabilities for financial reporting purposes and the amounts used for income tax purposes, loss carry-forward and investment tax credits. A valuation allowance on deferred income tax assets is provided to the extent that it is more likely than not that the tax benefits will not be realized. A deferred tax asset or liability is classified as current or non-current in accordance with the classification of its related asset or liability. However, if a deferred tax asset or liability does not relate to an asset or liability in the financial statements, its classification is based on the expected reversal date of the temporary difference.

(8) Statements of Cash Flows establishment basies

Basis of the cash flow statement cash equivalents. Cash consists of cash on hand,cash in hand,cash in bank,revolving funds,petty cash and highly liquidity investments and cash that can be converted momentarily,but cash that is either restricted to be used only for specified purposes or by regulation or contracts is excluded.

(9) Asset Impairment

Pursuant to SFAS No. 35, the Company assesses indicators of impairment for all its assets (except for goodwill) within the scope of the standard at each balance sheet date. If impairment is indicated, the Company compares the asset's carrying amount with the recoverable amount of the assets or the cash-generating unit (CGU) associated with the asset and writes down the carrying amount to the recoverable amount where applicable. The recoverable amount is defined as the higher of fair value less the costs to sell, and the values in use. For previously recognized losses, the Company assesses at the balance sheet date if any indication that the impairment loss no longer exists or may have diminished. If there is any such indication, the Company recalculates the recoverable amount of the asset, and if the recoverable amount has increased as a result of the increase in the estimated service potential of the assets, the Company reverses the impairment loss so that the resulting carrying amount of the asset does not exceed the amount (net of amortization or depreciation) that would otherwise result had no impairment loss been recognized for the assets in prior years.

3. CONTENTS OF SIGNIFICANT ACCOUNTS

(1) Cash

	December 31, 2013	December 31, 2012
Cash on hand	0	0.00
Cash equivalents	8,629,510.97	7,961,464.89
Total	8,629,510.97	7,961,464.89

4.Retained Earnings

According to the Company's Articles of Incorporation, current period's earnings, if any, shall be distributed in the following order:

5. RELATED PARTY TRANSACTIONS

(1) Names and relationship of related parties

Name of related parties	Relationship with the company
None	

KING GLOBAL DEVELOPMENT CORP.

Independent Auditor's Report

December 31, 2013

Lien Fong CPAs firm
3F, No.92, Boguan Road, Taichung City

KING GLOBAL DEVELOPMENT CORP.

Contents

INDEPENDENT AUDITOR'S REPORT

The Board of Directors and Shareholders

KING GLOBAL DEVELOPMENT CORP.

We have audited the accompanying balance sheets of KING GLOBAL EVELOPMENT CORP. as of December 31, 2013 and 2012 , and the related statements of income, changes in stockholders' equity and cash flows for the period ended. These financial statements are the responsibility of the Company's management. Our responsibility is to express an opinion on these financial statements based on our audits.

We conducted our audits in accordance with generally accepted auditing standards. Those standards require that we plan and perform the audit to obtain reasonable assurance about whether the financial statements are free of material misstatement. An audit includes examining, on a test basis, evidence supporting the amounts and disclosures in the financial statements. An audit also includes assessing the accounting principles used and significant estimates made by management, as well as evaluating the overall financial statement presentation. We believe that our audits provide a reasonable basis for our opinion.

In our opinion, such financial statements present fairly, in all material respects, the financial position of KING GLOBAL DEVELOPMENT CORP. at December 31, 2013 and 2012 , and the results of its operations and its cash flows for the period ended , in conformity with accounting principles generally accepted in the People Republic of China.

Lien Chun Chung

Lien Fong CPAs firm

CPA：LIEN CHUN CHUNG

MARCH 28, 2014

KING GLOBAL DEVELOPMENT CORP.
BALANCE SHEETS
2013/12/31&2012/12/31

Unit: USD

Assets	2013	%	2012	%	Liabilities and Stockholders' Equity	2013	%	2012	%
Current Assets					Current Liabilities				
Cash and cash equivalents	6,736,579.65	55.46	6,300,248.45	54.12	Accounts payable	357,791.56	2.95	243,590.12	2.09
Accounts receivable	410,174.74	3.38	342,691.52	2.94	Temporary receipts	0.00	0.00	0.00	0.00
Other receivables	5,000,000.00	41.16	5,000,000.00	42.94	Total Current Liabilities	357,791.56	2.95	243,590.12	2.09
Total Current Assets	12,146,754.39	100.00	11,642,939.97	100.00	Total Liabilities	357,791.56	2.95	243,590.12	2.09
					Stockholders' Equity Capital				
					Common stock	10,000,000.00	82.32	10,000,000.00	85.89
					Retained earnings	1,788,962.83	14.73	1,399,349.85	12.02
					Accumulated profit or loss	1,399,349.85	11.52	1,250,612.51	10.74
					Net income or loss for current period	389,612.98	3.21	148,737.34	1.28
					Total Stockholders' Equity	11,788,962.83	97.05	11,399,349.85	97.91
Total Assets	12,146,754.39	100.00	11,642,939.97	100.00	Total Liabilities and Stockholders' Equity	12,146,754.39	100.00	11,642,939.97	100.00

Chairman： Chief Accountant： Tabulation：

KING GLOBAL DEVELOPMENT CORP.
STATEMENTS OF INCOME
2013/12/31&2012/12/31

Unit: USD

Item	2013	%	2012	%
Net Operating Revenues	6,376,644.55	100.00	2,957,004.84	100.00
Operating Costs	5,987,031.57	93.89	2,808,267.50	94.97
Gross Profit	389,612.98	6.11	148,737.34	5.03
Operating Expenses	0.00	0.00	0.00	0.00
Net Operating Income (Loss)	389,612.98	6.11	148,737.34	5.03
Non-Operating Income and Gains				
Interest income	0.00	0.00	0.00	0.00
Total Non-Operating Income and Gains	0.00	0.00	0.00	0.00
Non-Operating Expenses and Losses				
Interest expense	0.00	0.00	0.00	0.00
Total Non-Operating Expenses and Losses	0.00	0.00	0.00	0.00
Net Income (Loss)	389,612.98	6.11	148,737.34	5.03

Chairman：　　　Chief Accountant：　　　Tabulation：

KING GLOBAL DEVELOPMENT CORP.
STATEMENTS OF CASH FLOWS
2013 & 2012

Unit: USD

Item	2013	2012
Cash Flows From Operating Activities		
Net Income	389,612.98	148,737.34
Accounts receivable	(67,483.22)	(137,372.90)
Other receivables	0.00	
Prepayments	0.00	
Accounts payable	114,201.44	30,330.81
Expance payable	0.00	
Net cash provided by operating activities	436,331.20	41,695.25
Cash Flows From Investing Activities		
Purchase of Property, Plant and Equipment	0.00	0.00
Net cash used in investing activities	0.00	0.00
Cash Flows From Financing Activities		
Increase in other current liabilities	0.00	0.00
Net cash used in financing activities	0.00	0.00
Net Increase in Cash	436,331.20	41,695.25
Cash Balance, Beginning of Period	6,300,248.45	6,258,553.20
Cash Balance, End of Period	6,736,579.65	6,300,248.45

Chairman : Chief Accountant : Tabulation :

KING GLOBAL DEVELOPMENT CORP.

STATEMENTS OF CHANGES IN STOCKHOLDERS' EQUITY

2013&2012

Unit: USD

Item	Capital Stock	a legal surplus	Unappropriated earnings	Total Stockholders' Equity
Balance, January 1, 2012	10,000,000.00	0.00	1,250,612.51	11,250,612.51
Net Income in 2012	0.00	0.00	148,737.34	148737.34
Balance, December 31, 2012	10,000,000.00	0.00	1,399,349.85	11,399,349.85
Balance, January 1, 2013	10,000,000.00	0.00	1,399,349.85	11,399,349.85
Net Income in 2013	0.00	0.00	389,612.98	389612.98
Balance, December 31, 2013	10,000,000.00	0.00	1,788,962.83	11,788,962.83

Chairman : Chief Accountant : Tabulation :

KING GLOBAL DEVELOPMENT CORP.
NOTES TO FINANCIAL STATEMENTS
December 31, 2013

Unit: USD

1. ORGANIZATION AND OPERATIONS

(1) KING GLOBAL DEVELOPMENT CORP. was incorporated in May 23 , 2006 in Samoa country. Until 2013/12/31, registration capital is $ 10,000,000 .

(2)The major business activities of the Company are the sale of Wholesale of Cloths, Clothes, Shoes, Hat, Umbrella and Apparel, Clothing Accessories and Other Textile Products and international trade .

2. SUMMARY OF SIGNIFICANT ACCOUNTING POLICIES

(1) Inventories

Inventories are stated at the lower of cost or market value. Cost is determined using the weighted-average method.

(2) Allowance for Doubtful Accounts

An allowance for doubtful accounts is provided based on management's judgment of the collectibility and aging analysis of accounts and other receivables.

(3) Property, Plant and Equipment

1.Property, plant and equipment are stated at cost.

2.The depreciation depends on "the fixed asset durable year mathematical table" year of number the stipulation, raises by the method of average idea.

3.Maintenance and repairs are charged to expense as incurred. Significant renewals and improvements are treated as capital expenditures and are depreciated over their estimated useful lives.

4.Upon disposal of property, plant and equipment, the original cost and accumulated depreciation are written off and the related gain or loss is classified as non-operating income or expense.

5. Because of obtains the fixed asset to have the loan interest to obtain before this property or not to finish, includes cost of the fixed asset.

(4) Picture of minute of capital outlay and revenue expenditure

Of futures economy benefit a disbursement will reach to the future various issue, will list as the property and according to its serviceable life amortization A disbursement will not have the futures economy benefit, then the row has not worked as time expense or loss .

(5) Capital surplus

The punishment fixed asset full profit after the tax the net amount transfers the enumeration in the inferior year

(6) A legal surplus

Stipulated according to the law of corporation that the company after giving all duties, when distributes the earnings, proposes first 10% for the legal earnings surplus. But when the legal reserve has reached the capital, does not limit in this, the legal reserve uses to make up the corporate deficit, and an item of surplus has reached paid-up capital 50%at this time, and can half of appropriate for another use the capital stock.

(7) Income Tax

The Company adopted SFAS No. 22, "Accounting for Income Taxes" for inter-period and intra-period income tax allocation. The provision for income taxes includes deferred income tax assets and liabilities that are a result of temporary differences between carrying amounts of assets and liabilities for financial reporting purposes and the amounts used for income tax purposes, loss carry-forward and investment tax credits. A valuation allowance on deferred income tax assets is provided to the extent that it is more likely than not that the tax benefits will not be realized. A deferred tax asset or liability is classified as current or non-current in accordance with the classification of its related asset or liability. However, if a deferred tax asset or liability does not relate to an asset or liability in the financial statements, its classification is based on the expected reversal date of the temporary difference.

(8) Statements of Cash Flows establishment basies

Basis of the cash flow statement cash equivalents. Cash consists of cash on hand,cash in hand,cash in bank,revolving funds,petty cash and highly liquidity investments and cash that can be converted momentarily,but cash that is either restricted to be used only for specified purposes or by regulation or contracts is excluded.

(9) Asset Impairment

Pursuant to SFAS No. 35, the Company assesses indicators of impairment for all its assets (except for goodwill) within the scope of the standard at each balance sheet date. If impairment is indicated, the Company compares the asset's carrying amount with the recoverable amount of the assets or the cash-generating unit (CGU) associated with the asset and writes down the carrying amount to the recoverable amount where applicable. The recoverable amount is defined as the higher of fair value less the costs to sell, and the values in use. For previously recognized losses, the Company assesses at the balance sheet date if any indication that the impairment loss no longer exists or may have diminished. If there is any such indication, the Company recalculates the recoverable amount of the asset, and if the recoverable amount has increased as a result of the increase in the estimated service potential of the assets, the Company reverses the impairment loss so that the resulting carrying amount of the asset does not exceed the amount (net of amortization or depreciation) that would otherwise result had no impairment loss been recognized for the assets in prior years.

3. CONTENTS OF SIGNIFICANT ACCOUNTS

(1) Cash

	December 31, 2013	December 31, 2012
Cash on hand	0	0.00
Cash equivalents	6,736,579.65	6,300,248.45
Total	6,736,579.65	6,300,248.45

4.Retained Earnings

According to the Company's Articles of Incorporation, current period's earnings, if any, shall be distributed in the following order:

5. RELATED PARTY TRANSACTIONS

(1) Names and relationship of related parties

Name of related parties	Relationship with the company
None	

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ

ချန်း ရိ **ကုမ္ပဏီ လီမိတက်**

၏

သင်းဖွဲ့မှတ်တမ်း

နှင့်

သင်းဖွဲ့စည်းမျဉ်းများ

❖❖❖❖

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memoradum Of Association

AND

Articles Of Association

OF

TSANG YIH **COMPANY LIMITED**

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

ချန်း ရီ ကုမ္ပဏီ လီမိတက်

၏

သင်းဖွဲ့မှတ်တမ်း

❖❖❖❖❖❖❖❖

၁။ **ကုမ္ပဏီ၏အမည်သည်** ချန်း ရီ **ကုမ္ပဏီ လီမိတက် ဖြစ်ပါသည်။**

၂။ ကုမ္ပဏီ၏ မှတ်ပုံတင် အလုပ်တိုက်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တည်ရှိရမည်။

၃။ ကုမ္ပဏီ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ တစ်ဖက်စာမျက်နှာပါအတိုင်းဖြစ်ပါသည်။

၄။ အစုဝင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားသည်။

၅။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည် ယူအက်စ်ဒီ ၁၁,၀၀၀,၀၀၀.၀၀ /-(အမေရိကန် ဒေါ်လာ တစ်ဆယ်တစ် သန်း တိတိ) ဖြစ်၍ယူအက်စ်ဒီ ၁၀.၀၀ /-(အမေရိကန် ဒေါ်လာ တစ်ဆယ် တိတိ) တန် အစုရှယ်ယာပေါင်း (၁,၁၀၀,၀၀၀) ခွဲထားပါသည်။ကုမ္ပဏီ၏ ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့်လက်ရှိတရားဝင် တည်ဆဲဖြစ်နေသောတရားဥပဒေ အထွေထွေပဋ္ဌာန်းချက်များနှင့်အညီ သင်းလုံးကျွတ် အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့် အာဏာရှိစေရမည်။

(၂)

၆။ ကုမ္ပဏီထူထောင်ရခြင်း ရည်ရွယ်ချက်မှာ-

(က) ဗိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ပြန်လည်တင်ပို့ရောင်းချခြင်း လုပ်ငန်းကို CMP စနစ်ဖြင့် ဆောင်ရွက်ခြင်း

၇။ ကုမ္ပဏီမှ သင့်တင့်လျှောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိစေရန်အတွက် မည်သည့်ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ ငွေချေးယူရန်။

ခြွင်းချက်။ ။ ကုမ္ပဏီသည် အထက်ဖော်ပြပါ ရည်ရွယ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း၌ဖြစ်စေ၊ အခြားမည်သည့်အရပ်ဒေသ၌ဖြစ်စေ၊ အချိန်ကာလအလိုက် တည်မြဲနေသော တရားဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များက ခွင့်ပြုထားသည့်လုပ်ငန်းများမှအပ အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုပါ။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အချိန်ကာလအားလျော်စွာ တည်မြဲနေသည့် တရားဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့်လျော်ညီ သင့်တော်ခြင်း သို့မဟုတ် ခွင့်ပြုထားရှိခြင်း ရှိမှသာလျှင် လုပ်ငန်းများကို လုပ်ကိုင်ပါမည်ဟု ခြွင်းချက်ထား ရှိပါသည်။

အောက်တွင်အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင်လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့မှတ်တမ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့်ယှဉ်တွဲ၍ ပြထားသောအစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	**Polo International Holding Limited.** **(Incorporated in Samoa)** **Represented by-** (A) Mr. Lin, Chang Yung No.896, Sec.2, Nantun Road, Nantun District, Taichung City 40868, Taiwan (R.O.C.) (Businessman)	Taiwanese PP No. 300415462	**30,000**	林昌勇
2.	**KING Global Development Corp.** **(Incorporated in Samoa)** **Represented by-** (A) Mr. Liao, Jung Ta No.121-1, Zhongshan Road, Fengyuan District, Taichung City 40868, Taiwan (R.O.C.). (Businessman)	Taiwanese PP No. 307531160	**20,000**	廖榮達

ရန်ကုန် ။ နေ့စွဲ ၊ ၂၀၁၄ ခုနှစ်၊ ဇွန် လ၊ (၁၃) ရက်။
အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

TIN NWE AYE
B.Com,C.P.A
Certified Public Accountant

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

ချမ်း ရိ ကုမ္ပဏီ လီမိတက်

၏

သင်းဖွဲ့စည်းမျဉ်းများ

၁။ ဤသင်းဖွဲ့စည်းမျဉ်းနှင့် လိုက်လျောညီထွေမဖြစ်သည့် စည်းမျဉ်းများမှအပ၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲ ပထမ ဇယားပုံစံ 'က' ပါစည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် သက်ဆိုင်စေရမည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၁၇(၂)တွင် ဖော်ပြပါရှိသည့် မလိုက်နာ မနေရ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့်အစဉ်သဖြင့် သက်ဆိုင်စေရမည်။

အများနှင့်မသက်ဆိုင်သောကုမ္ပဏီ

၂။ ဤကုမ္ပဏီသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်၍ အောက်ပါ သတ်မှတ်ချက်များသည် အကျိုးသက်ရောက်စေရမည်။

(က) ဤကုမ္ပဏီက ခန့်အပ်ထားသော ဝန်ထမ်းများမှအပ၊ ဤကုမ္ပဏီ၏ အစုရှင် အရေအတွက်ကို ငါးဆယ် အထိသာကန့်သတ်ထားသည်။

(ခ) ဤကုမ္ပဏီ၏အစုရှယ်ယာ သို့မဟုတ် ဒီဘင်ချာ သို့မဟုတ် ဒီဘင်ချာစတော့(ခ်) တစ်ခုခုအတွက်ငွေထည့်ဝင်ရန် အများပြည်သူတို့အား ကမ်းလှမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

မ,တည်ရင်းနှီးငွေနှင့် အစုရှယ်ယာ

၃။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည်ယူအက်စ်ဒီ ၁၁,၀၀၀,၀၀၀.၀၀ /-(အမေရိကန် ဒေါ်လာ တစ်ဆယ့်တစ် သန်း တိတိ)ဖြစ်၍ယူအက်စ်ဒီ ၁၀.၀၀ /-(အမေရိကန် ဒေါ်လာ တစ်ဆယ် တိတိ)တန် အစုရှယ်ယာပေါင်း(၁,၁၀၀,၀၀၀)ခွဲထားပါသည်။ ကုမ္ပဏီ၏ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိတရားဝင်တည်ဆဲဖြစ်နေသောတရားဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အထွေထွေသင်းလုံးကျွတ်အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့်အာဏာရှိစေရမည်။

၄။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေလျက် အစုရှယ်ယာများသည် ဒါရိုက်တာများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိစေရမည်။ ၎င်းဒါရိုက်တာများသည် သင့်လျော်သော ပုဂ္ဂိုလ်များအား သတ်မှတ်ချက် အခြေအနေ တစ်စုံတစ်ရာဖြင့် အစုရှယ်ယာများကို ခွဲဝေချထားခြင်း သို့မဟုတ် ထုခွဲရောင်းချခြင်း တို့ကိုဆောင်ရွက်နိုင်သည်။

(၅)

၅။ အစုရှယ်ယာ လက်မှတ်များကို အထွေထွေမန်နေဂျာ သို့မဟုတ် ဒါရိုက်တာအဖွဲ့ကသတ်မှတ်သည့် အခြားပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏ တံဆိပ် ရိုက်နှိပ် ထုတ်ပေးရမည်။ အစုရှယ်ယာ လက်မှတ်သည် ပုံပန်းပျက်ခြင်း၊ ပျောက်ဆုံးခြင်း၊ သို့မဟုတ် ပျက်စီးခြင်းဖြစ်ပါက အဖိုးအခဖြင့် ပြန်လည်အသစ်ပြုလုပ်ပေးမှုကို သော်လည်းကောင်း၊ ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆသော အခြားသက်သေခံ အထောက်အထား တစ်စုံတစ်ရာကို တင်ပြစေ၍သော်လည်းကောင်းထုတ်ပေးနိုင်သည်။ ကွယ်လွန်သွားသော အစုရှယ်ယာရှင်တစ်ဦး၏ တရားဝင်ကိုယ်စားလှယ်ကို ဒါရိုက်တာ များကအသိအမှတ်ပြုပေးရမည်ဖြစ်သည်။

၆။ ဒါရိုက်တာများသည် အစုရှင်များက ၎င်းတို့၏ အစုရှယ်ယာများအတွက် မပေးသွင်းရသေးသော ငွေများကို အခါအားလျော်စွာတောင်းဆိုနိုင်သည်။ အစုရှင်တိုင်းကလည်း ၎င်းတို့ထံတောင်းဆိုသည့် အကြိမ်တိုင်းအတွက် ဒါရိုက်တာများက သတ်မှတ်သည့်အချိန်နှင့်နေရာတွင် ပေးသွင်းစေရန် တာဝန်ရှိစေရမည်။ ဆင့်ခေါ်မှုတစ်ခုအတွက် အရစ်ကျပေးသွင်းစေခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းတို့ကို ဒါရိုက်တာများက သတ်မှတ်နိုင်သည်။

ဒါရိုက်တာများ

၇။ သင်းလုံးကျွတ် အစည်းအဝေးက တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းမှု မပြုလုပ်သမျှ ဒါရိုက်တာများ၏ အရေအတွက်သည် (၂) ဦးထက်မနည်း (၁၀) ဦးထက်မများစေရ။

ပထမဒါရိုက်တာများသည် -

(၁) Mr.Lin,Chang Yung (Taiwanese)

(၂) Mr.Liao,Jung Ta (Taiwanese)

(၃)

(၄)

(၅)

တို့ဖြစ်ကြပါသည်။

၈။ ဒါရိုက်တာများသည် ၎င်းတို့အနက်မှ တစ်ဦးကို မန်နေးဂျင်းဒါရိုက်တာ အဖြစ် အချိန်အခါအလိုက် သင့်လျော်သော သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များဖြင့် ခန့်ထားရမည်ဖြစ်ပြီး အခါအားလျော်စွာ ဒါရိုက်တာအဖွဲ့က ပေးအပ်သော အာဏာများ အားလုံးကို ၎င်းကအသုံးပြုနိုင်သည်။

၉။ ဒါရိုက်တာတစ်ဦးဖြစ်မြောက်ရန် လိုအပ်သော အရည်အချင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာ အနည်းဆုံး (-)စုကို ပိုင်ဆိုင်ခြင်းဖြစ်၍ ၎င်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် တာဝန်ရှိသည်။

၁၀။ အစုရှယ်ယာများ လွှဲပြောင်းရန် တင်ပြချက်ကို မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ဒါရိုက်တာအဖွဲ့သည် ၎င်းတို့ပြည့်စုံ၍ ချုပ်ချယ်ခြင်းကင်းသော ဆင်ခြင်တွက်ဆမှုဖြင့် မှတ်ပုံတင်ရန် ငြင်းဆိုနိုင်သည်။

ဒါရိုက်တာများ၏ ဆောင်ရွက်ချက်များ

၁၁။ ဒါရိုက်တာများသည် ၎င်းတို့ သင့်လျော်သည် ထင်မြင်သည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံ ဆွေးနွေးခြင်း၊ အစည်းအဝေး ရွှေ့ဆိုင်းခြင်း၊ အချိန်မှန်စည်းဝေးခြင်း၊ အစည်းအဝေးအထမြောက်ရန် အနည်းဆုံး ဒါရိုက်တာဦးရေသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ယင်းသို့ မသတ်မှတ်ပါက ဒါရိုက်တာနှစ်ဦးတက်ရောက်လျှင် အစည်းအဝေးထမြောက်ရမည်။ အစည်းအဝေးတွင် မည်သည့်ပြဿနာမဆို ပေါ်ပေါက်ပါက မန်နေးဂျင်းဒါရိုက်တာ၏ အဆုံးအဖြတ်သည်အတည်ဖြစ်ရမည်။ မည်သည့် ကိစ္စများကိုမဆို မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက် တူနေပါက သဘာပတိသည် ဒုတိယမဲ သို့မဟုတ် အနိုင်မဲကို ပေးနိုင်သည်။

၁၂။ ဒါရိုက်တာများ၏ အစည်းအဝေးကို မည်သည့်ဒါရိုက်တာကမဆို အချိန်မရွေး ခေါ်နိုင်သည်။

(၆)

၁၃။ ဒါရိုက်တာအားလုံးက လက်မှတ်ရေးထိုးထားသော ရေးသားထားသည့်ဆုံးဖြတ်ချက်တစ်ရပ်သည် နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးက အတည်ပြုသည့် ဆုံးဖြတ်ချက်ကဲ့သို့ပင် ကိစ္စအားလုံး အတွက် အကျိုးသက်ရောက်စေရမည်။

ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ

၁၄။ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲဇယားပုံစံ (က)ပါ စည်းမျဉ်းအပိုဒ် ၇၁ တွင် ပေးအပ်ထားသော အထွေထွေ အာဏာများကို မထိခိုက်စေဘဲဒါရိုက်တာများသည် အောက်ဖော်ပြပါ အာဏာများ ရှိရမည်ဟု အတိအလင်း ထုတ်ဖော်ကြေညာသည်။ အာဏာဆိုသည်မှာ -

(၁) ဒါရိုက်တာများက သင့်လျော်သည်ဟုယူဆသော တန်ဖိုးနှင့်စည်းကမ်းများ၊ အခြေအနေများ သတ်မှတ်၍ ကုမ္ပဏီကရယူရန်အာဏာရှိသည့် မည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆိုဝယ်ယူရန် သို့မဟုတ် အခြားနည်းလမ်းများဖြင့်ရယူပိုင်ဆိုင်ရန်အပြင် ကုမ္ပဏီကပိုင်ဆိုင်ခွင့်ရှိသောမည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆို သင့်တော်သောစည်းကမ်းချက်များ သတ်မှတ်၍ရောင်းချခြင်း၊ အငှားချခြင်း၊ စွန့်လွှတ်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်။

(၂) သင့်လျော်သောစည်းကမ်းသတ်မှတ်ချက်များဖြင့်ငွေကြေးများကိုချေးငှားရန် သို့မဟုတ်အဆိုပါချေးငှား သောငွေကြေးများကို ပြန်လည်ပေးဆပ်ရန်အတွက် အာမခံများထားရှိရန်အပြင်၊ အထူးသဖြင့် ဤကုမ္ပဏီ၏ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့(ခ်)များ၊ ခေါ်ယူခြင်းမပြုရသေးသော ရင်းနှီးငွေများအပါအဝင် ယခုလက်ရှိနှင့် နောင်ရှိမည့် ပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ ထုတ်ဝေရန်။

(၃) ဤကုမ္ပဏီက ရယူထားသော အခွင့်အရေးများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ငွေကြေးအားဖြင့် ပေးချေရန်၊ သို့မဟုတ် အစုရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ဤကုမ္ပဏီ၏အခြားသော အာမခံစာချုပ်များကို ထုတ်ပေးရန်၊ ထို့အပြင် အဆိုပါ အစုရှယ်ယာများ ထုတ်ပေးရာ၌ ငွေအပြည့် ပေးသွင်းပြီးသော အစုရှယ်ယာအနေဖြင့် သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ပေးသွင်းပြီးသော အစုရှယ်ယာများ အနေဖြင့်သော်လည်းကောင်း သဘောတူညီသကဲ့သို့ ထုတ်ဝေပေးရန်နှင့် အဆိုပါ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီ၏ အခြားသော အာမခံစာချုပ်များဖြင့် ထုတ်ဝေပေးရာ၌ ခေါ်ဆိုခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ဖြစ်စေ၊ ထိုကဲ့သို့မဟုတ်ဘဲဖြစ်စေ ထုတ်ပေးရန်။

(၄) ဤကုမ္ပဏီနှင့် ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်များ၊ တာဝန်ယူထားသည့်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်စေခြင်း အလို့ငှာခေါ်ယူခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းရပ်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေါင်နှံ၍ သော်လည်းကောင်း၊ အပေါင်ပြု၍ သော်လည်းကောင်း သို့မဟုတ် အစုရှယ်ယာများအတွက် ငွေများ တောင်းခံခေါ်ယူ၍ သော်လည်းကောင်း ခွင့်ပြုရန် သို့မဟုတ် သင့်လျော်သည့်အတိုင်း ဆောင်ရွက်ရန်။

(၅) မန်နေဂျာများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ စာရေးများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကိုအမြဲတမ်း၊ ယာယီ သို့မဟုတ် အထူးကိစ္စရပ်များအတွက်ခန့်ထားခြင်း၊ ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်းများအတွက်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်တို့၏တာဝန်များ၊ အာဏာများ၊ လစာငွေများ၊ အခြားငွေကြေးများကို သတ်မှတ်ရာ၌လည်းကောင်း၊ အာမခံပစ္စည်းများ တောင်းခံရာ၌လည်းကောင်း သင့်လျော်သလိုဆောင်ရွက်ရန်၊ ထို့အပြင် အဆိုပါကိစ္စရပ်များအတွက် ကုမ္ပဏီ၏ မည်သည့်အရာရှိကိုမဆို ကိစ္စရပ်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဒါရိုက်တာများ၏ကိုယ်စား ဆောင်ရွက်နိုင်ရေးအတွက် တာဝန်လွှဲအပ်ရန်။

(၆) ဤကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအား ဒါရိုက်တာရာထူးနှင့် တွဲဖက်၍ မန်နေဂျင်း ဒါရိုက်တာ၊ အထွေထွေ မန်နေဂျာ၊ အတွင်းရေးမှူး သို့မဟုတ် ဌာနခွဲ မန်နေဂျာအဖြစ် ခန့်ထားရန်။

(၇) မည်သည့် အစုရှင်ထံမှမဆို ၎င်းတို့၏ အစုရှယ်ယာများအားလုံးကို ဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ စွန့်လွှတ်ခြင်းအား သဘောတူညီသောစည်းကမ်းများဖြင့် လက်ခံရန်။

(၇)

(၈) ဤကုမ္ပဏီက ပိုင်ဆိုင်သော သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသော သို့မဟုတ် အခြားအကြောင်းများကြောင့်ဖြစ်သော မည်သည့် ပစ္စည်းကိုမဆို ကုမ္ပဏီ၏ကိုယ်စား လက်ခံထိန်းသိမ်းထားရန်အတွက် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကိုမဆို ခန့်ထားရန်နှင့် အဆိုပါ ယုံမှတ် အပ်နှံခြင်းများနှင့် ပတ်သက်၍ လိုအပ်သော စာချုပ် စာတမ်းများ ချုပ်ဆို ပြုလုပ်ရန်။

(၉) ဤကုမ္ပဏီ၏ အရေးအရာများနှင့် စပ်လျဉ်း၍ ဤကုမ္ပဏီက ပြုလုပ်သော သို့မဟုတ် ဤကုမ္ပဏီအပေါ် သို့မဟုတ် ဤကုမ္ပဏီ၏ အရာရှိများအပေါ် ပြုလုပ်သော တရားဥပဒေအရ စွဲဆို ဆောင်ရွက်မှုများကို တရားစွဲဆို၊ အရေးယူ၊ ခုခံကာကွယ်ရန် သို့မဟုတ် ခွင့်လွှတ်ရန်၊ ထို့အပြင် ဤကုမ္ပဏီက ရရန်ရှိသော ကြွေးမြီများနှင့် ဤကုမ္ပဏီအပေါ် တောင်းခံသော ကြွေးမြီများနှင့်ပတ်သက်၍ ပေးဆပ်ရန် အချိန်ကာလ ရွှေ့ဆိုင်းခွင့်ပြုခြင်း သို့မဟုတ် နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးခြင်းများ ပြုလုပ်ရန်။

(၁၀) ဤကုမ္ပဏီက ပေးရန်ရှိသော သို့မဟုတ် ရရန်ရှိသော ငွေတောင်းခံခြင်းများကို ဖြန်ဖြေရေး ခုံသမာဓိထံသို့ ဖြေရှင်းရန်အတွက် အပ်နှံရန်အပြင် ဖြန်ဖြေရေး ခုံသမာဓိ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

(၁၁) ဤကုမ္ပဏီက ရရန်ရှိသောတောင်းဆိုချက်၊ တောင်းခံချက်များနှင့် ကုမ္ပဏီသို့ပေးရန်ရှိသော ငွေကြေးများအတွက် ပြေစာများ ပြုလုပ် ထုတ်ပေးခြင်း၊ လျှော်ပစ်ခြင်းနှင့် အခြားသောနည်းဖြင့်စွန့်လွှတ်ခြင်းများကို ပြုလုပ်ရန်။

(၁၂) လူမွဲစာရင်းခံရခြင်း၊ ကြွေးမြီး မဆပ်နိုင်ခြင်း ကိစ္စများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ရန်။

(၁၃) ငွေလွှဲစာတမ်းများ၊ ချက်လက်မှတ်များ၊ ဝန်ခံကတိစာချုပ်များ ထပ်ဆင့် လက်မှတ်ရေးထိုးခြင်းများ၊ လျှော်ပစ် ခြင်းများ၊ ကန်ထရိုက် စာချုပ်များနှင့်စာရွက်စာတမ်းများကို ကုမ္ပဏီ၏ကိုယ်စား မည်သူက လက်မှတ် ရေးထိုးခွင့် ရှိသည်ကို စိစစ်သတ်မှတ်ရန်။

(၁၄) ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆပါက သင့်လျော် လျောက်ပတ်သောနည်းလမ်းများဖြင့် လတ်တလော အသုံးပြုရန် မလိုသေးသော ကုမ္ပဏီပိုင် ငွေများကို အာမခံပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံ ထားရန်နှင့် စီမံခန့်ခွဲထားရန်။ ထို့အပြင် အချိန်ကာလအားလျော်စွာ မြှုပ်နှံထားသောငွေကို ပြန်လည်ရယူရန်နှင့် ပြင်ဆင်ပြောင်းလွှဲရန်။

(၁၅) ဤကုမ္ပဏီ၏ အကျိုးအတွက် ငွေကြေး စိုက်ထုတ် ကုန်ကျခံထားသော ဒါရိုက်တာ သို့မဟုတ် အခြား ပုဂ္ဂိုလ်များက ကုမ္ပဏီ၏ (လက်ရှိနှင့် နောင်တွင်ရှိမည်) ပစ္စည်းများကို ဤကုမ္ပဏီ၏ အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ ပေါင်နှံခြင်းကို သင့်လျော်သည်ဟု ယူဆပါက ဆောင်ရွက်ခွင့်ပြုရန်။ အဆိုပါ ပေါင်နှံခြင်းဆိုရာ၌ ရောင်းချနိုင်သည့် အာဏာနှင့် အခြားသော သဘောတူညီထားသည့် တရားဝင် သဘော တူညီချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များပါ ပါဝင်သည်။

(၁၆) ဤကုမ္ပဏီကခန့်အပ်ထားသော မည်သည့်အရာရှိသို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အတိအကျဆောင်ရွက်ခဲ့သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုအတွက် ရရှိသော အမြတ်ငွေမှ ကော်မရှင်ပေးခြင်း သို့မဟုတ် ကုမ္ပဏီ၏ အထွေထွေ အမြတ်အစွန်းမှ ခွဲဝေပေး ခြင်းများ ပြုလုပ်ရန်နှင့် အဆိုပါကော်မရှင်များ၊ အမြတ်များခွဲဝေပေးခြင်း စသည်တို့ကို ဤကုမ္ပဏီ၏လုပ်ငန်းကုန်ကျစရိတ် တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ရန်။

(၁၇) ဤကုမ္ပဏီ၏လုပ်ငန်းများ၊ အရာရှိများ ဝန်ထမ်းများနှင့် အစုရှင်များအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းများ၊ စည်းကမ်းချက်များ၊ စည်းကမ်းဥပဒေများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များ ဆောင်ရွက်ရန်။

(၁၈) ဤကုမ္ပဏီ၏လုပ်ငန်းအတွက် ဤကုမ္ပဏီ၏အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ကိုယ်စားဖြစ်စေ လိုအပ်သည်ဟု ယူဆလျှင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများကို ပြုလုပ်ရန်၊ ဖျက်သိမ်းရန်နှင့် ပြင်ဆင်ရန် အပြင် အဆိုပါ ဆောင်ရွက်ချက် စာချုပ်များနှင့် ကိစ္စရပ်များကိုလည်းကောင်း ၄င်းတို့နှင့် စပ်လျဉ်းသော ကိစ္စရပ်များကို လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ရန်။

(၁၉) ဒါရိုက်တာများက သင့်လျော်လျောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိ စေရန်အတွက် မည်သည့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ မဆို ငွေချေးယူရန်။

(ဂ)

အထွေထွေအစည်းအဝေးကြီးများ

၁၅။ ကုမ္ပဏီကိုဥပဒေအရ ဖွဲ့စည်းတည်ထောင်ပြီးသည့်နေ့မှ တစ်ဆယ့်ရှစ်လအတွင်း အထွေထွေသင်းလုံးကျွတ် အစည်းအဝေးကြီးကိုကျင်းပရမည်။ ထို့နောက် ဒါရိုက်တာအဖွဲ့က သတ်မှတ်ပေးသည့် အချိန်နှင့် နေရာများတွင် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် (နောက်ဆုံးကျင်းပသည့် အထွေထွေအစည်းအဝေးကြီးနှင့် တစ်ဆယ့်ငါးလထက်မပိုသည့်အချိန်၌) ကျင်းပရမည်။ သင်းလုံးကျွတ် အစည်းအဝေးစတင်၍ လုပ်ငန်းအတွက် ဆွေးနွေးချိန်တွင် အစည်းအဝေးအထမြောက်ရန် သတ်မှတ်သည့် အစုရှင်အရေအတွက် မတက်ရောက်သော မည်သည့်သင်းလုံးကျွတ် အစည်းအဝေးတွင်မဆို လုပ်ငန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုရ။ ဤတွင်အခြားနည်း သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိလျှင် ထုတ်ဝေထားသည့် မ,တည် ရင်းနှီးငွေ အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ကြသည့် (နှစ်ဦးထက်မနည်းသော) အစုရှင်များ ကိုယ်တိုင်တက်ရောက်လျှင် လုပ်ငန်းကိစ္စအားလုံး ဆောင်ရွက်ရန်အတွက် အစည်းအဝေးအထမြောက်သည့်ဦးရေ ဖြစ်သည်။ အကယ်၍ ကုမ္ပဏီတွင်အစုရှင်အရေအတွက် နှစ်ဦးတည်းသာရှိသည့် ကိစ္စတွင်မူ ထိုနှစ်ဦးတည်းသည်ပင်လျှင် အစည်းအဝေး အထမြောက်ရန် သတ်မှတ်သည့် အရေအတွက်ဖြစ်စေရမည်။

အမြတ်ဝေစုများ

၁၆။ သင်းလုံးကျွတ်အစည်းအဝေးတွင် ဤကုမ္ပဏီ၏ အစုရှင်များအား ခွဲဝေပေးမည့် အမြတ်ဝေစုကို ကြေညာရမည်။ သို့ရာတွင် အမြတ်ဝေစုသည် ဒါရိုက်တာများက ထောက်ခံသော ငွေပမာဏထက် မကျော်လွန်စေရ။ သက်ဆိုင်ရာနှစ်၏ အမြတ်ပမာဏ သို့မဟုတ် အခြားမခွဲဝေရသေးသည့် အမြတ်ပမာဏမှအပ အမြတ်ဝေစုကို ခွဲဝေမပေးရ။

ရုံးဝန်ထမ်းများ

၁၇။ ကုမ္ပဏီသည် လုပ်ငန်းရုံးတစ်ခုကို ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူပုဂ္ဂိုလ်တစ်ဦးအား အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန်နှင့် အခြားအရည်အချင်း ပြည့်မီသူများအား ရုံးဝန်ထမ်းများအဖြစ် ခန့်အပ်မည်ဖြစ်သည်။ လစာ၊ ခရီးသွားလာစရိတ်နှင့် အခြားအသုံးစရိတ်များကဲ့သို့သော ဥဏ်ပူဇော်ခများနှင့် အခကြေးငွေများကို ဒါရိုက်တာအဖွဲ့က သတ်မှတ်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ချက်များကို သင်းလုံးကျွတ် အစည်းအဝေးက အတည်ပြုရမည်။ အထွေထွေမန်နေဂျာသည် လုပ်ငန်းရုံး၏ ထိရောက်စွာလုပ်ငန်း လည်ပတ်မှုအားလုံးအတွက် တာဝန်ရှိစေရမည်ဖြစ်ပြီး မန်နေဂျင်း ဒါရိုက်တာအားတာဝန်ခံ၍ ဆောင်ရွက်ရမည်။

ငွေစာရင်းများ

၁၈။ ဒါရိုက်တာများသည် သင့်လျော်သည့် ငွေစာရင်းစာအုပ်များကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ထားသိုထိန်းသိမ်း ဆောင်ရွက်ရမည်။

(၁) ကုမ္ပဏီ၏ ရငွေ၊ သုံးငွေများ၏ ပမာဏနှင့် ၎င်းရငွေ၊ သုံးငွေများ ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းကိစ္စများ။

(၂) ကုမ္ပဏီ၏ ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ။

(၃) ဤကုမ္ပဏီ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ။

၁၉။ ငွေစာရင်းစာအုပ်အားလုံးကို ဤကုမ္ပဏီ၏ မှတ်ပုံတင်ထားသော လုပ်ငန်းရုံး သို့မဟုတ် ဒါရိုက်တာများက သင့်လျော်သည်ဟု ထင်မြင်ယူဆသော အခြားနေရာတွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ရုံးချိန်အတွင်း၌ ဒါရိုက်တာများက စစ်ဆေးနိုင်ရန် ပြသထားရမည်။

စာရင်းစစ်

၂၀။ စာရင်းစစ်များကို ခန့်အပ်ထားရမည်။ ၎င်းစာရင်းစစ်များ၏ တာဝန်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် လိုက်လျောညီထွေ ဖြစ်ရမည်။

(၉)

နို့တစ်စာ

၂၁။ ဤကုမ္ပဏီသည် မည်သည့်အစုရှင်ထံသို့မဆို နို့တစ်စာကို လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် နို့တစ်စာပါသောစာကို စာတိုက်ခ ကြိုတင်ပေးထား၍ ၎င်းအစုရှင်ထံ မှတ်ပုံတင်လိပ်စာအတိုင်း စာတိုက်မှတစ်ဆင့် လိပ်မူပေးပို့ခြင်းအားဖြင့် ပေးပို့နိုင်သည်။

တံဆိပ်

၂၂။ ဒါရိုက်တာများသည် တံဆိပ်ကို လုံခြုံစွာထိန်းသိမ်းထားရန်အတွက် စီမံဆောင်ရွက်ရမည်။ ထိုတံဆိပ်ကို ဒါရိုက်တာများကကြိုတင်ပေးအပ်ထားသည့် ခွင့်ပြုချက်ဖြင့်မှတစ်ပါး၊ ထို့အပြင် အနည်းဆုံး ဒါရိုက်တာတစ်ဦး ရှေ့မှောက်တွင်မှတစ်ပါး မည်သည့်အခါမျှ မသုံးရ။ တံဆိပ်ရိုက်နှိပ်ထားသည့် စာရွက်စာတမ်းတိုင်းတွင် ထိုဒါရိုက်တာက လက်မှတ်ရေးထိုးရမည်။

လျော်ကြေး

၂၃။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၆ (ဂ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ လက်ရှိတရားဝင်တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ကုမ္ပဏီ၏ ဒါရိုက်တာ၊ စာရင်းစစ်၊ အတွင်းရေးမှူး သို့မဟုတ် အခြားအရာရှိ တစ်ဦးဦးမှာ မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုတာဝန် ဝတ္တရားများနှင့် စပ်လျဉ်း၍ဖြစ်စေ ကျခံခဲ့ရသည့်စရိတ်များ၊ တောင်းခံငွေများ၊ ဆုံးရှုံးငွေများ၊ ကုန်ကျငွေများနှင့် ကြွေးမြီတာဝန်များအတွက် ကုမ္ပဏီထံမှ လျော်ကြေး ရထိုက်ခွင့်ရှိစေရမည်။

ဖျက်သိမ်းခြင်း

၂၄။ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီအား ဖျက်သိမ်းနိုင်သည်။ ယင်းသို့ ဖျက်သိမ်းရာတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေများနှင့် ယင်းဥပဒေများအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲထားသည့် တရားဥပဒေများတွင် ပါဝင်သည့် စည်းမျဉ်းများအတိုင်း လိုက်နာပြုလုပ်ရမည်။

အောက်တွင်အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင်လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့စည်းမျဉ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည်အသီးသီးနှင့်ယှဉ်တွဲ၍ ပြထားသောအစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊နေရပ်လိပ်စာနှင့် အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	**<u>Polo International Holding Limited.</u>** **<u>(Incorporated in Samoa)</u>** **<u>Represented by-</u>** (A) Mr. Lin, Chang Yung No.896, Sec.2, Nantun Road, Nantun District, Taichung City 40868, Taiwan (R.O.C.) (Businessman)	Taiwanese PP No. 300415462	**30,000**	林昌永
2.	**<u>KING Global Development Corp.</u>** **<u>(Incorporated in Samoa)</u>** **<u>Represented by-</u>** (A) Mr. Liao, Jung Ta No.121-1, Zhongshan Road, Fengyuan District, Taichung City 40868, Taiwan (R.O.C.). (Businessman)	Taiwanese PP No. 307531160	**20,000**	[signature]

ရန်ကုန် ။ နေ့စွဲ ၊ ၂၀၁၄ ခုနှစ်၊ ဇွန် လ၊ (၁၃) ရက်။
အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

TIN NWE AYE
B.Com,C.P.A
Certified Public Accountant

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

OF

TSANG YIH **COMPANY LIMITED**

I. The name of the Company is TSANG YIH COMPANY LIMITED.

II. The registered office of the Company will be situated in the Union of Myanmar.

III. The objects for which the Company is established are as on the next page.

IV. The liability of the members is limited.

V. The authorised capital of the Company is US $11,000,000.00 /- (United State Dollar Eleven Million Only) divided into (1,100,000) shares of US $ 10.00 /- (United State Dollar Ten Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisions for the time being in force in this behalf.

6. The Objectives for which the Company is established are-

(a) **Manufacturing and Exporting Finished Shoes under CMP system.**

7. To borrow money for the benefit of the Company's business from any person, firm, company, bank or financial organization on the manners that the Company shall think fit.

PROVISO: - provided that the Company shall not exercise any of the above objects whether in the Union of Myanmar or elsewhere, save in so far as it may be entitled so as to do in accordance with the laws. Orders and Notifications in force from time and then only subject to such permission and or approval as may be prescribed by the laws. Orders and Notifications of the Union of Myanmar for the time being in force.

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Memorandum of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of Shares Taken	Signatures
1.	**Polo International Holding Limited.** **(Incorporated in Samoa)** **Represented by-** (A) Mr. Lin, Chang Yung No.896, Sec.2, Nantun Road, Nantun District, Taichung City 40868, Taiwan (R.O.C.) (Businessman)	 Taiwanese PP No. 300415462	**30,000**	林昌勇
2.	**KING Global Development Corp.** **(Incorporated in Samoa)** **Represented by-** (A) Mr. Liao, Jung Ta No.121-1, Zhongshan Road, Fengyuan District, Taichung City 40868, Taiwan (R.O.C.). (Businessman)	 Taiwanese PP No. 307531160	**20,000**	[signature]

Yangon. Dated the 13rd day of JUNE , 2014.

It is hereby certified that the persons mentioned above put their signatures in my presence

TIN NWE AYE
B.Com,C.P.A
Certified Public Accountant

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Articles Of Association

OF

TSANG YIH **COMPANY LIMITED**

1. The regulations contained in Table 'A' in the First Schedule to the Myanmar Companies Act shall apply to the Company save in so far as such regulations which are inconsistent with the following Articles. The compulsory regulations stipulated in Section 17 (2) of the Myanmar Companies Act shall always be deemed to apply to the Company.

PRIVATE COMPANY

2. The Company is to be a Private Company and accordingly following provisions shall have effect: -

(a) The mumber of the Company , exclusive of persons who are in the employment of the Company, shall be limited to fifty.

(b) Any invitation to the public to subscribe for any share or debenture or debenture stock of the Company is hereby prohibited.

CAPITAL AND SHARES

3. The authorised capital of the Company is US $ 11,000,000.00 /- (United State Dollor Eleven Million Only) divided into (1,100,000) shares of US $ 10.00 /- (United State Dollor Ten Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulations of the Company and the legislative provisions for the time being in force in this behalf.

4. Subject to the provisions of the Myanmar Companies Act the shares shall be under the control of the Directors, who may allot or otherwise dispose of the same to such persons and on such terms and conditions as they may determine.

5. The certificate of title to share shall be issued under the Seal of the Company, and signed by the General Manager or some other persons nominated by the Board of Directors. If the share certificate is defaced, lost or destroyed, it may be renewed on payment of such fee, if any, and on such terms, if any, as to evidence and indemnity as the Directors may think fit. The legal representative of a deceased member shall be recognised by the Directors.

6. The Directors may, from time to time make call upon the members in respect of any money unpaid on their shares, and each member shall be liable to pay the amount of every call so made payable by instalments or may be revoked or postponed as the Directors may determine.

DIRECTORS

7. Unless otherwise determined by a General Meeting the number of Directors shall not be less than (2) and more than (10).

The First Directors shall be: -

(1) Mr.Lin,Chang Yung (Taiwanese)
(2) Mr.Liao,Jung Ta (Taiwanese)
(3)
(4)
(5)

8. The Directors may from time to time appoint one of their body to the office of the Managing Director for such terms and at such remuneration as they think fit and he shall have all the powers delegated to him by the Board of Directors from time to time.

9. The qualification of a Director shall be the holding of at least (-) shares in the Company in his or her own name and it shall be his duty to comply with the provision of Section (85) of the Myanmar Companies Act.

10. The Board of Directors may in their absolute and uncontrolled discretion refuse to register any proposed transfer of shares without assigning any reason.

PROCEEDINGS OF DIRECTORS

11. The Director may meet together for the despatch of business, adjourn and otherwise regulate their meeting as they think fit and determine the quorum necessary for the transaction of business. Unless otherwise determined, two shall form a quorum. If any question arising at any meeting the Managing Director's decision shall be final. When any matter is put to a vote and if there shall be an equality of votes, the Chairman shall have a second or casting vote.

12. Any Director may at any time summon a meeting of Directors.

(6)

3. A resolution in writing signed by all the Directors shall be as effective for all purposes as a resolution passed out at meeting of the Directors, duly called, held and constituted.

POWERS AND DUTIES OF DIRECTORS

4. Without prejudice to the general power conferred by Regulation 71 of the Table "A" of the Myanmar Companies Act, it is hereby expressly declared that the Directors shall have the following powers, that is to say power:-

(1) To purchase or otherwise acquire for the Company any property, rights or privileges which the Company is authorized to acquire at such price, and generally on such terms and conditions as they think fit; also to sell, lease, abandon or otherwise deal with any property, rights or privileges to which the Company may be entitled, on such terms and conditions as they may think fit.

(2) To raise, borrow or secure the payment of such sum or sums in such manner and upon such terms and conditions in all respects as they think fit and in particular by the issue of debentures or debenture stocks of the Company charged upon all or any part of the property of the Company (both present and future) including its uncalled capital for the time being.

(3) At their discretion, to pay for any rights acquired or services rendered to the Company, either wholly or partially in cash or in shares, bonds, debentures or other securities of the Company and any such shares may be issued either as fully paid up or with such amount credited as paid up thereon as may be agreed upon; and any such bonds, debentures or other securities may be either specifically charged upon all or any part of the property of the Company and its uncalled capital or not so charged.

(4) To secure the fulfilment of any contract or engagement entered into by the Company by mortgage or charge upon all or any of the property of the Company and its uncalled capital for the time being or by granting calls on shares or in such manner as they may think fit.

(5) To appoint at their discretion, remove or suspend such Managers, Secretaries, Officers, Clerks, Agents and Servants for permanent, temporary or special services as they may from time to time think fit and to determine their duties and powers and fix their salaries or emoluments and to require security in such instances in such amount as they think fit and to depute any officers of the Company to do all or any of these things on their behalf.

(6) To appoint a Director as Managing Director, General Manager, Secretary or Departmental Manager in conjunction with his Directorship of the Company.

(7) To accept from any member on such terms and conditions as shall be agreed on the surrender of his shares or any part thereof.

(8) To appoint any person or persons to accept and hold in trust for the Company any property belonging to the Company or in which it is interested or for any other purposes and to execute and do all such deeds and things as may be requisite in relation to any such trust.

(9) To institute, conduct, defend of abandon any legal proceedings by or against the Company or its officers or otherwise concerning the affairs of the Company and also to compound and allow time for payment or satisfaction of any debts due to or of any claims and demands by or against the Company.

(10) To refer claims and demands by or against the Company to arbitration and to observe and perform the awards.

(11) To make and give receipts, releases and other discharges for money payable to the Company and for the claims and demands of the Company.

(12) To act on behalf of the Company in all matters relating to bankruptcy and insolvency.

(13) To determine who shall be entitled to sign bills of exchange, cheques, promissory notes, receipts, endorsements, releases, contracts and documents for or on behalf of the Company.

(14) To invest, place on deposit and otherwise deal with any of the moneys of the Company not immediately required for the purpose thereof, upon securities or without securities and in such manners as the Directors may think fit, and from time to time vary or realize such investments.

(15) To execute in the name and on behalf of the Company in favour of any Director or other person who may incur or be about to incur any personal liability for the benefit of the Company, such mortgages of the Company's property (present and future) as they think fit and any such mortgage may contain a power of sale and such other powers, covenants and provisions as shall be agreed on.

(16) To give any officer or other person employed by the Company a commission on the profits of any particular business or transaction or a share in the general profit of the Company and such commission or share of profit shall be treated as part of the working expenses of the Company.

(17) From time to time, to make, vary and repeal bye-laws for the regulation of the business of the Company, the officers and servants or the members of the Company or any section thereof.

(18) To enter into all such negotiations and contracts and rescind and vary all such contracts and execute and do all such acts, deeds and things in the name and on behalf of the Company as they may consider expedient for or in relation to any of the matter aforesaid or otherwise for the purposes of the Company.

(19) To borrow money for the benefit of the Company's business from any person, firm or company or bank or financial organization of local and abroad in the manner that the Directors shall think fit.

(8)

GENERAL MEETINGS

15 A general meeting shall be held within eighteen months from the date of its incorporation and thereafter at least once in every calendar year at such time (not being more than fifteen months after the holding of the last preceding general meeting) and places as may be fixed by the Board of Directors. No business shall be transacted at any general meeting unless a quorum of members is presented at the time when the meeting proceeds to business, save as herein otherwise provided Member holding not less than 50 percent of the issued shares capital (not less than two members) personally present, shall form a quorum for all purposes. And if and when in the case of there are only two number of members in the Company, those two members shall form a quorum.

DIVIDENDS

16. The Company in general meeting may declare a dividend to be paid to the members, but no dividend shall exceed the amount recommended by the Directors. No dividends shall be paid otherwise than out of the profits of the year or any other undistributed profits.

OFFICE STAFF

17. The Company shall maintain an office establishment and appoint a qualified person as General Manager and other qualified persons as office staffs. The remunerations and allowances such as salaries, travelling allowances and other expenditures incidental to the business shall be determined by the Board of Directors, and approved by the general meeting. The General Manager shall be responsible for the efficient operation of the office in every respect and shall be held accountable at all times to the Managing Director.

ACCOUNTS

18. The Directors shall cause to be kept proper books of account with respect to:-

(1) all sums of money received and expended by the Company and the matters in respect of which the receipts and expenditures take place;

(2) all sales and purchases of goods by the Company;

(3) all assets and liabilities of the Company.

19. The books of account shall be kept at the registered office of the Company or at such other place as the Directors shall think fit and shall be opened to inspection by the Directors during office hours.

AUDIT

20. Auditors shall be appointed and their duties regulated in accordance with the provisions of the Myanmar Companies Act or any statutory modifications thereof for the time being in force.

(9)

NOTICE

21. A notice may be given by the Company to any member either personally or sending it by post in a prepaid letter addressed to his registered address.

THE SEAL

22. The Directors shall provide for the safe custody of the Seal, and the Seal shall never be used except by the authority of the Directors previously given, and in the presence of one Director at least, who shall sign every instrument to which the Seal is affixed.

INDEMNITY

23. Subject to the provisions of Section 86 (C) of the Myanmar Companies Act and the existing laws, every Director, Auditor, Secretary or other officers of the Company shall be entitled to be indemnified by the Company against all costs, charges, losses, expenses and liabilities incurred by him in the execution and discharge of the duties or in relation thereto.

WINDING-UP

24. Subject to the provisions contained in the Myanmar Companies Act and the statutory modification thereupon, the Company may be wound up voluntarily by the resolution of General Meeting.

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Articles of Association, and we respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of Shares Taken	Signatures
1.	**Polo International Holding Limited.** **(Incorporated in Samoa)** **Represented by-** (A) Mr. Lin, Chang Yung No.896, Sec.2, Nantun Road, Nantun District, Taichung City 40868, Taiwan (R.O.C.) (Businessman)	Taiwanese PP No. 300415462	**30,000**	林昌永
2.	**KING Global Development Corp.** **(Incorporated in Samoa)** **Represented by-** (A) Mr. Liao, Jung Ta No.121-1, Zhongshan Road, Fengyuan District, Taichung City 40868, Taiwan (R.O.C.). (Businessman)	Taiwanese PP No. 307531160	**20,000**	[signature]

Yangon. Dated the 13rd day of JUNE **, 2014.**

It is hereby certified that the persons mentioned above put their signatures in my presence

TIN NWE AYE
B.Com,C.P.A
Certified Public Accountant

The Government of the Republic of the Union of Myanmar
Ministry of National Planning and Economic Development
Directorate of Investment and Company Administration
Yangon Region (Branch Office)

Letter No : Ya Ka-8(Ka) 023/2014 (3175)
Dated : 1st , July , 2014.

To

Mr.Lin,Chang Yung
Director
Tsang Yih Co., Ltd.
Plot No.(X3/X4/X5/X6),Anawyahta Industrial Zone,
(Phase-II),Hlaing Thar Yar Township,Yangon.

Subject: Certificate of Incorporation (Temporary) and Form of Permit (Temporary) Issued.

1. Upon the application of **Tsang Yih Co., Ltd.** in accordance with Myanmar Companies Act, Certificate of Incorporation (Temporary) and Form of Permit (Temporary) are issued on 1st, July, 2014 as Registration No. 359 FC/2014-2015 and Permit No. 359FC/2014-2015 by this office as a Private Company Limited.

2. The purpose of issuance of these Certificates (Temporary) **Tsang Yih Co., Ltd.** for the use of its name in compliance with the Myanmar Companies Act and the company needs to be comply with existing Laws, Rules and Regulations in carrying out the business mentioned in its Memorandum of Association.

3. The Certificate of Incorporation (Temporary) and Form of Permit (Temporary) will be replaced with original one after the completion of registration process. However, these Certificates (Temporary) will be revoked without reimbursement of registration fees if the application is not approved by the decision of high level.

For Director General,
(Nilar Mu – Deputy Director)

Copy to

Director General
(Internal Revenue Department.)
Managing Director
(Myanma Foreign Trade Bank.)
Managing Director
(Myanma Investment and Commercial Bank.)
Assistant General Manager
(Myanma Economic Bank)
General Manager
(The Private Banks which have obtained Authorized Dealer License)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (ယာယီ)

အမှတ် ၃၅၉ အက်ဖ်စီ / ၂၀၁၄-၂၀၁၅

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ချန်း ရိ ကုမ္ပဏီ လီမိတက် အား ပေးရန်တာဝန် ကန့်သတ်ထားသော လီမိတက် ကုမ္ပဏီအဖြစ် ၂၀၁၄ နှစ်၊ ဇူလိုင် လ၊ ၁ ရက်နေ့တွင် ယာယီမှတ်ပုံတင်ခွင့် ပြုလိုက်သည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

(နီလာမူ ၊ ဒုတိယညွှန်ကြားရေးမှူး)

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF NATIONAL PLANNING AND ECONOMIC DEVELOPMENT

CERTIFICATE OF INCORPORATION (TEMPORARY)

NO. 359 FC of 2014-2015

I hereby certify that TSANG YIH COMPANY LIMITED is this day incorporated under the Myanmar Companies Act and that the company is Limited.

Temporarily given under my hand at Nay Pyi Taw this FIRST day of JULY, TWO THOUSAND AND FOURTEEN.

For Director General

(Nilar Mu- Deputy Director)

Directorate of Investment and Company Administration

ဤကုမ္ပဏီ မှတ်ပုံတင် လက်မှတ်(ယာယီ)သည် မှတ်ပုံတင် ရက်စွဲ (၁-၇-၁၄)မှ(၃၁-၁၂-၁၄)ရက်နေ့အထိ (၆)လသက်တမ်းအတွက်သာ ဖြစ်သည်။ ယာယီသက်တမ်း မကုန်ဆုံးမီ အမြဲတမ်းမှတ်ပုံတင် လက်မှတ် (မူရင်း)နှင့် လဲလှယ်ရမည်ဖြစ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(သီတာအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး)

THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF NATIONAL PLANNING AND ECONOMIC DEVELOPMENT

FORM 1
FORM OF PERMIT (TEMPORARY)
(See section 27 A)

Permit No. 359 FC/2014-2015

Date 1st July, 2014

The Ministry of National Planning and Economic Development of the Government of the Republic of the Union of Myanmar in pursuance of the Myanmar Companies Act hereby grants a permit to the TSANG YIH COMPANY LIMITED .... in respect of which particulars are detailed below, to carry on its business within the Republic of the Union of Myanmar subject to the provisions contained in the said Act.

(1)	Name of the Company	Tsang Yih Co., Ltd.
(2)	Country of incorporation of the company.	The Republic of the Union of Myanmar.
(3)	Location of the company's Head Office and / or Principal Office in the Republic of the Union of Myanmar.	Plot No.(X3,X4,X5,X6),Anawyahta Industrial Zone (Phase-II),Hlaing Thar yar Township, Yangon.
(4)	The object for which the company is formed (field of business).	Manufacturing and Exporting Finished Shoes under CMP basis.
(5)	(a) The amount of Capital and the number of shares into which the Capital is divided.	USD 11,000,000 divided into 1,100,000 shares of USD 10 each.
	(b) If more than one class of shares is authorised, the description of each class.	Only one class.
(6)	The names, addresses and nationality of the directors.	As per List attached.
(7)	The maximum amount of indebtedness which may be incurred by the company and also a prohibition against the contracting of debts in excess of that amount.	As per conditions attached.
(8)	Period of validity of permit.	July 1, 2014 to December 31, 2014. (SIX MONTHS)
(9)	Statement of compliance with legal requirements for issue of Capital including the amount to be paid in before business is commenced.	As per conditions attached.
(10)	Statement of compliance with such conditions as may be prescribed.	The conditions attached to the permit and conditions as may be prescribed from time to time are also to be strictly adhered to by the company.

By order

For Director General
(Nilar Mu - Deputy Director)

Directorate of Investment and Company Administration

The business objectives mentioned in the Memorandum of Association shall be allowed to perform. If it is necessary, permit or license from relevant Union Ministries, departments and Organizations of the Republic of the Union of Myanmar must be obtained in accordance with existing laws, rules and regulations.